

ပါရမိ ဘယ်



ကျေးဇူးတော်ရင် ဆရာတော်ကြီးများ၏  
**ရိပသာနချောနလှိုင်းမွား**  
ကျော်နှံအောင် ရှုတိယဝ္ဗာ

၁၉၈၅၊ ပုဂ္ဂနယ်၊ မြန်မာနိုင်ငြန်

စာတိယအောင်

2005 GRAPHIC DESIGN : KYAW MINH MOUNG

ကျော်နန္ဒာ အောင်

ကျေးဇူးတော်ရှင်

မဟာတော်ကြီးများ၏ဝိပဿနာရှုနည်းများ

(ဒုတိယစွဲ)

ပါဂ္ဂ  
စာလေ

ကျော်လူတော်ရှင်ဆရာတော်ကြီးများ၏ပိတ်သုချာရှုနည်းများ(၃)တတိယအကြိမ်၊ ၂၀၀၆ ခုနှစ် မတ်လ၊ အုပ်ရေ ၁၀၀၀

အဖုံးပန်းချီ ကျော်မင်းမောင်

မျက်နှာဖံ့ဖို့ပြုချက်အမှတ် ၃၂၀၀၉၀၀၆၀၆၀၁။ နှင့် စာမျက်နှာပြုချက်အမှတ် ၃၂၀၃၈၀၁၀၂၀၅၆၀၆၀၁။ တို့အရ ဦးကျော်ဦး(၀၃၉၉၀) ပါရမီစာပေ၊ အမှတ် ၂၃၀၁၂၉၀၁၀၂၀၅၆၀၆၀၁။ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်က ထုတ်ဝေ၍ မျက်နှာဖံ့ဖို့ပြုချက်အတွင်းစာသားကို ဦးအောင်ထက်(၀၈၀၈၃) အောင်ပါရမီ ပုံနှိပ်တိက်၊ အမှတ် ၁၂၇၊ အဆိုး ၃၊ ၅၅၁။ ပုံမှန်တော်မြို့နယ်၊ ရန်ကုန်က ပုံနှိပ်သည်။


တန်ဖိုး ၁၂၀၀ ကျပ်

ପିରମ୍ପିତାପ

## မာတိကာ

|   |     |
|---|-----|
| ၁။ ဘန်းတော်ကြီးဦးသီလ                      | ၅   |
| ၂။ ပရုတ္တာအရေ့တိုက်ဆရာတော်ဘုရားကြီး       | ၁၇  |
| ၃။ ကန္ဒိရွှေသိမ်တော်တောရ ဆရာတော်ဘုရားကြီး | ၃၃  |
| ၄။ ပြည်မြို့၊ နို့စိန်ဆရာတော်ဘုရားကြီး    | ၀၃  |
| ၅။ သဝိတ်အိုင်တောရဆရာတော်ဘုရားကြီး         | ၁၁၃ |
| ၆။ ဝန်းသိခန္ဓါးဆရာတော်ဘုရားကြီး           | ၁၃၃ |
| ၇။ ဝေဘူဆရာတော်ဘုရားကြီး                   | ၁၇၇ |
| ၈။ ဝေဇူဝတီဆရာတော်ဘုရားကြီး                | ၂၁၁ |
| ၉။ မျောက်တစ်ရာတောရဆရာတော်ဘုရားကြီး        | ၂၃၉ |

ကျေးဇူးတော်ရှင်ဘုန်းတော်ကြီးဦးသီလ၏  
ထေရ့ပွဲအကျဉ်း(၁၉၉၄ - ၁၂၅၃)



ဘုန်းတော်ကြီး အလောင်းလျောကို ၁၉၉၄ ခုနှစ်၊ နတ်တော်လဆန်း ရရက်  
သောကြာနေ့ နံနက် ၈ နာရီတွင် အဖ ဦးထွန်းအောင်၊ အမိ ဒေါ်ချို့ တို့မှ ပဲခူးမြို့  
မြောက်ဘက် နှစ်မြိုင်ခန့်ဝေးသော အထက် မိမ်းဂနိုင်းရွာကြီးတွင် ဖွားမြင်တော်မူ  
သည်။ အမည်မှာ မောင်ရွှေသာ ဖြစ်သည်။

မွေးချင်းတို့မှာ ဒေါ်သူဗာ၊ ဒေါ်ခို့၊ ဒေါ်လှအောင်၊ ဦးတိုးကျော်ဟု အစဉ်  
အတိုင်း ဖြစ်ကြလေသည်။ ဘုန်းတော်ကြီးသည် သားအကြီးဆုံး ဖြစ်သည်။

၁၀ နှစ်သားတွင် ပဲခူးအနောက်မြောက် ကျိုက်ဒေးယုံဘုရားအနီး  
ကော်ပြင်းရွာ ဘုန်းကြီးဦးမျှူးထံ ကျောင်းနေ၍ ၁၂ နှစ်တွင် ရှင်ပြုသည်။ ဘွဲ့တော်  
မှာ ရှင်သီလသာရ ဖြစ်သည်။ ၁၂၁၃ ခုနှစ်၊ တပိုဂွဲလတွင် ကျိုက်ဒေးယုံဘုရား  
ကုန်းရှိ သိမ်းပို့လေခတ်ရွာဘုန်းကြီးကို ဥပမာဏပြု၍ ရဟန်းအဖြစ်သို့ ရောက်  
တော်မူသည်။

နှစ်ဝါရလျင် ဘုန်းကြီးပံ့ (အဲ ဦးစန္ဒာလက္ဌာ) ထံ၌ ဝါဝါရသည့် တိုင် အောင် ပရိယတ္ထိ သင်ယူသည်။ ၁၂၈ ခု၊ ငါးဝါအရတွင် ရန်ကုန်ဖြူ၊ ပုဇွန်တောင် တောင်လုံးပြန် ချေကြက်ယက်ဘုန်းကြီး ဦးမေဆာင်ထံ စာသင်သည်။ တစ်ဝါ နေပြီးနောက် ပဲခူးသို့ ပြန်၍ တစ်ရွာတည်းသားဖြစ်သော ကလျာဏီတောရ ဘုန်းကြီးဦးဝဏ္ဏထံ တစ်ဝါနေ၍ စာသင်သည်။

၁၂၂၀ ပြည့်နှစ် ခုနှစ်ဝါအရတွင် အဖော် နှစ်ပါးနှင့်အတူ စစ်ကိုင်းတောင် ဦးအရိယဝံသ ရောင်းတိုက်၌ တစ်ဝါ စာသင်ပြန်သည်။ ထိုမှ မန္တလေးအရှေ့ပြင် စလင်းတိုက်၌ တစ်ဝါနှစ် စာသင်ယူပြန်သည်။ ရှစ်ဝါကျော် ကုံးဝါရသည် အထိ စာပေ ပရိယတ္ထိကို သင်ယူခဲ့ပြီးနောက် တောရ ဆောက်တည်လေတော့သည်။ ရောက်လေရာ တောတောင်တို့၌ ပြောင်းရွှေ့သီတင်းသုံးလျက် စာသင် တိုက်ကြီးများကိုလည်း တစ်ဖက်မှ တည်ထောင်၍ ပရိယတ္ထိ သာသနာတော်ကြီးကို ချီးမြောက်တော်မူလေသည်။ မိမိမှာမူ ရာသက်ပန် အရည်ဝါသီ တော့ပျော် ယောကီကြီးအဖြစ် သီတင်းသုံးတော်မူလေသည်။

၁၂၂၂ ခုနှစ်မှ ၁၂၆၉ ခုနှစ်တိုင်အောင် ၄၇ နှစ်ပတ်လုံး တော်ရိုက်းသာသနာသန့်ရှင်းအောင် တော့နှောက် ပြုပြင်တော်မူလေသည်။

ဘုန်းတော်ကြီး၏ အဆိုအမိန်သည် နူးညွှေ့ပြုပြစ်သည်၊ တည်ကြည်၏။ နှလုံးအတွင်း စူးဝင်၏။ ဂိုဏ်းသံပုံးသာတို့သည် မျက်မှာက် မျက်ကွယ် ပါပြားသေဝပ်ကုန်၏။ နေ့လွှဲဆေးစား၊ ကွမ်းစား၊ ဆေးသောက်၊ လျည်းစီး၊ ငွေ့စားကုံး၊ ဖောင်ဟော စသော လူတို့နှင့်ရောနောခြင်းမှ အတူးကင်းကုန်၏။ စာမတတ်ပူ့ ဆိုကုန်၏။

ထိုသူတို့၏စိတ်၌ ပညာရဲရင့် ဗုံလယ်တင့်ဆိုသောအတိုင်း ရပ်ထဲ ရွာထဲ မကြာမကြာတွေ၍ တရားပော်နိုင် ကျယ်ကျယ်ပြော၍ သွက်သွက် ဆိုနိုင်လျင် အားရကြပေသည်။ အောက်ပြည့်တစ်ခွင်လုံး၌ စာသင်တိုက်များကို ထိုအခါ ရေတွက်ကြည့်လျင် တော်ရိုက်းမျှသာ အများအပြား ရှိကုန်၏။ စည်ကား ကြီးများကြသော်လည်း ဆွမ်းခံချိန်တွင်သာ ရပ်ရွှေ့မြင်ရသဖြင့် ထင်ရှားခြင်း နည်းပါးကုန်၏။

တော်ရိုက်းသံပုံးသာများသည် ကိုယ်နှင့်အသက် မင့်ကွက်သောစိတ်ဖြင့် ဝိနည်းကို အလေးပြကြသည်။ ကိုယ်နှုတ်နှလုံး သိမ်းမွှေ့ကြသည်။ ကြွရောက်ရာ

အရပ်တိုင်းတွင် သပိတ်တစ်ထုံး၊ သက်နှုန်းသုံးထည့်ဖြင့် ရောင့်ခြေကုန်၏။ ရူရနှစ်ပါးသာ အားထားရာပြု၍ ဗာဟိရ ကိစ္စမှ လွတ်ကင်းအောင် နေကြ၏။ ဂိုဏ်းသံယာချင်းဖြစ်၍ သိဟောင်းမဟုတ်သော်လည်း လွန်စွာ ကျိုးဆုံးကြ၏။ ပစ္စည်းလာဘ်စသော ဗာဟိရ ကိစ္စစကား မေးမြန်းပြောဆို ခြင်းပါ မံမံမရောက်၍။ ရှုက်ပြောက်ခြင်း များကြကုန်၏။ ဝိနည်းစကား တရားစကားကိုသာ အဆို အမိန့်များကုန်၏။

**ဤသို့လျှင် ဘုန်းတော်ကြီးသည် ကုလုပ်သန စသော အုတ်အရောရော ကျောက်အရောရောမှာ ဘုရားရှင်သာသနာတော်ကို ဖော်ထုတ်၍ တောထဲသို့ ယူသွားပြီးလျှင် ငါ နှစ်ပတ်လုံး ကိုယ်နှင့်အသက်ကို မဲ့ကွက်ဘဲ တော်၍ နေ လျက် ကုဇ္ဇာကိုးထောင်ကျော် သိက္ခာပုဒ်တို့ဖြင့် သန့်သန့်ရှင်းရှင်း ထွန်းလင်း အောင် ပြတော်မူလေသည်။ နောင်အရှည်အစဉ်ဆက် တည်စိမ့်သောင့်လည်း အရပ်ရပ်၌ ဝိနည်းစာပြန်ဖွဲ့များ၊ ပရိပတ္တိ စာသင်တိုက်ကြီးများကို အဆက်မပြတ် ရအောင် စီမံတော်မူလေသည်။**

**ဤသို့ဖြင့် သာသနာတော်တွင် ပရိယာတ် ပဋိပတ် အကျိုးများလှသော ဘုန်းတော်ကြီး ဦးသီလသည် ၁၂၆၉ ခုနှစ်၊ ကဆိန်လပြည့်ကျော် င ရက်၊ တန်လံ့နေ့ နံနက် ၇ နာရီ၊ သက်တော် ၇၅ နှစ်တွင် ဇွဲနှီးမြှေ့ သုသာန် ကျောင်း၌ သတိသမ္မတော်မူခဲ့လေသည်။**

ကျေးဇူးတော်ရှင်  
ဘုန်းတော်ကြီးဦးသီလ၏  
ဝိယဉ်နှုန်း

ကျေးဇူးတော်ရှင် ဘုန်းတော်ကြီး ဦးသီလ၏ ရှုနည်းအနေဖြင့် အကျယ်  
တဝါဒ ရှုပွဲရမ မတွေ့ရပါ။ ထောပွဲတိအနေဖြင့် အတော် ကျယ်ကျယ်ပြန့်ပြန့်  
တွေ့ရသော်လည်း ရှုနည်းကျင့်နည်း အနေဖြင့် တခမ်း တနား ရေးထားသည်ကို  
မတွေ့ရပါ၌။ သို့သော ဆရာတော်ကြီး၏ ထောပွဲတိတွင် သံဝေကယ့်ယူယူရာ  
ရှုမှတ်စွဲယ်ရှုတို့ကို တို့သော်လည်း ထို့ရောက်မှုရှိသော အဆုံးအမ ထွေးစွာ အမျှ  
ရှုမှတ်ရန် ဆုံးမမှုကို တွေ့ရပါသည်။

စာရွှေသူများအနေဖြင့် စိတ်တွင်ကြိုတင်၍ ခံယူသိရှိထားရမည်မှာ အမြား  
သော ဝိပဿာ ရှုနည်းများကဲသို့ပင် ဝိပဿာမရှုမှုများ၊ မမှတ်မီတွင် ကြိုတင်  
ပြဖွဲယ်ကိစ္စများကို ပြုလုပ်ကြရမည် ဖြစ်ပါသည်။ ကြိုတင်ပြဖွဲယ် ကိစ္စများမှာ-

(၁) သင့်တင့်လျောက်ပတ်သည့် နေရာကို ရွှေးချယ်ခြင်း၊

(၂) သင့်တင့်လျောက်ပတ်သည့် အချိန်ကို ရွှေးချယ်ခြင်း၊

(၃) ရတနာသုံးပါးနှင့် ဆရာမိဘတိအား ရှိခိုးကန်တော့ခြင်း၊

(၄) သရဏာရုံသုံးပါးနှင့်တက္က သီလ ဆောက်တည်ခြင်း၊

(၅) မေတ္တာရှိ အမျှဝေခြင်း၊

(၆) အာနာပါနာ သမထ ကမ္မဋ္ဌာန်းတောင်းခြင်း၊

(၇) အပြစ်ကြီး အပြစ်ကယ်တို့ကို ခွင့်လွှတ်ရန် တောင်းပန်ခြင်း၊

(၈) သင့်တင့်လျောက်ပတ်သည့် ထိုင်နည်းကို ရွှေးချယ်ခြင်း၊

ဤ ကြိုတင်ပြင်ဆင်မှု ၈ မျိုးတို့ကို တစ်ခုစီ ရှင်းလင်း ဖော်ပြပါမည်။

(၁) သင့်တင့်လျောက်ပတ်သည့်နေရာ ရွှေးချယ်ခြင်း

ပြတ်စွာသူရားသခင်ဟောကြားတော်မူခဲ့သော သတိပဋိသုတေသန ပါ၌

တော်၊ မူလပန္တာသပါနိုတော်၊ ပဋိသမ္မိဒါမဂ္ဂ ပါနိုတော်များ၌ ပါရှိသည့် အတိုင်း ကမ္မာန်း ထိုင်ရာ အသင့်လျော်ဆုံး၊ အကောင်းဆုံးဖြစ်သော နေရာများမှာ ၁-တော်အရပ်၊ J-သစ်ပင်ရင်း၊ ၃-ဆိတ်ပြိုရာအရပ်၊ ၄-လုံ၍ မွှောင်သောနေရာ စသည်များ ဖြစ်ပါသည်။

**(j) သင့်တင့်လျောက်ပတ်သည့် အချိန်ကို ရွေးချယ်ခြင်း**

အိမ်မှုကိစ္စ ဆောင်ရွက်နေသူများအတွက် ကမ္မာန်းထိုင်ရန် သင့်တင့် လျောက်ပတ်သော အချိန်မှာ ညာအချိန် ဖြစ်ပါသည်။ သို့ရာတွင် အားလပ်နေသူ များအတွက်မူ နေ့အချိန်လည်း ကောင်းပါသည်။ အကောင်းဆုံး အချိန်မှာ နံနက် ၄ နာရီမှ ၆ နာရီ အချိန်ဖြစ်ပါသည်။ ယင်းအချိန်သည် အခြားသူများ အိပ်ရာမှ မထသေး၍ အသံ့လံများ နည်းပါးသည့် အချိန်ဖြစ်ပါသည်။ စိတ်တည်ပြုမှု (သမာဓိ) မရခင် တိတ်ဆိတ်မှ ကောင်းပါသည်။ သမာဓိရလာလျှင် ရူည်သံများအတွက် အရေးမကြီးတော့ချေ။

**(က) ရတနာသုံးပါးနှင့် ဆရာမိဘတိုအား ရှိခိုးကန်တော့ခြင်း**

ဘုရား တရား သံယာ ဟု ဆိုအပ်သော ရတနာသုံးပါးနှင့် ဆရာသမား မိဘတိုသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များ အတွက် အတွက် အတိပ် ထားအပ် သည့် ကျော်ရှင်များ ဖြစ်ကြပါသည်။ အကယ်၍ ရတနာ သုံးပါးနှင့် ဆရာမိဘ တို့ အပေါ်၌ မေ့လျော်၍ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ် ဖြင့်လည်းကောင်း ပြစ်မှားခဲ့သည်ရှိသော် ယင်း အပြစ်တို့မှ ပပောက်စေခြင်းနှာ ရှိခိုးကန်တော့ခြင်း ဖြစ်ပါသည်။ ယင်း အပြစ်များသည် သမထ ဝိပသုနာ အားထုတ်ပွားများမှ အောင်မြင်နိုင်ရေး အတွက် အတားအဆီးများ ဖြစ်သော ကြော်င် ဖြစ်ပါသည်။ ထို ရှိခိုးကန်တော့ခြင်းအမှုသည် သရဏရုံနှင့်တကွ သီလ မခံယူမီ ဉာကသဆို၍ ရှိခိုး ကန်တော့ရှုံး ပါဝင်ခဲ့လျှင် သီးခြားရှိခိုး ကန်တော့ရှုံး မလိုတော့ချေ။

**(င) သရဏရုံ သုံးပါးနှင့် တကွ သီလဆောက်တည်ခြင်း**

စိတ်တည်ပြုမှု (သမာဓိ) ကို ရရှိရန် အာနာပါန သမထကမ္မာန်းကို

(၂) မေတ္တာပို့ အမျှဝေခြင်း

သရဏာဂုံးပါးနှင့်တကွ သီလ ဆောက်တည်ပြီးနောက် မိမိကိုယ်စောင့်  
နှစ် မိမိကဗျာနှုန်းထိုင်ရန် နေရာတွင် စောင့်ရှောက်ကြသည့်နှစ်များနှင့် ၃၁ ဘုံး  
ရှိလှ၊ နှစ်၏ ပြော့သတ္တဝါအပေါင်းတို့အား ကျိုးမာချမ်းသာစေရန် ဆုတောင်း  
မေတ္တာပို့ပြီးနောက် မိမိ၏ ကုသိလ်ကောင်းမှုကို အမျှပေးပေးရမည် ဖြစ်ပါသည်။  
ထိုသို့ ဆုတောင်းမေတ္တာပို့ အမျှပေးလဲလျှင် မိမိ၏ ကိုယ်စောင့်နှစ်၊ မိမိ ကမ္မဋ္ဌာန်း  
ထိုင်သည့်နေရာတွင် စောင့်သောနှစ်၊ အမိမိစောင့်နှစ်၊ မြို့စောင့်  
နှစ် စသော အားလုံးသော သတ္တဝါအပေါင်းတို့သည် တရားထိုင်ခြင်းကို နောင့်  
ယုက်မည့် ပုဂ္ဂိုလ်တို့ ေားရန်မှ ကာကွယ်ကြမည် ဖြစ်ပါသည်။ နောင့်ယုက်မည့်  
ပုဂ္ဂိုလ်များလည်း မေတ္တာနှင့် အမျှပေးပေးမှု၏ အကျိုးသက်ကို ပုံးပျော် မိမိကို  
စောင့်ရှောက်လာမည် ဖြစ်ပါသည်။ မြတ်စွာဘုရားသခင် လက်ထက်တော်၌  
ရဟန်းအချို့သည် မြတ်စွာဘုရားသခင်ထံတော်၌ တရားများကို ပုံးပျော် သစ်ပင်  
ရင်းများ၌ သွားရောက်အားထုတ်ရာ သစ်ပင်ကိုစောင့်သော နှစ်များက နောင့်  
ယုက်သဖြင့် ထိတ်လန်း၏ ဘရားသခင်ထံ ပြန်လည် လျှောက်ထားကြသည်။  
မြတ်စွာဘုရားသခင်က မေတ္တာပို့ပြီးမှ တရားအားထုတ်ရန် ညွှန်ကြားသဖြင့်  
ညွှန်ကြားချက်အတိုင်း မေတ္တာပို့ပြီး တရားအားထုတ်မှ တရားများကို ကောင်းမွန်  
စွာ ရရှိကြတော့သည်။

(၆) အာနာပါန်သမထကမ္မဇာန်းကို ဘုရားထံတောင်းခြင်း

မေတ္တာပို့အမျှဝေပြီးနောက် မြတ်စွာဘုရားသင်ထံ အနာဂတ်ပါန သမထ  
ကမ္မဏီနှင့် တောင်းရမည်။ ကမ္မဏီနှင့် တောင်းရှုံးမြန်မာကဗားဖြင့် ဖြစ်စေ

ပါဋ္ဌစကားဖြင့်ဖြစ်စေ ကြိုက်နှစ်သက်ရာ တစ်ခုခုဖြင့် တောင်းခံလျင် ဖြစ်နိုင် ပါသည်။

### **မြန်မာစကားဖြင့် ဘုရားထံတောင်းခံခြင်း**

အရှင်မြတ်ဘုရား တပည့်တော်သည် သံသရာဝဏ္ဏဆင်းရဲမှ ထွက်မြောက် ပါရခြင်း အကျိုးရှာ အာနာပါနသမထကမ္မာဌာန်းကို တောင်းခံပါ၏။ တပည့်တော် အား သနားသဖြင့် ပေးတော်မူပါဘုရား။

### **ပါဋ္ဌစကားဖြင့် ဘုရားထံတောင်းခံခြင်း**

အဟံသာဇ္ဈာ သံသရာဝဏ္ဏ ဒုက္ခတော့ မောစနတ္တာယ အာနာပါနသမထ ကမ္မာဌာန်း ယာစာမိ။ ဒေထ မောဇ္ဈာ တံကမ္မာဌာန်း အနုကမ္မာ ဥပါဒါယ။

ဒုတိယမ္မာ၊ အဟံ ဘဇ္ဈာ ..... ဥပါဒါယ။

တတိယမ္မာ၊ အဟံ ဘဇ္ဈာ ..... ဥပါဒါယ။

အနက်။ ဘဇ္ဈာ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ သံသရ

ဝဏ္ဏဒုက္ခတော့၊ သံသရာဝဏ္ဏဆင်းရဲမှု။ မောစနတ္တာယ၊ ထွက်မြောက်ပါရခြင်း

အကျိုးရှာ။ အာနာပါန ကမ္မာဌာန်း၊ အာနာပါန သမထ ကမ္မာဌာန်းကို။ ယာစာမိ

တောင်းခံပါ၏။ ဘဇ္ဈာ အရှင်ဘုရား။ အနုကမ္မာ၊ အစဉ်သနားခြင်းကို။ ဥပါဒါယ၊

အကြောင်းပြု။ ဒေ၊ တပည့်တော်အား။ တံ ကမ္မာဌာန်း ထိုကမ္မာဌာန်းကို။ ဒေထ

ပေးသနားတော်မူပါဘုရား။

ဒုတိယမ္မာ၊ နှစ်ကြီးမြောက်လည်း။ ဒေထ၊ ပေးသနားတော်မူပါ ဘုရား။

တတိယမ္မာ၊ သုံးကြီးမြောက်လည်း။ ဒေထ၊ ပေးသနားတော်မူပါ ဘုရား။

### **(ဂ) အပြစ်ကြီး၊ အပြစ်ယ်တိုကို ခွင့်လွှတ်ရန် တောင်းပန်ခြင်း**

အစမထင် သံသရာအတွင်းဘွင် ကျင်လည်ခဲ့ရာ၌ မပြစ်မှားသင့်သော အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားမိခဲ့သည်ရှိသော် ယင်းအပြစ်မှားမှ ချမ်းသာပေးရန် ရိုသေစာ ရှိရှိုးတောင်းပန်ရမည်။ ယင်းအပြစ်မှားသည် မင်း၊ ဖိုလ်၊ နိုဗာန်း၏ အတားအဆီး အနောင့်အယုက် ဖြစ်သောကြောင့် ဖြစ်ပါည်။ မိမိကို ပြစ်မှားကျူးလွန်သူများ ရှိလျှင်လည်း ခွင့်လွှတ်ကြောင်း ပြောဆိုရမည်။

**(က) သင့်တင့်လျောက်ပတ်သည့် ထိုင်နည်းကို ရွေးချယ်ခြင်း**

အာနာပါနာ သမထကမ္မာန်းကိုထိုင်ရာ၌ ယောက်ားယောက်ဖြစ်လျှင် မဟာသတိပဋိန်ပါ၌တော် လာသည့်အတိုင်း မဟာပလ္လာငွေထိုင်နည်းကို ထိုင်ရမည်။ မဟာပလ္လာငွေထိုင်နည်းဆိုသည်မှာ ဘယ်ဘက်ခြေကို အောက်ကထား၊ ဉားဘက်ခြေကို အပေါ်ကထား၍ အထက်ပိုင်းကို အလိုက်သင့် မဖြစ်မတစွာ ထားရမည်။ တင်ပျဉ်ခွေထက်တွင် ဘယ်လက်ကို အောက်ကထား၊ ဉားလက်ကို အပေါ်ကတင်ကာ လက်မချင်းထိ၍ မျက်လွှာချြေး ထိုင်ခြင်းကို ဆိုလို ပါသည်။ သို့ရာတွင် ကြောမြော့စွာနေထိုင်နိုင်အောင် ခြေသလုံးချင်း မထပ်ဘဲ အလိုက်သင့် ထိုင်ကောင်းသလုံးထိုင်နိုင်ပါသည်။ ထိုင်သောအခါ တောင့်၍မထိုင်ပါနေ့၊ အားမစိုက်ပါနေ့၊ စိတ်ကို တင်းမထားပါနေ့၊ မိန်းမယောက်ဖြစ်လျှင် မိတ္ထားတော် ကျောစီစသည်တို့ထိုင်သော အခွဲပလ္လာငွေ ထိုင်ခြင်းကို ထိုင်ရမည်။ အခွဲပလ္လာငွေ ထိုင်နည်းဆိုသည်မှာ ယခုကာလ အမျိုးသမီးများ ကြို့ကြို့ ပုဆစ်တုပ် ထိုင်သကဲ့သို့ ထိုင်နည်းကို ဆိုလိုပါသည်။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ အောက်ဖော်ပြပါ လိုဂင်း၊ တိရှုံးတရားတော်အတိုင်း လိုက်နာကျင့်ကြိုကြရန် ဖြစ်ပါသည်။

**နိုဗ္ဗာန်လိုချင်လျှင် လေးပိုင်း ပိုင်းပုံအကြောင်း**

၁၂၆ ခန့်စ် ကဆုန်လ၊ နွေရာသီတွင် ဓနဖြောမြို့၊ ယာယီတဲ့ကျောင်း၏ မင်းကတော်ကြီး တစ်ဦးနှင့် မင်းလာမှန်ကျောင်းအမ ဒေါသန်း (ထိုအခါ အသက် ၁၇ နှစ်) တို့ အမျှော်ပြု၍ တရားဟောကြားသည်မှာ-

နိုဗ္ဗာန်ရောက်ချင်လျှင် အလိုင်တို့တော့ မရောက်ဘူး။ အလုပ်လုပ်ရမယ်။ လုပ်ရမှာက တြေားမှာ မရှိဘူး။ မိမိကိုယ်ထဲမှာပဲ ရှိတယ်။ မိမိကိုယ်ကို လေးပိုင်းပိုင်းထားရမယ်။ စိတ်ကူးဘာ၏ဖြင့် ပိုင်းထားဖို့ကိုပြောတာ။ လေးပိုင်း ပိုင်းခြားမှ တစ်ပိုင်းစီ တစ်ပိုင်းစီ သဘောပေါက်အောင် ရှုရမယ်။

မိမိကိုယ်ကို (က) ဦးခေါင်း တစ်ပိုင်း၊

(ဂ) ကိုယ်ကြီးက တစ်ပိုင်း၊

(၃) လက်က တစ်ပိုင်း၊

(၄) ခြေက တစ်ပိုင်း၊

ဒါကို ပိုင်းရမယ်။ ရျေးဦးစွာ ဦးခေါင်းပိုင်းပါ ဉာဏ်စိက်ကြည့်ပါ။ လည်ပင်းအထက် ဦးခေါင်းထဲမှာ ဘာတွေရှိသလဲ။ ဦးနောက်ရှိတယ်။ ဦးခေါင်းဆုံးကြီး ရှိတယ်။ ဆံပင်တွေ ရှိတာယ်။ အကြောတွေ ရှိတာယ်။ မျက်ဝတ်တို့၊ နှပ်တို့၊ နဖော်းတို့လည်း ရှိတယ်။ နှစ်သာက်စရာ မြတ်နီးစရာ ဘာများ ရှိသလဲ။ အသေးစိတ်ထပ်ကြည့်ရင် ဦးခေါင်းထဲမှာ ပိုးမျိုး စေ အပါအဝင် ပိုးတွေ အများကြီး ရှိတာယ်။ ဒီပိုးကောင်တွေဟာ ဦးခေါင်းထဲမှာပဲ မွေးဖွားကြတယ်။ ဦးခေါင်းထဲမှာ မွေးဖွားကြ၊ ဦးခေါင်းထဲမှာပဲ ပေါင်းသင်း နေထိုင်ကြတယ်။ ဦးခေါင်းထဲမှာပဲ နာကျောက်တယ်။ ဦးခေါင်းကြီးဟာ သူတို့ရဲ့ မွေးဖွားရာ ဖျော်မြှုံရာ နေရာ သားဖွားရုံးဆေးရုံ သုသာန် သချိုင်းကြီးပေါ့။

လူတွေကသာ ငါးခေါင်း ငါးခေါင်းလို့ထင်ပြီး ခင်မင်တွယ်တာ လူပအောင်တန်ဆာဆင်နေကြတယ်။ အမှန်ကတော့ ပိုးမျိုး စေ တို့၏ သားဖွားရုံကြီး၊ ဆေးရုံကြီး၊ သချိုင်းကြီးပါကလား။ အဲဒီလို သဘောပါက်ရမယ်။ သဘောပါက်လာတဲ့အခါ ဦးခေါင်းကို ခင်မင် တွယ်တာတဲ့ တဗျာ၊ ငါးဦးခေါင်းပဲလို့ ခင်မင်ယူမှားတဲ့ဒီ၌ ဦးခေါင်းကို အားထားပြီး ကြွားချင်မော်ချင်တဲ့မာနာ၊ အဲဒီတရားဆိုးတွေ အားနည်းသွားလိမ့်မယ်။

နောက် ကိုယ်အပိုင်းကိုလည်း ဆင်ခြင်ရှုံးမယ်။ ကိုယ်ထဲမှာ အရှိုး၊ အသား၊ အကြော့၊ အခုံတ်၊ အသည်း၊ နှလုံး၊ အဖျင်း (သရက်ရွှက်)၊ အူမကြီး၊ အရသိမ်၊ အဓသာစ်၊ အစာဟောင်း၊ ပြည်၊ သွေး၊ ချွေး၊ ဆီကြည်း၊ အဆီ္း၊ သလိုင်၊ ကျွင်းယ်၊ ဒီအပိုင်းမှာ ပိုးမျိုး စေ တို့ အလွန် ဖျော်ကြတယ်။ နေရာကလည်း ကျယ်စိန်းတယ်။ အစားအသောက်တွေကလည်း ပြည်စုံတယ်။ ပိုးမျိုး စေ တို့ရဲ့ ရေကြည်ရာ မြက်နာရာပဲ့။ ခန္ဓာကိုယ် ဒီအပိုင်းကို လူတွေက အလွန်အထင်ကြီးကြတယ်။ ငါ အားရှိတယ်၊ ဉာဏ်ရှိတယ်၊ လုပ်ပြည့်ဖြီးတယ်ဆိုပြီး အဝတ်ကောင်း အမျိုးမျိုးနှင့် အဖိုးတန် ရတနာတွေ ဆွဲကြ ဆင်ကြတယ်။ အမှန်မှာတော့ ပိုးမျိုး စေ တို့ရဲ့ သချိုင်းကြီးကို တန်ဆာ ဆင်နေကြတာပဲ။ ဒါကို သဘောပါက်ဖို့ အရေးကြီးတယ်။

နောက် လက်အပိုင်း ခြေအပိုင်းတို့ကို ဆက်ပောလေ၏။

တစ်ဖန်ဆက်ရွှေ ခန္ဓာကိုယ်ကြီးထဲမှာ စေ သော ပိုးမျိုးတွေ နေထိုင်ကတယ်။ သေခုံး ပျက်စီးကြတယ်။ ပိုးမျိုး စေ တို့ရဲ့ အလောင်းကောင်များကို

တစ်ခြားနေရမှာ သရှိဟ်တာ မဟုတ်ဘူး။ ဒီဂေါင်း၊ ကိုယ်၊ လက်၊ ခြေထောက် ထဲမှာပဲ သရှိဟ်တယ်။ သူတို့ရဲ့ သရှိုင်းကြီးပေါ့။ ဘယ်မှာလဲ နှစ်သက်စရာ၊ မြတ်နိုးစရာ။ ခုပြောခဲ့တဲ့အတိုင်း အပိုင်းကြီး၊ ငါ ပိုင်းစလုံးကို ခြုံကြည့်လိုက်ရင် ငါကိုယ်လို့ ဆိုစရာ ရှိသေးရဲ့လား။ သူတစ်ပါး ခန္ဓာကိုယ်များလည်း ဒီအတိုင်းပဲ။ ဒီလို ကောင်းကောင်းမြင်လျင် နိုဗ္ဗာန်သွားဖို့လမ်းစ ရောက်ပြီ။ နေတိုင်း ဒီ သရှိုင်းကြီးကို အဖိုးတန်ပစ္စည်းများနှင့် တန်ဆေဆင်နေကြတာပဲ။ ဒီလို သဘောပေါက် တော့ မိမိကိုယ်ကို နှစ်သက်တွယ်တာတဲ့ တဏော သူတစ်ပါးကိုယ်ကို နှစ်သက်တွယ်တာတဲ့ တဏောတွေဟာ အားနည်းသွားနိုင်တယ်။ တဏောအားနည်းဖို့ အရေးကြီးတယ်။ နိုဗ္ဗာန်ဆို တာ တဏောကင်းရာ ချုပ်ရပဲ။

အဲဒီလို သဘောခိအောင် ဆင်ခြင်နိုင်ခြင်းဟာ မရှင်ဖြစ်တယ်။ မရှင် ဆို တာ နိုဗ္ဗာန်သွားရောမ်းလို့ ခေါ်တယ်။ ဒီအတိုင်း ဆက်ပြီး ပွားများပေတော့။ တစ်စတ်စ ဉာဏ်ရှင်ပြီး အနိစ္စ ဒုက္ခ အနတ္ထ သဘောတွေလည်း ထင်မြင်လာ လိမ့်မယ်။ မပြတ်မလပ်ကြီးစားသွားလျှင် သာသနာတော်ကိုလည်း အထူးကြည်ညို လာလိမ့်မယ်။ နိုဗ္ဗာန်သို့လည်း ကေန်မျက်မှာက် ပြနိုင်ပါလိမ့်မယ်။

### အထွေထွေ ဉာဏ်အများ

သူ့အသက် မသတ်နှင့် သူ့ညွှန် မခိုးနှင့် သန်းကျ မတုပ်နှင့် ငရဲကြီးသည်။ သရာက်စိုက်မှ အချို့သီးသည်။ တမောစိုက်လျင် အခါးသီးသည်။ ရတနာ သံးပါးကို အစစ်အမှန်ဟု ယုံကြည်ကြ။ ဤအနေမျှ ဟောပြီးလျှင် သွားကြ၊ သွားကြဟု မိန့်ဆိုလေ့ ရှိသည်။ တရားနာရုံးတို့ကား တစ်သက်လုံး မမေ့နိုင်ကြ။ သန်းကျ မတုပ်နှင့်ကိုပင် နှစ်သက်စွာ ထိတ်လန့်ကုန်၏။ တစ်ခါတစ်ရုံကား ရူပက္ခန္ဓာ အနိစ္စ၊ ဒုက္ခ၊ အနတ္ထ စသည်ဖြင့် ခန္ဓာဝါးပါး၊ ဝိပဿနာထင်ပုံများလောက် ချေပေး လေသည်။ သုံးဝါခန့် အတူနေပူးသော မထောရှုတစ်ပါး အဆိုကား ‘ဘုန်းတော်ကြီး အမြဲလက်သုံး နှလုံးသွင်း တရားသည် ငါတို့သိသော နည်းနှင့်မကွာလှု မဆုတ်မနိုင် စွန့်စားခြင်းနှင့် ဖြောင့်စင်းခြင်းများသာ ကွာသည်’ ဟူ၏။

### ဘယ်သူမှ မဟောသောတရား

၆၇ ခု၊ ပြာသို့လ ဈေးကျင်မြို့ တောင်ဘက် တံခါနတိုင်ကျောင်း သိမ်

သမှတ်သောအခါ တောင်ပေါ်မှ ကရင်ငါးယောက် ဘုန်းတော်ကြီးထံ ကန်တော့  
ပဲ ငါးပွဲဖြင့် အဖူးအမြှေ့ ရောက်လာ၏။ တောင်ပေါ်၌ မင်းတို့ ကရင်တွေ ချမ်း  
သာသူ ပါကြသလား၊ (မပါဝါ၊ ဆင်းရုံးက သာ၍ များပါသည်။) ဇနိုင်းများ  
ကော ပြည့်စုံရဲ့လား။ (ပြည့်စုံပါသည်။) ကောင်းလည်း ကောင်းပါသည်။) ရေ  
ကောင်းပါလျှင် ဆင်းရုံးတဲ့ကလူတွေ ပိုက်ဆံမကုန်ဘဲ ကုသိုလ်ရအောင် ရေ  
တစ်ခွက် နှစ်ခွက် ဘုရားကို နေ့တိုင်းလှေကြ။ ပန်းပွင့် မရသောအခါ သစ်ခေက်  
ညွှန်း ကလေး ချီးလှေကြ။ ဖယောင်းတိုင် မဝယ်နိုင် သောအခါ ကောက်ရိုးမီး  
ထည်၍ ဘုရားကို ပူဇော်ကြဟု မိန့်တော်မှု၏။ ကရင်တို့မှာ ဤတရားမျိုးကို  
တစ်ပါးသော ပုဂ္ဂိုလ်များဟောတာ တစ်ခါနဲ့ မကြားရစုံဟု အလွန်မံ့း မြောက်  
ကုန်သတတ်။

## လန်းလိုက်လေကွယ် ဘိုးအင်ရှယ်

ကျေးဇူးတော်ရှင်ပုဂ္ဂၤမြိုအရွှေတို့ကိုဆရာတော်ဘုရားကြီး၏  
ထောပွဲဖွံ့အကျဉ်း(၁၂၃၉ - ၁၃၂၀)



ဆရာတော် လောင်းလျာကို မြင်းခြားရိုင် သေယောက်စီရင်စာ၊ ဦးတော်၏  
တွင် အဘ ဦးပိန်ကျော်၊ အမိ ဒေါသာင်းတို့မှ ၁၂၃၉ ခန့်၊ ဝါခေါင်လဆန်း  
၅ ရက်၊ အကိုန္ဒာတွင် ဖွားမြင်တော်မှသည်။ ၁၀ နှစ်သား အရွယ်တွင် ရွှေမြင်တင်  
ကျောင်းတို့ကို ဆရာတော် ဦးစန္ဒမာထံတွင် စတင်၍ ပညာသင် ကြားသည်။  
၁၂ နှစ်သားအရွယ်တွင် ရှင်သာမဏေဖြစ်သည်။ ဘွဲ့တော်မှာ အရှင်ဝေန ဖြစ်  
သည်။ အသက် ၁၉ နှစ် ၃ လတွင် ရွှေမြင်တင်ကျောင်း ဆရာတော်ကို ဥပမာယ  
ပြ၍၍ မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိသည်။

ရဟန်း ၂ ဝါအရတွင် ပခုလ္လာ၍ ရစ်ကြိုး ဆရာတော်ဘုရားကြီး အရှင်ဂျီ  
သာရထံ ရောက်ရှိ၍ ပညာသင်ယူသည်။ ရဟန်း ၃ ဝါမှ ၈ ဝါ အထိ မန္တလေးမြို့  
ဘုရားကြီးတို့ကို အရှေ့ပြင် ခင်မကန်တို့ကို၊ အနောက်ပြင် မိုးကောင်းတို့ကို

နေဝါ, ဉာဏ်များ သင်ယူသည်။ ၈ ပါမှ ၂၃ ဝါ အထိ မဟာဝိသတာရာမကြီး၌ ၁၅ နှစ်တိုင်တိုင် သီတင်းသုံးတော်များ စာပေပို့ချေတော်များသည်။ ၂၃ ဝါအရတွင် မဟာဝိယောရာမတိုက်ကြီးကို တည်ထောင်၍ ပိဋကတ်သုံးဖြာကို ပါ၌၊ အငွေ့၊ ကထာ၊ နှီကာ တွဲဖက်၍ ပို့ချေတော်များသည်။

ဆရာတော်သည် ဝိနည်း ပါ၌တော် ၅ ကျမ်း၊ နိသာယ၊ သံယုတ် ပါ၌ တော် ၅ ကျမ်း၊ နိသာယ၊ ဝိသုဒ္ဓမာ အငွေ့ကထာနိသာယ၊ ပေါ်ကဝဏ္ဏာ ဝိသာ ဓနိနိသာယ စသည့် ကျမ်းပေါင်း ၃၁ ကျမ်း ပြုစွဲခြောင်း ကိုယ်တိုင်ရေး ထောရွှေလွှို့ ဖော်ပြထားခဲ့ပါသည်။

နိုင်ငံတော်အစိုးရက ၁၂၉၀ ပြည့်နှစ်တွင် အဂ္ဂမဟာပဏ္ဍာတဘွဲ့တံ့ဆိပ် တော်၊ ၁၃၁၈ ခုနှစ်တွင် အဘိဓမ္မမဟာရဋ္ဌရရှိ ဘွဲ့တံ့ဆိပ်တော်တို့ကို ဆက်ကပ် လျှော့ဒိန်းခဲ့ပါသည်။ ဆဋ္ဌသက်းယနာပွဲကြီးတွင် သံယနာယက၊ သာဝါဒရရိယ တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး သက်တော် ၈၂ နှစ်၊ ၂၃ ဝါတော် ၆၃ ဝါအရ ၁၃၂၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တွင် ဘဝန်တော်ကျောင်းသို့ ချွေးပြောင်းတော်မူခဲ့ပါသည်။

ကျေးဇူးတော်၍  
ပုဂ္ဂိုလ်အရှင်တိုက်သရာတော်ဘဏ္ဍားတိုး၏  
ရိုဝယ်ရှုနှုန်း

ဝိသုဒ္ဓမာရီလာအတိုင်း အခြေတိုးကြီးနှင့် အကျယ်ကြီးရေးထားပါလျှင်  
တော်တော်နှင့် ကမ္မဋ္ဌာန်းထိုင်ဖြစ်မည် မထင်။  
ရက်ရည် ဥပုသံစောင့်ထွက်နိုင်မှ၊ ခွင့်လ-ရက်တည်းကျမှ၊ ပင်စင်ရမှ  
ကမ္မဋ္ဌာန်း ထိုင်တော့မလိုလို။  
ရွာကျောင်း ဘုန်းကြီးများလည်း အရည်ဝါသီ ကေစာရီ နေထိုင်နိုင်မှ  
ကမ္မဋ္ဌာန်းထိုင်တော့မလိုလိုနှင့်-  
ကမ္မဋ္ဌာန်း မထိုင်ဖြစ်ဘဲ နေလိမ့်မည်ထင်သည်။  
သိဖြစ်၍ ဘယ်မှာပဲနေနေ၊ ဘယ်အလုပ်ကိုပဲလုပ်လုပ်၊ အမိမာနေတုန်း၊  
ရွာကျောင်းမှာနေတုန်း၊ နေ့စဉ် ဝတ်ထား၍ တစ်နေ့လျှင် တစ်နာရီ နှစ်နာရီ  
လောက် ရဟန်း၊ ရင်၊ လူ မည်သူမဆို အောက်ပါကမ္မဋ္ဌာန်းထိုင်နည်းဖြင့်  
ကမ္မဋ္ဌာန်း ထိုင်ကြပါ။

ကမ္မဋ္ဌာန်းထိုင်ပုံ  
မိမိတို့အမိမာ၊ ရွာကျောင်းမှာ၊ တောကျောင်းမှာ၊ ဆိတ်ပြီးရာဏ်နှင့် တိတ်  
ဆိတ်သောအခါ အေးဆေးစွာနေ၍ ရဟန်းများမှာ ရှေ့ဦးစွာ ရှိခိုးပါ။ လူမှာ  
ငါးပါးသီလ ခံယူဆောက်တည်ပါ။  
ပြီးလျှင် ဗုဒ္ဓနသုတေ ကမ္မဋ္ဌာန်းကို ဤဆောင်းပါး နောက်ဘက်မှာ ပါ  
သည့် ဗုဒ္ဓနသုတေ ပုတိုးစိပ်နည်းအတိုင်း ၁၀ မိနစ်လောက် စီးဖြန်းပါ။

ြီးလျှင် မိမိရသော မေတ္တာပို့အတိုင်း ၁၀ မိနစ်လောက် မေတ္တာပို့ပါ။  
မေတ္တာပို့ ကမ္မာဌာန်းကို စီးဖြန်းပါ။

ြီးလျှင် အသုဘက္မာဌာန်းကို ၁၀-မိနစ်လောက် စီးဖြန်းပါ။

**စီးဖြန်းပုံမှာ-** “ဥပ္ပါမာတက်-ဖူးဖူးရောင်ပုံ စက်ဆပ်ဖွယ်သော သူသေ  
ကောင်”ဟု သူသေကောင် အာရုံပြု၍ အဖန်တလဲလဲ စီးဖြန်းခြင်း၊ ဒါရ၏၉ ပါက်  
က ယိုစီးကျသမျှ ရွှံစရာတွေ၊ မစင်အိုး စက္းပုပ်ထားသကဲ့သို့ အတွင်း  
တစ်ကိုယ်လုံမှာ ရွှံစရာ မတင့်မတယ် ရွှံဖွယ်တွေ”ဟု လူရှင်၏ ကိုယ်ကိုလည်း  
စီးဖြန်းပါ။

ြီးလျှင် မရဏာနှသတိကမ္မာဌာန်းကို ၁၀ မိနစ်လောက် စီးဖြန်းပါ။

**စီးဖြန်းပုံမှာ-** “မရဏံ ဘဝိသုတိ။ မရဏံ၊ သေခြင်းသည်။ ဘဝသုတိ  
မချွှတ်ဖြစ်ရလိမ့်လတ္တံ့။ မရဏံ၊ သေရချိမ်မည်-သေရချိမ်မည်”ဟု စီးဖြန်းပါ။

ဆိုခဲ့ြီးသော ဗုဒ္ဓနှသတိ၊ မေတ္တာ၊ အသုဘ၊ မရဏာနှသတိ ဤ  
လေးပါးကို “စတုရာရက္ခတရားလေးပါး”ဟု ခေါ်သည်။

ြီးလျှင် “ကာမရှု၏ အပြစ်ကို=ကာမဒီန်” ခေါ်သည်။ ငှုံးကာမာ  
ဒီန်ဝက် ၁၀-မိနစ်လောက် ဆင်ခြင်ပါ။

**ဆင်ခြင်ပုံမှာ-** အပွဲသာဒါကာမာ၊ ဗဟိုဒုက္ခာ ဗဟိုပါယာသာ၊ အာဒီ  
နဝေါ ဇွဲ ဘိယျာ။

ကာမာ၊ ငါးဖြာအာရုံ ကာမရှု၏တို့သည်။ အပွဲသာဒါ၊ သာယာအပ်သော  
ချမ်းသာသုခ အနည်းငယ်မျှသာ ရှိ၏။ ဗဟိုဒုက္ခာ၊ ဒုက္ခတွေက အဆ အရာ,  
အဆအထောင် သာလွန်များပြားလှကုန်၏။ ဗဟိုပါယာသာ၊ သက်ကြီး ရှိက်  
တင်ငြွှာပ်ပိုင်းခြင်းတွေက အဆအရာ၊ အဆ အထောင် သာလွန် များပြား  
လှကုန်၏။ ဇွဲ၊ ဤကာမရှု၏။ အာဒီနဝေါ၊ အပြစ်သည်။ ဘိယျာ၊ များပြား  
လှချေ၏ – စသည်ဖြင့် ဆင်ခြင်ပါ။

ြီးလျှင် “ကာမရှုမှ ထွက်မြောက်၍ ရရှိသော အကျိုးအာနိသင်ကို  
နေက္ခမ္မာနိသံသ” ခေါ်သည်။ ငှုံးနေက္ခမ္မာနိသံသကို ၁၀ မိနစ်လောက် ဆင်  
ခြင်ပါ။

**ဆင်ခြင်ပုံမှာ-** သူခါ ဝိရှာဂတာ လောကော၊ ကာမာနံ သမတိက္ခမား၊  
လောကော၊ လောက္ခာ။ ဝိရှာဂတာ၊ ကာမရှု၏။ မပျော်ပိုက်ခြင်း၊ ရာဂ  
င်းခြင်းသည်။ သူခါ၊ ချမ်းသာလှပေ၏။ ကာမာနံ၊ ကာမရှု၏တို့ကို။

## ပရိုဂ္ဂ။အရှေ့တိုက်ဆရာတော်ဘုရားကြီး

JC

သမတိက္ခာမော၊ လွန်မြောက်ခြင်းသည်။ သူ၏၊ ချမ်းသာလှပေ၏ –ဟု ဆင်ခြင်ပါ။

ြီးလျှင် –

- (က) စိတ်က ထူထောင်၍ သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်ကို ပင့်ပါ။
- (ခ) မိမိ၏ ဦးခေါင်းကို ပလှုံးတော်အမှတ်ဖြင့် လျှော့နိုင်းပါ။
- (ဂ) ဘဝများစွာ သံသရာက မိုက်ချင်တိုင်း မိုက်၊ ရိုင်းချင်တိုင်း ရိုင်းချွဲ၏ သော တပည့်တော်၏ စိတ်မိုက်၊ စိတ်ရိုင်းကြီးကို ဆုံးမတော်မှပါ ဘုရားဟု လျှောက်ပါ။
- (ဃာ) ြီးလျှင် တစ်နာရီ(သို့)နှစ်နာရီအတွင်း “ငါ၏စိတ်သည် အခြားသို့ မထွက်-မသွားစေရ”ဟု စိတ်ကို ဆောက်တည် မိဋ္ဌာန်ထားလိုက်ပါ။
- ဤ က, ခ, ဂ, ဃာ အချက်များမှာ ဝိသုဒ္ဓမာရီ မလာပါ။ သင့်လျှော်၏ ဟု ဖြည့်စွဲကိုလိုက်သော အစီအစဉ်များသာတည်းဟု မှတ်။

ြီးလျှင် ခန္ဓာဝါးပါး ပိပသုနာကမ္မာနာန်းကို စီးဖြန်းပါ။

**စီးဖြန်းပုံမှာ –**နောက်တွင် ဖော်ပြထားသည့် ခန္ဓာဝါးပါး ပုတီးစိုင်နည်း အတိုင်း စီးဖြန်းပါ။ ကမ္မာနာန်းထိုင်ပါ။ တစ်နာရီ၊ နှစ်နာရီလောက်ရှိတော့ တော်ချင်တော်ပါ။

ရွှေအိုး၊ ငွေအိုးကြီးများကို ကောက်၍ရပါသကဲ့သို့ ပိတိ–သောမနသာ မြောက်မြေားစွာ အားရန်းသက်ရှင်လန်း၊ မေးမြောက်ဝမ်းသာ ဤကမ္မာနာန်း ထိုင်နည်း စီးဖြန်းနည်းအတိုင်း စီးဖြန်းပါ။

တစ်နှုန်း၊ တစ်နှုန်းလျှင် မြောက်သိန်းကုန် မြောက်သိန်းကုန် လျှော့နိုင်းချွဲ၏ သော ဘုရားလောင်း ရှင်သူရင်များ၏ အလှော်ကြီးထက် အထက်တန်း ကျသည်။ သာသနာပ စူာန်အဘို့ညား၏ ရသေ့တို့ထက် အထက်တန်းကျသည်။ ဒီဇွန်ကာယသုခ၊ စီးပွားရေးအတွက် အကျိုးရသည်။ ယခုဘဝ မင်း၊ ဖိုလ်ကို ရှိနိုင်၏။ ယခုဘဝ မင်း၊ ဖိုလ် မရလျှင် သေသော သုကိုတိဘဝ ကေန်ရ၏။

**ပုတီးစိုင်နည်းများ**

သီတင်းနေ့မှတ်ပါး အခြားသော နေ့များ၏ ကိုယ်ကျောင်းမှာ ကိုယ်စွေး ၍ ဘုရားဝတ်တက်ကြရ၏။ သီတင်းနေ့တိုင်း ကျောင်းကြီးမှာ တစ်တိုက်လုံး

စုဝေး၍ ဘုရားဝတ်တက်ကြ၏။ ဝတ်တက်ကြပြီးနောက် နေရား-ထိုင်ရေး တိုက်ရေး-တာရေး ရှိသူမျှ ပြောဆိုခုံးမ ထုဝါဒဖြင့် တရားဓမ္မ နည်းလမ်းပြ တော်မှုကြခြင်းသည် တိုက်ကြံး-တာကြံး၊ အကြံး အချုပ် ဥက္ကဋ္ဌ ပြုလုပ်တော် မှုကြသော ရျေးရှုံးသော ဆရာတော်ဘုရားကြံးတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာ တော်ကြံးပေတည်း။

ငှုံး ရျေးရှုံးသော ဆရာတော်ဘုရားကြံးတို့၏ နည်းလမ်း စည်းကမ်း အတိုင်း ပခုံးမြှို့၍၊ အရှေ့တိုက် ဆရာတော်ဘုရားကြံးသည်လည်း ဝါတွင်း- ဝါပ သီတင်းနဲ့ ညုရိုင်း တစ်တိုက်လုံး ဝတ်တက်၊ ဝတ်ကပ်ကြပြီးနောက် တပည့်တပန်း ရဟန်းသံသာတော်တို့ကို ပစာနထား၍ တရားဓမ္မ ထုဝါဒဖြင့် ဆုံးမပေးတော်မှုသည်။

ထိုအခါ လူဒါယကာ၊ ဒါယိကာမတို့လည်း တရားနာ လာရောက်ကြ၍ ရဟန်း၊ ရှင်၊ လူ ပြည်သူတို့အား လွန်စွာ ကျေးဇူးများလှပေါ်ကြောင်း။

ငှုံးဆရာတော်ဘုရားကြံး ဟောကြားတော်မှုသော တရားတော်များ အနက် ပုတီးစိပ်နည်းများကို အကျဉ်းအားဖြင့် ဖော်ပြ ရေးသားပေအံး။

ရဟန်းတို့မှာ ပဋိသံဌးယောနိသော-အစုံးသာ မဟာပစ္စဝေကွဲဏာကို စ၍ စိပ်ပြီးလျင် သရက္ကရာ ပုတီးစိပ်နည်း စသည်စိပ်။ လူတို့မှာ သရက္ကရာ ပုတီး စိပ်နည်းက စ၍၍စိပ်။

(၁) အထက်စဉ်ကူးစားမင်းလက်ထက် မန်လည်သာသနာပိုင် ဆရာတော် ဘုရားကြံးကား ပဋိသံဌးယောနိသာ စသော ပါဋ္ဌဗုဒ်၊ ပါ၌ကို ရွတ် တော်မမှာ၊ အနက်အမို့ယ်ကိုသာ ဆင်ခြင် နှလုံးသွေးတော်မှုသည်။

(၂) အနက်အမို့ယ်မထင် ပါဋိသက်သက် ဆင်ခြင်လျင် ပစ္စဝေကွဲဏာ ဆင်ခြင်ခြင်းကိစ္စ မပြီးသေးဟု အချို့ဆရာတော်ကြံးများ ဆုံးဖြတ်တော် မှုကြကုန်၏။

(၃) ပွဲင်းခံရာ ဥတ်ကမ္မဝါ၏ အမို့ယ်ကို မသိသော်လည်း ရဟန်းဖြစ် သက္ကရာ အနက်အမို့ယ်ကို မသိသော်လည်း ပါ၌ဖြင့် ဆင်ခြင်လျင် ပစ္စဝေကွဲဏာ ဆင်ခြင်းခြင်းကိစ္စ ပြီး။ (ပထမဆင်တဲ့ဆရာတော်ဘုရားကြံး၏ ဝါဒ။)

(၄) ပါ၌ကို ဆင်ခြင်ရုံးဖြင့်၊ အနက်ကို ဆင်ခြင်ရုံးဖြင့်၊ အမို့ယ်ကို ဆင်ခြင် ရုံးဖြင့် ပစ္စဝေကွဲဏာ ဆင်ခြင်းခြင်းကိစ္စ မပြီးသေး။ ပစ္စည်း လေးပါး၏

ပရှုက္နာ။အရှေ့တိုက်ဆရာတော်ဘုရားကြီး

၂၃

၌တွယ်သော တက္ကာပါးအောင် တဒက်အားဖြင့် ပယ်နိုင်အောင် အနက်  
အမိဘယ် ထင်ထင်မြင်မြင် ဆင်ခြင်နိုင်မှ ပစ္စတော့ကာ ဆင်ခြင်ခြင်းကိစ္စ  
၌သည်။ (ပရှုက္နာ အရှေ့တိုက် ဆရာတော်ဘုရားကြီး၏ ၀၁။)

ခန္ဓာဝါးပါး ပုတီးစိပ်နည်းကို ဆိုပေါ့၊  
ခန္ဓာဝါးပါး ပုတီးစိပ်လိုသော်—မစိမိ ခန္ဓာခွဲကို စဉ်းစားဆင်ခြင် ထင်မြင်  
အောင် လုပ်ရသေး၏။ ခန္ဓာဝါးပါး ခွဲဝေပုံမှာ...  
ခန္ဓာဟူသည် အစုအပုံကို ခေါ်သည်။

ရုပ္ပက္ခနာ = ရုပ်အစု၊ ရုပ်အပုံ၊  
ဝေဒနက္ခနာ = ဝေဒနာအစု၊ ဝေဒနာအပုံ၊  
သည်က္ခနာ = သညာအစု၊ သညာအပုံ၊  
သီ္ခါရက္ခနာ = သီ္ခါရအစု၊ သီ္ခါရအပုံ၊  
ဝိညာဏာက္ခနာ = ဝိညာဉ်အစု၊ ဝိညာဉ်အပုံ— ဟု အမိဘယ်ကို  
သိရမည်။

ခန္ဓာခွဲ  
ရုပ်အဋွေးစိသကို ရုပ္ပက္ခနာ ခေါ်။  
အာရုံကို ခံစားတတ်သော ဝေဒနာဖော်သိက်ကို ဝေဒနက္ခနာ ခေါ်။  
အဖြူးအနီစသည်ကို မှတ်တတ်သော သညာဖော်သိက်ကို သည်က္ခနာ  
ခေါ်။

ဖသာ၊ ဝေဒနာ စသော စေတသိက်များကို သီ္ခါရက္ခနာ ခေါ်။

စိတ်ကို ဝိညာဏာက္ခနာ ခေါ်။

ဤသို့ စဉ်းစားဆင်ခြင် ထင်မြင်အောင်လုပ်ပြီးမှ ပုတီးစိပ်ရမည်။

### ပုတီးစိပ်ပုံ

- (၁) ရုပ္ပက္ခနာ အနိစ္စ၊ ပါးစပ်ကမြည်၊ လက်ကပုတီးတစ်လုံးစိပ်။  
စိတ်ထဲက ရုပ်အစု မဖြူ—ဟု သိ။ တစ်ပတ်ရအောင်စိပ်။
- (၂) ရုပ္ပက္ခနာ ဒုက္ခ—ဟု စိပ်။  
ရုပ်အစု ဆင်းရုံ၏—ဟု သိ။ တစ်ပတ်ရအောင်စိပ်။

- (၃) ရူပက္ခန္တာ အနတ္ထ-ဟု စိပ်။  
ရုပ်အစု ကိုယ်မဟုတ်၊ အလိုသို့မလိုက်၊ အစိုးမရ၊ အနှစ်သာရမရှိ-ဟု သိ။ တစ်ပတ်ရအောင်စိပ်။
- (၁) ဝေဒနာက္ခန္တာ အနိစ္စ-ဟု စိပ်  
ဝေဒနာအစု မမြဲ-ဟု သိ။ တစ်ပတ်။
- (၂) ဝေဝန္တက္ခန္တာ ခုက္ခ-ဟု စိပ်  
ဝေဝနာအစု ဆင်းရဲ၏-ဟု သိ။ တစ်ပတ်။
- (၃) ဝေဝန္တက္ခန္တာ အနတ္ထ-ဟု စိပ်  
ဝေဝနာအစု ကိုယ်မဟုတ်-ဟု သိ။ တစ်ပတ်။
- (၁) သည်က္ခန္တာ အနိစ္စ-ဟု စိပ်  
သည်အစု မမြဲ-ဟု သိ။ တစ်ပတ်။
- (၂) သည်က္ခန္တာ ခုက္ခ-ဟု စိပ်  
သည်အစု ဆင်းရဲ၏-ဟု သိ။ တစ်ပတ်။
- (၃) သည်က္ခန္တာ အနတ္ထ-ဟု စိပ်  
သည်အစု ကိုယ်မဟုတ်-ဟု သိ။ တစ်ပတ်။
- (၁) သခိုရက္ခန္တာ အနိစ္စ-ဟု စိပ်  
သခိုရအစု မမြဲ-ဟု သိ။ တစ်ပတ်။
- (၂) သခိုရက္ခန္တာ ခုက္ခ-ဟု စိပ်  
သခိုရအစု ဆင်းရဲ၏-ဟု သိ။ တစ်ပတ်။
- (၃) ဝိညာဏာက္ခန္တာ အနိစ္စ-ဟု စိပ်  
ဝိညာဉ်အစု မမြဲ-ဟု သိ။ တစ်ပတ်။
- (၁) ဝိညာဏာက္ခန္တာ ခုက္ခ-ဟု စိပ်  
ဝိညာဉ်အစု ဆင်းရဲ၏-ဟု သိ။ တစ်ပတ်။
- (၂) ဝိညာဏာက္ခန္တာ အနတ္ထ-ဟု စိပ်  
ဝိညာဉ်အစု ကိုယ်မဟုတ်-ဟု သိ။ တစ်ပတ်။
- ခန္ဓာကီးပါး အစိတ်အစိတ် ပုတီးစိပ်နည်း ပြီး၏။

ပရှုဂ္ဂ။အရှေ့တိုက်ဆရာတော်ဘုရား၌

၂၅

ခန္ဓာဝါးပါးလုံးပေါင်း၍ ပုတီးစိပ်နည်းကို ဆိုပေအဲ

- (၁) ပဋိကွွန်းမေ အနိစ္စ-ဟူ စိပ်  
ငါ၏ ခန္ဓာဝါးပါး မမြှု-ဟူ သိ။ တစ်ပတ်။
- (၂) ပဋိကွွန်းမေ ဒုက္ခ-ဟူ စိပ်။  
ငါ၏ ခန္ဓာဝါးပါး ဆင်းရဲ၏-ဟူ သိ။ တစ်ပတ်။
- (၃) ပဋိကွွန်းမေ အနတ္ထ-ဟူ စိပ်။  
ငါ၏ ခန္ဓာဝါးပါး ကိုယ်မဟုတ်-ဟူ သိ။ တစ်ပတ်။
- (၄) ပဋိကွွန်းမေ အနိစ္စ-ဟူ စိပ်  
ခန္ဓာဝါးပါး မမြှု-ဟူ သိ။ တစ်ပတ်။
- (၅) ပဋိကွွန်းမေ ဒုက္ခ-ဟူ စိပ်။  
ခန္ဓာဝါးပါး ဆင်းရဲ၏-ဟူ သိ။ တစ်ပတ်။
- (၆) ပဋိကွွန်းမေ အနတ္ထ-ဟူ စိပ်။  
ခန္ဓာဝါးပါး ကိုယ်မဟုတ်-ဟူ သိ။ တစ်ပတ်။

ကြံချောင်းကြီးကို အဖျားမှစ၍ အရင်းတိုင်အောင် သုံးဆောင်ဘိသက္က  
သို့ ဤခန္ဓာဝါးပါးပုတီးစိပ်နည်း စီးပွားနည်းများကို စဉ် စိပ်သည်က၊ စီးပွား  
သည်ကစဉ် တစ်နေ့ထက်တစ်နေ့ တစ်ခါထက်တစ်ခါ၊ တစ်ပတ်ထက်  
တစ်ပတ် မွေးသာရ တိုး၍ တိုး၍လာလိမ့်မည်။  
မွေးပိတိ သုခံသေတိ။ (မွေးပေပါ၌တော်။)  
မွေးပိတိ- တာရားအမြှိုက်၊ တစ်ကြိုက်တစ်ပါက် သောက်ရသော  
သူမှာ။ သူခံ- ချမ်းသာစွာ။ သေတိ-အိပ်ရရောရ၏။

ဂိပသာ ပုတီးစိပ်နည်းတို့တွင် အပါအဝင်ဖြစ်သော  
ခန္ဓာဝါးပါး ပုတီးစိပ်နည်း ဤော်။

၈၁ ပုတီးစိပ်နည်းကို ဆိုပေအဲ  
ဤ ၈၁ ပုတီးစိပ်နည်းသို့ မရောက်မဲ ရှေ့ပြီးစွာ စဉ်းစား ဉာဏ်၊  
အသိဉာဏ် ဖြစ်ဖို့ရန် ၈၁ ပုတီးစိပ်နည်း သရုပ်သောကို အသေးစိတ်၊ အနုစိတ်

၍ ထင်အောင်, မြင်အောင် ဖော်ပြရေးသားဦးအောင်။

ဆ ဓာတုရော အယ် ဘိက္ချူ ပုဂ္ဂိသော။ (ဥပရိပလ္လာသ၊ ဓာတုဝါဘာက်သတ်ပါ၌တော်။)

**အနက်ကား-** ဘိက္ချူ ရဟန်း။ အယ် ပုဂ္ဂိသော၊ ၍ ယောက်ဗျားသည်။  
ဆ ဓာတုယော၊ ဓာတ်ခြောက်ပါးဖြင့် ၌၏။

**အမိဘာယ်ကား-** ရဟန်း၊ ၍ ယောက်ဗျားဟူသည်၊ မိန်းမသည် ငါ၊  
သူ၊ လူ၊ နတ် စသည်ဟူသည် ဓာတ်ခြောက်ပါးမျှသာတည်း။ ပရမထွေ အားဖြင့်  
ယောက်ဗျားဟူ၍ မရှိ၊ မိန်းမဟူ၍ မရှိ ငါဟူ၍ မရှိ၊ လူဟူ၍မရှိ၊ နတ်ဟူ၍မရှိ  
ဓာတ်ခြောက်ပါးသာရှိ၏။

**ဓာတ်ခြောက်ပါး ဟူသော်ကား-** ပထဝီဓာတ်၊ အာပေါ်ဓာတ်၊ တောော်  
ဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိဉာဏ်ဓာတ် အားဖြင့် ခြောက်ပါး  
တည်း။ ထိုခြောက်ပါးတို့တွင် အန္တာ-ဗဟို့၊ မိမိကိုယ်၊ သူတစ်ပါးကိုယ်တို့၌  
အခြားဓာတ်တို့၏ တည်ရာ-

ကြမ်းတမ်း-ခက်မာခြင်းသောသည် = ပထဝီဓာတ်။

ယိုစီးဖွဲ့စည်းခြင်း သောသည် = အာပေါ်ဓာတ်။

ကျက်စေ၊ ရှင်စေ၊ မှည့်စေ၊ ဒိုစေသော အဣ္ဗ၊ အန္ဗး၊ အအေးသော  
သည် = တောော်ဓာတ်။

ထောက်ခံခြင်း၊ လူပ်ရှားခြင်း သောသည် = ဝါယောဓာတ်။

ရုပ်ကလာပ်တို့၏ အကြားအကြားသည် = အာကာသဓာတ်၊ ပရမထွေရပ်  
ဟူ၍လည်း ခေါ်။

စိတ်-စေတသိက်သည် = ဝိဉာဏ်ဓာတ်။

၍ သို့ ဓာတ်ခြောက်ပါးသောကို ထင်မြင်အောင် ဆင်ခြင်း။

### ထင်ရှားစောင်းအုံ

**ဥပမာ-** လင်ပန်းထဲ၌ ထားသော ဘယေးမှုန်းကလေးများနှင့် ပထဝီ  
ဓာတ် ရုပ်ကလာပ်များနှင့် တူ၏။

ရှင်းဆေးမှုန်းကလေးတွေကို ရေဖျော်၍ အလုံး၊ အစိုင်အခဲပြုလုပ်ထား  
သည်နှင့် အာပေါ်ဓာတ်ဖွဲ့စည်း၍ ထားသည်နှင့် တူ၏။

နံ့လုံးကဲ့သို့ ငှင်း ဘယေးမှုန်း အစိုင်အခဲ၊ အလုံးကို ယောက်ဗျားရပ်

လုပ်ထားလျင် ယောက်သူးဟုခေါ်ကြသကဲ့သို့၊ မိန်းမရှုပ် လုပ်ထားလျင် မိန်းမ ခေါ်ရသကဲ့သို့ ထိုအတူ ပထဝိဓာတ်ရုပ်မှန်သော့ကလေးတွေကို အာပါဓာတ် က ဖွဲ့စည်းပြီးလျင် ယောက်သူးမဟုတ်၊ ဘူတရာင်က ယောက်သူး လုပ်၍ ပြတေတ် ၏။ မိန်းမ မဟုတ်၊ ဘူတရာင်က မိန်းမလုပ်၍ ပြတေတ်၏။

ပရာမတ္ထ သဘောတရားတို့၏ အလွန်တရာ သိမ်မွေးဖွံ့ဖြိုးသည်၏ အဖြစ်ကို သိကြစေရန် ပထဝိဓာတ် ရုပ်မှန်ကလေးတွေ စသည်ဖြင့် ရေးသားလုပ်ကြသည်။ ပရာမတ္ထသောမှာ အကျမှုမြှေ့မြှေ အထည်ဖြပ်အမှုန့် မရှိ။ အကျမှုမြှေ့မြှေ အထည်ဖြပ်အမှုန့်ရှိလာလျင် ပရာမတ် မဟုတ်ဟု မှတ်။

အရည်ကလာပ်၊ အဖတ်ကလာပ် ဟူရှုခြုံလည်း ပရာမတ္ထသောမှာ အရည်ဟူ၍၊ အဖတ်ဟူ၍ မရှိစကောင်း။ အရည်၌ တည်ရှိသော ရုပ်ကလာပ်ကို အရည်ကလာပ်၊ အဖတ်၌ တည်ရှိသော ရုပ်ကလာပ်ကို အဖတ်ကလာပ်ဟု မှတ်။

ပထဝိဓာတ်၊ အာပါဓာတ်တို့ ဖွဲ့စည်းလုံးထွေး၍နေသည်ကို မပုပ်အောင်၊ မသိုးအောင်၊ ရှင်အောင်၊ နွေးအောင် တေဇောဓာတ်က လုပ်၍ပေး၏။

ရပ်၍နေသောအခါ၊ ထိုင်၍နေသောအခါတို့၌ ထောက်ခံ ဝါယော၊ သွားသောအခါ၊ ကျွေးသောအခါ၊ ဆန်သောအခါတို့၌ ဝါယောက ကျေးဇူးပြု၏။

ရုပ်ကလာပ်ကလေးတွေ၏ အကြား အကြားကို အာကာသဓာတ်ခေါ် ပရီဖွေ့ဒ်-ရုပ်ဟူ၍လည်းခေါ်။

**ဥပမာ-** ဘယဆေးမှန်ကလေးတွေတို့၏ အကြား-အကြားရှိ၏။ ဆန်ဆေးတောင်းထဲ၌ ထည့်၍ထားသော ဆန်စွေ့ကလေးတွေတို့၏ အကြား-အကြား ရှိ၏။ ရှိ၍ပင်လျင် ဆန်ထည့်၍ထားသော ဆန်ဆေးတောင်း၌ ရေလောင်းလျင် ရေထွေယို၍ကျ၏။ ငြို့၌ ဘယဆေးမှန်ကလေးတို့၏ ဆန်စွေ့ကလေးတို့၏ အကြား အကြား အာကာသကဲ့သို့ ရုပ်ကလာပ် ကလေးတွေ၏ အကြား အကြားကို အာကာသဓာတ်ဟု ခေါ်။ ပရီဖွေ့ဒ်ရုပ်ဟုခေါ်။

စေတသိက်နှင့်တာဂွ စိတ်ကို ဝိညာဏဓာတ်ဟုခေါ်။

ဤသို့ အသေးစိတ်၍ တစ်ခုစီ၊ တစ်ခုစီ၊ တခြားစီ၊ တခြားစီ၊ သူ သဘောနှင့်သူ ပိုင်းပိုင်းခြားခြား ဓာတ်ခြားက်ပါးကို ကွဲပြားအောင် ဆင်ခြင်း။

ဤသို့ ဓာတ်ခြားက်ပါးကို အသေးစိတ် ထင်မြင်အောင် ဆင်ခြင်းမှ ပုတိုးစိပ်ရမည်။

### **ပုတီးစိပ်ပုံ**

- ၁။ ပထဝိဓာတု အနိစ္စ-ဟူ ပါးစပ်ကမြေည်၊ လက်က ပုတီးတစ်လုံး စိပ်။  
စိတ်ထဲက ပထဝိဓာတ် မမြဲ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- J။ ပထဝိဓာတု ဒုက္ခာ-ဟူ စိပ်။  
ပထဝိဓာတ် ဒုက္ခာ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၃။ ပထဝိဓာတု အနှစ်-ဟူ စိပ်။  
ပထဝိဓာတ် ကိုယ်မဟုတ်-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၁။ အာပေါဓာတု အနိစ္စ-ဟူ စိပ်။  
အာပေါဓာတ် မမြဲ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- J။ အာပေါဓာတု ဒုက္ခာ-ဟူ စိပ်။  
အာပေါဓာတ် ဒုက္ခာ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၃။ အာပေါဓာတု အနှစ်-ဟူ စိပ်။  
အာပေါဓာတ် ကိုယ်မဟုတ်-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၁။ တေဇောဓာတု အနိစ္စ-ဟူ စိပ်။  
တေဇောဓာတ် မမြဲ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- J။ တေဇောဓာတု ဒုက္ခာ-ဟူ စိပ်။  
တေဇောဓာတ် ဒုက္ခာ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၃။ တေဇောဓာတု အနှစ်-ဟူ စိပ်။  
တေဇောဓာတ် ကိုယ်မဟုတ်-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၁။ ဝါယောဓာတု အနိစ္စ-ဟူ စိပ်။  
ဝါယောဓာတ် မမြဲ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- J။ ဝါယောဓာတု ဒုက္ခာ-ဟူ စိပ်။  
ဝါယောဓာတ် ဒုက္ခာ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။
- ၃။ ဝါယောဓာတု အနှစ်-ဟူ စိပ်။  
ဝါယောဓာတ် ကိုယ်မဟုတ်-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။  
အာကာသဓာတ်သည် သဘာဝမရှု ရုပ်ကလာပ်တို့၏ အကြား အကြား  
မျှ ဖြစ်၍ အနိစ္စ၊ ဒုက္ခာ၊ အနှစ်-ဟူ ပုတီးမစိပ်ရ၊ မသုံးသပ်ရ။
- ၁။ ဝိဉာဏ်ဓာတု အနိစ္စ-ဟူ စိပ်။  
ဝိဉာဏ်ဓာတ် မမြဲ-ဟူ သို့၊ တစ်ပတ်ရအောင် စိပ်။

ပရ္ဇာ။အရှေ့တိုက်ဆရာတော်ဘုရားကြီး

၂၆

J။ ဝိညာဏာဓာတု ဒုက္ခ-ဟူ စိပ်။  
ဝိညာဏာဓာတ် ဒုက္ခ-ဟူ သိ။ တစ်ပတ်ရအောင် စိပ်  
၃။ ဝိညာဏာဓာတု အနတ္ထ-ဟူ စိပ်။  
ဝိညာဏာဓာတ် ဂိုလ်မဟုတ်-ဟူ သိ။ တစ်ပတ်ရအောင် စိပ်။  
ဓာတ် ၆-ပါးကို တစ်ပါးစီ၊ တစ်ပါးစီ စိပ်နည်း ပြီး၏။

### ဓာတ် ၆-ပါး ပေါင်း၍ စိပ်ပုံမှာ

၁။ ဓာတုယော အနိစ္စာ-ဟူ စိပ်။  
ဓာတ်တို့ မမြိုက်န်-ဟူ သိ။ တစ်ပတ်။  
J။ ဓာတုယော ဒုက္ခာ-ဟူ စိပ်။  
ဓာတ်တို့ ဒုက္ခ-ဟူ သိ။ တစ်ပတ်  
၃။ ဓာတုယော အနတ္ထာ-ဟူ စိပ်။  
ဓာတ်တို့ ဂိုလ်မဟုတ်-ဟူ သိ။ တစ်ပတ်။  
မိမိ၊ သူတစ်ပါး နှစ်ဦးသားနှင့်ဆိုင်သော  
ဓာတ် ၆-ပါးပေါင်း၍ စိပ်နည်း ပြီး၏။

၁။ ဓာတုယော မေ အနိစ္စာ-ဟူ စိပ်။  
မိမိ၏ ဓာတ်တို့ မမြိုက်န်-ဟူ သိ။ တစ်ပတ်။  
J။ ဓာတုယော မေ ဒုက္ခာ-ဟူ စိပ်။  
မိမိဓာတ်တို့ ဒုက္ခ-ဟူ သိ။ တစ်ပတ်  
၃။ ဓာတုယော မေ အနတ္ထာ-ဟူ စိပ်။  
မိမိဓာတ်တို့ ဂိုလ်မဟုတ်-ဟူ သိ။ တစ်ပတ်။  
မိမိဓာတ်တို့ကိုပေါင်း၍ စိပ်သောနည်း ပြီး၏။

ရွှေအိုးကြီးအများ၊ ငွေအိုးကြီးအများကို တွေ့ရှု ဖြင့်ရှု ဂိုလ်ပိုင်ရရှိ သော  
ဆင်းရဲသားယောက်ကျော်း၏ နှစ်သက် ရွှင်လန်း ဝမ်းမမြာက်ခြင်းကဲ့သို့၊ နှစ်သက်  
ရွှင်လန်း ဝမ်းမမြာက် ဝမ်းသာ ဤ ဓာတ်ပိုပသာနာ ပုတော်းစိပ်နည်း၊ စီးဖြန်းနည်း  
တို့ကို ကြီးပမ်းအားထုတ် လက်ရှိ ပြုလုပ်နိုင်သော ယောကို အမျိုးကောင်းသား  
အမျိုးကောင်းသာမီးတို့မှာ ခိုင်မွမှကာယိုကသုခာ စေတသိက သုခအကျိုးကို ခံစား

**ကြရ၍ ယခါဘဝ မင်, ဖိုလ် မရလျင် သုဂတ္တဘဝ ဇက၌ ရကြကုန်လတ္ထံ။  
၁၁၆-ပါး ပုတီးစိပ်နည်းပြီး၏။**

**အဘယ့်ကြောင့် အနိစ္စ, လက္ခဏာ မထင်မြင်နိုင်ကြသနည်း**

အနိစ္စလက္ခဏာ တာဝ ဥပယ္ဗယာနံ

အမန်သီကာရာ၊ သန္တဟိယာ

ပဋိစ္စတ္ထာ နဲ့ ဥပဋိဘတိ။ (ဝိသုဒ္ဓိမင်)

တာဝ၊ ရှုံးဌီးစွာ။ အနိစ္စလက္ခဏာတံ့၊ အနိစ္စလက္ခဏာသည်။ ဥပယ္ဗယာနံဖြစ်ခြင်း၊ ပျက်ခြင်း သဘောတိုကို။ အမန်သီကာရာ၊ နှလုံးမသွင်းနိုင်ခြင်းကြောင့်။ သန္တတိယာ၊ မီးလျှံးအစဉ် ရေလျှပ်အလား ခန္ဓားပါးပါး ရပ်၊ နာမ်တရားတို့၏ တဗ္ဗားဗ္ဗားဆက်စပ်လျက် ဖြစ်ပျက်၍ နေသောအစဉ်သည်။ ပဋိစ္စတ္ထာ၊ ဖုံးလွမ်းအပ်သည်၏ အဖြစ်ကြောင့်။ နဲ့ ဥပဋိဘတိ၊ မထင်။

ခန္ဓားပါးရပ်၊ နာမ်တရားတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း နှလုံးမသွင်းနိုင်ကြ၍ ခန္ဓားပါးပါး ရပ်၊ နာမ်တရားတို့၏ ဖြစ်ပျက်စဉ်ဖြင့် ဖုံးလွမ်း၍ နေသောကြောင့် အနိစ္စလက္ခဏာ မထင်နိုင်သည်—ဟူလို့။

**အဘယ့်ကြောင့် ဒုက္ခလက္ခဏာ မထင်မြင်နိုင်ကြသတည်း**

ဒုက္ခလက္ခဏာ အသိကျေပဋိစ္စနာယ

အမန်သီကာရာ၊ လူရိယာပထော်ဟိ

ပဋိစ္စတ္ထာ နဲ့ ဥပဋိဘတိ။ (ဝိသုဒ္ဓိမင်)

ဒုက္ခလက္ခဏာ၊ ဒုက္ခလက္ခဏာသည်။ အဘို့ကျေ ပဋိစ္စနာယ၊ အခြား မပြတ်တရစပ် အထပ်ထပ်နိုင်စက်ခြင်းကို။ အမန်သီကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။ လူရိယာပထော်၊ လူရိယာပုတ် လေးပါးတို့ဖြင့်။ ပဋိစ္စတ္ထာ၊ ဖုံးလွမ်းအပ်သည်၏ အဖြစ်ကြောင့်။ နဲ့ ဥပဋိဘတိ၊ မထင်။

ခန္ဓားပါးရပ်၊ နာမ်တရားတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း အခြား မပြတ်တရစပ် အထပ်ထပ် နိုင်စက်သည်ကို နှလုံးသွင်းကြသောကြောင့် လူရိယာပုတ် လေးပါး ဖုံးလွမ်း၍ ထားသောကြောင့် ဒုက္ခလက္ခဏာ မထင်နိုင်ကြသည်—ဟူလို့။

ပရ္ဇာ။အရှေ့တိုက်ဆရာတော်ဘုရားကြီး

၃၁

အာယ်ကြောင့် ဒုက္ခလက္ခဏာ မထင်မြင်နိုင်ကြသတည်း

အနတ္တလက္ခဏံ နာနာဓာတု ဝိနိုင်္ခာဂသု

အမန်သိကာရာ၊ ယနေ့န ပဋိစ္စနတ္တာ

န ဥပဋိဘတိ။ (ဝိသူဒ္ဓမာ)

အနတ္တလက္ခဏံ၊ အနတ္တလက္ခဏာသည်။ နာနာဓာတု ဝိနိုင်္ခာဂသု၊  
ပထဝိစသော ဓာတ်အတူးတို့ကို အသီးသီး ခွဲခြမ်းဝေဖန်ခြင်းကို။ အမန် သိကာ  
ရာ၊ နှလုံးမသွင်းကြသောကြောင့်။ ယနေ့န၊ ခြေ၊ လက်၊ ခေါင်း၊ ကိုယ် နဂိုမပျက်  
တစ်ခဲနက်သည်။ ပဋိစ္စနတ္တာ၊ ဖုံးလွမ်းအပ်သည်၏ အဖြစ်ကြောင့်။ န ဥပဋိဘတိ၊  
မထင်နိုင်ကြ။

ပထဝိဓာတ် ရုပ်ကလာပ် စသည်တို့ကို အသေးစိတ်၍ ခွဲခြမ်းစိတ်ဖြေ  
၍ နှလုံးမသွင်းကြသောကြောင့် ဒွဲဗြို့သာကာရ သမဟာဟု ပေါင်းစရောယ်က်  
တစ်ခဲနက်သည် ဖုံးလွမ်းအပ်သောကြောင့် အနတ္တလက္ခဏာ မထင်မြင်ကြသည်  
ဟူလို့။

အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတို့ကို မထင်မြင်နိုင်  
ဘဲနှင့် မင်း၊ ဖိုလ်မရာ။ ထင်မြင်မှ မင်း၊ ဖိုလ် ရသည်ဖြစ်၍ အနိစ္စလက္ခဏာ ထင်မြင်  
အောင်၊ ဒုက္ခလက္ခဏာ ထင်မြင်အောင်၊ အနတ္တလက္ခဏာ ထင်မြင်အောင် ဆင်  
ခြင် နှလုံးသွင်းကြကုန်ရာသည်။

ပရ္ဇာ။ အရှေ့တိုက် ဆရာတော်ကြီး၏ ပုတော်စိပ်နည်းနှင့် ကမ္မဋ္ဌာန်း  
ထိုင်နည်း နိသာရည်းစာအုပ်မှ ထုတ်နှစ်ဖော်ပြအပ်ပါသည်။]

ကျေးဇူးတော်ရင်  
ကန္ဒိရွှေသိမ်တော်တော် ဆရာတော်ဘုရားကြီး၏  
ထေရ့ရွှေလွှားအကျဉ်း  
[၁၂၂၂-၁၃၂၁]



ကန္ဒိဆရာတော် အလောင်းလျှောက့် ကန္ဒိမြဲ အနောက်တောင် ကမ်းဖြူစွာ  
၌ အဖ ကျောင်းဒါယကာကြီး ဦးသာနာ၊ အမိ ကျောင်းအမမကြီး ဒေါကာင်းတို့မှ  
၁၂၂၂ ခန့်စ်၊ တပါင်းလပြည့်ကျော် င့် ရက်၊ သောကြာနေ့လှ င့် ချက်မတီးမိ  
မိုးရှူးသန့်စင် ဖွားမြင်ပါသည်။ င့် နှစ်သား အဆျယ်မှစ၍ ထိုးလည်းတော်ရ  
ဆရာတော် ဦးကလျာဏာ၊ ငှုံးဆရာတော်၏ တပည့် ဦးနို့ယန့် ကမ်းဖြူ  
တော့ရ ဦးအာဒိန္ဒာတို့ထံ ပညာသင်ယူသည်။ ရှင်ရဟန်းပြီး မျှော့၊ မန္တလေးတို့  
ပညာသင်ယူခဲ့ သည်။ ဘွဲ့တော်မှာ ဦးသောဘိတ် ဖြစ်သည်။

ပညာသင်းနောက် ကမ်းဖြူစွာကျောင်းမြဲပင် သီတင်းသုံးတော်မှုသည်။  
မကြာမိ ကင်းတော့ရထို့ ပြောင်းရွှေ့၍ သီတင်းသုံးလျက် နှစ်နှစ် တိုင်တိုင် ပို့ပတ်  
အလုပ်ဖြင့် နေတော်မှုသည်။ ထိုစဉ် အုတ်ဖို့လက်ပံ့တော့ရ ဆရာတော်၏ ပို့ပတ်  
သတင်းကို ကြားရသဖြင့် ကန္ဒိမှုဘုတ်လင်သို့ ခြေလျင် ကြွေတော်မှုသည်။ လက်ပံ့

တော့ ဆရာတော်ထံ၌ နှစ်လဆန် နည်းနာခံ အားထုတ်တော်မူသည်။ လက်ပဲ တော့ ဆရာတော်က ပါရရှာမည်တပ်၍ ကျမ်းတစ်စောင် ရေးရန် တိုက်တွန်း တော်မူလေသည်။ လက်ပဲတော့မှာဖြန့်တွင် ဘုတ်လင်မှ ကန္ဒိသို့အသွား ပေါ်လင် ကန္ဒိရွာ အနီး တော့တွင်း၌ လူညွှေ့လည်သီတင်းသုံးတော်မူသော ဘုန်းတော်ကြီး ဦးသာရွန်းထံ ဝင်ရောက် နည်းနာ ခံယူပြန်လေသည်။

ကန္ဒိမြို့သို့ရောက်ပြီးမကြာမိတွင်ပင် မြို့သူကြီးမောင်နှင့်၏ ကျောင်းဆောက် လျှော့ဒီန်ခြင်းကို လက်ခံတော်မူသည်။ ထို့နောက် တပည့်တို့အား ကျောင်းကြီးကို လွှဲ၍ ကန္ဒိမြို့အနောက်တောင် ဝတ်ကုန်းအရပ်၌ ဓကစာ သီတင်းသုံး၍ ‘ယောကို ပါရရှု’ ကျမ်းကြီးကို ပြုစု တော်မူလေသည်။ ထိုအချိန်၌ သက်တော်မှာ ၄၄ နှစ်၊ ၁၂၈၅ ခုနှစ်။

ဆရာတော်သည် ဝိနည်းကို အလွန် လေးစားတော်မူသည်။ သူတစ်ပါး အားလည်း လေးစားမှ ကြိုက်သည်။ အကွဲအအက် အရောင်းပါသော ပန်းကုန် ဖြင့် ကပ်လျှင် ပန်းကုန်ပါ စွာန်ပစ်လိုက်၏။ သီကွွာဥုအသေး အဖွဲ့ကလေးမှအစ ငယ်စဉ်ကပင် ဂရုပြု ရောင်ကြည့် လိုက်နာလေ့ရှိသည်။

ဘုရားဝတ်တက်ဝတ်ကပ် လေးစားမှ ကြိုက်သည်။ ဆရာတော်သည် မိမိနေရာမှ အရပ်လေးမျက်နှာရှိ ရန်ကုန် ချွေတိဂုံး သီဟိုင်း မဟာာစေတီတော် စ သော ဘုရားများစုအောင် ဆီမံးပူဇော်ရှိရှိပြီးမှ ကျိန်းသည်။ သက်တော် ၈၅ နှစ် ကျော်မှ ကျိန်းမာရေး မျှတရုံး ကျိန်းစက်တော်မှု၏ အချိန်ရှိသမျှ စာပြန်ခြင်း၊ တရားရှုမှတ်ခြင်းဖြင့်သာ အချိန်ကုန်စေသည်။

စစ်ကိုင်းတောင်ရှိး အရှေ့ပရဂ္ဂမရွှောင်နှင့် အနောက်ပရဂ္ဂမရွှောင် ဆရာ တော် နှစ်ပါးမှာလည်း ဆရာတော်၏ တပည့်များ ပြစ်ကြလေသည်။ ဆရာတော် ဘုရားကြီးသည် ယောကိုပါရရှု၊ သစ္စပါရရှု၊ သုဇောပါရရှု၊ ဝိဝင့်ပါရရှုနှင့် သရဏ ပါရရှု စသော ကျမ်းများကို ရေးသားတော်မူခဲ့လေသည်။

ပါသေရင် ရက်လည်း မထားနှင့် ဘာမှုလည်း မလုပ်ကြနှင့် ဆွဲးလည်း မသွတ်နှင့်ပူ့ မှာတော်မူလေသည်။ သို့သော် တပည့်များက အပ်စပ်သောနည်း ဖြင့် ပူဇော်ပြီး အရိုးအိုး တည်ထား ကိုးကွယ်ကြလေသည်။ ဤသို့ဖြင့် ပဋိပတ်၊ ပရိယတ် အကျော် ကန္ဒိဆရာတော်ဘုရားကြီးသည် ၁၃၂၈ ခု၊ ကဆုန်လဆန်း ၁ ရက် နေ့ နံနက် ၁၀၈၃၀ အချိန်တွင် ပုံလွန်တော်မူလေသည်။

ကန္တရွှေသိမ်တော်တော် သရေတော်ဘဏ်းကြီး၏  
ပို့ဆောင်ရည်

ပုံစံကိစ္စပြုလုပ်ရန်ပြခြင်း

တရားကိုအားထုတ်သော ပုဂ္ဂိုလ်သည် သံသရာကြီးကို ၆၅.၈၅။ ၆၅.၈၅။ အပ်သော သံသရာကြီးမှ လွှတ်ရာလွှတ်ကြောင်း ကောင်းမြတ်သောဆန္ဒ၊ တောင့်တသော ပတ္တနာဖြင့် ကောင်းမြတ်သောတရားတို့ကို အားထုတ်သော ပုဂ္ဂိုလ်ဖြစ်ရမည်။

ကောင်းမြတ်သောတရားတို့ကို အားထုတ်သော ပုဂ္ဂိုလ်သည် စကားပြောခြင်း၌ မွေ့လျော်ခြင်း ဘသာရာမ။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊ သင်္ကာကာရာမ။ ထိုးမှုင်းခြင်း အပို့ခြင်း၌ မွေ့လျော်ခြင်း၊ ထိနမိဒ္ဓရာမ။ အမှုသစ်၌ မွေ့လျော်ခြင်း နေကမ္မာရာမ စသည်တို့ကို ရှောင်ကြော်ကြရပါသည်။

မိမိသည် နှလုံးသွင်း၍ အားထုတ်အံ့ဟု ယူထားအပ်သော ကမ္မာ့နားအာရုံးမှ တစ်ပါးသော နိုဝင်ရာတရားတို့နှင့် ပိတက်ကြီး ပိတက်ငယ် စသည်တို့ကို အထူးသဖြင့် ရှောင်ကြော်ကြရပါသည်။

နိုဝင်ရာတရားတို့နှင့် ပိတက်ကြီး ပိတက်ငယ် စသည်တို့ကို အထူးသဖြင့် ရှောင်ကြော်ကြ၍ မိမိယူထားအပ်သော ကမ္မာ့နားအာရုံးကိုသာလျှင် နှလုံးသွင်း၍ လောဘာ၊ ဒေါ်သ၊ မောဘတည်းဟူသော ကိုလေသာ မဝင်အောင် အားထုတ်နေရပါသည်။ ကမ္မာ့နားတရားကို အားမထုတ်မီ ဘုရား ရှေ့တော်၌ ပြုလုပ်အပ်သော ပုံစံကိစ္စကို ပြုလုပ်အပ်၏။

### ပုံစံကိစ္စဟူသော်ကား

တရားကို အားထုတ်လိုသော ယောကိုပါရှိလဲသည် ဆရာအဆက်ဆက်တို့ မှ ပြအပ်သော အစရိယ်ပရုပ်တရားအားထုတ်စွဲကို အားထုတ်ပြီးအံ့ဟု နှင့် သွင်းလျက် သီလကိစ်ကြယ်စေ၍ စွမ်းနိုင်သမျှသော ပန်းခါးတို့ဖြင့် ဘုရား ရှုတော်ကစ်ပြီး လက်ယာရစ်လှည်းကာ လေးမျက်နှာစွဲအောင် ပူဇော်၍ ကန်တော့ရာ၏။

### ဘုရားကန်တော့ရန်

ခမတု မေ ဘန္တ္တ အစွယ်၊ (၃-ကြိမ်)

ဘန္တ္တ၊ ဘုန်းတော်ကျော်ကြား မြတ်စွာဘုရား၊ ဘကဝါ၊ ဘုန်းတော် ကျော် ကြား မြတ်စွာဘုရားသည်။ မေ မမှ၊ ဘုရားတပည့်တော်၏။ အစွယ်၊ တွေ့ဝေ မိုက်နား မလိမ္မာ၍ ကျူးလွှာနိုင်သော အပြစ်များကို၊ ခမတု၊ ကျေအေး၍ သည်းခံ တော်မူပါဘုရား။ (၃-ကြိမ်)

ဘုရားရှုန်၏ ရှုံးတော်မျက်မှုမောက်၌ လေးလေးမြတ်မြတ် ကန်တော့အပ် သည်ကို ကန်တော့ရပေသည်ဟု စမ်းမြောက်ဝင်းသာ ကန်တော့အပ်ပါ၏။

အဇာတသတ်မင်း၏ ထုံး၊ ပတ္တုသာတိမင်း၏ ထုံး၊ ရဟန်းကြီးအား ပြစ် မှားသော ရဟန်းငယ်၏ ထုံး၊ သူငြေးသား မောင်မစွာက၏ ထုံး စသည် တို့ကို ထောက်ထား၍ မြန်မြန် ကန်တော့အပ်၏။

ဤကား ဘုရားကန်တော့ရန် ‘ပုံစံကိစ္စတစ်ရပ်ပြစ်သည်။’

### ခန္ဓာကိုယ်ကာယကို လျှော့ဒီန်းရန်

လူမှာဟံ ဘကဝါ အတ္ထဘာဝံ တုမှာကံ ပရိစ္စဇာမိ၊ (၃-ကြိမ်)

ဘကဝါ၊ ဘုန်းတော်ကျော်ကြား မြတ်စွာဘုရား၊ အဟံ၊ ဘုရားတပည့်တော် သည်။ လူမံအတ္ထဘာဝံ၊ ဤခန္ဓာငါးပါးတည်းဟူသော အတ္ထဘာဝံကို၊ တုမှာကံ၊ ဘုန်းတော်ကျော်ကြား အရှင်မြတ်ဘုရားတို့အား။ ပရိစ္စဇာမိ စွန့်လွတ်လျှော့ဒီန်းပါ၏ ဘုရား။

### ဓာတောင်းပဇ္ဈနာပြုရန်

ဘန္တ္တ ပတ္တု ပဇ္ဈာမိုး၊ (၃-ကြိမ်)

ဘန္တ္တ၊ ဘုန်းတော်ကျော်ကြား မြတ်စွာဘုရား၊ တုမှာဟံ၊ ဘုန်းတော်

ကျော်ကြား မြတ်စွာဘုရားတို့သည်။ ပထံ့၊ ရောက်အပ်ရအပ်သော မဂ်ဖိုလ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို။ အဟံ၊ ဘုရားတာပည့်တော်သည်။ ပတ္တာမျိုး ရောက်နိုင် ရနိုင် ရပါလို၏ မြတ်စွာဘုရား။ (၃-ကြိမ်)

ဤသို့ ဘုရားရှေ့တော်၌ လေးမျက်နှာက ရိုသေစွာထိုင်၍ ရှေးဦးစွာ ပြု အပ်သော မြတ်စွာဘုရားအား ကန်တော်ခြင်း၊ ခွဲ့ ကိုယ်ကာယကို လူဒါန်းခြင်း၊ ဓာတောင်းပတ္တနာပြုခြင်းစသော ပုံ့ဖို့စွာတို့ကို ပြုလုပ်ကြရာ၏။

ပုံ့ဖို့စွာတို့ကို ပြုလုပ်ပြီးသောအပါ အရိယာအပေါင်း သူတော်ကောင်းတို့ အား ပြစ်မှားမိသော အရိယာပါဝန်ရပ်များရှိခဲ့လျှင် ကင်းလွတ် ပပျောက်စေ ခြင်း၏ အရိယာအပေါင်း သူတော်ကောင်းတို့ အားလည်း ရည်မှန်း၍ တစ်ထိုင် တည်းဖြင့်ပင် ကန်တော့ကြရှိုးမည်၊ ကန်တော့အပ်၏၊ ကန်တော့ကြပါလေ။

### အရိယာပုံ့ဖို့လုပ်တို့အား ကန်တော့ရန်

ခမဣ္း မေ သပ္ပါရို့သာ အစွဲယံး။ (၃-ကြိမ်)

သပ္ပါရို့သာ၊ အရိယာနှုန်းဝင် သူတော်စင်အပေါင်း သူမြတ်လောင်းတို့။ သန္တာ၊ အရိယာနှုန်းဝင် သူတော်စင်အပေါင်း သူမြတ်လောင်းတို့သည်။ မေမမ၊ ကျွန်ုပ်၏။ အစွဲယံး၊ တွေ့ဝေမှုပို့မှုး၊ မလိမ္မာ၍ ကျူးလွန်မိသော အပြစ်များကို။ ခမဣ္း၊ ကျေအေး၍ သည်းခံတော်မူကြပါကုန်လေ။

ဘုရားရှေ့တော်၌ ပြုလုပ်အပ်သော ပုံ့ဖို့စွာပြုလုပ်ရန် ပြခြင်း။

### အာနာပါန ပထမနည်း အားထုတ်ပုံ အချုပ်ပြုခြင်း

သံသရာမှ လွတ်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာသို့ ရောက်လိုသောဆန္ဒ၊ တောင့်တသော ပတ္တနာပြ အာနာပါနသမာဓိကို တည် ထောင်လိုသော ယောကိုပုံ့ဖို့လုပ်သည် ဆိတ်ပြုရန် အထက်ပိုင်းဖြစ်သော ကိုယ် ကာယကို ဖြော်စွာထား၍၊ မတုန်မလှပ် မယိုင်းမယိုင်အောင် ကောင်းစွာ ထိုင်၍ နှုတ်သီးဖျား၊ နှုတ်ခမ်းအာရုံးကို...

(ဤနေရာ၏ အနောက်တိုင်းသူ တိုင်းသားတို့သည် နာခေါင်းရှည်သည်၊ ကြွေသည်၊ ကုပ်သည်။ ဒါမြော့်နေသီးဖျားကို ထွက်သက်လေ၊ ဝင်သက် လေတို့ ထင်ရှားသည်။

အရှေ့တိုင်းသူ တိုင်းသားတို့သည် နာခေါင်းတို့သည်၊ ပိုသည်၊ ပြားသည်။

ဒါရံကြောင့် နာဝအဆုံးအဖျားကို ထွက်သက်လေ ဝင်သက်လေ ထို၍ ထင်ရှား သည်။

နှုတ်ခမ်းတို့အတူ ဤလိုစာင်ရှားသည်ကို ယူ၍ နဲ့သွင်းကြပါသည်။

ဤအခါဗြိုင်း နာခေါင်းတို့သော ပိဿာ၊ ပြားသောသူများ၏ အမြင်ကို ယူလျက် နာသီးဖျား နာဝဟု သုံးထားပါသည်။ (လျော်သလို ယူကြပါသည်။)

ဒါရံကြောင့် နာသီးဖျား နာဝအာရုံကို သတိဖြင့် သတိထားလျက် ထွက်သက်လေသည် ရိပ်ခန် ထွက်သည့်အနိုင် နာသီးဖျား နာဝကိုထိုသော ဖော်မွဲ ဖုသနကို သတိဖြင့် အသိမလွတ်အောင်သိသော ဖော်မွဲ၊ ဖုသနကို သတိဖြင့် အသိမလွတ်အောင် သိပါ။

ဤထွက်သက်အနိုင် နာသီးဖျား နာဝထိုသော ဖုသန၊ ဝင်သက် အနိုင် နာသီးဖျား နာဝကိုထိုသော ဖုသန (ဤဖုသနနှစ်ခုကို) သတိဖြင့် အသိမလွတ်အောင် သိရပါသည်။ သတိထားပါ။

ထွက်သက်အနိုင် တွေ့ထိုသော ဖုသနတစ်ခု၊ ဝင်သက်အနိုင်တွေ့ထိုသော ဖုသနတစ်ခု၊ ဤဖုသနနှစ်ခုကို သတိဖြင့် အသိမလွတ်အောင် သိလျက်...

ဤအနာပါန ပထမနည်းကို သတုပုဇွာန်၊ ကဏ္နနည်းဖြင့် ထွက်သည်။ ဝင်သည်၊ တစ်။ ထွက်သည်၊ ဝင်သည်နှစ်။ ပါ။ ထွက်သည် ဝင်သည်။ ရှစ် ဟု ရေတွက် မှတ်သား၍ ရှစ်ခုပြည့်သောအခါ ရှစ်ခုတစ်ကြိမ်ယူရသော (အငွက် ဝါရ) ဖြင့် တစ်ကြိမ် တစ်ဝါရ ရြှုံးယူ မှတ်သား၍ မဟာသတိပဋိသွာန် သတုပုဇွာန်၊ ကဏ္နနည်းဖြင့် အနာပါန ပထမနည်းကို အားထုတ်ရပါသည်။

အနာပါန ပထမနည်း အားထုတ်ပုံအချုပ်ကား-

ယောက်သည် ကောင်းစွာထိုဝင်းဌား နာဝ နာသီးဖျားကို ရူးစိုက်ကြည့်ရှု၍ ဖုသန ကောနစိုးကို သတိပြုလျက်-

ထွက်သည် - ဝင်သည် - တစ်။

ထွက်သည် - ဝင်သည် - နှစ်။

ထွက်သည် - ဝင်သည် - သုံး။

ထွက်သည် - ဝင်သည် - ဧေး။

ထွက်သည် - ဝင်သည် - ငါး။

ထွက်သည် - ဝင်သည် - မြောက်။

ထွက်သည် - ဝင်သည် - ချွန်စ်။  
ထွက်သည် - ဝင်သည် - ရှစ်။

ဤသို့ ကဏနနည်းဖြင့် ရေတွက်၍ ရှစ်ခုပြည့်သောအခါ ရှစ်ခုတစ်ကြိမ်  
ရသောကြောင့် တစ်ကြိမ်တစ်ဝါရ ခြုံဟု စိတ်ထဲက မှတ်သားထားပြီးနောက်  
တစ်ဖန် မြန်မြန်ပြန်၍ ထွက်သည် - ဝင်သည် - တစ် စသည်ဖြင့် ရေတွက်၍  
အားထုတ်နေရပါသည်။

ရှစ်ခုပြည့်ပြန်သောအခါ နှစ်ကြိမ်နှစ်ဝါရ ခြုံ၊ နောက် အားထုတ်၍ ရှစ်ခု  
ပြည့်သောအခါ သုံးဝါရ ရှုံးစသည်ဖြင့် မှတ်သား၍ မလျော်သော အချိန်ကာလ  
ကို ထားလျက် လျော်သော အချိန်ကာလကို မှန်ကန်သော သန္တားပါရပါင်း  
များစွာရအောင် လေးပါးသော ကူးရှုံးပထတို့ဖြင့် အားထုတ်နေရပါသည်။

အားထုတ်သော အလေ့အလာ ကောင်းသောအခါ တစ်ခုခုသော ကူးရှုံး  
ပထုံး ၂၅-၃၀ လောက် ရှုံး တစ်နေ့လျှင် မှန်ကန်သော သန္တားပါရ အကြိမ်  
ပါင်း (၈၀၀) (၉၀၀) (၁၀၀၀) လောက် ရတေတပါသည်။

သို့ပေမယ့် တစ်နေ့လျှင် မှန်ကန်သော သန္တားပါရ (၇၀၀)ကျော် (၈၀၀)  
လောက်ရလျှင် လျော်၍ ဒုတိယနည်းကို တက်၍ အားထုတ်နိုင်ပါသည်။ ဤ  
ကား သတုပ္ပါဒါန၊ ဂဏာန၊ အာနာပါန ပထမနည်းအားထုတ်ပုံ ဖြစ်သတည်း။

### ပထမနည်းကိုအားထုတ်စဉ်

#### အမှားအမှန် သံသယဝါရ သန္တားပါရတို့ကို ပြခြင်း

အာနာပါနပထမနည်းကို အားထုတ်စဉ် အမှားအမှန် သံသယဝါရ သန္တား  
ပါရတို့ကို ပြုးအံ့ဌံ့။ ရှစ်ခုတစ်ကြိမ်ယူ၍ အဋ္ဌကပါရဖြင့် အားထုတ်ရာ တစ်ပါး  
ပါးသောအာရုံ တစ်ခုခုသောဝိတက် စသော နိုဝင်ရဏာတို့ဝင်ရောက်လာ၍ ရှစ်ခု  
တစ်ကြိမ် ပြည့်၍ မှန်အောင် မရောမတွက်နိုင်သောသံသယဝါရဟုမှတ် (အမှား  
ဝါရထည့်၍ မရောတွက်အပ်)။

ရှစ်ခုတစ်ကြိမ်ယူ၍ အဋ္ဌကပါရဖြင့် အားထုတ်နေရမှု တစ်ပါးပါးသော  
အာရုံ၊ တစ်ခုခုသော ဝိတက်စသော နိုဝင်ရဏာတို့ မဝင်ရောက်၍ ရှစ်ခု တစ်ကြိမ်  
ပြည့်၍ မှန်အောင်ရေတွက်နိုင်သော သန္တားပါရဟုမှတ် (အမှန်ပါရ ရေတွက်အပ်  
၏။) ဤသို့ ပထမနည်းကို အားထုတ်ရမှု အမှားအမှန် ဖြစ်သော သံသယဝါရ

နှင့် သန္တိန္တဝါရမိန္ဒီကို ပြခြင်းဖြစ်သည်။

### အာဝတ္ထန အနွောဝတ္ထန နှစ်ပါးပြခြင်း

ကြက်သံ ဝက်သံ လူသံ ဧည့်သံ စသည်တို့တွင် တစ်ခုခုသောအသံကို ကြားသော ကြားကာမျှသည် အာဝတ္ထန။ ဘယ်ကြက်အသံပါလိမ့်၊ ဘယ်ငှက် အသံပါလိမ့်၊ ဘယ်သူ့အသံပါလိမ့် စသည်ဖြင့် ဆင့်ချဉ်ဆင့်၍ ပြခြင်းသည် အနွောဝတ္ထန။ ဤသို့ အာဝတ္ထန အနွောဝတ္ထန နှစ်ပါးကို သိအပ်သည်။

### အာနာပါန ခုတိယနည်းအားထုတ်ပုံ အချုပ်ပြခြင်း

အာနာပါန ခုတိယနည်းကို အားထုတ်လိုသော ယောက်ပုဂ္ဂိုလ်သည် ရေးကလို ကောင်းစွာထိုင်၍ မိမိ၏ ရှုံးတူရှုတည်းတည်း အဝေးအကွား နှစ်တောင့်တွာ၊ အမြှင့်တစ်တွာ သက်တာအမှတ်သားထား၍ မှတ်သားအပ်သော နေရာသို့ လွှတ်လိုက်သော ထွက်သက် (၁) ရှူးသက်ဖြောင့်ဖြောင့်တန်း၍ ရောက်သွားအောင် ရှည်-ရှည်-ရှည်-ဟု ငါ၏ထွက်သက်ကိုရှုံးခြင်း။ သက်တာ မှတ်သားထားသော နေရာမှ နာဝတ္ထုပြန်ရောက်စေသော ဝင်သက် (၁) ရှိုက်သက်ဖြောင့်ဖြောင့်တန်း၍ ဝင်လာအောင် ရှည်-ရှည်-ရှည်-ဟု ငါ၏ ဝင်သက်ကို ရှိုက်အုံဟု စိတ်ထဲက နှလုံးရောသွင်းလျက်။

အရှည်ဖွဲ့သော ထွက်သက်ဝင်သက်ကို အာရုံပြ၍

ထွက်သက်အခိုက်၊ ရှည်-ရှည်-ရှည်-

ဝင်သက်အခိုက်၊ ရှည်-ရှည်-ရှည်-ဟု ဖွဲ့ထားအပ်သော ဒီယာမြန်နှင့် ထွက်သက် ဝင်သက်အာရုံကို သတိမလွတ်အောင် နေ့ရက်များစွာ အားထုတ်ရပါသည်။

အားထုတ်နေစဉ် တွေ့ကြုံသောဗဟိုအာရုံတို့ကို ပထမနည်းကပြဲခဲ့သည့် ဝတ္ထန စသည်ဖြင့် သိအပ်၏။ ယူထားအပ်သော အာရုံမှတ်ပါး တွေ့ကြုံကာမျှ ထား၍ ဥပဇ္ဈာပြရာ၏။ ခုတိယနည်းအားထုတ်ပုံ အချုပ်ကိုပြခြင်းတည်း။

### ခုတိယနည်းအားထုတ်နေစဉ် အတွေ့အမြင်တို့ကို ပြပြင်ပေးရန်ပြခြင်း

ဆရာတော်ဘုရားထံမှ ခံယူလာသော အာနာပါနသမထ ဒီယာမြန်နှင့် ခုတိယနည်းကို လေ့လာ၍အားထုတ်ရာ အတွေ့အမြင်တို့ကို ပြပြင်ပေးရန် တွေ့ကြုံ

လာပါသည်။ အတွေ့အကြံတိုကား ထိုင်၍အားထုတ်နေစဉ် မျက်နှာမေ့နေသည်၊ င့်နေသည်၊ စောင်းနေသည်တိုကို စိတ်ထဲက တွေ့ကြုံလာတတ်ပါသည်။ စိတ်ထဲကတွေ့ကြုံ၍ စိတ်ထဲကထင်တာကို စိတ်ထဲကပင် ပြပြင်ပေးပါ၊ နာဝမှု လွှတ်လိုက်သော မိမိ၏ ထွက်သက်လေခိုးသည် သက်တမှတ်တိုင်သို့ ရောက်သည်လည်းရှိ၏။ မရောက်သည်လည်းရှိ၏။ လွန်သည်လည်းရှိ၏။ ပြပြင်၍ ရောက်ရုံတင် လွှတ်ပါလေ။ မိမိလွှတ်လိုက်သော ထွက်သက် ဝင်သက် လေခိုးသည် နာဝနှင့် မှတ်တိုင်ဖြော်တန်း၍ မသွားဘဲ လက်ဝဲ လက်ယာချော်သွားသည်။ တကယ်လည်း ဖြစ်တတ်၏။ စိတ်ထဲကလည်း ထင်တတ်၏။ စိတ်ထဲက ထင်သည်ကို စိတ်ထဲကပင် သဘောအတိုင်း သွားအောင် ပြပြင်ပေးပါ၊ ဖြစ်ပါ၏။

ပိုင်းငင်သော ဥပမာလို ဝါရွမ်းလုံးမှ ဆွဲယူလိုက်သော ဝါရွမ်းသည် အဖြူ၊ တန်းကလေး အစဉ်မပြတ် ပါလာသလို ပါလာပါ၏။

တိုအတူ နာဝမှ မှတ်တိုင်၊ မှတ်တိုင်မှ နာဝ၊ နာဝမှ မှတ်တိုင်၊ မှတ်တိုင်မှ နာဝ အသွားအပြန်သည် ဝါရွမ်းကြီးကလေး တန်းနေသလို အစဉ်တန်း၍ အရှည်ဖွဲ့နေအောင် နာဝမှထွက်သောလေကို ရှည်-ရှည်-ရှည်-ဟု မှတ်တိုင်သို့ရောက်အောင်၊ မှတ်တိုင်သို့ရောက်သည်နှင့် တစ်ပြိုင် နက် နာဝသို့ ပြန်၍ ဝင်လာအောင် ရှည်-ရှည်-ရှည်-ဟု စိတ်ထဲက မနသာဖြင့် အားထုတ်လျက် အပိုအလိုနှင့် ချို့ယွင်းသလိုကို ပြပြင်ပေးရပါသည်။

ကောင်းစွာထိုင်လျက် ရာ၍ ရိုက်၍လွှတ်လိုက်သော ထွက်သက်ဝင်သက် အခိုးတန်းသည် ဖြောင့်ဖြောင့် မသွားမလာဘဲ အထက်သို့လည်းကောင်း၊ အောက်သို့ လည်းကောင်း၊ ဝဲပောသို့ လည်းကောင်း သွားတတ်ပါသည်၊ ရောက်ရုံမျှ ပြပြင်၍အားထုတ်ပါ၊ ဗဟိုဒ္ဓအလုပ်ဖြစ်၍ အလေ့အလာ ရှင်သန်လာသောအခါ အတော်ဝေးဝေးကိုပင် ရောက်သွားတတ်ပါ၏။ လိုသလို ပြပြင်ပေးပါ။

အော်အွေ့ ဝါ ဗဟိုဒ္ဓ ဝါ ဆိုသည်နှင့်အညီ ဤအနာပါန ဒုတိယ ဒီယော်နည်းသည် နာဝသို့ ဝင်လာသော ဝင်သက် အော်အွေ့သို့ ဝင်သွားသော်လည်းလိုက်၍ နဲလံးမသွင်းဘဲ ဗဟိုဒ္ဓသာ (နာဝမှ မှတ်တိုင်၊ မှတ်တိုင်မှ နာဝ) အနုတ္ထန အစဉ်ဖွဲ့နေသော ရှည်-ရှည်-ရှည်-ဟုသော ဒီယော်နှင့် ပရိကံကိုသာ နဲလံးသွင်း၍ အားထုတ်နေရပါသေး၏။

ဤအာနာပါန သမထ ဒီယာဗ္ဗန ဒုတိယနည်းကို လေးငါးရက်လောက် သာ အားထုတ်နေရသေးသဖြင့် ဗဟိုသုတ မရှိလှုဘဲ ကြားနာရသော ဗဟိုသုတ နှင့် အားထုတ်ခဲ့သော အလေ့အလာကြောင့် တွေ့ကြုံရသော အတွေ့အကြီးပြုပြင် ပေးရန်တိုကို တွေ့ကြုံရပါသည်။ ထိုကြောင့် ဤအတွေ့အကြံတိုကို ပြုပြင်ပေး လျက်...

အရည်ဖွဲ့သော ထွက်သက်ဝင်သက်ကိုသာအာရုံပြု၍  
ထွက်သက်အခိုက်၊ ရည်-ရည်-ရည်-  
ဝင်သက်အခိုက်၊ ရည်-ရည်-ရည်-  
ဟု အာရုံမလွတ်အောင် အရည်ဖွဲ့၍ အားထုတ်နေပါသေး၏။

### သဘောသက်ဝင်သည်ကိုပြဋ္ဌား

ဒီယာဗ္ဗန ဒုတိယနည်းအတိုင်း အရည်ဖွဲ့သော ထွက်သက်ဝင်သက်ကို အာရုံပြု၍ ထွက်သက်အခိုက် ရည်-ရည်-ရည်-၊ ဝင်သက်အခိုက် ရည်-ရည်-ရည်-ဟု အာရုံမလွတ်အောင် အားထုတ်နေစဉ် တရားခွင့်၌ တွေးတော့ ဆင်ခြင်ရာ-

ဒီပံ့ ဝါ အသုသဇ္ဈာ ဒီပံ့ အသုသာမီ တိ ပဇာနာတိ၊  
ဒီပံ့ ဝါ ပသုသဇ္ဈာ၊ ဒီပံ့ ပသုသာမီ တိ ပဇာနာတိ။  
ရည်စွာ ထွက်သက်ကို ရှူလတ်သော် ရည်စွာ ထွက်သက်ကိုရှု၏ ဟူ၍  
သိ။

ရည်စွာ ဝင်သက်ကို ရှိက်လတ်သော် ရည်စွာ ပင်သက်ကိုရှိက်၏ ဟူ၍  
သိ။ ဤသို့ နှလုံးသွင်း အားထုတ်ရမည့်အကြောင်းကို ပြသည်။

ထိုကြောင့် အရည်ဖွဲ့သော ထွက်သက်ဝင်သက်ကို အာရုံပြု၍  
ထွက်သက်အခိုက် ရည်-ရည်-ရည်-  
ဝင်သက်အခိုက် ရည်-ရည်-ရည်-ဟု သိလျက်သိလျက်၊ သတိ မလွတ်  
အောင် အားထုတ်နေခြင်းသည် အကြောင်းပြန့် အလုပ်ဟုတ်ပေ၏-ဟု အသိ  
ရောက်၍ သဘော သက်ဝင်လာသည်။ စောဒက ဝင်နိုင်ပါသေး၏။ ပိုက္ခမ္မန  
ပဟာန်ဖြင့် ကိုလေသာ နိုဝင်ရဏာကို ပယ်နေသည်လည်းမည်သဖြင့် ကောင်းလှပါ  
သေး၏။

ဤစိုး သက်ဝင်၍ အသိရောက်သည်ကို သော့ပါက်၍ ဝစ်းမြောက် စွာ အားထုတ်နေခြင်းသည် စိတ်ကြည်လင်၍ အသိဉာဏ်တိုးတက်လာပါသည်။ ဤသို့ အားထုတ်စဉ် အတွေ့အမြင်ပြခြင်း ဖြစ်သဖြင့် သော သက်ဝင်သည်ကို ပြခြင်းပေတည်း။

### အာနာပါနတတိယနည်းအားထုတ်ပုံအချုပ်ပြခြင်း

အာနာပါန သတိပဋိဘန် ဒုတိယနည်းကို အားထုတ်ပြီးသော ဘူသည် အာနာပါန သတိပဋိဘန် တတိယနည်းကို အားထုတ်ပုံ အချုပ်ကို အားထုတ်ရာ ၏။ အားထုတ်လိုသောသူသည် ရှေးကလို မတုန်မလူပဲ မယိုင်မယိုင် ကောင်းစွာ ထိုင်ပြီး ငါသည် ဒုတိယနည်း၌ အပြင်ပဟိဒ္ဓသို့ ထုတ်၍ အားထုတ်ရာ ရအပ် သော နိမ်တို့ကို အတွင်းအမျှတွေ့သိသွေး၍ အားထုတ်အဲဟု ဝင်သက်ကို ဝင်စေ ရနှုံး။

နှာဝသို့ရောက်စ အတွေ့အထိ ဖော်ပွဲကို သိ၍ အစဟုမှတ်။ နှာဝမှ အလယ်ရင်ချိုင့်သို့ရောက်အောင် ဝင်သက်သည် တရိပ်ရိပ် ဝင်သွားရနှုံး အလယ် ရင်ချိုင့်သို့ ရောက်သောအခါ၊ အလယ်ဟုမှတ်။ အလယ်ရင်ချိုင့်မှ ချက်သို့ရောက် အောင် ဝင်သက်သည် တရိပ်ရိပ်ဝင်သွားရနှုံး အဆုံးချက်သို့ ရောက်သောအခါ အဆုံးဟုမှတ်။ ဤသို့ အစ အလယ်၊ အဆုံး၊ သုံးပါးလုံး အပေါင်းကို ထင်မြင် အောင် မှတ်ရပါသည်။

ထွက်သက်ကိုပြန်၍ ထွက်စေရနှုံးလည်း၊ ထွက်သက်ချက်သို့ရောက် သောအခါ အဆုံးဟုမှတ်။ ချက်မှ အလယ်ရင်ချိုင့်သို့ ရောက်အောင် ထွက်သက် သည် တရိပ်ရိပ် ထွက်သွားရနှုံး အလယ်ရင်ချိုင့်သို့ ရောက်သောအခါ အလယ် ဟု မှတ်။ အလယ်ရင်ချိုင့်မှ နှာဝသို့ရောက်အောင် ထွက်သက်သည် တရိပ်ရိပ် ထွက်သွားရနှုံး နှာဝသို့ ရောက်သောအခါ အစဟုမှတ်။

ဤသို့ပြခဲ့သော ဝင်သက်-နှာဝအစ၊ ရင်ချိုင့်အလယ်၊ ချက်အဆုံး၊ ထွက်သက်-ချက်အဆုံး၊ ရင်ချိုင့်အလယ်၊ နှာဝ အစဟုသော သုံးပါးလုံး အပေါင်းတို့ အစဉ်မပြတ် ထိရာ ထိရာကို သိမြင်အောင် နှုလုံးသွေး ဆင်ခြင်လျက်...  
ဝင်သက်အခိုက် အစ အလယ် အဆုံး။

ထွက်သက်အခိုက် အဆုံး အလယ် အစ။

ဟု သုံးပါးလုံး ထင်မြင်၍ တယောလဒ္ဒ လေးယောက်ပုဂ္ဂိုလ်ဖြစ်အောင် စိတ်ရည်ရည်ဖြင့် နှလုံးကောင်းဖြင့် အားထုတ်ရပါသည်။

ဤသို့စိတ်ရည်ရည် နှလုံးကောင်းကောင်းဖြင့် ပျော်ပျော်ရွှေးအားထုတ်၍ နေ့ရက်ကြာသောအခါ အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးထင်မြင်၍ရသဖြင့် တယောလဒ္ဒ လေးယောက်မြောက်ပုဂ္ဂိုလ် ဖြစ်လာပါသည်။

တယောလဒ္ဒပုဂ္ဂိုလ်မဖြစ်မဲ့ အာဒီလဒ္ဒ ပုဂ္ဂိုလ်လည်း ဖြစ်တတ်ပါ၏။ မအော် လဒ္ဒပုဂ္ဂိုလ်လည်း ဖြစ်တတ်ပါ၏။ အနီးလဒ္ဒပုဂ္ဂိုလ်လည်း ဖြစ်တတ်ပါ၏။ အား ထုတ်၍ ကျေမှုးကျင်လာသောအခါ တယောလဒ္ဒ လေးယောက်မြောက်ပုဂ္ဂိုလ် ဖြစ်လာရပါသည်။ အားထုတ်မှုသာပဲမာန ဖြစ်ပါ၏။ အစသာ ထင်မြင်မှု အာဒီ လဒ္ဒ ပုဂ္ဂိုလ်မည်၏။ အလယ်သာ ထင်မြင်မှု မအော်လဒ္ဒ ပုဂ္ဂိုလ်မည်၏။ အဆုံးသာ မြင်မှု အနောလဒ္ဒ ပုဂ္ဂိုလ်မည်၏။ ဤအရာ၌ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ထင်မြင်မှု တယောလဒ္ဒပုဂ္ဂိုလ် မည်၏။ ဤကား အာနာပါန တယောလဒ္ဒ တတိယနည်း အားထုတ်ပုံ အချုပ်ပေတည်း။

#### အာနာပါန သမထစတုဋ္ဌနည်းအားထုတ်ပုံအချုပ်ပြခြင်း

အားထုတ်အပ်သော အာနာပါန ပထမနည်း၊ ဒုတိယနည်း၊ တတိယ နည်းတို့၌ ထွက်သက်၊ ဝင်သက်၊ နီမိတ်တို့သည် ရှန်းရင်းကြေးတမ်းလှသော ပြုလုပ်ရိကသာ ရှိသေး၏။ ထိုသြောရိကဖြစ်သော ထွက်သက်-ဝင်သက်-နီမိတ် တို့ကို ယခုအခါ နူးညံ့သိမ်မွေ့သောသုခ မဖြစ်စေ၍ ြိမ်းစေရတော့အုံဟု နှလုံး သွေးလျက် သက်တုန်း တက်တုန်းနေသော ထွက်သက်-ဝင်သက် ပဋိဘာက နီမိတ် အရိပ်အယောင် ဝွေဗုံးအုံပြု။

ထွက်သက် အနီးကြမ်းစေမည်၊ ြိမ်းစေမည်၊ အခါက် ြိမ်းစေမည်၊ ြိမ်းစေမည်၊ ြိမ်းစေမည်ဟု နူးညံ့သိမ်မွေ့၍ ငါ၏ ထွက်သက် ဝင်သက်ရှိမှု ရှိပါလေသေး စတုဝိစေတွေဖြစ်အောင် အားထုတ် ရပါသည်။

ဤ စတုဋ္ဌနည်း၌ ဝိစေတွေဖြစ်အောင် အားထုတ်၍ နေ့ရက်ကြာလာ သောအခါ ယောကို၏ စိတ်သည်လည်းကောင်း၊ ကိုယ်သည်လည်းကောင်း နူးညံ့ သိမ်မွေ့သော သုခုမ ဖြစ်လာရပါသည်။

နှလုံးသွေးအုံပ်သောထွက်သက်ဝင်သက် ပဋိဘာကနီမိတ် အရိပ်အယောင်

ကန္ဒိရွှေသီမ်တော်တော့ ဆရာတော်ဘုရားကြီး

၄၅

သက်တုန်း တက်တုန်းတို့သည်လည်း မရှိသလောက် နှီးညံ့ချိ ဟသာ ရေမှာ  
ဝင်သလို ယောဂါသည် ဟဒယဝါဗုံးမှ ပြုစ်ဝ် တည်ကြည်လေသည်။  
ဒါကြောင့် စတုထွန်ည်းဆုံးအောင် အားထုတ်အပ်ပါ၏။

**အာနာပါန လေးနည်း စုပေါင်း၍ ပြခြင်း**  
ယောဂါပုဂ္ဂိုလ်တို့သည် ကြည့်ရှုလိုမှ လွယ်ကူစာ ကြည့်ရှုနိုင်ပါစေခြင်းနှာ  
အာနာပါန လေးနည်းကို စုပေါင်း၍ ပြေားအံ့။

### **အာနာပါန ပထမနည်း အားထုတ်ပုံ အချုပ်**

ယောဂါသည် မတုန်မလူပ် မယိမ်းမယိုင် ကောင်းစွာထိုင်ပြီး နှာဝ နာသီး  
ဖျားကို ရူးပိုက်ကြည့်ရှု၍ ဖုသန ကဏန်ပို့ကို အသိမလှတ်အောင် သတိပြုလျက်။

|         |   |        |   |          |
|---------|---|--------|---|----------|
| ထွက်သည် | - | ဝင်သည် | - | တစ်။     |
| ထွက်သည် | - | ဝင်သည် | - | နှစ်။    |
| ထွက်သည် | - | ဝင်သည် | - | သုံး။    |
| ထွက်သည် | - | ဝင်သည် | - | လေး။     |
| ထွက်သည် | - | ဝင်သည် | - | ငါး။     |
| ထွက်သည် | - | ဝင်သည် | - | ခြားက်။  |
| ထွက်သည် | - | ဝင်သည် | - | ခုံနှစ်။ |
| ထွက်သည် | - | ဝင်သည် | - | ရှစ်။    |

ဤသို့ ကဏန် နည်းဖြင့် ရေတွက်၍ ရှစ်ခုပြည့်သောအခါ ရှစ်ခုတစ်ကြိမ်  
ရသောကြောင့် တစ်ကြိမ်တစ်စိတိ ရှုပြုဟု စိတ်ထဲက မှတ်သားထားပြီး၊ နောက်  
တစ်ဖန် မြန်မြန်ပြန်၍ ထွက်သည် - ဝင်သည် - တစ် စသည်ဖြင့် ရေတွက်၍  
ရှစ်ခုပြည့် ပြန်အောင် အားထုတ်နေရပါသည်။

ဤသို့ တစ်ထိုင် တစ်ထိုင်လျှင် ၂၅-၃၀ ရအောင် အချိန်ရှိသမျှ အား  
ထုတ်ရပါသည်။

### **အာနာပါန ဒုတိယနည်း အားထုတ်ပုံ အချုပ်**

ယောဂါသည် မတုန်မလူပ် မယိမ်းမယိုင် ကောင်းစွာထိုင်ပြီး မိမိ၏ ရှေ့  
တည့်တည့် အဝေးအကွား နှစ်ထောင့်ထွား၊ အမြင့် တစ်ထွား၊ သက်တာ အမှတ်

အသားထား၍ မှတ်သားထားအပ်သော နေရာသို့ ရှည်၊ ရှည်... ဟု ရ။ လိုက်သော ထွက်သက် ဖြောင့်ဖြောင့်တန်း၍ ရောက်သွားအောင် ငါး၏ ထွက်သက်ကို ရှုံး။

မှတ်သားထားသော နေရာမှ ရှည်၊ ရှည်... ဟု ရှိက်လိုက်သော ဝင်သက် ဖြောင့်ဖြောင့်တန်း နာဝါယို ဝင်လာအောင် ငါး၏ ဝင်သက်ကို ရှိက်ခံဟု စိတ်ထဲက နှလုံးသွေးလျက်...

အရှည်ဖွဲ့သော ထွက်သက် ဝင်သက်ကို အာရုံပြု၍-

ထွက်သက်အခိုက် ရှည် ရှည် ရှည်။

ဝင်သက်အခိုက် ရှည် ရှည် ရှည်။

ဟု အရှည်ဖွဲ့သော ဒီယာဗွန် ထွက်သက် ဝင်သက် အာရုံကို သတိမထွက်မှု၍ ကိုလေသာ အညှစ်အကြေး မဝင်ရအောင်၊ ဆက်ကာ ဆက်ကာ နှေ့ရှုံး များစွာ အားထုတ်နေရပါသည်။

အားထုတ်နေစဉ် တွေ့ကြုံသော ဗဟိုမှ အာရုံတို့ကို တွေ့ကြုံရှိမှ အာဝါးနှင့် ထား၍ အားထုတ်အပ်၏။ တွေ့ကြုံ၊ ထင်မြင်၍ သတိရသော အာရုံကို ဆက်ကာ ဆက်ကာလိုက်သော အနွော်တွေ့နှင့် မဖြစ်စေရေ။

ဤကား အာနာပါန ခုတိယနည်းအားထုတ်ပုံ အချုပ်တည်း။

### အာနာပါန တုတိယနည်း အားထုတ်ပုံအချုပ်

ယောဂါသည် မတုန်မလူပါ မယိမ်းမယိုင် ကောင်းစွာထိုင်ပြီး ငါသည် ခုတိယနည်း၌ အပြင်းပြုခို့တို့ထုတ်၍ အားထုတ်ခဲ့ရာ ရအပ်သော နိမိတ်တို့ကို အတွင်း အမျှော်သို့ သွေး၍ အားထုတ်အံ့ပါ ဝင်သက်ကို ဝင်စေရှုံး-

နှော်သို့ ရောက်စ အတွေ့အထိ ဖော်ပွဲကို သိ၍ အစဟုမှတ်။ နာဝါယာ အလယ်ရင်ချိုင်သို့ ရောက်သောအခါ အလယ်ဟုမှတ်။ အလယ်ရင်ချိုင်မှ ချက်အဆုံးသို့ ရောက်သောအခါ အဆုံးဟု မှတ်။

အဆုံးမှ ပြန်၍ ထွက်သက်ကို ထင်စေရှုံး ချက်သို့ရောက်စ အတွေ့အထိ ဖော်ပွဲကိုသိ၍ အဆုံးဟုမှတ်။ ချက်မှ အလယ်ရင်ချိုင်သို့ ရောက်သော အခါ အလယ်ဟုမှတ်။ အလယ်ရင်ချိုင်မှ နာဝါအစသို့ ရောက်သော အခါ အစဟုမှတ်။

ဤသို့ ပြအပ်ခဲ့သော ဝင်သက် အစ၊ အလယ်၊ အဆုံး။ ထွက်သက်

ကန္ဒိရွှေသီမ်တော်တော့၊ ဆရာတော်ဘုရားတွေး

၄၇

အဆုံး၊ အလယ်၊ အစဟူသော သုံးပါးလုံးပေါင်း ထိရာထိရာကို သိမြင်အောင် နှလုံးသွင်းဆင်ခြင်လျက် –

ဝင်သက်အခိုက် – အစ အလယ် အဆုံး။

ထွက်သက်အခိုက် – အဆုံး အလယ် အစ။

ဟု သုံးပါးလုံးထင်မြင်၍ လေးယောက်မြောက် ပုဂ္ဂိုလ်ဖြစ်အောင် စိတ်ရည်ရည် အားထုတ်ရပါသည်။

ဤကား အာနာပါန တတိယနည်း အားထုတ်ပုံ အချုပ်ပေတည်း။

### အာနာပါန စတုတန်ည်း အားထုတ်ပုံအချုပ်

ယောကိုသည် မတုန်မလှုပ် မယိမ်းမယိုင် ကောင်းစွာထိုင်ပြီး ငါသည် အားထုတ်ခဲ့သော အာနာပါန ပထမနည်း၊ ဒုတိယနည်းတို့မှ ရအပ်သော ထွက်သက် ဝင်သက် နိမိတ်တို့သည် ရန်းရင်း ကြမ်းတမ်းသေး၍ ဉာဏ်ရှိက သာ ရှိသေး၏။ ထိုရန်းရင်းကြမ်းတမ်းသော ဉာဏ်ရှိကဟူသော ထွက်သက် ဝင်သက် နိမိတ်ကို အာနာပါန ပသုမ္ပယ စတုတွေ့နည်းဖြင့်နှင့်သုံးသွေ့မွေ့သော သုခမဖြစ်စေရတော့အံ့ဩ နှလုံးသွင်းလျက်...

သက်တံတက်တံနေသော ထွက်သက် ဝင်သက် နိမိတ်ကို စုံစိုက်။ ထွက်သက်အခိုက် ဇြမ်းစေမည်၊ ဇြမ်းစေမည်၊ ဇြမ်းစေမည်။ ဝင်သက်အခိုက် ဇြမ်းစေမည်၊ ဇြမ်းစေမည်၊ ဇြမ်းစေမည်ဟု ကိုလေသာ မဝင်စေမှု၍ အသက် မရှိသလောက် ဇြမ်ဝင်သွားအောင် နေ့ရက်များစွာ အားထုတ်နေရပါသည်။

ဤလုံးနေ့ရက်များစွာ အားထုတ်နေသောအခါ ကိုလေသာမဝင်၊ မဖြစ်၍ ၍၍ နိဗ္ဗာန်နှင့် နေသည်မည်သောကြောင့် ယောကိုသည် သော်။ လေဘာ၊ အေါသ၊ မောဟတ်းဟူသော ကိုလေသာ မဖြစ်သဖြင့် နိဗ္ဗာန်နှင့်နေရသည် မည်ပါလေစွာ တကားဟု ဝင်းသာအားရှု ဖြစ်လာရပါသည်။

ဤကား အာနာပါန စတုတွေ့နည်း အားထုတ်ပုံ အချုပ်ပေတည်း။

အာနာပါန လေးနည်းကြည့်လိုသော ယောကိုပုဂ္ဂိုလ်တို့ လွယ်ကူရန် စပေါင်း၍ ပြခြင်းဖြစ်သည်တည်း။

အာနာပါနပွဲ ကူရိယာပထ ပွဲသွင်း၍ နှလုံးသွင်းရန် ပြခြင်း  
ငါရှင် ယောကိုသည် အားထုတ်၍ နှလုံးသွင်းအပ်သော အာနာပါန ပွဲသို့

လူရိယာပထပ္ပ သွင်း၍ နှလုံးသွင်းရမည်။ ယခု ငါရှင် ယောကိုသည် သဗ္ဗာက ကမ္မာန်းကို အားထုတ်ပြီးသော ယောက်ဖြစ်သည်။ ပါဋ္ဌာရိယာ မည်သော အာနာပါန သတိပဋိနှင့် သုံးနည်းကိုလည်း အားထုတ်ခဲ့ပြီးသည် ဖြစ်၍ ပြီးစေ မည် ပြီးစေမည် ပြီးစေမည်ဟူသော အာနာပါနစတုဇ္ဈနည်းကို အားထုတ်နေ သော ယောက်ဖြစ်သည်။ ယခုလုံးရင်း ပစာန လက်ကိုင်ယူ၍ အားထုတ်နေ သော စတုဇ္ဈနည်းကို အားထုတ်နေစဉ် လူရိယာပထပ္ပကို နံနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် သွင်း၍ အားထုတ်ရမည်။ အခိုက်အခိုက်သွင်း၍ သွင်း၍ အားထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် မိမိယူထားအပ်သော ပစာန လက် ကိုင် အလုပ်သို့ ပြန်၍ အား ထုတ်နေရပါသည်။ သတိမဏ္ဍယူ၍ အားထုတ် သည်ကို သတိထားပါ။ ဝိပဿနာသို့ မကူးမိ အထူးသဖြင့် ပရိကံပြု၍ လေ့လာ ပါလေ။ လေ့လာရန်ကား-

သွားသည်ရှိသော် သွားခိုက်၍ သွားသည်၊ သွားသည်၊ သွားသည်ဟု သွားသော ခြေလျမ်းကို စိတ်က သတိထား လေ့လာသော ပရိကံ ပြုပါလေ။

ရပ်သည်ရှိသော် ရပ်သောအခိုက်၍ ရပ်သည်၊ ရပ်သည်၊ ရပ်သည်ဟု လေ့လာသော ပရိကံ ပြုပါလေ။

ထိုင်သည်ရှိသော် ထိုင်သောအခိုက်၍ ထိုင်သည်၊ ထိုင်သည်၊ ထိုင်သည်ဟု လေ့လာသော ပရိကံ ပြုပါလေ။

လျောင်းသည်ရှိသော် လျောင်းသောအခိုက်၍ လျောင်းသည်၊ လျောင်းသည်၊ လျောင်းသည်ဟု လေ့လာသော ပရိကံပြုပါလေ။

ဤသို့ သွား- ရပ်- ထိုင်- လျောင်း လေးပါးသော လူရိယာပထကို ကျမ်းကျင်အောင် လေ့လာသော ပရိကံကို ပြုပါလေ။ ပြုရပါသည်။

**အာနာပါနပ္ပသို့ သမ္မာညေပ္ပသွင်း၍ နှလုံးသွင်းရန်ပြုခြင်း**

ဤသို့သော သမ္မာညေအာရုံးတို့ကို ဝိပဿနာသို့ မကူးမိ အာနာပါန စတုဇ္ဈနည်းအတိုင်း ကြေးကာလွှာသွင်း၍ သတိမဏ္ဍဖြင့် အားထုတ်အပ်၏။

သမ္မာညေပ္ပ နှလုံးသွင်းရန် အချုပ်ကား

ရှေ့သို့ တက်သည်ရှိသော် တက်သည်၊ တက်သည်၊ တက်သည်။

နာက်သို့ ဆုတ်သည်ရှိသော်၊ ဆုတ်သည်၊ ဆုတ်သည်၊ ဆုတ်သည်။

တည့်တည့်ကြည့်သော် ကြည့်သည်၊ ကြည့်သည်၊ ကြည့်သည်။

စောင်းခဲ့ကြည့်သော် ကြည့်သည်၊ ကြည့်သည်၊ ကြည့်သည်။  
 ခြေလက်ကျေးသော် ကျေးသည်၊ ကျေးသည်၊ ကျေးသည်။  
 ခြေလက်ဆန်းသော် ဆန်းသည်၊ ဆန်းသည်၊ ဆန်းသည်။  
 သက်န်းကြီးကိုင်သော် ကိုင်သည်၊ ကိုင်သည်၊ ကိုင်သည်။  
 ခွက်သပိတ်ကိုင်သော် ကိုင်သည်၊ ကိုင်သည်၊ ကိုင်သည်။  
 အဝတ်သက်န်းဝတ်သော် ဝတ်သည်၊ ဝတ်သည်၊ ဝတ်သည်။  
 စားသော် စားသည်၊ စားသည်၊ စားသည်။  
 သောက်သော် သောက်သည်၊ သောက်သည်၊ သောက်သည်။  
 ခဲ့သော် ခဲ့သည်၊ ခဲ့သည်၊ ခဲ့သည်။  
 လျက်သော် လျက်သည်၊ လျက်သည်၊ လျက်သည်။  
 ကျင်ကြီးစွန်းသော် စွန်းသည်၊ စွန်းသည်၊ စွန်းသည်။  
 ကျင်ငယ်စွန်းသော် စွန်းသည်၊ စွန်းသည်၊ စွန်းသည်။  
 သွားသော် သွားသည်၊ သွားသည်၊ သွားသည်။  
 ရပ်သော် ရပ်သည်၊ ရပ်သည်၊ ရပ်သည်။  
 ထိုင်သော် ထိုင်သည်၊ ထိုင်သည်၊ ထိုင်သည်။  
 အိပ်သော်၊ အိပ်သည်၊ အိပ်သည်၊ အိပ်သည်။  
 နီးသော် နီးသည်၊ နီးသည်၊ နီးသည်။  
 စကားပြောသော် ပြောသည်၊ ပြောသည်၊ ပြောသည်။  
 ဆိတ်ဆိတ်နေသော် နေသည်၊ နေသည်၊ နေသည်။  
 ဟု လေ့လာခြင်း ပရိကံပြု၍ သတိမထွေဖြင့် အား  
 ထုတ်နေရပါသည်။ ဤသို့သော သမ္မတော်အာရုံကို အာနာပါန သမထ စတုတ္ထ  
 နည်း နံနက်၊ နေ့လယ်၊ ည ကြားကာလွှာ အချိန်ယူလျက် လေ့လာခြင်း ပရိကံ  
 ပြု၍ သတိ မလွတ်အောင် ဝိပဿနာသို့ မကူးမိ သတိဝိရိယဖြင့် အားထုတ်ရပါ  
 သည်။ ယခုအခါ ယောဂါသည် အာနာပါနစတုတ္ထနည်းကို ပောနထား၍ အား  
 ထုတ်နေသော ယောဂါဖြစ်သည်ကို သတိပြုထားပါလေ။

အပါယ်လေးပါးမှလွတ်ခြင်း

ဤအာနာပါန တယောလဒ္ဒ တတိယနည်းကိုပင် ဝင်သက် နာဝအစာ

ရင်ချိုင်အလယ်၊ ချက်အဆုံး။ ထွက်သက် ချက်အဆုံး ရင်ချိုင်အလယ်၊ နှစ်  
အစဟူသော သုံးချက်လုံးသိအောင် အားထုတ်အုပ္ပါ နှလုံးသွင်းလျက်-  
ဝင်သက်အခိုက် အစ၊ အလယ်၊ အဆုံး။

ထွက်သက်အခိုက် အဆုံး၊ အလယ်၊ အစ။

ဟု မြန်မြန်သောင်းသောင်း၊ ဖျောင်းဖျောင်းဖူဖူဖြင့် သုံးချက်လုံး သိအောင် အားထုတ်နေရပါသည်။

ကြေသောအခါ စိတ်သည် နှုံးညုံသိမ့်မွေး၍ ပြမ်နေစဉ် ဟဒယဝ္မာမြို့  
တသဲသဲတသိမ့်သိမ့် တရိပ်ရိပ် တဖ္တားဖ္တား မီးပန်းပမာ အမှန်အမှားကလေး တွေ  
ထွက်လာသည်။ ဤအခါ လျှစ်လျှောက်၍ ပ်တင်းတင်း အစ အလယ် အဆုံး၊  
အဆုံး အလယ် အစဟု နဲ့တုံးသွင်း၍ အားထုတ်နေရပြန်ပါသည်။ ဤသို့ အား  
ထုတ်နေပြုစဉ် စိတ်သည် အလွန်ချမ်းသာစွာ အတော်ကြာကြာ ပြမ်သက်နေ  
သည်။ ဤလုံး ပြမ်သက်နေခြင်း-

ଦିଃପିଃରେବ ଆଶ୍ରମ ଗାନ୍ଧାରୀଙ୍କଣ୍ଡର୍ଭା କର୍ତ୍ତରବ୍ୟମୁମର୍ଦ୍ଦିଷ୍ଠିତଃ॥

သတ္တဝါသခါရကို ပျက်စီးလိုသည်နင်စပ်၍ ကြံစည်မှမရှိခြင်း။

သတ္တဝါကိုသားဆဲလိုသည်နှင့်စပ်၍ ကြံစည်မှုမရှိခဲင်း။

ଭ୍ରମି କିମ୍ବା ପରିମଳା କାହାର କାହାର କାହାର କାହାର  
ଭ୍ରମି କିମ୍ବା ପରିମଳା କାହାର କାହାର କାହାର କାହାର

သူ၏အသက်ကိုသတ်ဖြတ်လိုသောစိတ်မရှိခဲင်း။

သူ၏ ဘစာကို ခီးဝက်လိုသော ပစ်မှားလိုသော စိတ်မရှိခဲ့

မဟာတ်မမန်သော စကားကို ပြောဆိုလိုသော စိတ်မရှိခဲင်း။

သနစ်ယောက် ကဲပြားအောင် ကန်းခေါစကား မပြုတော်းထိ

ମନ୍ଦିରଙ୍କୁ ||

အနေဖြင့်တင်း၏ သိမ်မှင်းအော် စကားတိတိ ပေါ်လိုးလိုး

ପରିବାରଙ୍କିଣୀଙ୍କ ମଧ୍ୟ ପରିବାରଙ୍କିଣୀଙ୍କ ମଧ୍ୟ  
ପରିବାରଙ୍କିଣୀଙ୍କ ମଧ୍ୟ ପରିବାରଙ୍କିଣୀଙ୍କ ମଧ୍ୟ

ວາງນົດໃຈໆໆ ອາວີ່ທີ່ມີ້ກໍ ໂຮງລົບ ຊະກິ່ລືເວັນ ທີ່ກົດໝຶກໂລິດໆ

သုတေသနပါမ်းမှု ပုဂ္ဂန်မြန်မာနိုင်ငံ၏ အကျဉ်းချုပ်မှု

မှားသော အသက်မွေးလိုသော စိတ်မရှိခြင်း။  
ကုသိုလ်ကောင်းမှတိုကို မေ့လျှော့စေတတ်သော သေရည် သေရက်  
သောက်စားလိုသော စိတ်မရှိခြင်း။

တရားကို အားထုတ်နေသော ယောကီပုဂ္ဂိုလ်သည် ဤ ၁၀ ပါး၊ ၁၂  
ပါးသော အကုသိုလ် ဒုစရိတ် ဒုရာမီဝတ္ထိကို ကျူးလွန်လိုသော စိတ်မရှိသည်ကို  
သိလာရပါသည်။

ဤအခါ ယောကီပုဂ္ဂိုလ်သည် ငါသည် အပါယ်လေးပါးသို့ ရောက်စေ  
တတ်သော ၁၀ ပါး၊ ၁၂ ပါးသော အကုသိုလ် ဒုစရိတ်ဒုရာမီဝတ္ထိ ကျူးလွန်လို  
သော စိတ်မရှိ ရောင်ကြော်၍ ပယ်နေသဖြင့် အပါယ်လေးပါးမှ လွတ်မြောက်နေ  
ရပါတကား-ဟု ယောကီပုဂ္ဂိုလ်၏ စိတ်ဖြစ်လာရပါသည်။

ဤလို အပါယ်လေးပါးသို့ ရောက်စေတတ်သော အကုသိုလ်ဒုစရိတ်  
ဒုရာမီဝတ္ထိကို ရောင်ကြော်၍ ပယ်ခွာနေရသောကြောင့် အပါယ်လေးပါးမှ လွတ်  
မြောက်၍ အသံ့တစာတ်မြတ်သာ နို့ဖွာန်သို့ ရောက်ရတော့အဲဟု ယောကီ  
ပုဂ္ဂိုလ်၏ စိတ်ဖြစ်ပေါ်လျက် ပစာနအားဖြင့် ယူထားအပ်သော နာဝအစ၊ ရင်ချိုင်  
အလယ်၊ ချက်အဆုံး သုံးပါးလုံး သိစေ၍...

ဝင်သက်အခိုက်၊ အစ-အလယ်-အဆုံး။

ထွက်သက်အခိုက်၊ အဆုံး-အလယ်-အစ။

ဟု သုံးပါးလုံး ထင်မြင်၍ တယောလဒ္ဒုပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားအား  
ထုတ်ရပါသည်တည်း။

အပါယ်လေးပါးမှ လွတ်မြောက်နေခြင်း ဖြစ်သည်။

**ကူရိယာ ပထပ္ပ သမ္မဇူောပ္ပတိုကို**  
**ဝိပသာနာ မကူးမီ စတုတ္ထနည်း၌ သွင်းရန် ပြခြင်း**

ယောကီပုဂ္ဂိုလ်သည် ဝိပသာနာသို့ မကူးမီ စတုတ္ထနည်းကို အားထုတ်နေ  
သော ပုဂ္ဂိုလ်ဖြစ်သည်။ စတုတ္ထနည်းကို အားထုတ်နေစဉ် ကူရိယာပထ သမ္မ<sup>၁</sup>  
ဇူောပ္ပတိုကို သွင်း၍ သတိမထွေဖြင့် နံနက်၊ နေ့လယ်၊ ည-၁၅ မိနစ် လေဘက်စီ  
အထူးကျမ်းကျင်အောင် လေ့လာအပ်၏။

ကျွမ်းကျင်အောင် လေ့လာထားရန်ကား....

သွားသည်ရှိသော် သွားသည်၊ သွားသည်၊ သွားသည်။  
 ရုပ်သည်ရပ်သည်၊ ရပ်သည်၊ ရပ်သည်။  
 ထိုင်သည်ရှိသော် ထိုင်သည်၊ ထိုင်သည်၊ ထိုင်သည်။  
 လျောင်းသည်ရှိသော် လျောင်းသည်၊ လျောင်းသည်၊ လျောင်းသည်။  
 ဤသို့ ကုရိယာ ပထ လေးဝါးကို လေ့လာအပ်၏။  
 ရှေ့သို့ တက်သော် တက်သည်၊ တက်သည်၊ တက်သည်။  
 အနာက်သို့ ဆုတ်သော်၊ ဆုတ်သည်၊ ဆုတ်သည်၊ ဆုတ်သည်။  
 တည့်တည့်ကြည့်သော် ကြည့်သည်၊ ကြည့်သည်၊ ကြည့်သည်။  
 စောင်းငဲ့ကြည့်သော် ကြည့်သည်၊ ကြည့်သည်၊ ကြည့်သည်။  
 လက်ခြေကွေးသော် ကွေးသည်၊ ကွေးသည်၊ ကွေးသည်။  
 လက်ခြေဆန်းသော် ဆန်းသည်၊ ဆန်းသည်၊ ဆန်းသည်။  
 သက်န်းကြီးကိုင်သော် ကိုင်သည်၊ ကိုင်သည်၊ ကိုင်သည်။  
 ခွက်သပိတ်ကိုင်သော် ကိုင်သည်၊ ကိုင်သည်၊ ကိုင်သည်။  
 အဝတ်သက်န်းဝတ်သော် ဝတ်သည်၊ ဝတ်သည်၊ ဝတ်သည်။  
 စားသည်ရှိသော် စားသည်၊ စားသည်၊ စားသည်။  
 သောက်သည်ရှိရှိသော် သောက်သည်၊ သောက်သည်၊ သောက်သည်။  
 ခဲသည်ရှိရှိသော် ခဲသည်၊ ခဲသည်၊ ခဲသည်။  
 လျှက်သည်ရှိရှိသော် လျှက်သည်၊ လျှက်သည်၊ လျှက်သည်။  
 ကျုပ်ကြီးစွန်းသော် စွန်းသည်၊ စွန်းသည်၊ စွန်းသည်။  
 ကျင်းယ်စွန်းသော် စွန်းသည်၊ စွန်းသည်၊ စွန်းသည်။  
 သွားသည်ရှိရှိသော် သွားသည်၊ သွားသည်၊ သွားသည်။  
 ရပ်သည်ရှိရှိသော် ရပ်သည်၊ ရပ်သည်၊ ရပ်သည်။  
 ထိုင်သည်ရှိရှိသော် ထိုင်သည်၊ ထိုင်သည်၊ ထိုင်သည်။  
 အိပ်သည်ရှိရှိသော် အိပ်သည်၊ အိပ်သည်၊ အိပ်သည်။  
 နှီးသည်ရှိရှိသော် နှီးသည်၊ နှီးသည်၊ နှီးသည်။  
 စကားပြောသော် ပြောသည်၊ ပြောသည်၊ ပြောသည်။  
 ဆိတ်ဆိတ်နေသော် နေသည်၊ နေသည်၊ နေသည်။  
 ဤသို့ လေ့လာခြင်း ပရိုကံကို စတုဋ္ဌနယ်ကြားကာလွှာ သတိမထွေမချေ

ပင် သတိမလွတ်အောင် အားထုတ်နေရပါသည်။

လူလာခြင်း ပရိကံ အချိန်ကုန်သံ— ယူထားအပ်သော အာရုံသို့ မြန်မြန် ပြန်၍ အားထုတ်နေရပါသည်။

ယူထားအပ်သော အာရုံ စတုတ္ထနည်းကို သိအပ်ပါ၏။ ဝိပဿနာသို့ မကူးမိ အာနာပါန စတုတ္ထနည်း လက်ကိုင်ရှိသော ယောကိုပုဂ္ဂိုလ် ဖြစ်သည်။ အထူးသဖြင့် သိရန်တို့ကား....

ဝိပဿနာတရားကို အားမထုတ်မိ လက်ရှိ သမထတရား၏ အကြား အကြား၌ အခိုက်အခိုက် ဖြစ်ပေါ်လာသော ကြိုးပို့ယာပထနှင့် သမ္မတည်တို့ကို သတိမတ္ထဖြင့် သတိမလွတ်အောင်၊ နံနက်-နေ့လယ်-ညချိုးတို့၌ အချိန် ထား၍ လေ့လာအပ်ကြောင်းနှင့် သုံးပါးသော ပွဲ-ဟု ဟောကြားတော်မူ၏။

ထိုနောက် အာနာပါန သတိပ္ပါးနှင့် ပွဲစတုတ္ထနည်းမှ ကူးပြောင်း၍ အား ထုတ်အပ်သော လေးပါးသောပရို့ယာတို့တွင် ရုပ်ပရို့ယာကို မန်သို့ကာရ တရား သုံးပါးနှင့် ဓမ္မတာ—ပဝတ္ထိတို့ကို ပေဖန်၍ ဟောကြားတော်မူ၏။

ဤသို့ ဓမ္မတာ—ပဝတ္ထိတို့ကို ပေဖန်၍ ဟောကြားတော်မူပြီးနောက် လေး ပါးသော ပရို့ယာ သိမ်းဆည်းရာတို့၌ လိုရင်းပစာနံပိပဿနာအတွက် ကတော့၊ ရှင်းကိုရှာဖွေသိမ်းဆည်းခြင်း၊ နာမ်ကို ရှာဖွေသိမ်းဆည်းခြင်း၊ အကြောင်းကို ရှာဖွေ သိမ်းဆည်းခြင်း၊ အဓမ္မနှင့်ကာလကို ရှာဖွေသိမ်းဆည်းခြင်း ဟူသော လေးပါးသော သိမ်းဆည်းခြင်းတို့ကို သိမ်းဆည်းရမည်။

သိမ်းဆည်းနေစဉ် ဝိပဿနာညာဏ်အတွက် ပရို့ယာထက်၍ သမ္မသန ညာဏ်သက်ဝင်လာသည်။ ထို သက်ဝင်လာသော သမ္မသနညာဏ် ယူဆောင်၍ သုံးသပ် အားထုတ်ရာ အားထုတ်စဉ်ပင် အဖြစ်အပျက် ဟူသော ဥဒယဝယ ညာဏ် သက်ဝင်လာသည်။ ဥဒယဝယညာဏ် သက်ဝင်၍ ထက်သန် ထက်သန် လာသောအပါ ဘင်္ဂညာဏ် သက်ဝင်လာရပါ၏။

ဘင်္ဂညာဏ် သက်ဝင်လာသော ယောကိုပုဂ္ဂိုလ်သည် ဘင်္ဂညာဏ် သက်ဝင်၍ ရှင်သန်လာအောင်—နိယာတူဗျာဗျာ အာရုံဟာဒယဝ္မာ၍ ရပ်နာမ်တို့ကို ပစ္စပန် ကျကျ ကြည့်၍၍ အားထုတ်လိုက်သော အခါ တသဲ့သ တသိန့်သိမ့် တစိုင်းပိုင် တဖွားဖွား ဖြစ်ပျက် ဖောက်ပြန် နောက်သော ဓမ္မတာပဝတ္ထိရုပ်တို့ကို သိလာရပါသည်။

ဤသို့ သိရန်တို့ကား၊ နိယာတူဗျာဗျာ အာရုံ ဟာဒယဝ္မာ၍ ရပ်နာမ်တို့ကို

ကြည့်ရှု၍ ဤရပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်း ချပ်ပျက်သဖြင့် မမြဲ  
လေစွာ။

ထွက်သက်အခိုက်-အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဝင်သက်အခိုက်-အနိစ္စ၊ အနိစ္စ၊ အနိစ္စ ဟု အနိစ္စလက္ခဏာ ထင်မြင်  
အောင် အားထုတ်နေရမည်။

ဤသို့ နိဗ္ဗာန်ရောက်သည့် တိုင်အောင် အားထုတ်နေအပ်၏။ နိဗ္ဗာန်သို့  
ရောက်ပြီးသော်လည်း အသက်ထက်ဆုံး ပဓန လက်ကိုင် နှစ်းထိုင်အဖြစ် ထား  
၍ မပြတ်မလပ် အားထုတ်နေအပ်၏ ဟူလို့။

ဤဝိပဿနာ အစဉ် ဘင်္ဂအနိစ္စ ဝိပဿနာကို နောင်သောအခါ ပဓန  
လက်ကိုင် နှစ်းထိုင် ထားရမည် ဖြစ်ပါ၏။

သမွာသနညောက် ရင့်သန၍ ဥဒယဝယညောက် သက်ဝင်လာသောအခါ  
ဥဒယ ဝယညောက် ၅၀ ကိုလည်း တက်၍ အားထုတ်အပ်၏။

ဥဒယဝယညောက် ၅၀ ကို အားထုတ်လျက် သုံးသပ်ဆင်ခြင်စဉ် ဘင်္ဂ  
အနိစ္စလက္ခဏာ ထင်မြင်အောင် အားထုတ်နေရမည်။

ဝိတက်ကြီး ဝိတက်ယော်တို့ကိုလည်း ကြံစည်ကာ စိတ်ကို ဘင်္ဂအနိစ္စ  
လက္ခဏာ ထင်မြင်အောင် အားထုတ်နေရမည်။

လူရုံးယာ ပထာ သမွာညောက်တို့ကိုလည်း တို့ရောပရီညာဖြင့် ဘင်္ဂအနိစ္စ  
လက္ခဏာထင်မြင်အောင် အားထုတ်နေရမည်။

ဤသို့ ဤဝိပဿနာအခါ-ဤဘင်္ဂအနိစ္စ ဝိပဿနာထဲသို့ သွင်း၍ အနိစ္စ  
လက္ခဏာ ထင်မြင်အောင် အားထုတ်နေရမည် ဖြစ်ပါ၏ ဟူလို့။

အနိစ္စ-လေးမျိုး ငါးမျိုးရှိသည်။

ဒုက္ခ-လည်း လေးမျိုး ငါးမျိုးရှိသည်။

အနတ္ထ-လည်း ငါးမျိုးရှိသည်။

ဤ အနိစ္စ ဒုက္ခ၊ အနတ္ထတို့ကို အားထုတ်ပြီးသောအခါ၊ ဘင်္ဂအနိစ္စ  
ဝိပဿနာကို ပဓန လက်ကိုင် နှစ်းထိုင် ထား၍ အားထုတ်နေရမည်ဟူလို့။

ဥဒယဝယညောက် ၅၀ လည်း သက်ရောက်သွားပြီး။

ဤသို့ ဝိပဿနာအတွက် ခံယူခြင်းပေါ်ည်း။

### ဝိပဿနာသို့ ကူးနိုင်ပြီကို ပြခြင်း

အာနာပါန သမထ စတုထွနည်းမှ ဝိပဿနာသို့ ကူးနိုင်ပြီကို ပြုးအံ့။ ယောဂါပိုဂုဏ်လုပ်သည် ယူထားအပ်သော အချိန်ကာလ ကုန်သောအခါ၌ ပဲန အားဖြင့် ယူထားအပ်သော အာနာပါန သမထ စတုထွနယာကို သီသထား၍ အားထုတ်စေရာ ကာလကြာသဖြင့် မန်သီကာရ တရားသုံးပါးကို မလွတ်စေ ဘဲ “ပြမ်းစေမည် - ပြမ်းစေမည် - ပြမ်းစေမည်”ဟုသာ အတော်နှီးညံ့၍ အာရုံ ထဲ၌ ကိန်းဝပ်နေတော့၏။

ယောဂါပိုဂုဏ်၏ စိတ်ထားသည့် ဗြားဗြားဝင့်ဝင့် မဖြော်မတက် ဗဟို့သို့ မသက်မရောက်ဘဲ ဟဒယဝထွေလဲသူ ဝပ်၍ဝပ်၍နေခြင်း၊ ပြမ်းသက်၍ သိမ် ဓမ္မားနှုံးတည်လျက် ကြက်သီးထခြင်း၊ တအိအိနေခြင်း၊ ကိုယ်ကာယ ကြီးထွားခြင်း၊ တက်ကြခြင်း၊ တရိုင်ရိပ်တရွေ့ရွှေ့ဖြင့်တက်ခြင်း၊ ရွှေ့န် ရွှေ့မွှေ့ဗြား ထွက်သလိုထင်ခြင်း၊ ရေရှိုင်းထသလို ထင်မြင်ခြင်း၊ ရေပြင်မှ ရေ့ပြင်ထသလို ထင်မြင်ခြင်း၊ ကိုယ်ကာယကြီး၊ တက်ကြလျက် ကောင်းကင်၌ တရွေ့လွှဲ့လွှင့် တရွေ့ရွှေ့ တအိအိနှင့် လေဟုနိစီးနေသကဲ့သို့နေတတ်ခြင်း၊ ဟဒယဝထွေ၍ တည်ကြည် ပြမ်းသက်လျက် ကိုယ်စိတ်နှစ်ပါး ကြည်လင်သန်ရှင်း၍ ချမ်းသာနေခြင်း၊ ဟဒယတွင်း ဝင်နေသည့် အထဲ၌ ဝပ်နေရခြင်းများ ဖြစ်တတ်သည်။

ဤအခါ ယောဂါပိုဂုဏ်လုပ်သည် ကာယ၊ စိတ္တာ ကိုလေသာနိုင်ရဏတို့ ပြမ်းဝပ် ပို့ပြား၍ နှီးညံ့လုပ်သဖြင့် ဘာဝနာအဟန် ဝိက္မနသတိဂုဏ်ကြာ့ု့ ပရီယုံ့နာန ပြမ်းဝပ်လျ၍ ကိုလေသာ ကျွောရဲနေသဖြင့် သာယာဖူးသောအာရုံ၊ သာယာလတ္တာ၊ သော သုခတ္တာကိုပင် တွေး၍သော်လည်း မထင်နိုင်လောက်အောင် ပြမ်းဝပ်စွာ သက်ရောက်လျက် မဂ်အခြေ ဖိုလ်အခြေကိုတောင် ယောင်ချာချာ ဖြစ်တတ်လေ သည်၊ ဤကား မဟုတ်ပါတကားဟု နောက်ဆုတ်ခဲ့ရဖူးသည်ကား များခဲ့လေ သည်။

ယောဂါပိုဂုဏ်လို့သည် “နိုဝင်ရဏာမေ့ သမတိတိ သမထော”ဟူသည် နှင့် အညီ ကိုလေသာ နိုဝင်ရဏာတို့ ပြမ်းဝပ်ပို့ပြား၍ ပရီယုံ့နာန မကပ် မဝင် ကိုလေသာ စင်လျက် စိတ္တာပိသုဒ္ဓအမည်တွင်သော သမထအဟန်၊ သမစိ ဂဏ်၊ ဘာဝနာသတ္တာ၊ သုခုမာဟုတွားပေါ်နှီး ပိစေတဗ္ဗုံးရှို့ပြင့် လည်းကောင်း၊ စိတ္တာဖို့ လဟုကံ၊ ဟောတိဖြင့် လည်းကောင်း၊ အာကာသေ လယ်နာဏာရ ပတ္တံ့ဝိယ

ဟောတိဖြင့်လည်းကောင်း၊ အာနာပါနသုတိ သမခိုသစပဘာဝနာ ဟောတိ ဖြင့်လည်းကောင်း၊ ပဋိဘာဂနိမိတ္ထံး၊ (ပ) သတေသ သတရဏံ သဟသုဂုဏံ ပရိသုဒ္ဓံ ဟုတွာ ဥပဋိဌာတိဖြင့် လည်းကောင်း၊ ကိုလေသာသန္တသန္တာဝ ဥပစာရ သမခိုနာ စိတ္ထံသမဟိတာမေဝါတီ- ဖြင့်လည်းကောင်း၊ ဥပစာရဘာဝနာ နိုဗ္ဗာ နာမ ဟောတိ- ဖြင့်လည်းကောင်း၊ ကာမာဝစရုသမရိ- ဟု ဆိုအပ်သော ဥပစာရ ဘာဝနာဖြင့် လည်းကောင်း။

**ဤသို့ စသည်နှင့် ပြည့်စုံသော ယောက်သူများ** သူတော်ချွန်သည် အားသွန် လွှာလ ဝိရိယဖြင့် အားထုတ်အပ်သော အာနာပါန သမထ သမခို ရှင်တည်ရှိပုံ စုံလွှာပါသောကြောင့် ဥပစာဘုံသို့ ဆိုက်ရောက်ကာ သုံးဖြာသော မန်သီကာရကို လက်ကိုင် မလွတ်မချေတ်စေဘဲ သံသရာဝှင့် ဆင်းရမှလွတ်၍ မွန်မြတ်လှသော မက်ဖိလ်နိုဗာ သုံးတန်သော ချမ်းသာအတွက်ကို လွတ်လွတ်ကြီး မျက်မှာက်ပြု ဖို့ ဝိပဿနာသို့ ကူး၍ ရှိနိုင်တော့သည်။ ဤသို့ ဝိပဿနာသို့ကူးနိုင်ပြီကို သိအပ်၏။

**ဤသို့ ဝိပဿနာသို့ ကူးနိုင်ရန် ပြခဲ့သည်တို့ကား** ပြအပ်ခဲ့ပြီးသော သဗ္ဗာတ္ထ က ကမ္မာ့နှင့်မှတ်က်၍ ပါရိဟာရိယ အာနာပါန သမထ ကမ္မာ့နှင့်ကို အခြေခံ လျက် အားထုတ်ခဲ့ရာ ယခုအခဲ့၍ ကလျာဏာအားဖြင့် မရွှေ့ကလျာဏာ၊ သို့ကွာ အားဖြင့် သမခိုသီကွာ၊ ခန္ဓာအားဖြင့် သမခိုကွာနှင့် အဓိအားဖြင့် အဓိတ္ထ၊ သုံးအားဖြင့် စိတ္ထဝိသုံးဖို့ - ဤသို့ အမည်ရှိသည်ကို ပြအပ်သော ပါရိဟာရိယ အာနာပါန သမထ ဘာဝနာ စကားရပ်တို့ အပြီးသတ်ပေ တည်း။

**ဤသို့ အာနာပါနသမထ ဘာဝနာလမ်း စခန်းရပ်၌အပြီးသတ်လျက် ဝိပဿနာဘက်သို့ ကူး၍ ရှုရန် ပြအပ်ခဲ့သော မန်သီကာရ အာရုံကိုယူ၍ ကူးအပ် တော့၏။ ကူးပါလေ-ယောက်သူများ** သူတော်ချွန်အပေါင်းတို့။

**ဤကား ဝိပဿနာသို့ ကူးနိုင်ပြီကိုပြသော စကားရပ်ပေတည်း။**

**ဝိပဿနာဟူသည်...**

ဝိပဿနာဟူသည်- ရှုအပ်သော အာရုံကို ယူ၍ ရှုတတ်သောသတိဖြင့် ထင်စေ၍ ရုပ်ဖြင့်ရပ်၊ နာမ်ဖြင့်နာမ်၊ အကြောင့်ဖြင့် အကြောင်း၊ ဖြစ်လဲဖြင့် ဖြစ်ဆဲ၊ ဖြစ်ကာမျှဖြင့် ဖြစ်ကာမျှ၊ ပျက်ဆဲဖြင့် ပျက်ဆဲ၊ အနိစ္စဖြင့် အနိစ္စ၊ ဒုက္ခဖြင့် ဒုက္ခ... စသည်ကို အထူးသဖြင့် ရှုခြင်းသည် ဝိပဿနာမည်၏။

## ကန္ဒိဏ္ဍာသိမ်တော်တော့ရ ဆရာတော်ဘုရားတွေး

၁၇

ဤသို့ ဝိပဿနာကို သိ၍ ဝိပဿနာ၏အစ ရှေးဦးစွာထိုင်းခြား၍ သိမ်းဆည်းအပ်သော ပရိုဂ္ဂဟ၊ တရားလေးပါးရှိသည်။

ပရိုဂ္ဂဟတရား လေးပါးကား... ရူပ ပရိုဂ္ဂဟ၊ နာမပရိုဂ္ဂဟ၊ ပစ္စယ ပရိုဂ္ဂဟ၊ အခွဲနဲ့ ပရိုဂ္ဂဟ... ဟူ၍ ပရိုဂ္ဂဟတရား လေးပါးရှိသည်။

ရူပပရိုဂ္ဂဟသည်—ရုပ်ကို ယုံကြည်စွာ ပိုင်းခြား၍ သိမ်းဆည်းခြင်း။

နာမပရိုဂ္ဂဟသည်—နာမကို ယုံကြည်စွာ ပိုင်းခြား၍ သိမ်းဆည်းခြင်း။

ပစ္စယပရိုဂ္ဂဟသည်—အကြောင်းကို ယုံကြည်စွာ ပိုင်းခြား၍ သိမ်းဆည်းခြင်း။

အခွဲပရိုဂ္ဂဟသည်—အဓန်ကို ယုံကြည်စွာ ပိုင်းခြား၍ သိမ်းဆည်းခြင်း။

ဤသို့ သိမ်းဆည်းခြင်း ပရိုဂ္ဂဟတရား လေးပါးတို့တွင်ရူပပရိုဂ္ဂဟကို ရှေးဦးစွာ အားထုတ်၍ သိမ်းဆည်းအပ်၏။

ရူပပရိုဂ္ဂဟဟူသည် ရုပ်ကိုရုပ်ဟု ယုံကြည်စွာ ပိုင်းခြား၍ သိမ်းဆည်းရပါသည်။ ဤသို့ ပိုင်းခြား၍ သိမ်းဆည်းနိုင်အောင် ထွက်သက် ဝင်သက်တို့၏ နှစ်ရာ မနောဘတ်၊ မနောဝိဉာဏ်တို့ရှာ ဟဒယဝတ္ထု အာရုံကို နှလုံးသွင်း၍ ကြည့်ရှုရာ၏။

ဤသို့ ဟဒယဝတ္ထုအာရုံကို နှလုံးသွင်း၍ ကြည့်ရှုသောအခါ တရိုပ်ရိုပ် တဖားဖွား ဖြစ်ပျက် ဖောက်ပြန်နေသော ဓမ္မတာရုပ်၊ ပဝတ္ထိရုပ်တို့ကို ထင်မြင် ရပါသည်၊ ထင်မြင်အောင် နှလုံးသွင်း၍ ကြည့်ရှု၍ အားထုတ်ရာ၏ ဟု ဝိပဿနာကို ဖြောပြခြင်း။

### ရူပ ပရိုဂ္ဂဟ အားထုတ်ရှုပြခြင်း

ရူပပရိုဂ္ဂဟကို အားထုတ်လိုပေး ပုဂ္ဂိုလ်သည် အားထုတ်သောအခါ၌ မတုန်မလှပ် မယိုင်းမယိုင် ကောင်းစွာထိုင်လျက် အာနာဝါန သတိပွဲသုန် တရားအားထုတ်စဉ်က ထွက်သက်ဝင်သက် ပဋိဘာဂနီမိတ်၊ အာလောက အလင်း ရောင်ကြောင့် ပစ္စက္ခာည်းဝို့ တွေ့ခြင်ရသော မြာမှန် မြာဇားကလေးတွေတို့ကဲ သို့ အရှုန်မစ တသဲသဲ တသဲမြို့သိမ့် တရိုပ်ရိုပ် တဖားဖွား အမြေမပြတ် ဖြစ်ပျက် ဖောက်ပြန်နေသော ဓမ္မတာရုပ်။ ထွက်သက် ဝင်သက်နှင့်တကွ ဖြစ်သော ပထဝီအာပါ၊ တောော့၊ ဝါယော၊ ဝင္္ဆာ၊ ဂန္ဗာ၊ ရသာ၊ သာော၊ ဒို့တ၊ ဟဒယ ဝတ္ထုဟူသော ကလာပပဝတ္ထိရုပ်။

ဤရှင်တို့သည် ကဏ္ဍားအသချို့ မရေတွက်နိုင်အောင် ဘယ်ရွှေ ဘယ်မျှ  
ပင် များပါသော်လည်း၊ ဖြစ်ပျက် ဖောက်ပြန်တတ်သော ရုပ်နဲက္ခဏာ တစ်ခု  
သာရှိ၏ ဟု အာရမ္မာ ဝိဇာနအားဖြင့် တစ်ပေါင်းတစ်ပြု၍ နှလုံးသွင်းလျက်  
နိယတရွှေ့အာရုံး ဟဒယ ဝွှေ့ရှင်ကို စူးစိုက်ကြည့်ရှု၍-

ထွက်သက်အခိုက် ရုပ်-ရုပ်-ရုပ်-

ဝင်သက်အခိုက် ရုပ်-ရုပ်-ရုပ်-

ဟု အာရုံနှင့် အာရမ္မာကို သတိမလွတ်အောင် ဗဟိုအာရုံတို့ကို  
ဥပေါ်ပြု၍ ရုပ်ကိုသာ ပဓာနထားလျက် နေ့ရက်များစွာ အားထုတ်နေရပါ  
သည်။

### နာမပရိုဟာ အားထုတ်ရှုနှင့်ပြခြင်း

ရူပ ပရိုဟာကို အားထုတ်၍ ရုပ်ကို ပိုင်းစွားလျက် သိမ်းဆည်းခဲ့သော  
ပုဂ္ဂိုလ်သည် နာမပရိုဟာကို အားထုတ်ရာ၏။

နာမပရိုဟာကို အားထုတ်လိုသော ပုဂ္ဂိုလ်သည် အားထုတ်သောအခါ်၍  
မတုန်မလှုပ် မယိမ်းမယိုင် ကောင်းစွာထိုင်လျက် မြှော်နှုန်းအလား ရော်ကြအသွင်  
ဘင်တွင်း၌ တရွှေ့နှင့် တဖြောက်ပြောက် နေကြသော ပိုးလောက်ကလေးတွေ  
ကဲ့သို့ တရိုပ်ရိုပ် တဖွားဖွား အမြှေမပြတ် ဖြစ်ပျက် ဖောက်ပြန်တတ်သော ရုပ်၊  
ထိုရှင်တို့ကိုသိသော နာမစိတ်၊ ထိုနာမစိတ်တို့ကို သိအောင် နှလုံးသွင်းပြီး-

ထိုနာမစိတ်တို့သည် ကဏ္ဍားအသချို့ မရေတွက်နိုင်အောင် ဘယ်ရွှေ  
ဘယ်မျှပင် များလှသော်လည်း ညွှတ်တတ်သော နမန လက္ခဏာတစ်ခုသာရှိ၏  
၏-ဟု အာရမ္မာ ဝိဇာနအား တစ်ပေါင်းတည်းပြု၍ ထို နာမစိတ်ကို နှစ်း  
သွင်းလျက် နိယတရွှေ့အာရုံး ဟဒယဝွှေ့ရှင်ကို သိသော နာမစိတ်ကို ကြည့်  
ရှု၍-

ထွက်သက်အခိုက် သိသည်၊ သိသည်၊ သိသည်။

ဝင်သက်အခိုက် သိသည်၊ သိသည်၊ သိသည်။

ဟု နာမစိတ်ကို သိမြင်၍ ပိုင်းစွားလျက် သိမ်းဆည်းနိုင်အောင် နေ့ရက်  
များစွာ အားထုတ်ရပါသည်။

ဤနာမပရိုဟာကို ရှေးအခါက အားထုတ်ခဲ့ဖူးသော်လည်း ယခုအခါ  
လျှော့လျှော့ဆေ မဟုတ်ဘဲ ငြိမ်ငြိမ်လျောင်းလျောင်း ဖျောင်းဖျောင်းဖျောင်း အားထုတ်ရာ

ရက်ပေါင်း ၅၀ ကျော်ကြာသည်။

ဤသို့ရက်ပေါင်း ၅၀ ကျော်ကြာအောင် အာရမ္မက ဝိဇာန်အားဖြင့်  
တစ်ပေါင်းတည်းပြထားသော နာမ်တိုကိုလည်းကောင်း၊ အစိတ်စိတ်အားဖြင့်  
ဓာတ်နာမ်ကိုလည်းကောင်း၊ သညာနာမ်ကို လည်းကောင်း၊ သခါရနာမ်ကို  
လည်းကောင်း၊ ဝိညာက်နာမ်ကို လည်းကောင်း၊ အပေါင်းကို လည်းကောင်း၊  
တစ်ဆယ်က ကို လည်းကောင်း အားထုတ်ရပါသည်။

ဤသို့ နာမပရိုဟာကို အားထုတ်ရမှု ရုပ်ရို့ဟာကဲသို့ ပစ္စာ့ကြာက်ဝျှ  
တရိုပိရိုပ် တဖားဖွားသော ဥပမာ အာကာရတိုကို တွေ့မြင်ရသည်မဟုတ်ပါ။  
နာမ်အာရုံချင်းဟပ်သော ဖသကို တွေ့ရုံမျှသာရှိသည်။ (ဖသပဋိကန့် သိ)

အတော်ကလေး စွဲစွဲစပ်စပ်ဖြင့် သတိချင်၍ အသိမလပ်အောင် အား  
ထုတ်ရပါသည်။

ဤသို့ နာမပရိုဟာကို အားထုတ်ရမှု နာမ်ကို နာမပါတကားဟု ယုံ  
ကြည့္စာ ပိုင်ခြားလျက် သိမ်းဆည်းနိုင်အောင် နေ့ရက်ပေါင်းများစွာ ကုန်းလိုက်  
သလို နှစ်နှစ်ခြိုက်မြိုက် ပျော်ပျော်ဆွဲရွင် အနမာသိစိတ်ထားဖြင့် ဤ နာမပရိုဟာ  
ကို အားထုတ်ရပါသတည်။

### ရပ်နှင့်နာမ်သူ့သူယန့် ဒီဇိုင်ပြခြင်း

ယခု ကမ္မဋ္ဌာန်းဘာဝနာတရားကို ဗျားများအားထုတ်နေသောသူသည်  
တစ်ခုသော ကမ္မဋ္ဌာန်း ဘာဝနာ အာရုံကိုယူ၍ ဘာဝနာအာရုံ ြမ်းဝပ် တည်  
ကြည့်အောင် အားထုတ်ခဲ့သောသူ ဖြစ်သည်။

တစ်ခုသော ကမ္မဋ္ဌာန်း ဘာဝနာအာရုံ ြမ်းဝပ်တည်ကြည်သောအခါ  
ဝိပသုနာတို့၏ ရှေ့ခြီးစွာ ဝိပသုနာ ရှုစရာရအောင် ရပ်နှင့်နာမ်ကို ရှာဖွေ ပိုင်းခြား  
၍ သိမ်းဆည်းခဲ့ရပါသည်။

(ပြန်၍ ဖြပ်ပြီး၊ ဘာကို ရှာဖွေပိုင်းခြား၍ သိမ်းဆည်းခဲ့ရပါသနည်း။  
ရပ်နှင့်နာမ်ကို ရှာဖွေပိုင်းခြား၍ သိမ်းဆည်းခဲ့ရပါသည်။ ဤသို့ ဖြပ်ပြီး)  
ရပ်နှင့် နာမ်ကို အဘယ်မှာ ရှာဖွေပိုင်းခြား၍ သိမ်းဆည်းခဲ့ရပါသနည်း။

ခန္ဓာကိုယ်အမျှတွေ်အတွင်းမှာ ကြည့်ရှုလျက်ရှာဖွေပိုင်းခြား၍ သိမ်းဆည်း  
ရပါသည်။

ခန္ဓာကိုယ်အမျှတွေ် အတွင်းမှာရပ်ကို ကြည့်ရှုလျက် ရှာဖွေပိုင်းခြား၍ သိမ်း

ဆည်းသောရှင်ကို တွေ့မြင်ပါသနည်း။  
 မိမိ၏ ဥက္ကအားလျော့စွာ ရုပ်ကို တွေ့မြင်ပါသည်။  
 ရုပ်ကိုတွေ့မြင်သော ဘယ်ပုံဘယ်နည်း ဘယ်အခြင်းအရာ အာကာရတိုင် တွေ့မြင်ပါသနည်း။  
 နူးနိုက်၍ ကြည့်ရှုအပ်သော နိယတ္ထာအာရုံး ဟဒယဝတ္ထာမှ တရိပ်ရိပ်တဗ္ဗားဖွား ဖြစ်ပျက် ဖောက်ပြန်နေကြသော ရုပ်တို့ကို တွေ့မြင်ရပါသည်။  
 တရိပ်ရိပ်တဗ္ဗားဖွား ဖြစ်ပျက်ဖောက်ပြန်နေကြသောရုပ်တို့ကို တွေ့မြင်ရှု၌ မျက်စိပသာဒဖြင့် တွေ့မြင်ရပါသလား၊ သို့မဟုတ် မနောစိညာက်ဖြင့် တွေ့မြင်ရပါသလား။  
 တရိပ်ရိပ်တဗ္ဗားဖွား ဖြစ်ပျက် ဖောက်ပြန်နေကြသော ရုပ်တို့ကို တွေ့မြင်ရှု၌ မနောစိညာက်ဖြင့် တွေ့မြင်ရပါသည်။  
 ရူပပရိုဂ္ဂဟကို အားထုတ်သောသူသည် ရုပ်ကိုသိ၍ သွားပေပြီ။  
 နာမပရိုဂ္ဂဟကို အားထုတ်သောသူသည် နာမကိုသိ၍ သွားပေပြီ။  
 ယခု ရူပပရိုဂ္ဂဟ၊ နာမပရိုဂ္ဂဟနှစ်ပါးကို အားထုတ်သောသူသည် ရုပ်နာမနှစ်ပါးကို ပိုင်းခြားလျက် သိ၍သွားပေပြီ။  
 ယောကိုပုဂ္ဂလ်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမနှစ်ပါးသာ ရှိ၏ ပုံးပိုင်းခြားလ်သွားပြီး။  
 သဘောကျ၍ သက်ဝင်အောင် သုံးသပ်ဆင်ခြင်ရပါသည်။  
 ဤသို့ ထင်ရှားရှိသော ရုပ်နာမနှစ်ပါးကို သိအပ်၏။

သဏ္ဌာယအမြှက်မျှ ပြေားအံ့။

စကားမစင်ဆိုသလို ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမနှင့် နှစ်ပါးနှင့် စပ်၍ သဏ္ဌာယကို အနည်းငယ်အမြှက်မျှ ပြေားအံ့။

ကမ္မဇာန်း ဘာဝနာတရားကို အားထုတ်သော သူသည် ရူပပရိုဂ္ဂဟ၌ အာရုံးပြုအပ်သော နိယတ္ထာအတွင်း တရိပ်ရိပ်တဗ္ဗားဖွား ဖြစ်ပျက် ဖောက်ပြန်နေသောရုပ်။

နိယတ္ထာအတွင်း တရိပ်ရိပ်တဗ္ဗားဖွား ဖြစ်ပျက် ဖောက်ပြန်နေသော ရုပ်ကို သိသောနာမ။

## ကန္ဒိရွှေသိမ်တော်တော့ရ ဆရာတော်ဘုရားကြီး

၆၁

ထိပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမဲ နှစ်ပါး အပေါင်းကို သတ္တာ  
ယ။

သတ္တာယကို ရှုပ်ထွေးနေသူများ သတ္တာယရှင်းသွားပြီ။ သတ္တာယကို  
မရှင်းသေးလျှင် ရင်းအောင်နှလုံးသွင်းပါလေ။ ဤသို့လည်း လွန်သော စောနာ  
ဖြင့် မှာထားခြင်း ဖြစ်ပါသည်။

ဒါဖြင့် ကမ္မဋ္ဌာန်း ဘာဝနာတရားကို အားထုတ်သောသူသည် ရပ်နာမဲ  
နှစ်ပါး ပေါင်းထားသည်ကို သတ္တာယ ဟုတ်ပါခဲ့လား။ ရပ်နာမဲနှစ်ပါး ပေါင်း  
ထားသည်ကို သတ္တာယ ဟုတ်ပါသည်။

ဒီလိုဆိုလျှင် ကမ္မဋ္ဌာန်း ဘာဝနာတရားကို အားထုတ်သော သူသည်  
ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမဲ နှစ်ပါး ပေါင်းထားသော သတ္တာယကို  
ရပ်နာမဲနှစ်ပါး ပေါင်း၍ထားသော သတ္တာယပါတကားဟု သိ၍ ရင်းသွားပြီ။  
အထင်ကောင်းသွားပြီ။ အမြင်ကောင်းသွားပြီ။

ရပ်နာမဲနှစ်ပါး ပေါင်း၍ထား မှတ်သားသတ္တာယ။

သတ္တာယကိုပင် ရပ်နာမဲထင် အမြင်ကောင်းလှပါ။

ကောင်းလှသည်ကို ထပ်၍ဆို အမြင်ပိုလှ မြတ်ဓမ္မား။

ကောင်းလှသော စာပေတို့ကို ထပ်၍ထပ်၍ ချတ်ဆိုထားလျှင် ဥက္ကာ။  
အမြင် ကောင်းလာပါသည်။

-----  
မေးရှုံးမည်။ သတ္တာယဆိုတာ ကောင်းသလား၊ မကောင်းဘူးလား၊  
ကောင်းလှပါသည်။

သတ္တာယသည် ဘာပြု၍ ကောင်းပါသလဲ။ ရပ်နာမဲ နှစ်ပါး ပေါင်းထား  
သည်ကို သိမြင်၍ သတ္တာယသည် ကောင်းပါ၏။

သတ္တာယဆိုတာ မာဂဓဘာသာ၊ မာဂဇ တိုင်းသူတိုင်းသားတို့ ပြောဆို  
ကြသော စကား။

ရပ်နာမဲနှစ်ပါး ပေါင်းထားသည်ဆိုတာက မြန်မာပြည်သူပြည်သားတို့  
ပြောဆိုကြသော စကား။

ဤသို့လည်း ဘာသာစကား နှစ်မျိုးနှစ်စား သိထားအပ်၏။

ဤသို့ ဘာသာစကား နှစ်မျိုးနှစ်စားကို သိ၍ ပရမတ္တအားဖြင့် ထင်ရှား

ရှိသော ရပ်နာမ်နစ်ပါး ပေါင်းထားသည်ကို သဏ္ဌာယ ခေါ်သည်ဟု သိလိုကြသော သူတို့သိသွားကြပြီ။  
 သဏ္ဌာယကို သ တစ်ပုဒ်၊ ကာယတစ်ပုဒ်ခဲ့၍  
 သဏ္ဌာ-ကာယော-သဏ္ဌာယောဟုပြု။  
 သဏ္ဌာ သံဝါရွှေမာနော၊ ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ် နစ်ပါး အပေါင်းသည်။ သဏ္ဌာယော၊ သဏ္ဌာယမည်၏။ (၅) ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ် နစ်ပါးအပေါင်း။  
 ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ် နစ်ပါး ပေါင်း၍ထားသည်ကို သဏ္ဌာယဟုမှတ်ပါ။ သဏ္ဌာယကို သမြင်သွားပြီ။

### ဒီဇို အမြက်မျှ ပြေားအံ့။

ဒီဇိုကို အနည်းငယ် အမြက်မျှ ပြေားအံ့။ ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ်ကို ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ်ဟု မထင်မြင်နိုင်ခြင်းသည် မိစ္စာဒို့မည်၏။

သဘောအတိုင်း သိစေအံ့၊ ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ်ကို ပရမတ္တအားဖြင့် ထင်ရှားရှိသော ရပ်နာမ်ဟု အမှန် မထင်မြင်နိုင်ဘ...

ငါပဲ သူပဲ၊ လူပဲ နတ်ပဲ၊ ယောကျားပဲ မိန်းမပဲ၊ ပုဂ္ဂိုလ်ပဲ သလ္ာပါပဲ စသည်ဖြင့် ထင်မြင်၍ ယူငင်ခြင်းသည် မစင်ကြယ်ဘ အမှားကို ယူငင်သော ကြောင့် မိစ္စာဒို့မည်၏။

### မြမြစွဲ မှတ်သားရှိ

ရပ်နာမ်ကိုပင် ငါဟုထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် သူဟုထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် လူဟုထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် နတ်ဟုထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် ယောကျားထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် မိန်းမထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် ပုဂ္ဂိုလ်ထင် အမြင်ညှက်မိစ္စာ။  
 ရပ်နာမ်ကိုပင် သလ္ာထင် အမြင်ညှက်မိစ္စာ။

ကန္ဒိရွှေသီမ်တော်တောရ ဆရာတော်ဘုရားကြီး

၆၃

ဤသို့ အထင်အမြင်မှား၍ မိစ္ဆာဒိန္ဒံ ဖြစ်သွားပုံကို သိအပ်၏။

### သဏ္ဌာယနှင့် မှတ်သားရန်

သဏ္ဌာယကိုပင် ငါဟုထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် သူဟုထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် လူဟုထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် နတ်ဟုထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် ယောကျားထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် မိန်းမထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် ပုဂ္ဂိုလ်ထင် အမြင်ညောက်မိစ္ဆာ။

သဏ္ဌာယကိုပင် သတ္တထင် အမြင်ညောက်မိစ္ဆာ။

ဤသို့ အထင်အမြင်မှား၍ မိစ္ဆာဒိန္ဒံဖြစ်သွားပုံကို သိအပ်၏။

သဏ္ဌာယဆိုသည်ကား၊ ရုပ်နာမဲ့ နှစ်ပါး ပေါင်းထားခြင်း၊ ရုပ်နာမဲ့ နှစ်ပါး ပေါင်းထားခြင်းသည်ကား သဏ္ဌာယ်။

သိလိုသူများ သဏ္ဌာယကိုလည်း သိခဲ့ပြီ။ ဒီဇိုက်လည်း သိခဲ့ပြီ။ သဏ္ဌာယတဗြား၊ ဒီဇိုတဗြား ဆိုတာကိုလည်း သိခဲ့ပြီ။

ဒါကြောင့် ပရမတ္တအားဖြင့် စင်ကြယ်သော ရုပ်နာမဲ့နှစ်ပါး ပေါင်း၍ ထားသော သဏ္ဌာယတဲ့သို့ မစင်ကြယ်သော ငါ-သူ-လူ-နတ်၊ ယောကျား-မိန်းမ၊ ပုဂ္ဂိုလ်-သတ္တ စသော အညစ်အကြေးတည်းဟူသော ဒီဇိုဝင်ရောက်၍ ကပ်နေလျှင် သဏ္ဌာယဒိဋ္ဌာ ဖြစ်တော့သည်။ ဤသို့ သဏ္ဌာယနှင့် ဒီဇိုက် သိအပ်၏။

ဤသို့ ရုပ်နှင့်နာမဲ့ သဏ္ဌာယနှင့် ဒီဇိုတို့ကို အမြှက်မျှ ပြခြင်းတို့ပေတည်း။

### ပစ္စယပရိဂုဟ အားထုတ်ရန်ပြခြင်း

စကားချင်း အလှမ်းဝေးကွာသွားသည်။ ပရိဂုဟတရား လေးပါးတို့ တွင် နာမပရိဂုဟကို အားထုတ်နေရာ ရုပ်နာမဲ့နှစ်ပါးနှင့်စပ်၍ သဏ္ဌာယနှင့် ဒီဇို ပေါ်လွင်စေရန် စကားတို့ကို ထည့်သွင်းနေသဖြင့် စကားချင်း အလှမ်းဝေးကွာသွားသည်။

ရုပ်နှင့်နာမဲ့ သဏ္ဌာယနှင့် ဒီဇိုက် မထည့်သွင်းမိက နာမပရိဂုဟကို အား

ထုတ်နေပါသည်။

နာမပရီဂျာကို အားထုတ်နေရာမှ ပိုင်းခြား၍ သိမ်းဆည်းမိသောအခါ  
ပစ္စယပရီဂျာကို ဆက်၍ အားထုတ်ရပါမည်။

ပစ္စယပရီဂျာကို အားထုတ်သောအခါ အဝိဇ္ဇာ၊ တဏ္ဍာ၊ ဥပါဒါန်၊ ကံ၊  
အာဟာရတည်းဟူသော အကြောင်းကြောင့် ရပ်နာမ်နှစ်ပါး ဖြစ်သည်—ဟု နှလုံး  
သွင်းလျက် နိယတ္ထားအာရုံး ဟဒယဝ္ထား ရပ်နာမ်တို့ကို ရူးစိုက်ကြည့်ရှု၍  
ဤရပ်နာမ်တို့သည်—

ထွက်သက်အခိုက် - အကြောင်းပြပြင်သည်။

အကြောင်းပြပြင်သည်။

အကြောင်းပြပြင်သည်။

ဝင်သက်အခိုက် - အကြောင်းပြပြင်သည်။

အကြောင်းပြပြင်သည်။

အကြောင်းပြပြင်သည်။

ဟု အကြောင်းမြင်အောင် အားထုတ်နေရပါသည်။

နိယတ္ထားအာရုံး ဟဒယဝ္ထားရပ်နာမ်တို့ကို ရူးစိုက်ကြည့်ရှု၍ ဤရပ်

နာမ်တို့သည်—

ထွက်သက်အခိုက် - အကြောင်းပြပြင်၍ဖြစ်သည်။

အကြောင်းပြပြင်၍ဖြစ်သည်။

အကြောင်းပြပြင်၍ဖြစ်သည်။

ဝင်သက်အခိုက် - အကြောင်းပြပြင်၍ဖြစ်သည်။

အကြောင်းပြပြင်၍ဖြစ်သည်။

အကြောင်းပြပြင်၍ဖြစ်သည်။

ဟု အကြောင်းပြပြင်၍ ဖြစ်သည်ကို မြင်အောင် အားထုတ်နေရပါသည်။

နိယတ္ထားအာရုံး ဟဒယဝ္ထား ရပ်နာမ်တို့ကို ရူးစိုက်ကြည့်ရှု၍ ဤရပ်

နာမ်တို့သည်—

ထွက်သက်အခိုက် - အကြောင်းကြောင့်ဖြစ်သည်။

အကြောင်းကြောင့်ဖြစ်သည်။

အကြောင်းကြောင့်ဖြစ်သည်။

ကန္ဒိဏ္ဍာသိမ်တော်တော် ဆရာတော်ဘုရားကြီး

၆၅

ဝင်သက်အခိုက် - အကြောင်းကြောင့်ဖြစ်သည်။  
အကြောင်းကြောင့်ဖြစ်သည်။  
အကြောင်းကြောင့်ဖြစ်သည်။

ဟု အကြောင်းကြောင့်ဖြစ်သည်ကို ထင်မြင်အောင် အားထုတ်နေရပါသည်။  
ဤပစ္စယပ်ရိုဂ္ဂဟွှေ အကြောင်းကိုလည်း ကြည့်ရမည်။ အကျိုးကိုလည်း  
ထင်မြင်ရမည်။ ကြည့်ရ၍ ထင်မြင်အောင် အားထုတ်အပ်သော ပစ္စယ ပရိုဂ္ဂဟ  
ပေတည်း။

### အခွဲနပရိုဂ္ဂဟ အားထုတ်ရန်ပြခြင်း

အခွဲနပရိုဂ္ဂဟကို အားထုတ်လိုသော ပုဂ္ဂိုလ်သည် ရှေ့ကလို မတူနှစ်မလှပ်  
မယိုင်းမယိုင် ကောင်းစွာထိုင်ပြီး ရှေ့ကထင်မြင်ခဲ့သော တသံသ တသိမ့်သိမ့်  
တရိုင်ရိုပ် တဖွားဖွား၊ ဖြစ်ပျက် ဖောက်ပြန်နေသော ရုပ်နာမ်တို့ကို ကြည့်ရှု၍  
ဤ ရုပ်နာမ်တို့သည် ရှေးအတိတ်ကလည်း ဖြစ်ခဲ့ပြီ။ နောင်အနာဂတ် ကာလွှာ  
လည်း ဖြစ်လတ္တံ့။ ယခု ပစ္စပွဲနကာလ ဤခေတ္တာနှင့်လည်း ဖြစ်ဆဲ ဟု နှလုံးသွင်း  
သုံးသပ်ကာ အတိတ် အနာဂတ်ကို ယခုဖြစ်ဆဲဖြစ်သော ပစ္စပွဲနှင့်ပါင်းလျက်  
နိုယတ္ထားအာရုံး ဟာသော ဝေါ်ရှုပ်နာမ်တို့ကို ကြည့်ရှု၍ ဤ ရုပ်နာမ်တို့သည်-

ထွက်သက်အခိုက် - ဖြစ်ဆဲ၊ ဖြစ်ဆဲ၊ ဖြစ်ဆဲ။

ဝင်သက်အခိုက် - ဖြစ်ဆဲ၊ ဖြစ်ဆဲ၊ ဖြစ်ဆဲ။

ဟု ပစ္စပွဲနကျကျ ဖြစ်ဆဲဖြစ်နေသည်ကို ထင်မြင်အောင် နေ့ရက်များ  
စွာ အားထုတ်နေရပါသည်။

ဖြစ်ဆဲကိုအားထုတ်ရ၍ နေ့ရက်ကြောသောအခါ ဖြစ်ဆဲ ဖြစ်နေသည်ကို  
ထင်မြင်၍ ဤ ရုပ်နာမ်တို့သည် ဖြစ်ကာမျှပါတကားဟု အထင်အမြင် တိုးတက်  
ထက်သနှု၍ လာပါသည်။ အထင်အမြင် ထက်သန်လာသောအခါ ထက်သန်  
လာသော အထင်အမြင်ဘဏ်ကိုယူ၍ ဖြစ်ကာမျှကို သုံးသပ်လျက် အားထုတ်ပါ  
သည်။ ဤသို့ ဖြစ်ဆဲဖြစ်သော အခွဲနပရိုဂ္ဂဟကို သိအပ်၏။

### ဖြစ်ဆဲမှ ဖြစ်ကာမျှအားထုတ်ရန်

ဤ ရုပ်နာမ်တို့သည် ဖြစ်ဆဲမှ ဖြစ်ကာမျှပါတကားဟု အထင်အမြင်  
တိုးတက်၍ ထက်သန်လာသော ယောက်ပုဂ္ဂလိုလိုသည် ထက်သန်လာသော

ဥက္ကာကိုယျာ၍ ဖြစ်ကာမျှကို နှလုံးသွင်း သုံးသပ်လျက် အားထုတ်ရပါသည်။

ဖြစ်ကာမျှကို နှလုံးသွင်းသုံးသပ်၍ အားထုတ်ရန်ကား ရေးကလို ကောင်း စွာထိုင်ပြီး တသဲသဲ တသီးစိန့် တရိပ်ရိပ် တဖွားဖွား ဖြစ်ဆဲဖြစ်၍ နေကြကုန် သော ရုပ်နာမ်တို့သည် ဖြစ်ကာမျှသာဖြစ်၍ နေကြပေကုန်၏ဟု နှလုံးသွင်း သုံးသပ်လျက် နိယတ္ထာတ္ထအာရုံး ဟဒယဝ္မာရုပ်နာမ်တို့ကို ကြည့်ရှု၍ ဤ ရပ်နာမ်တို့သည်-

ထွက်သက်အခိုက် - ဖြစ်ကာမျှ၊ ဖြစ်ကာမျှ၊ ဖြစ်ကာမျှ။

ဝင်သက်အခိုက် - ဖြစ်ကာမျှ၊ ဖြစ်ကာမျှ၊ ဖြစ်ကာမျှ။

ဟု ဖြစ်ကာမျှကို ထင်မြင်အောင် ဆင်ခြင်သုံးသပ်၍ အားထုတ်နေရပါသည်။

ဤလုံး ဤရပ်နာမ်တို့သည် ဖြစ်ကာမျှသာဖြစ်၍ ဖြစ်နေသည်ကို ဆင်ခြင်သုံးသပ်၍ အားထုတ်နေသော နေ့ရက်ကြာလာသောအခါ ဖြစ်ဆဲ ဖြစ်ကာမျှဖြစ် သော ရုပ်နာမ်တို့သည် ရေးအတိတ်ကာလ ခဏကလည်း ဖြစ်ခဲ့လေပြီ။ နေက်အနာဂတ်ကာလ ခဏ္ဍာလည်း ဖြစ်လတ္ထံး။ ယခုပစ္စပွဲနှင့်ကာလ နိယတ္ထာတ္ထ ဤခဏ္ဍာလည်း ဖြစ်ဆဲ ဖြစ်ကာမျှပါတကားဟု သုံးသပ်ဆင်ခြင်သော သမ္မသန ဥက္ကာ ဝင်လာပါသည်။

ဤသို့ပင် ဤရပ်နာမ်တို့သည် ဖြစ်ကာမျှ၊ ဖြစ်ကာမျှဟု အဖြစ်ကို ထင်မြင်အောင် သမ္မသနည်း သုံးသပ်၍ အားထုတ်နေရာ ငါ၊ သူ၊ လူ၊ နတ်၊ ယောက်ဗျား၊ မိန်းမ၊ ပုဂ္ဂိုလ်သတ္တိ၊ မဖက်၊ သက်သက်သော ရှင်နာမ်တို့သည် သာလျှင် ဖြစ်ကာမျှ ဖြစ်၍ဖြစ်၍ နေကြပေ၏တကားဟု သက်ဝင်၍ ဒီဇို့ပြုတ်သလောက် သမ္မသနည်း တိုးတက်လာပါသည်။

ဤကား အဒ္ဓါနပရိုဂ္ဂဟထု၌ အားထုတ်ပုံ အားထုတ်နည်းကို အားထုတ်၍ သမ္မသနည်း ဖြစ်ပေါ်လာသော အဒ္ဓါနပရိုဂ္ဂဟပေတည်း။

အဒ္ဓါနပရိုဂ္ဂဟကို အားထုတ်ရာ၌ ဖြစ်ဆဲမှ ဖြစ်ကာမျှဖြစ်လာရခြင်း

အားထုတ်ခဲ့သော ရူပပရိုဂ္ဂဟ၊ နာမပရိုဂ္ဂဟ၊ ပစ္စယပရိုဂ္ဂဟ၊ အဒ္ဓါနပရိုဂ္ဂဟလေးပါးတို့တွင် ရူပပရိုဂ္ဂဟကို အားထုတ်ရာ၌ ရပ်ကို ယံကြည့်စာ ပိုင်းခြား၍ သိမ်းဆည်းရခြင်း။

နာမပရိုဂ္ဂဟကို အားထုတ်ရှု၍ နာမကို ယုံကြည်စာ ပိုင်းခြား၍ သိမ်းဆည်းရခြင်း။

ပစ္စာပရိုဂ္ဂဟကို အားထုတ်ရှု၍ အကြောင်းကို ယုံကြည်စာ ပိုင်းခြား၍ သိမ်းဆည်းရခြင်း။

အဖွဲ့နပရိုဂ္ဂဟကို အားထုတ်ရှု၍ အဓန်ကာလကို ယုံကြည်စာ ပိုင်းခြား၍ သိမ်းဆည်းရခြင်း။

ဤသို့ ယုံကြည်ပိုင်းခြား၍ သိမ်းဆည်းစဉ် အဖွဲ့နပရိုဂ္ဂဟကို အား ထုတ်သောအခါ ရပ်၏ သဘော၊ နာမ၏ သဘောတိုကို နှလုံးသွင်းလျက်-

နိယတ္ထဗ္ဗာအာရုံ ဟဒယဝတ္ထု ရပ်နာမတို့ကို ကြည်ရှု၍ ဤ ရပ်နာမတို့ သည် ထွက်သက်အခိုက် ဖြစ်ဆဲ၊ ဖြစ်ဆဲ၊ ဖြစ်ဆဲ ဝင်သက်အခိုက် ဖြစ်ဆဲ၊ ဖြစ်ဆဲ၊ ဖြစ်ဆဲ ဟု ဖြစ်ဆဲကို ထင်မြင်အောင် နေ့ရက် များစွာ အားထုတ်ရပါသည်။

ဖြစ်ဆဲကို ထင်မြင်အောင် နေ့ရက်များစွာ အားထုတ်သော အခါ ဖြစ်ဆဲ ဖြစ်သော ရပ်နာမတို့သည် ဖြစ်ကာမျှပါတကားဟု ထင်မြင်၍ သက်ဝင်လာပါသည်။

ဤအခါ ဤသို့ပင် ဆက်၍ အားထုတ်နေ့ပြန်ရာ ကြာပြန်သောအခါ ဖြစ်ဆဲဖြစ်သော ဤရပ်နာမတို့သည် ဖြစ်ခါမျှပါတကား၊ ဖြစ်ကာမျှပါတကား ဟုသာ ထင်မြင်၍ ညက္ကအမြင်သက်ဝင်လာသဖြင့် တိုးတက်လာသည်ကို သိလာရပါ၏။

ဤသို့ အဖွဲ့နပရိုဂ္ဂ အားထုတ်စဉ်၌ ဖြစ်ကာများ၊ ဖြစ်ကာများဟု ဖြစ်ကာများကို ထင်မြင်ရခြင်း ဖြစ်သည်။

### **ဖြစ်ကာများကို အားထုတ်ရခြင်း**

ယောကိုသည် ဖြစ်ကာများဟု ထင်မြင်သောဥက္က ယူဆောင်၍ ရပ်နာမတို့ ကို သုံးသပ်လျက်-

နိယတ္ထဗ္ဗာအာရုံ ဟဒယဝတ္ထု ရပ်နာမတို့ကို ကြည်ရှု၍ ဤရပ်နာမတို့ သည်-

ထွက်သက်အခိုက် ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဖြစ်ကာများ။

ဝင်သက်အခိုက် ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဖြစ်ကာများ။

ဟု ဖြစ်ကာများကို ထင်မြင်၍ သက်ဝင်နေအောင် အားထုတ်နပါသည်။

### သမ္မသန ဝိပဿနာ အားထုတ်ခြင်း

ဤသို့ ဤရုပ်နာမ်တို့သည် ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဖြစ်ကာများဟု အားထုတ်နေစဉ် ဟဒဝဏ္ဏအိမ်မှ မြှုန်မြှုန်းကလေးတွေကဲ့သို့ တရိပ်ရိပ် တဖ္တားဖ္တား ထွက်လာသည်တို့သည် လည်းကောင်း၊ စက်ယန္တရားမှ မီးမှန် မီးမှားကလေးတွေ ကဲ့သို့ တရိပ်ရိပ် တဖ္တားဖ္တား ထွက်လာသည်တို့ကို လည်းကောင်း၊ ရေလှိုင်းကဲ့သို့ တလိပ်လိပ် တရိပ်ရိပ် နေသည်တို့ကို လည်းကောင်း၊ ရှိုင်းကြော်ခွပ်မှ ထသော ရေမှန် ရေ့ခွားကလေးတွေကဲ့သို့ လည်းကောင်း၊ ကောင်းကင်မှ ကျဆင်းလာ သော မိုးရေ မိုးပေါက်တွေကဲ့သို့ လည်းကောင်း၊ ထင်မြင်သည်ကို သုံးသပ်ဆင် ခြင်လျက် ဤရုပ်နာမ်တို့သည် ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဖြစ်ကာများဟု ရုပ်တို့ကို လည်းကောင်း၊ နာမ်တို့ကို လည်းကောင်း၊ အခကြောင်းတို့ကို လည်းကောင်း၊ အခွန်ကာလတို့ကို လည်းကောင်း၊ သုံးသပ်အပ်သည်တို့ကို သုံးသပ် ဆင်ခြင် လျက် သုံးသပ်သော သမ္မသနဝိပဿနာညာဏ်ဖြင့်-

နိယတ္ထားအာရုံး ဟဒယဝဏ္ဏ၊ ရုပ်နာမ်တို့ကို ကြည့်ရှု၍ ဤရုပ်နာမ်တို့ သည် ထွက်သက်အခိုက် ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဝင်သက် အခိုက် ဖြစ်ကာများ၊ ဖြစ်ကာများ၊ ဖြစ်ကာများဟု သမ္မသနဝိပဿနာကို အားထုတ် နေရ ပါသည်။

သမ္မသနဝိပဿနာကို အားထုတ်၍ နေရက် ကြာလာသောအခါ စိတ်တို့ သည် ရှင်လန်းလျက် ထက်သန်သောစိတ်ဖြင့် ဤရုပ်နာမ်တို့သည် ဖြစ်ကာများပင် မနေဘဲ ဖြစ်၍ ပျက်ကြလေစွတေကား တိုးတက်လာသည်။

ဤအခါ အားထုတ်သူ၏ စိတ်သည် မလျှော့ဘဲ ဤရုပ်နာမ်တို့သည် ဖြစ်၍ ပျက်သည်၊ ဖြစ်၍ ပျက်သည်ဟု ထက်ထက်သန်သန်ကြီး အားထုတ် လာပါသည်။ ဤသို့ သမ္မသန ဝိပဿနာကို နေရက်ကြာကြာ စိတ်ရည်ရည် အားထုတ် ရပါသည်။

### ဥဒယဝယ ဝိပဿနာကို အားထုတ်ခြင်း

သမ္မသနဝိပဿနာကို ကျေန်ပေးအောင် အားထုတ်ပြီးသောအခါ သမ္မသန ဝိပဿနာကို အားထုတ်စဉ် ထင်မြင်သော ဖြစ်၍ ပျက်သည်ဟု သော ဥဒယဝယ ညာဏ်ကို ယူဆောင်၍ ဥဒယဝယညာဏ် တိုးတက်အောင် အားထုတ်သည်။

## ကန္ဒိဏ္ဍာသိမ်တော်တော့ရ ဆရာတော်ဘုရားတွေး

၆၉

အားထုတ်ဟန်ကား ဤရပ်နာမဲ့တိုကို သုံးသပ်လျက် နိယတ္ထား အာရုံ  
ဟဒယဝါး ရပ်နာမဲ့တိုကို ကြည့်ရှု၍ ဤရပ်နာမဲ့တို့သည်-

ထွက်သက်အခိုက် - ဖြစ်၍ ပျက်သည်၊

ဖြစ်၍ ပျက်သည်၊

ဖြစ်၍ ပျက်သည်။

ဝင်သက်အခိုက် - ဖြစ်၍ ပျက်သည်၊

ဖြစ်၍ ပျက်သည်၊

ဖြစ်၍ ပျက်သည်။

အပျက်ကို ထင်မြင်အောင် အားထုတ်ရပါသည်။

ရပ်နာမဲ့တို့၏ သဘောသဘာဝတို့သည်လည်း လိုရင်းပဓာန။ အဖြစ်  
အပျက်တို့၏ သဘောသဘာဝတို့သည်လည်း လိုရင်းပဓာနတည်း။

အပျက်ကို သတိထားမိခြင်း

ဥဒယဝယ ဝိပသနာကို အားထုတ်၍ ကြာလာသောအခါ ဥပါဒ်-၌ီ-  
ဘင်၊ ဖြစ်-တည်-ပျက်ဟူသော သန္တတိအစဉ်သည် ညာကြီးရှင်တို့၏ အရာ  
သာ ဖြစ်၍ ညာက်ငယ်ရှင်တို့၏ အရာကား ဥပါဒ်-ဘင်-ဖြစ်ပျက် ဟူသော  
သန္တတိ အစဉ်ပြတ်သည်ဟူသော သဘောရောက်၍ ဝမ်းမြောက်ဝမ်းသာ  
သော်-ဤရပ်နာမဲ့တို့သည်ဖြစ်၍ ပျက်ကြလေစာကား၊ ဖြစ်၍ ပျက်ကြလေစာ  
တကားဟု အပျက်ကို သတိထားရပါသည်။

**ဥဒယဝယညာ၏ ၅၀ ဖြန့်၍ အားထုတ်ခြင်း**

ဥဒယဝယညာ၏ ၅၀ ကို ဖြန့်၍ အားထုတ်ရပါသည်။

ဥဒယဝယညာ၏ ၅၀ ကား...

ရုပဂ္ဂန္တ၌ ဥဒယညာ၏ ငါးပါး၊ ဝယညာ၏ ငါးပါး၊ ၁၀-ပါး။

ဝေဒနာဂ္ဂန္တ၌ ဥဒယညာ၏ ငါးပါး၊ ဝယညာ၏ ငါးပါး၊ ၁၀-ပါး။

သည်ဂ္ဂန္တ၌ ဥဒယညာ၏ ငါးပါး၊ ဝယညာ၏ ငါးပါး၊ ၁၀-ပါး။

သံဪရဂ္ဂန္တ၌ ဥဒယညာ၏ ငါးပါး၊ ဝယညာ၏ ငါးပါး၊ ၁၀-ပါး။

ဝိညာဏာဂ္ဂန္တ၌ ဥဒယညာ၏ ငါးပါး၊ ဝယညာ၏ ငါးပါး၊ ၁၀-ပါး။

ဤသို့ အားဖြင့် ၅၀ အကျယ် ဖြန့်၍ အားထုတ်နေရာ၊ နေ့ရက်ကာလ

ကြေသောအခါ အတော်ကလေးသတိထားခဲ့သည့်အတိုင်း ရုပ်ကိုလည်းကောင်း၊ နာမ်ကို လည်းကောင်း၊ အဖြစ်ကို လည်းကောင်း၊ အပျက်ကို လည်းကောင်း၊ အာရုံချွင်း ဟပ်ရှုံးဟပ်ရှုံး အထင်အမြင်များသည်၊ အထင်မြင်များလာသည့် အတိုင်း ထက်သန့်စွာ အားထုတ်နေပြန်ရာ၊ သော်...ဤရုပ်နာမ်တို့သည် ပျက်က လေစွာတကား၊ ပျက်ကြလေစွာ တကားဟု အပျက်ကို ထင်မြင်ထက်သန်လာပါ သည်။

**အနိစ္စ ဝိပဿနာ အားထုတ်ရခြင်း**

အနိစ္စဝိပဿနာ လေးမျိုး ငါးမျိုးရှုပါသည်။  
 အနိစ္စဝိပဿနာ လေးမျိုး ငါးမျိုးကား...  
 ဘင်္ဂ အနိစ္စ ဝိပဿနာ၊  
 ဥပ္ပါဒဝယ့် အနိစ္စ ဝိပဿနာ၊  
 ဝိပရိဏာမကောင့် အနိစ္စ ဝိပဿနာ၊  
 တာဝကာလိက အနိစ္စ ဝိပဿနာ၊  
 နိစ္စပဋိပက္ခ အနိစ္စ ဝိပဿနာ၊  
ဤသို့ အနိစ္စလေးမျိုး ငါးမျိုးရှိသည်ကို သိအပ်၏။  
 အနိစ္စဝိပဿနာ လေးမျိုးငါးမျိုးတို့တွင် ဘင်္ဂအနိစ္စ ဝိပဿနာ အားထုတ် ပုံ အချုပ်ကို ပြမည်။  
 ယောဂီသည် ကောင်းစွာထိုင်ရှုံး ရုပ်နာမ်တို့ကို သုံးသပ် ဆင်ခြင်လျက် နိယကျွဲ့တွေအာရုံ ဟဒယဝ္မာရှုံးရုပ်နာမ်တို့ကို ကြည့်ရှုံး ဤရုပ်နာမ်တို့သည်-  
 အသစ်ဖြစ်ရှုံး အဟောင်းချုပ်ပျက်ဖြစ်သဖြင့် မဖြေလေစွာ။  
 ထွက်သက်အခိုက် - အနိစ္စ၊ အနိစ္စ၊ အနိစ္စ။  
 ဝင်သက်အခိုက် - အနိစ္စ၊ အနိစ္စ၊ အနိစ္စ။  
 အနိစ္စလက္ခဏာ ထင်မြဲငောင် နောက်များစွာ အားထုတ်နေရပါသည်။  
 ကျုန်သော အနိစ္စလေးမျိုးကို ဤနည်း ဖိုးရှုံး သိအပ်၏။

**ဦးကွဲဝိပဿနာ အားထုတ်ရခြင်း**

ဦးကွဲဝိပဿနာ လေးမျိုးငါးမျိုးရှိသည်။  
 ဦးကွဲဝိပဿနာ လေးမျိုးငါးမျိုးကား-

သပ္ပါပီဇာန် ဒုက္ခဝိပိသနာ၊  
အဘိဓာသပ္ပါပီဇာန် ဒုက္ခ ဝိပိသနာ၊  
ဒုက္ခမဒုက္ခ ဝိပိသနာ၊  
ဒုက္ခဝိဇ္ဇာ ဒုက္ခ ဝိပိသနာ၊  
သူခပဋိပက္ခ ဒုက္ခ ဝိပိသနာ၊  
ဤသို့ ဒုက္ခ လေးမျိုးငါးမျိုးရှိသည်ကို သိအပ်၏။  
ဒုက္ခဝိပိသနာ လေးမျိုး ငါးမျိုးတို့တွင် သပ္ပါပီဇာန် ဒုက္ခ ဝိပိသနာ  
အားထုတ်ပုံ အချုပ်ကိုဖြမည်။  
ယောကိုသည် ကောင်းစွာထိုင်၍ ရပ်နာမ်တို့ အဖြစ်အပျက်ကို သုံးသပ်  
ဆင်ခြင်လျက်...  
နိယကရွှေတွေအာရုံ ဟာဒယဝတ္ထာ ရပ်နာမ်တို့ အပျက်ကို ကြည့်ရှု၍ ဤ  
ရပ်နာမ်တို့သည် ဘေးနှင့်တကွ ဖြစ်ခြင်းပျက်ခြင်း နှင့်စက်သည် ဖြစ်၍ ဆင်းရဲ  
လေစွာ။

|               |   |                     |
|---------------|---|---------------------|
| ထွက်သက်အခိုက် | - | ဒုက္ခ၊ ဒုက္ခ၊ ဒုက္ခ |
| ဝင်သက်အခိုက်  | - | ဒုက္ခ၊ ဒုက္ခ၊ ဒုက္ခ |

ဟု ကိုလေသာ မဝင်စေဘဲ ဒုက္ခလက္ခဏာထင်မြင်အောင် နှုန်းရက်များ  
စွာ အားထုတ်နေရပါသည်။  
ကျွန်ုံးသော ဒုက္ခလေးမျိုးကို ဤနည်းကိုမြှုပ်နည်း၍ သိအပ်၏။

### အနတ္ထဝိပိသနာ အားထုတ်ရခြင်း

အနတ္ထဝိပိသနာ လေးမျိုးငါးမျိုးရှိသည်။  
အနတ္ထဝိပိသနာ လေးမျိုးငါးမျိုးကား:-  
အဝယဝတ္ထာန အနတ္ထဝိပိသနာ၊  
အသာရက အနတ္ထ ဝိပိသနာ၊  
အသာမိက အနတ္ထ ဝိပိသနာ၊  
သူညာ အနတ္ထ ဝိပိသနာ၊  
အတ္ထပဋိပက္ခ အနတ္ထ ဝိပိသနာ၊  
ဤသို့ အနတ္ထ လေးမျိုးငါးမျိုးရှိသည်ကို သိအပ်၏။  
အနတ္ထ ဝိပိသနာ လေးငါးမျိုးတို့တွင် အဝယဝတ္ထာန အနတ္ထဝိပိသနာ

အားထုတ်ပုံ အချုပ်ကိုပြမည်။ ယောကီသည် ကောင်းစွာထိုင်၍ ရပ်နာမ်တို့ အဖြစ် အပျက် အလိုသို့ မလိုက်သည်ကို သုံးသပ်ဆင်ခြင်လျက် နိယကရွှေ့တွေ အာရုံး ဟာဒယဝါး၊ ရပ်နာမ်တို့ အဖြစ်အပျက် အလိုသို့မလိုက်သည်ကို ကြည့်ရှု၍ ဤ ရပ်နာမ်တို့သည် မိမိအလိုသို့မလိုက်သည်ဖြစ်၍ အစိုးမရလေစွာ။

ထွက်သက်အခိုက် - အနတ္တ၊ အနတ္တ၊ အနတ္တ။

ဝင်သက်အခိုက် - အနတ္တ၊ အနတ္တ၊ အနတ္တ။

ဟူ ကိုလေသာ မဝင်စေဘဲ အနတ္တလက္ခဏာထင်ခြင်အောင် နေ့ရက် များစွာ အားထုတ်နေရပါသည်။

ကျွန်းသော အနတ္တလေးမျိုးကို ဤနည်းကိုနှိုး၍ သိအပ်၏။ လေ့လာသော ပရီစယ အားရှိမှ သိနိုင်ပါသည်။

### ဝမ်းမြောက်လိုက်ရွှေ့ခြင်း

ယောကီသည် သံသာရတော့ မောက္ခာတို့၊ ဝိမော စေတိ တိ ဝိမောက္ခာ့။ သံသရာမှ လွတ်မြောက်စေတတ်သောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသောတရား၊ ဝိမောက္ခာတရားတည်းဟူသော အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော အကြောင်းတရားကို အားထုတ်ရပေပြီးဟု နှလုံးသွင်းမိုးလေသော်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော ဝိမောက္ခာတရားကို အားထုတ်သော အကြောင်းတရားကို ရပေပြီးဟု နှလုံးသွင်းလျက် အားထုတ်သောအကြောင်းတရားရှိသောသူသည် အကြောင်းတရား အားလျော့စွာ သံသရာမှ လွတ်မြောက်၍၊ အငေးယိုတသန္တသုခ နိုဗ္ဗန်တည်းဟူသော ဖြူစ်မြောင့်မတ် ကောင်းမြတ်သော အကျိုးကိုရုံ-ရပေတော့အုံဟု ယောကီတို့ ဓမ္မတာ “လွှားမေ ပူည့် သာရုံ”ဟု ရှေးသူမွန်တို့ ဝမ်းမြောက်သကဲ့သို့ ဝမ်းမြောက်လိုက်ပါသည်။

မေ၊ ငါးအား၊ ပူည့်၊ ဖြူစ်မြောင့်မတ် ကောင်းမြတ်သော နိုဗ္ဗန်တည်းဟူသော အကျိုးကို၊ လွှားမေ ရပေတော့အုံ၊ (အနာဂတ္တ)၊ သာရုံ၊ သာရုံ၊ ကောင်းပေ စွာ ကောင်းပေစွာ၊ အကြောင်းအကျိုး မြော်ထောက်၍ ဝမ်းမြောက်လိုက်ရပါသည်။

ဘင်္ဂအနိစ္စ ဝိပဿနာထဲသို့ သွင်း၍ အားထုတ်ရန် လူရှိယာပယ  
သမွှေ့ ဝိတက်ကြီး ဝိတက်ငယ် စသည်တို့ကို ဟောပြခြင်း  
အနိစ္စဝိပဿနာ၊ ဒုက္ခဝိပဿနာ၊ အနတ္တဝိပဿနာ တည်းဟူသော

ပိမောက္ခတရားတို့ကို အားထုတ်ရာ အတော်ကြာသွားသဖြင့် အတော်ကလေး သဘောပေါက်သွားပြီ။ သဘောပေါက်ပြီးသော ယောက်သည် ကောင်းစွာ နေ ကုန်ရာ၏ ဟူသည်နှင့်အညီ ကောင်းစွာ နေသည်မည်အောင် အသက်ထက်ဆုံး ဘင်္ဂအနိစ္စဝိပသုနာနှင့် နေရမည်။

ဘင်္ဂအနိစ္စဝိပသုနာနှင့် နေရမျှ ကျရိုက်ယောပထာ သမွှော်၊ ပိတက်ကြီး ပိတက်ငယ် စသည်တို့ကို သွင်း၍သွင်း၍ ဘင်္ဂအနိစ္စဝိပသုနာဖြင့် အားထုတ်သွားရမည်။

ဥပမာ - သွားသည်ရှိသော သွားသော အခိုက်၌ ခြေလှမ်းတိုင်း ခြေလှုံးတိုင်း တရွှေ့ရွှေ့ပါသော ရပ်နာမ်တို့သည် တရွှေ့ရွှေ့ပင် ဖြစ်၍ ပျက်ကြသဖြင့် အပျက်ကိုမြင်အောင်ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

ရပ်ခြင်းစသည်ကိုလည်းသိအပ်၏။

ရှေ့သို့တက်သည်ရှိသော တက်သောအခိုက်၌ တက်သော အမူအရာ အတိုင်း တရိုပ်ရိုပ် တရွှေ့ရွှေ့ပါသော ရပ်နာမ်တို့သည်၊ တရိုပ်ရိုပ် တရွှေ့ရွှေ့ပင် ဖြစ်၍ပျက်ကြသဖြင့် အပျက်ကိုမြင်အောင်ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စ ဟု ရှုခဲ့ရာ၏။

နောက်သို့ ဆုတ်ခြင်း စသည်ကိုလည်း သိအပ်၏။

ခွက်၊ ပန်းကန်၊ စွန်း စသည်ကို ကိုင်သည်ရှိသော ကိုင်သော အခိုက်၌ ကိုင်သော အမူအရာအတိုင်း တရိုပ်ရိုပ်တရွှေ့ရွှေ့ပါသော ရပ်နာမ်တို့သည် တရိုပ်ရိုပ် တရွှေ့ရွှေ့ပင် ဖြစ်၍ပျက်ကြသဖြင့် အပျက်ကိုမြင်အောင် ကြည့်၍ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

သက်နှုံး၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံတို့ကို ကိုင်သည်ရှိသော ကိုင်သော အခိုက်၌ ကိုင်သော အမူအရာအတိုင်း တရိုပ်ရိုပ် တရွှေ့ရွှေ့ပါသော ရပ်နာမ်တို့သည် တရိုပ်ရိုပ် တရွှေ့ရွှေ့ပင် ဖြစ်၍ပျက်ကြသဖြင့် အပျက်ကိုမြင်အောင် ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

ကာမဝိတက် စသည်ကို ကြိုစည်မိသော ကြိုစည်သော စိတ်နာမ်ပျက်ကို ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

မြို့ရွှေဟူသော နေပဒဝိတက်စသည်ကို ကြိုစည်မိသော ကြိုစည်သော စိတ်နာမ်ပျက်ကိုကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

သာယာအပ်ဖူးသော အဘရုံကို သတိရသော သတိရသည်။ သတိရသည်ဟု တက္ကာ အထပ်ထပ် မဖြစ်စေဘဲ သတိရသော စိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

ခံစားဖူးသော ဝေဒနာစိတ်ကို သတိရသော သတိရသော ဝေဒနာစိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

ချုစ်ခင်သောသူကို သတိရသော ချုစ်ခင်သည်။ ချုစ်ခင်သည်ဟု တက္ကာ အထပ်ထပ်မဖြစ်စေဘဲ ချုစ်ခင်သည်ဟု သတိရသောစိတ် နာမ်ပျက်ကိုကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

လိုချင်သော တက္ကာစိတ်ဖြစ်ပေါ်လာသော လိုချင်သည် လိုချင်သည်ဟု တက္ကာစိတ်ကို မတိုးပွားစေဘဲ တက္ကာစိတ် နာမ်ပျက်ကိုကြည့်၍ အနိစ္စ အနိစ္စ အနိစ္စ ဟု ရှုခဲ့ရာ၏။

တစ်စုံတစ်ခုသော သောမန်သော ဝေဒနာစိတ်၊ ဒေါမန်သော ဝေဒနာစိတ်၊ ဥပော်ဘဝဒနာစိတ်တို့ ဖြစ်ပေါ်သော ဖြစ်ပေါ်သော ဝေဒနာစိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

တစ်စုံတစ်ခုသော သောမန်သော ဝေဒနာစိတ်၊ ဒေါမန်သော ဝေဒနာစိတ်၊ ဥပော်ဘဝဒနာစိတ်တို့ ဖြစ်ပေါ်သော ဖြစ်ပေါ်သော ဝေဒနာစိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရာ၏။

မျြိုးသည်နှင့်တစ်ပြိုင်နှက် မိမိ၏ပောန လက်ကိုင်နှုန်းထိုင်ဖြစ်သော ဘင်အနိစ္စဝိပဿနာကို အသက်ထက်ဆုံးရှု၍ အားထုတ်နေရာ၏။

အသက်ထက်ဆုံးအားထုတ်အပ်သော  
ပဓနလက်ကိုင်နှုန်းထိုင်ဖြစ်သော ဘင်အနိစ္စဝိပဿနာ  
အားထုတ်နေပုံ အချုပ်ပြခင်း

တရားကိုအားထုတ်သော ပေါ်ဂီသည် ဘုရားရှေ့တော်၌ ပြအပ်သော ပုံစံကိစ္စနှင့် သွားတွေက ကမ္မားနှုန်း၊ အာနာပါန ကမ္မားနှုန်းတို့ကို အမြေခံ၍ ဝိပဿနာ၏ ရှုံးဦးစွာ အားထုတ်အပ်သော ပရီဂျာတရား လေးပါးတို့ကို အားထုတ်၌ သမ္မသနည်၏မှ ဖြစ်ပေါ်လာသော ညာ၏တို့ကို ယူဆောင်၍ အဖြစ် အပျက်ဟူသော ဥဒုယဝယက အားထုတ်နေ စဉ် ထင်မြင်၍ သက်ဝင်သော

ကန့်ကျသိမ်တော်တောရ ဆရာတော်ဘုရားကြံး

۷۹

ဘင်အနိစ္တကို သုံးသပ်ဆင်ခြင်လျက်...

နိယကရွှေတ္ထအရာ၏ ဟဒယဝတ္ထရုပ်နာမဲ့တိုကို ကြည့်ရ၍ ဤရုပ်နာမဲ့တို့  
သည်။

အသစ်ဖြစ်၍ အဟောင်းချုပ်ပျက်သဖြင့် မဖြေလေစွာ။

ထွက်သက်အခိုက် - အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဝင်သက်အခိုက် — အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဟု ကိုလေသာတည်း ဟူသော အညွစ်အကြေး မဝင်စေဘဲ အနိစ္စ လက္ခဏာ ထင်မြင်သည်ထက် ထင်မြင်၍ မြန်မာအောင် အာရ့ဗျိုလ်ဖြင့် အားထုတ်နေရပါသည်။

မဂ်ဖိလ်နိုဗ္ဗန်ကို ရြှိုးသော်လည်း အသက်ထက်ဆုံး ပစာနှလက်ကိုင်နှစ်းထိုင်ထား၍ အားထုတ်နေရသော ဘင်္ဂအနိစ္စ ဝိပဿနာ အားထုတ်နေပုံ အချုပ်ဖြစ်သည်။

ဘင်အနိစိပသုနာထဲသို့သွင်းရှု အားထုတ်နေပုံပြခြင်း

ဘင်္ဂအနိစ္စ ပိပသုနာကို အားထုတ်နေသောအခိုက် တွေ့ဆုံးသောအာရုံ၊ ကြံစည်မိသော ပိတက် စသည်တို့ကို အနိစ္စ၊ အနိစ္စ၊ အနိစ္စဟူ ရှုခဲ့ရန်ကား-

ပြခဲ့သော ဘင်္ဂအနိစ္စ ပိတ်သုနာကို အားထုတ်ဖော်စဉ် မြင်ချွဲးသော အာရုံကို သတိရသေ် သတိရသည်။ သတိရသည်။ သတိရသည်ဟု ဆက်ကာ ဆက်ကာ မလိုက်စေဘဲ သတိရသော စိတ်နာမ်ပျော်ကိုကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စ၊ ဟု ရှုခဲ့ပါသည်။

၆၆၆။ ရှုပြုသည့်နှင့် တစ်ပြိုင်နက် မိမိ၏ လက်ကိုင်နှစ်းထိုင်ဖြစ်သော ဘာ အနိုင် ဝိပဿနာကိုပြန်၍ နှယ်ကျွဲ့လွှာအာရုံ ဟာသယဝါးရှုပ်နာမ်တို့ကို ကြည့်ရှု လျက် ဤရှုပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟာဝ် ချုပ်ပျက်သဖြင့် မဖြေဆောင်။ ထွက်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ၊ ဝင်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု အားထုတ်နေရပါသည်။

နောက်ကို ကျိန်သုံးအတိုင်း ရရလိမ့်မည်။

ရပါးသည်နင် တစ်ပြီးနက် မိမိ၏ ပဓနလက်ကိုင် နှစ်းထိုင်ဖြစ်သော

ဘင်္ဂအနိစ္စ ဝိပဿနာကိုပြန်၍ အနိစ္စ အနိစ္စ အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ရှုနေစဉ် တစ်ဦးတစ်ခုသော ဝါယာရုံကို စားချင်သော လေဘာ တက္ကာစိတ်ဖြစ်သော စားချင်သည် စားချင်သည်ဟု ဆက်ကာ ဆက်ကာမလိုက်ဘဲ စားချင်သော လေဘာတက္ကာ စိတ်နာမ်ပျက်ကို မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။

ရှုံးသည်နှင့်တစ်ပြင်နက် မိမိ၏ပဓနလက်ကိုင် နှစ်းထိုင်ဖြစ်သော ဘင်္ဂ အနိစ္စဝိပဿနာကို ပြန်၍ ဤရှုပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်း ချုပ်ပျက် သဖြင့် မြှုပူလေစွာ အနိစ္စ အနိစ္စ အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စ ဝိပဿနာကို ရှုနေစဉ် သာယာအပ်ဖူးသော အာရုံကို သာယာသော စိတ်ဖြစ်သော သာယာသည် သာယာသည် သာယာသည်ဟု ဆက်ကာ ဆက်ကာမဖြစ်စေဘဲ သာယာသောစိတ် နာမ်ပျက်ကို မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စဟု ရှုရပါသည်။

ရှုံးသည်နှင့်တစ်ပြင်နက် မိမိ၏ပဓနလက်ကိုင် နှစ်းထိုင်ဖြစ်သော ဘင်္ဂ အနိစ္စဝိပဿနာကို ပြန်၍ ဤရှုပ်နာမ်တို့သည် မြှုပူလေစွာ အနိစ္စ အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စဝိပဿနာ အားထုတ်နေစဉ် နာကျင်ခံက် နှုပ်စက် သော ထောနစိတ်ဖြစ်ပေါ်သော ဖြစ်ပေါ်သော ထောနစိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။

ရှုံးသည်နှင့်တစ်ပြင်နက် မိမိ၏ပဓနလက်ကိုင် နှစ်းထိုင်ဖြစ်သော ဘင်္ဂ အနိစ္စ ဝိပဿနာကိုပြန်၍ ဤရှုပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်း ချုပ်ပျက် သဖြင့် မြှုပူလေစွာ အနိစ္စ အနိစ္စ အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စ ဝိပဿနာကိုပြန်၍ အားထုတ်နေစဉ် ထ၍သွားသော သွား၍ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ တရိပ်ရိပ်တရွေ့၍၍ပါသော ရပ်နာမ်တို့ သည် တရိပ်ရိပ် တရွေ့၍၍ပ် ဖြစ်၍၍ပျက်ကြသဖြင့် အပျက်ကို မြင်အောင်ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရပါသည်။

ရပ်၊ ထိုင် လျောင်းတို့ကိုလည်း သိအပ်၏။

သမ္မတော်ပွဲမြော်လည်း ရှုံးသို့တက်သော တက်သောအနိက်၌ တရိပ်ရိပ် တရွေ့၍၍ပါသော နာမ်ရှုပ်တို့သည် တရိပ်ရိပ် တရွေ့၍၍ပ်ဖြစ်၍၍ပျက်ကြသဖြင့်

## ကန္ဒိရွှေသိမ်တော်တော့ရ ဆရာတော်ဘုရားကြီး

၇၇

အပျက်ကို မြင်အောင်ကြည့်၍ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။  
နောက်သို့ဆုတ်သော်၊ ကျွေးသော်၊ ဆန္ဒသော်၊ အမူအရာအတိုင်းသိအပ်၏။

ခွက်၊ ပန်းကန်၊ ဇွန်း၊ စသည်တို့ကိုင်သော် ကိုင်သောအမူအရာ အတိုင်း  
ကိုင်သောအခိုက်၌ တရိပ်ရိပ် တရွေ့ရွှေပါသော ရုပ်နာမ်တို့သည် ရုပ်နာမ်တို့  
သည် တရိပ်ရိပ် တရွေ့ရွှေပင် ဖြစ်၍ ပျက်ကြသဖြင့် အပျက်ကို မြင်အောင်  
ကြည့်၍ အနိစ္စ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။

သက်နံးသပိတ်၊ ပရိဂ္ဂဗုရာ၊ ခေါင်းအံး၊ ခြင်ထောင်၊ စောင်စသည်တို့ ကိုင်  
သော် ကိုင်သောအမူအရာအတိုင်း ကိုင်သောအိုက် တရိပ်ရိပ် တရွေ့ရွှေ ပါ  
သော ရုပ်နာမ်တို့သည် တရိပ်ရိပ် တရွေ့ရွှေပင် ဖြစ်၍ ပျက်ကြသဖြင့် အပျက်ကို  
မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။

နှီးညံးသော အမူအရာဖြင့် အာရုံနှင့် အာရမွှေ့ကို ဟပ်မိအောင် သတိ  
ထား၍ ရှုသောသူသည်။ ရှုသောသူသည် အလုပ်ကို အလုပ်ဟု သိအပ်၏။

---

မိမိ၏ ပေါ်နေလက်ကိုင် နှုန်းထိုင်ဖြစ်သော ဘင်္ဂအနိစ္စ ဝိပသာနာမှ တစ်ပါး  
အခြားသော အာရုံစိတ်ရောက်သော် ရောက်သောစိတ်၊ နာမ်ပျက်ကို မြင်အောင်  
ကြည့်၍ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။

ရှုပြုးသည်နှင့်တစ်ပြိုင်နောက် မိမိ၏ ပေါ်နေလက်ကိုင် နှုန်းထိုင်ဖြစ်သော ဘင်္ဂ<sup>၁</sup>  
အနိစ္စ ဝိပသာနာကိုပြန်၍ ဤရုပ်နာမ်တို့သည် မမြဲလေစွာ အနိစ္စ အနိစ္စဟု  
ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စ ဝိပသာနာကိုပြန်၍ ရှုနေစဉ် ငါးပါးသော အာရုံ ကာမ  
ဂုဏ်တို့တွင် တစ်ပါးသော အာရုံကာမဂုဏ်ကို ကာမဂုဏ်တက်ဖြင့် ကြံးစည်မိ သော်  
ကြံးစည်သော ဝိတက်စိတ်၊ နာမ်ပျက်ကို ကြည့်၍ အနိစ္စ အနိစ္စဟု ရှုခဲ့ရ  
ပါသည်။

ရှုပြုးသည်နှင့်တစ်ပြိုင်နောက် မိမိ၏ ပေါ်နေလက်ကိုင် နှုန်းထိုင်ဖြစ်သော  
ရုပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်းချုပ်ပျက်သဖြင့် မမြဲလေစွာ အနိစ္စ အနိစ္စ<sup>၂</sup>  
အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စ ဝိပသာနာကိုပြန်၍ ရှုနေစဉ် တစ်စုံတစ်ခုသော မြို့စွာကို

ဤမြို့သည် ဤသို့ ဤပုံစံသည်ဖြင့် နေပဒဝိတက် ကြံ့စည်မိသော ကြံ့စည်

သော ဝိတက်စိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။ မျြှေးသည်နှင့်တစ်ပြိုင်နက် မိမိ၏ပောနလက်ကိုင် နန်းထိုင်ဖြစ်သော

ဘင်္ဂအနိစ္စ ဝိပဿနာကိုပြန်၍ ဤရပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်း

ချုပ်ပျက်သဖြင့် မမြှေ့လေစွာ အနိစ္စ အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စ ဝိပဿနာကိုပြန်၍ ရှုနေစဉ် တစ်စုံတစ်ခုသော ရသ

တက္ကာပေါ်လာသော ပေါ်လာသော ရသတက္ကာ စိတ်နာမ်ပျက်ကို ကြည့်၍

အနိစ္စ အနိစ္စဟု ရှုခဲ့ရပါသည်။

မျြှေးသည်နှင့်တစ်ပြိုင်နက် မိမိ၏ပောနလက်ကိုင် နန်းထိုင်ဖြစ်သော ဘင်္ဂ

အနိစ္စ ဝိပဿနာကိုပြန်၍ ဤရပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်း ချုပ်

ပျက်သဖြင့် မမြှေ့လေစွာ အနိစ္စ အနိစ္စဟု ရှုနေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စ ဝိပဿနာကိုပြန်၍ ရှုနေစဉ် ဇီမြှင့်မ်သက်သက် မနေ

တတ်သော မူးကောက်ကဲသို့ ဟိရောက်ခီရောက် ကြံ့စည်တတ်သော အမရပိုင်ကျွေပ

ဝိတက် ကြံ့စည်မိသော ကြံ့စည်သော ဝိတက်စိတ် နာမ်ပျက်ကို ကြည့်၍ အနိစ္စ

အနိစ္စဟု ရှုခဲ့ရပါသည်။

မျြှေးသည်နှင့်တစ်ပြိုင်နက် မိမိ၏ပောနလက်ကိုင် နန်းထိုင်ဖြစ်သော ဘင်္ဂ

အနိစ္စ ဝိပဿနာကိုပြန်၍ နိယက္ခာ္ခာအာရုံး ဟဒယဝ္မာ္မာရုံနာမ်တို့ကို ကြည့်၍

ဤရပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်းချုပ်ပျက်သဖြင့် မမြှေ့လေစွာ။

ထွက်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဝင်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဟု ကိုလေသာမဝင်စေဘဲ အနိစ္စလက္ခဏာ ထင်မြင်အောင် အားထုတ်

နေရပါသည်။

တစ်ပါတစ်ခါမှ စုအောင် ပြနိုင်ပါသည်။ စုအောင် ပြသည့်အခါမျိုးကို

မှတ်သားထားအပ်ပါသည်။

ဤသို့ ဘင်္ဂအနိစ္စဝိပဿနာကို အားထုတ်နေစဉ် ဤသူကို ငါသနား

သည်။ ငါကို ဤသူသနားသည်ဟု ပရာနဒ္ဓယတာဝိတက် ကြံ့စည်မိသော

သနားသည်။ သနားသည်ဟု သနားသည်ဟု ဆက်ကာဆက်ကာ မလိုက်ဘဲ

ကြံ့စည်သော ဝိတက်စိတ် နာမ်ပျက်ကိုကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရ

## ကန္ဒိရွှေသိမ်တော်တောရ ဆရာတော်ဘုရားတွေး

၇၃

ပါသည်။

မျှော်းသည်နှင့် တစ်ပြီင်နက် မိမိ၏ ပဓနလက်ကိုင် နှစ်းထိုင်ဖြစ်သော ဘင်္ဂအနိစ္စဝိပသုနာကို ပြန်၍ နိယကဗျာတ္ထအာရုံ ဟဒယဝတ္ထူ ရပ်နာမ်တိုကို ကြည့်ရှု၍ ဤရှုပ်နာမ်တို့သည် အသစ်ဖြစ်၍ အဟောင်း ချုပ်ပျက်သဖြင့် မမြတဲ့။

ထွက်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဝင်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဟု ကိုလေသာမဝင်စေဘဲ အနိစ္စလက္ခဏာ ထင်မြင် အားထုတ် နေရပါ သည်။

ဤသို့ အားထုတ်နေစဉ် ကာလကြာသောအခါ အည်စာကြား မဝင်စေဘဲ ဖြေစင်ရပေစွာတကားဟု အားပါးတရ အားတက်လာပုံကို အားထုတ်သော ယောကိုတို့ သိလာရသော အချက်ပေတည်းဟု သိလာရပါသည်။

စာက ပြသော်လည်း အားထုတ်သောသူက အားထုတ်ပါမှ သိနိုင်လေသည်။

ဤသို့ ဘင်္ဂအနိစ္စဝိပသုနာကို အားထုတ်နေစဉ် သဘောကျသော သောမနသောဝေဒနာစိတ်ဖြစ်ပေါ်သော် ဖြစ်ပေါ်သော ဝေဒနာ စိတ်နာမ်ပျက်ကို ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုခဲ့ရပါသည်။

မျှော်းသည်နှင့် တစ်ပြီင်နက် မိမိ၏ ပဓနလက်ကိုင် နှစ်းထိုင်ဖြစ်သော ဘင်္ဂအနိစ္စဝိပသုနာကို ပြန်၍ နှလုံးသွင်းလျက် နိယကဗျာတ္ထအာရုံ ဟဒယ ဝတ္ထူ ရပ်နာမ်တိုကို ကြည့်ရှု၍ ဤရှုပ်နာမ်တို့သည် အသစ်ဖြစ် အဟောင်းချုပ်ပျက်သဖြင့် မမြှုပူလွှာ။

ထွက်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဝင်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဟု ကိုလေသာတည်းဟူသော အည်စာကြား မဝင်စေဘဲ အနိစ္စလက္ခဏာ ထင်မြင်အောင် အားထုတ် နေရပါသည်။

ဤသို့ ဘင်္ဂအနိစ္စဝိပသုနာကို အားထုတ်နေစဉ်...

အခါအားလျှော့စွာ ထိုး၊ ဖိနပ်၊ တောင်ဦး၊ စသည်းတိုကို နှုံးညံ့စွာ ယူငင်တွယ်ရှု၍ နှုံးညံ့စွာယူငင်ကိုင်တွယ်သော အမူအရာအတိုင်း တရွေ့ရွှေ့ပါ

## ဝိပဿနာရှုနည်း (၉)နည်း-ခတီယတ္ထ

သော ရုပ်နာမ်တို့သည် တရိုင်ရိုပ် တရွှေ့ရွှေ့ပင် ဖြစ်၍ ပျက်ကြသဖြင့် အပျက်ကို မြင်အောင် ကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု ရှုံးရာ၏။

ယောကိုတို့သည် မိမိတို့ အားထူတ်အပ်သော အလုပ်ကို ကျွမ်းကျင်အောင် အလေ့အလာ ပရီစယ ပြထားရပါသည်။

**ဤသို့ မိမိယူထားအပ်သော ဘက်အနိစ္စဝိပဿနာကို အားထူတ်နေစဉ် မိမိယူထားအပ်သော အာရုံမှတစ်ပါး အခြားသောအာရုံကို သတိရသော သတိရသော စိတ်နာမ်ပျက်ကိုကြည့်၍ အနိစ္စ၊ အနိစ္စ၊ အနိစ္စဟု အနိစ္စလက္ခဏာ ထင်မြင်အောင် ရှုံးရပါသည်။**

ရှုံးသည်နှင့် တစ်ပြိုင်နက် မိမိယူထားအပ်သော ဘက်အနိစ္စဝိပဿနာကို ပြန်၍ နှလုံးသွင်းလျက် နိယကျွဲ့အာရုံ ဟဒယဝ္မာ့ ရုပ်နာမ်တိုကို ကြည့်၍ ရှုံးရုပ်နာမ်တို့သည် အသစ်ဖြစ် အဟောင်းချုပ်ပျက်သဖြင့် မဖြေဆောင်။

ထွက်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဝင်သက်အခိုက် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။

ဟု ကိုလေသာတည်းဟူသော အညွစ်အကြေး မဝင်စေဘဲ အနိစ္စ လက္ခဏာ ထင်မြင်သည်ထက် မြှေအောင် အားထူတ်နေရပါသည်။ နတ်လူသာဓာ ခေါ်စေသော်။

**ဤသည်ကား ဘက်အနိစ္စဝိပဿနာထဲသို့ ပိတက် စသည်တိုကို သွင်း၍ အားထူတ်နေပုံ ပြခြင်းဖြစ်သတည်း။**

ဥက္ကာစဉ် ဆယ်ပါး သဘောသွားကို အကျဉ်းအားဖြင့် သိလိုမြင်လို၍ အာလယ်ကြကုန်သော ယောကိုသူမွန်အပေါင်း သူတော်ကောင်းတို့သည် ဤမျှလောက်သော သဘောသွားဖြင့် အာလယ်ပြုအပ်၏။ ဤသို့ အာလယ်ပြုအပ်သော ဥက္ကာစဉ်ဆယ်ပါး သဘောသွားကို သိအပ်ကုန်သည်တည်း။

နာက်အကြောင်းအားလေ့စွာ အခွင့်ရသောအခါ ချွဲ၍ သိအပ်ပေသည်။ သိအောင်လည်း ပြုအပ်၏။ သိမှလည်း အကျိုးရောက်မည်။ အကျိုး ရောက်မှလည်း အကြောင်းအကျိုးစပ်မည်။ အကြောင်းအကျိုးစပ်မှလည်း ဝါနဟူသော တဏ္ဍာ မချုပ်မစပ် မတွေ့မကပုနိုင်သည်ကို သိအပ်၏။ ရအပ်သော ဥက္ကာဖြင့် ဥက္ကာစဉ်ဆယ်ပါး သဘောသွားကို သိကြပါလေ။ ယောကိုသူမွန်အပေါင်း သူတော်ကောင်းတို့။

ဤသည်တိုကား ဉာဏ်စဉ်ဆယ်ပါး သဘောသွားပြခြင်း စကားရပ်တိ  
ပေတည်း။

### အောင်ပဒ်

နိဗ္ဗာန်မြင်ချင်၊ သယတင်၊ မှန်ပင်မလွှာ၊ မြင်ရမြှာ။  
မြင်လိုပါလျှင်၊ ကြိုကြိုတင်။ အလျင်မလွှာ၊ အားထုတ်မမြှာ။  
အားထုတ်ပါက၊ ကျိုးဖလာ၊ မူချမလွှာ၊ နိဗ္ဗာန်ပဲ။  
နိဗ္ဗာန်လိုလား၊ ယောဂီများ၊ ကြိုးစားတွင်တွင်၊ အားထုတ်နှင်။  
ရာကကုန်ခန်း၊ နိဗ္ဗာန်နှင်း၊ ပြောင့်တန်းထင်ထင်၊ နိဗ္ဗာန်မြင်။  
ဒေါသကုန်ခန်း၊ နိဗ္ဗာန်နှင်း၊ ပြောင့်တန်းထင်ထင်၊ နိဗ္ဗာန်မြင်။  
မောဟကုန်ခန်း၊ နိဗ္ဗာန်နှင်း၊ ပြောင့်တန်းထင်ထင်၊ နိဗ္ဗာန်မြင်။  
နိဗ္ဗာန်မြင်ချင်၊ သူတော်စင်၊ နေ့စဉ်မပြတ်၊ အားထုတ်အပ်။

ကျေးဇူးတော်ရှင် ပြည့်မြန်မြို့နယ်ရာတော်ဘဏ္ဍားကြီး၏  
ထေရွာဗုံးအကျိုး (၁၂၈-၁၃၁)



နိုဝင်နှစ်ဆုံးတော်ဘဏ္ဍားကြီးကို သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ဧရာဝတီမြစ်အနီး မြေဇာဂျာန်းခေါ် ရွာကြီးတွင် ၁၂၄၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၁၀ ရက်၊ သောကြာနေ့နံက် စက်နာရီ ၈ နာရီအချိန်တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်များမှာ ဦးကြောညို ဒေါ်လုံမင့်ဖြစ်ကြသည်။ ဆရာတော်လောင်းလျာ ၁၀ နှစ်သားအရွယ်တွင် ဝနာများ စွဲကပ်၍ မည်သည့် ဆေးနှင့်မျှ မပျောက်နိုင် ရှိသောအခါ မယ်တော်က အလုပ်များသည့်ကြားမှ ဆေးလိမ်းခိုင်းရာ မရသဖြင့်...”

“အမောင် မင်း၏ ဝရောဂါတို့သည် တစ်စတစ်စ တိုးမွား၍ လာပါက အမူအရှာမကောင်းတဲ့ နှန်ာများ ဖြစ်တတ်သည်။ နှန်ာဖြစ်ပါက အများလူသား

တို့ နေထိုင်တဲ့ ရွှေထဲမှာ မနေရဘဲ ရွှေပြင်ဘက်မှာ တဲ့အိမ်ကလေး တစ်ခုနှင့် နေရလိမ့်မည်”ဟု အမိက ပြောဆိုခံးမသောအခါ ငါသည်ကား ဒုက္ခ မြားမြောင် လူတို့ဘောင်၌ နေမည်ဆိုပါက ဝိုက္ခ အမျိုးမျိုးနှင့် တွေ့ရမှာ အမှန်ဖြစ်ပေသည် ဟု ထိတ်လန့် သံဝေဂါဌာ၏ ဖြစ်ပေါ်လာသဖြင့် လောက လူရွာမှာ မနေချင် တော့ဘဲ သာသနာတော်ထမ်း ရဟန်းအဖြစ်ကို တောင့်တလော်၏။ တောင့်တြီး နောက် မြောရွာကျောင်း ဘုန်းကြီးထံ ကျောင်းသား အဖြစ်နှင့် ပညာသင်ကြား ရာ အဘိဓား၊ သံရှိဟ်ကျမ်းကို ဂရတစိက် သင်ကြား၍ နေခိုက်စိတ်စွဲလမ်းခြင်း အားကြီးသဖြင့် ညာအပ်တဲ့ အခါမှာ ဓမ္မရှင်းနားက မီးထွန်းထားသလို တစ်ခါ တစ်ခါမှာ ဖြစ်၍ နေသော် ဘယ့်နှုန်းလဲ၊ ငါ၏၏ဓမ္မရှင်းမှာ ဘယ်သူလာ၍ မီးထွန်း ထားသလဲဟု ထင်မှတ်သဖြင့် ထ၍ စမ်းသပ်သောအခါ ပျောက်၍ သွားလေ၏။ ဤသို့ မကြာမကြာ ပေါ်ပေါက်လာသော်လည်း တရားသတော့ရယ်လို့ မသိ ပေ။ တစ်ရုံရောအခါမှာ ညာဘက်လက်မတွင် ကြွက်နှီးတစ်စွဲး ပေါက်လာသဖြင့် အမိကိုပြသော အခါ အမိက ကြွက်နှီး ပေါက်လျှင် နှုတ်သည်ဟု ပြောသော ကြောင့် မိမိတို့၏ အိမ်နှင့် မျက်နှာချင်းဆိုင်မှာ ခြေတို့ လက်တို့ အနှုတ်း တစ်ယောက် ရှိ၍ ငါးအနှုတ်းကဲ့သို့ လက်မတို့သွားမှာ ကြောက်သဖြင့် ကြွက်နှီး ပေါက်သော လက်မကိုဆုပ်၍ အိပ်လေရာ သန်းခေါင်ယံအချိန်လောက်မှာ နှီး သဖြင့် နိုးရိမ်မက်င်းနှင့် လက်မတို့မှုံး၍ လက်နှင့်ဆုပ်ထားရာ လက်မ ရှာမတွေ့ သဖြင့် လန့်၍ အောင်သောအခါ အမိက ဖော်မြို့းရာ လက်မတို့သွား၍ ရှာမတွေ့တဲ့ အကြောင်း ပြောပြလေ၏။ အမိက အဟုတ်မှတ်၍ အရေးတြီး စမ်းသပ်ကြည့် သော အခါမှ လက်မကို တွေ့၍ ငါးသားလက်မအရှိသားပါကလားဟု ပြောခါမှ လက်မပြန်၍ ပေါ်လာလေ၏။ ဤသို့တရားသတော့အတိုင်းဖြစ်သည်ကိုလည်း တရားသတော့မှန်းမသိပေ။

ဤကဲ့သို့ တောင့်တတဲ့ထိတ်ဆန္ဒအတိုင်း တစ်ဆယ့် ငါးနှစ်သားအရှုယ်သို့ ရောက်သောအခါ မိခင်၏ မောင် ဦးလေးက မြောရွာကျောင်း ဆရာတော်ထံမှာ ပင် ရှင်ပြုပေးသဖြင့် မောင်ရှင်သာမဏေအဖြစ်သို့ ရောက်ရသောအခါ အလွန် ဝမ်းမြောက် လေ၏။ ငါးသာမဏေအဖြစ်မှာပင် သက်သက်လွှာတ်စားခြင်း မြို့ခြီးခြင်းအမှုကိုပြု၍ ပညာများကို ကြိုးစားခဲ့ရာ သွှေ့ သံရှိဟ် ပါတီမောက် ဝိနည်း ငါးကျမ်းတို့ကို သာမဏေဘဝနှင့်ပင် ကုန်ခြင်းသို့ ရောက်ခဲ့၏။ ဤကဲ့သို့ ပရီ

ယလ္လာစမွှာ သင်ကြား၍၏သောင်လည်း လူသူမနီး တောတောင်ကြီး၌ ကိုယ်တည်း ဆုတ်ခွာ တစ်ယောက်တည်း နေမည်ဟူသော အကြံသည် မကြာခဏ ဖြစ်ပေါ်၍ လာ၏။ မြှင့်။ ငါသည်ကား အလုံးစုံသော အရပ်ဌာနသို့ လူညွှဲလည်ကာ ကျက်စား၍ သစ်ပင်တစ်ပင်မှ သစ်ပင်တစ်ပင်သို့ တောတောင်တစ်ခုမှ တော တောင် တစ်ခုသို့သွားရပါမှုကား ကောင်းလေစွာ ဤရဟန်း၏ အဖြစ်မျိုးကိုရြှင်း သည် အရတော်လေစွာ။

မြှင့် ငါသည်ကား တောင်စဉ်တောင်များ ချောက်မြှောင်ကြားတို့၌ ထိတ် လန်းခြင်းတရား စွန့်ပယ်ရှုး၍ အဖော်မမြို့း တစ်ယောက်ထိုးတည်း သွားရပါမှု ကား ကောင်းလေစွာ ဤရဟန်း၏ အဖြစ်မျိုးကို ခြင်းသည် အရတော်လေစွာ။

မြှင့် ငါသည်ကား ကောက်ကျစ်စဉ်းလ စိတ်မိုက်စိတ်မွှေ့ကို စောင်းတိုး ယောက်ကျား စောင်းသမားကဲသို့ မလျော့မတင်း စောင်းကြီးညွင်းတာလို ဘယ်ခါ ကာလ ဘယ်အချိန်ကျမှ ကမ္မာဌာန်းတရားကို အားထုတ်ရပါအံ့နည်းဟု ဤကဲ သို့ အကြံ့အစဉ်များသည် လွန်စွာဖြစ်ပြား သောင်လည်း ရဟန်းဝါ နစ်ဝါအရတွင် ပခုက္ခာဆရတော် ဦးဂန္ဓထံသို့ လည်းကောင်း၊ မန္တလေး ဘုရားကြီးကျောင်းတို့ကို ဆရာတော်ဦးဘုကာထံသို့လည်းကောင်း ပညာသင်ရောက်သောအခါ သင်ကြား ၍ ထားသော ပရီယလ္လာပညာအစွမ်း မာန်ဟုန် ဖုံးလွှမ်း၍လာသဖြင့် ငယ်သွယ် စဉ်က တောထွက်မည်ဟု ကြံ့စည်ဗဲ့သော စိတ်အစဉ်သည် ဖျောက်ကွယ်၍သွား လေ၏။

ရဟန်းဝါ လေးဝါရသောအခါမှ တောထွက်ရန် စိတ်များ ပြန်လည်ပေါ် လာသဖြင့် ကိုလေသာကို ခါတွက်တတ်သော ခုတင်တရားများကို ကြီးစား၍ အားထုတ်လေ၏။ ထိုအခါ၍ စိတ်အကြံ့ဖြစ်ပေါ်၍ လာသည်မှာ ငါတို့ ဖြန့်မာ လူမျိုးများသည် မြတ်စွာဘုရား ဆုံးမတော်မှုသော တရားတော်ကို ပါ့မြို့ဖြန့်မာ ဘာသာ ရောယူက်၍သာ သီလပေးခြင်း၊ သီလခံယူခြင်းပြုလေ့ရှိကြသည်။ မြန်မာဘာသာသက်သက်နှင့် သီလပေးခြင်း၊ သီလခံယူခြင်း မပြုကြပေ။ သို့ အတွက် မြန်မာဘာသာသက်သက် သီလပေး၊ သီလယူ ရေးသားလျင် ကောင်း လိမ့်မည်ဟု ကြံ့စည်ဗဲ့ကို မြန်မာလို သီလပေးပုံကို ရေးသားလိုက်ရပေသည်။ ငှင့်မြန်မာလို သီလပေးခြင်းကို ဆရာတော် ငယ်စဉ်ကပင် သီလခံယူကြသော အခါ မြန်မာလို ပေးလေ့များပါသည်။

ရဟန်းဝါ ကြောက်ဝါရသောအခါမှာ လူသူမနီး တော့မြှင်ကြီးသို့ ကိုယ်တည်း ဆုတ်ခွာသွားလိုသော စိတ်အကြံ့သည် ပြင်းပြစ္စဖြစ်ပေါ်လာသဖြင့် ပြည်မြှေ ပုထိုးကြီး ဆရာတော်ကြီးအား မိမိ၏စိတ်အကြံ့ကို လျောက်ထားသောအခါပုထိုးကြီးဆရာတော် ဘုရားက ငယ်သေး၍ စိုးရိမ်မက်းရှိသဖြင့် တားမြစ်ဆိုင်းငံတား သောကြောင့် တော့ထွက်ရန်ကိစ္စကို အောင်အည်းသည်းခံ၍ နောက်အခါမှာ ပွဲင်းငယ်များနှင့် သာမဏေများကို စာဝါများ သင်ကြားပို့ချေပေးပြီး ဆိတ်ငြိမ်သော ညျချမ်းအခါမှာ ကမ္မဇာန်းတရားများ နှလုံးသွင်းရပေ၏။ ထိုသို့ နှလုံးသွင်းမြားသော်လည်း ဘာတစ်ခုမျှ ထင်မြင်ခြင်းကို မရခဲ့ပေ။ မရသော်လည်း တော့ထွက်ဖို့ရာ စိတ်အကြံ့ကတော့ မလျော့ပေါ့။ မလျော့သည့် အတိုင်း တော့ထွက်တော့မည်ဟု ဆင်ခြင်စဉ်းစားခိုက်မှာ တော့နေရဟန်းဆိုတာ ခရီးဝေးစွာ သွားရသဖြင့် သပိတ် ပရိက္ခရာ လွယ်စရာအိတ်များ လိုသေးသည်ဖြစ်၍ သပိတ်အိတ်လေးတစ်ခု ပြည့်စုန်း အလွန်ပင် စိတ်ပင်ပန်းခြင်းဖြစ်၍ နေခိုက်မှာ နေစဉ်မပြတ်ဆွမ်းရပ်ကာနေသာ ရွာသစ်ရွာ ဦးသာများ ဆိုသုက ရွာသစ်ရွာသား ဒါယကာများတို့နှင့် တိုင်ပင်ကာ သပိတ်ပရိက္ခရာ လွယ်စရာအိတ်များ ပိုင်းဝန်း၍ လူဗျာ့ကြတော့မှ မိမိကြံ့စည်းတဲ့အတိုင်း အောင်မြင်ခြင်းသို့ ရောက်သဖြင့် ဝမ်းသာခြင်းဖြစ်ရပေသည်။

ထိုသို့ သပိတ် ပရိက္ခရာ လွယ်စရာသပိတ်အိတ်များ ပြည့်စုံပြီး တော့ထွက်ရန် အချိန်တန်းပြီဟု စိတ်ကို ဆုံးဖြတ်ပြီးလျင် ၁၂၇၄ ခု တန်ဆောင်မှန်း လဆန်း၈ ရက်နေ့ ညနေ ၅ နာရီ အချိန်၌ သုတေသန ဝိနည်း အဘိဓမ္မာ ကျော်စာအပေါင်းကို စာပေါ့ချကာနေသာ နောင်တော် ရဟန်းအား လူဗျာ့ကြံ့ခြင်းကို ပြုခဲ့ပေ၏။

ထိုနောက် ၅ နာရီအချိန်မှာပင် မိမိ၏ သွန်သင်ရွှေမြေး အဆုံးအမ ၈ေးသော ဆရာတော်ဘုရားကို ဘဝများစွာ သံသရာက တရားမသိ ပြစ်မှားမိသော ယုတ်မာညာစုံဆိုး အပြစ်မျိုးကို အားကုန်မာန်လျော့ပြန်ကာ ကန်တော့၍ ဗုဒ္ဓမြတ်စွာ စိန္တယျာ၏ ချီးမှုမ်းတော်မှုအပ်သော လူသူမနီး တော့မြှင်ကြီးသို့ ယခုနေခါ ညျချမ်းသာ၌ ရှင်သိရိဘွဲ့မည်ရှိသော ရဟန်း ငါသည် တစ်ယောက်တည်းသာ သွားပါတော့အုံဟု အမိန့်ပြုကာ မိမိ၏သိလကို သန့်သန့်ရှင်းရှင်း သုတေသန်းကို ပြုပြီးလျင် ၅ နာရီခဲ့အချိန်သို့ ရောက်သည်ရှိသော် ထွက်ဖို့ရာလမ်းပုထိုးကြီးတန်းသို့ ညီနောင်နှစ်ပါးထွက်ကာ သွားကြသည်ရှိသော်

တစ်ခက္လာက်နှင့် တောင်ထိပ်သို့ရောက်သဖြင့် အမည်တွင်ဆောင် ကြက်ထင်းတောင်၏ အနီးသို့ ရောက်သောအခါ နေရှိ မျှင်သန်း အစ်ကိုရဟန်းနှင့် နှလုံးမသာ ခွဲခြားရသဖြင့် နောက်သို့တစ်ဖော် ပြန်ရှုကြည့်သောအခါ ရင်ဥ္ဓိရှုံး နှလုံးသားသည် ဖြန်းဖြန်းကွဲတော့မလို သောကဗျာပြင်း မီးလောင်ခြင်းသည် မကြာချက်ချင်း ဖြစ်ပေါ်ရှုလာခဲ့၏။ ထိုသို့ မီးတောက် ပေါ်လာရောက်က မိမိကိုယ်ကို သွန်းသင်ရရှုပြီး အဆုံးမ ပေး၍ ဤသို့ စိုးရိမ်မကင်း ပူလောင်ခြင်းနှင့် မသက်မသာ ထွက်ခွာသွားသည် ရှိသော် ကိုယ်သာနှစ်ဦး ဘာအကျိုးရှိတော့အံ့အည်း။ ရှေးသူတော်ကောင်း အရိယာအပါးတို့သည် နိုဗာန်မြော်ပြီး တောထွက်သောနည်းစိန်းကိုဆင်ခြင်၍ ပြည့်မြို့နှင့် မနီးမဝေး နှစ်မိုင်လောက်ကွာဝေးသော အရပ်သို့ ရှေးရှုံး ရှေးသူတော်ကောင်း သူမြတ်လောင်းတို့ မွေ့လျှော့ရာဖြစ်သော တောင်စဉ် တောင်တန်း ရီမျှောင်သန်းသော တောအပ်ကြီးသို့ မျှောင်မျှောင်မည်းမည်း ခုနစ်နာရီ၌ အချိန် ရောက်ရှိလေ၏

မည်းမှာ်ရီသန်း တောင်စဉ်တောင်တန်းသို့ သာယာဖြည့်းဖြည့်း လျောက်ကာ လျောက်ကာ တစ်ယောက်ထိုးတည်း သွားသည်ရှိသော် ဟောင်းနှင့်စုတ်ပြတ်သော ကျောင်းပျက်ကလေးတစ်ခုကိုတွေ့လေရာ ကျောင်းအထက် သို့ တက်သွား၍ အဖော်မှိုး တစ်ယောက်ထိုးတည်း အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွေ်း၍ နေလေ၏။ နံနက်မှိုးသောက် အလင်းသို့ ရောက်သောအခါ မျက်နှာသစ်ခြင်းရှုံးရာ ရောက်သွေ်းသွေ်းတို့တောင်၏ အဆုံး၌ ရေအိုင်ကယ်ကိုတွေ့၍ ရေစစ်ဖြင့် ရေကိုစစ်ပြီးလျှင် ခံတွင်းဆေးခြင်း မျက်နှာသစ်ခြင်းကို ပြေားလျှင် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွေ်းပြန်လေ၏။ ဆွမ်းခံအခါနီး၍ လာသည်ရှိသော် တစ်အိမ်မှဲ တစ်အိမ်လဲ၍ ရုပ်ထဲဝင်ကာ ဆွမ်းခံခြင်းရှာ သီလရှင်များ နေထိုင်းသည့် ရွာင်းယောက်တစ်ခုသို့ ဝင်၍ ဆွမ်းအလိုင်းရှာ ရုပ်ကာရုပ်ကာ သွားသည်ရှိသော် သွေ့ခြွင်လန်း ပေးလှုံးခါးသော ဆွမ်းနှစ်ခွက်ကို ရလေ၏။ မဖြည့်မစွက် ဆွမ်းနှစ်ခွက်ဖြင့် မွှေတလောက်ပုံမရှိသေး၍ ရှေ့သို့ဆက်လက် ပွင့်လှသိမ်ကုန်းရွာဘက်သို့ လှမ်းထွက်ကာ သွားသည်ရှိသော် လွန်စွာကြမ်းခက် ဆွမ်းနှီးနှစ်ခွက်ကိုရှုံးလေးခွက် ပေါင်းစု ဆွမ်းအမှုဖြင့် မွှေတလောပြီဟု နှလုံးသွေ်း၍ ရွှေ့နှစ်ဦး လမ်းခရီးသို့ လျောက်ကာလျောက်ကာ လာခဲ့ပါသော ဆွော့ခိုအောင်းသံမ်းကျောင်းသို့ မကြာခင်ရောက်သဖြင့် မွှေတမည့်အရေး ဆွမ်းဘုံးပေးမည်

ပြသောအခါ သောက်ဖို့ရေမရှိသူဖြင့် ရေအိုင်ငယ်သို့သွား၍ ချမ်းသာ အေးဆိတ် တည်ပင်ရိပ်မှာ ဆွမ်းစားရင်းထိုင် နီသီဒိုင်ကိုဖြန့်ကာ ခင်း၍ ဆွမ်းချည်းသက်သက် ဆားမဖက်ဘဲ မျှတော်အောင်ဘုံးပေး၍နေရာ ငါးရက်လောက်အကြာ့သီလရှင်များစွာတို့ သိကြသဖြင့် အသားမဖက် သစ်သီးသစ်ရွက်များကို လှူဒါန်းကြခြင်းကြောင့် သီလရှင်များ လှူဒါန်းသောဆွမ်းကို မျှတော် မိမိကိစ္စ အာနာပါန် အလုပ်အားထုတ်နေရာ ၁၅ ရက်လောက်အကြာ့မှာ အာရုံနိမိတ်ပေါ်လာသောအခါ ဟာ... ငါော် နှာသီးဝမှာ ဘာကြီးပေါ်လာပါလိမ့်မလဲဟု မဝေခွဲနိုင်သဖြင့် အင်ကြားမြောင်ဆရာတော်ကြီးထံသွား၍ လျှောက်ထားရာ အင်ကြားမြောင် ဆရာတော်ဘုရားကြီးက ခွဲခြမ်း၍ အမိန့်ရှိသောအခါမှ သေချာကန် သိရသဖြင့် ဆရာတော်ကြီးကို ယုံကြည်အားကို၍ ကျေးဇူးတင်ပါသတည်း။

ဒီဦးနှင့် ပိုစိကိစ္စအကြား ရှင်းလင်း၍ ပြတော်မှု၏။ နောက်ရက် များ၏ မိမိအလိုက်ရှာ လျှောက်ထားသောအခါ ကျော်မြောက် အောင်ပင် အမိန့်ရှိတော်မှာသဖြင့် င့်ရက် ၅ ရက် လျှောက်ထားပြီးသောအခါ မန္တလေးက ဆရာတော်ကြီးကို ပင့်သဖြင့် ဆရာတော်ကြီးနှင့်အတူ ပါသွား၍ လယ်တိစိုကျောင်းမှာ တစ်ညွှန်ပြီးနောက် ငယ်စဉ်က စာတက်ခဲ့ဖူးသော ဘုရားကြီးတိုက်၊ တိုက်ကြပ် ဆရာတော်ဘုရား ဦးဘာဏာအား သွား၍ ကန်တော့ပြီး နောက် စစ်ကိုယ်းသက် ယောသိတာဝံသရာတော်ကြီးသည် တာဝံသရာတော်ဘုရားထံ ၄-၅ရက်အျော် စုစုမံမံရာ ငှင်းဆရာတော်ကြီးက အဆုံးအမပေးသော တရားများကို နာ၍နေစဉ် ငါဝါး ဥပမာဏယ်ဆရာတော် အမိန့်ရှိဖူးတာကတော့ ယောသိတာဝံသရာတော်ကြီးသည် ရဟန်းကိစ္စပြီးတဲ့အနေမျိုး အမိန့်ရှိဖူးပါသည်။ ယခု ဆိုဆုံးမတဲ့ကာတော့ အကြမ်းပဲ ရှိပါသေး သလားဟု စဉ်းစားမိ၍ လျှောက်သည်မှာ... အရှင်ဘုရား မိမိကိုယ်ကို ဖြစ်စေ၊ သူတစ်ပါးကိုယ်ကို ဖြစ်စေ၊ ကြည့်လိုက်သောအခါ ကိုယ်ရယ်လို့ ရှာမတွေ့တော့ဘဲ တရားနှင့် ပျက်နေတာကို ဖြင့်လျှင် ဘယ်လိုပါလဲ ဘုရားဟု လျှောက်ထားသောအခါ ဒီလို ဖြင့်တာကတော့ အကောင်းဆုံးပဲ။ ရှုတ်တရက် မဖြင့်နိုင်ကြဘူးဟု အမိန့်ရှိလေ၏။ ထို့နောက် ဂန္ဓာရုံး ဆရာတော်ထံ သွား၍စုစုမံမံရာ ဂန္ဓာရုံဆရာတော်ဘုရားက ဒီလိုလည်း ရှိတယ်။ တချို့က သမထနှင့်စာ ပစ်ပယ်ပြီး လုပ်ကြတာတွေ လည်း ရှိတဲ့အကြား အမိန့်ရှိတော်မှုကာ (ရူပကလာပ သန္တိတိ ကာမလောက် ဒီပေါ်လာဝံသ နှီးသောတာ ပိုယစ) ဟူသော စာကိုလည်း ရွတ်ဆိုပြ

## ပြည်မြို့ ဆရာတော်ဘုရားကြံး

၈၉

တော်မှု၏။ ဤကဲ့သို့ မြင်လျင် ဘာလိုပါသေးသလဲ ဘုရားဟု လျောက်ပြန် သောအခါ ဤကဲ့သို့ မြင်လျင် ငင်းပွဲလုပ်လို့ ဆိုရမည်ဟု အမိန့်ရှိလိုက်သော နာမ်ဘက်သို့ ဆက်လက် လျောက်ထားသောအခါ ဆရာတော်ကြံးက အမိန့်ရှိ သည်မှာ ဆရာတော်သည် ကျွန်းမာရေးနှင့် မပြည့်စုသဖြင့် ကောင်းကောင်း စကားပြော၍ မရခြင်းကြောင့် သည်းခံပါဆိုတဲ့ အကြောင်း အမိန့်ရှိလာသော အခါ ယောသိတာဝါရွောင်သို့ ပြန်ခဲ့၍ နောက် ၁-ရက် မန္တလေးသို့ ပြန်ပြီး မိမိ တို့ နေရပ်ဌာန ပြည်မြို့သို့ သဘောဖြင့် ပြန်ခဲ့လေသည်။

၁၃၃၈ ခု၊ တပိုတဲ့လပြည့်ကျော် ၉ ရက်၊ သောကြာနဲ့၊ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်၊ သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၇၁ ပါ အရတွင် စုတိ ကမ္မဇူပ်ချုပ်ပြမ်းတော်မူလေသည်။

(၁၉၆၆-သာသနရေးဦးစီးဌာနထုတ် သိက္ခာသုံးပါးပြရာကျမ်းမှ ထုတ်နှစ် ဖော်ပြုသည်။)

ကျေးဇူးတော်ရွင်  
ပြည့်စီးတော်သမဂ္ဂတော်ဘုရားကြီး၏  
ဝိယဉ်နှုန်းပြုံး

ယောကီပုဂ္ဂိုလ်တို့ အလုပ်ခွင်ကို စ၍ ဝင်ရသောအခါ  
အလုပ်လုပ်ငန်းကား

သော သတေသဝ အသေသတိ၊ သတေသဝ ပသေသတိ။

သော ထိ သတိရှုတင် တရားကိုမင်သောယောကီပုဂ္ဂိုလ်သည်။ သတေ  
ဝ ထွက်သက်ကိုရှု သတိပြု၍သာလျှင်။ အသေသတိ၊ ထွက်သက် လွှတ်ကာ  
ထုတ်လိုက်ရာ၏။ သတေသဝ၊ ဝင်သက်ကိုရှု သတိပြု၍ သာလျှင်။ ပသေသတိ  
ဝင်သက်ရှိက်ကာ ရှုလိုက်ရာ၏။

ထိစကား၏ လိုရင်း ပဓနကား တရားကို လိုလားတဲ့ ယောကီပုဂ္ဂိုလ်လူရှင်  
ရဟန်းသည် ထွက်သည် ဝင်သည်ကို မှတ်မိအောင် အသက်ကို သတိထား၍  
ရှုရသည်။ သတိထား၍ ရှုကြပါ။

ထိုင်ပုံ နည်းနိုသယယမှာ ယောက်ဗျား တင်ပျဉ်ခွဲ၍ ထိုင်၊ မာတုဂါမများ  
မှာ ကြိုကြို့ထိုင်၊ ကိုယ်ကို ဖြောင့်ဖြောင့်ထား။ တစ်နာရီ ထိုင်မည်ဆိုလျှင် တစ်  
နာရီ မစွေလျှင် မထန့်နဲ့၊ ထလိုဂိုလျှင် ဝိရိယဆုတ်၍ နောင်ကို သည်လိုသာ  
ဖြစ်တတ်သည်။

မိမိ အမိန္ဒာန်းသည့်အတိုင်း တစ်နာရီစွဲသောအခါ လျောင်းလျက်က  
တစ်နာရီ စကြိုန်းသွားလျက်က တစ်နာရီ၊ ရပ်လျက်က တစ်နာရီ၊ ထိုင်ပုံ အမျိုးမျိုး  
သွားပုံအမျိုးမျိုး၊ ရပ်ပုံအမျိုးမျိုး လျောင်းပုံ အမျိုးမျိုးနှင့်လှည့်၍ စီးပွားကြ သို့မှ  
ရှေ့ည့်စွမ်းနိုင်သည်။

## ပြည်မြို့ ဆရာတော်ဘုရားကြီး

၉၁

သိမဟုတ်လျင် ထိုင်၍သာ စီးဖြန်းသည့် ယောကီသည် ထိုင်နိုင်လျင် ထိုင်၊ မထိုင်နိုင်လျင် စိတ်လျော့ပြီး အလကား နေတတ်သည်။ တစ်ထိုင်တည်း ထိုင်နေ သည့် ယောကီများသည် ရေရှည်မဖွံ့ဖိုင်၊ မကြာခင် ရောဂါ ပေါ်တတ်သည်။ ရောဂါပေါ်လျင် တရားဆုတ်ယုတ်တတ်သည်။ ကြပ်ကြပ်ကြီး သတိထားကြ။

လိုရင်းအချက်ကား သွားသည်ဖြစ်စေ၊ ထိုင်သည်ဖြစ်စေ၊ အိပ်သည် ဖြစ်စေ၊ ထသည်ဖြစ်စေ အဓိဋ္ဌာန်ချက် မြှေဇာရမည်။ မိမိရသော တရားကိုလည်း ဘယ်အခါမှ လွှတ်မထားရ၊ စကားပြောကို သတိထား။

“ဘယ်ညာလက်ပိုက် တရားလိုက် ဆိုက်ဆိုက်ရမည်သာ” ဆိုခြင်းကြောင့် ထိုင်၍ စီးဖြန်းသော ယောကီပုဂ္ဂိုလ်များသည် ညာဘက် လက်များကို ဘယ်ဘက် လက်များနှင့် ပိုက်ရမည်၊ ပိုက်ကြပါ။

### သတိပေးသောအခန်း

ယောကီသည် ထွက်သက် ဝင်သက်ကို သုံးသပ် ဆင်ခြင်၍ နေသောအခါ ထွေထွေရာရာ စိတ်များ ပေါ်၍လာလိမ့်မည်၊ ထ၍ မသွားနှင့် ထချင် လိမ့်မည်၊ ကြပ်ကြပ်သတိထား၊ အသောသ ပသောသ=ထွက်သက် ဝင်သက်ကို အာဆိုက်၍ ရှုံးလိုက်၊ ထွေထွေရာရာ စိတ်များသည် ပျောက်က်း၍ သွားလိမ့်မည်။

ယောကီသည် ထွက်သက် ဝင်သက်ကို သုံးသပ် ဆင်ခြင်၍ နေသောအခါ ထွေထွေရာရာ ပြောင်းမှ ညာမှ ကိုက်ခဲမှ နာကျင်မှ ယားယံမှုများ ပေါ်လာပါ လိမ့်မည်။ ရှေးကထက်များသည်ဟု ထင်ရလိမ့်မည်။ မကုတ်နှင့် မလျေပုနှင့် ကျိုတ်၍သာလဲ၊ အသောသ – ပသောသတရားကိုသာ စိုက်၍ ရှုံးလိုက်၊ ထွေထွေ ရာရာ ဖြစ်ပေါ်သမျှတို့သည် ပျောက်ပျောက်၍သွားလိမ့်မည်။

ယောကီသည် ထွက်သက် ဝင်သက်ကို သုံးသပ် ဆင်ခြင်၍ နေသောအခါ ထွေထွေရာရာ ကြံးစည်မှုတွေ ထိနမိဒ္ဒ နိုင်စက်၍ ကိုကြောတက်ခြင်း၊ ကိုလေး ခြင်း၊ ခေါင်းကိုက်ခြင်း၊ ငိုက်မျဉ်းခြင်း၊ မအိပ်လျင်များတော့မလို သည်အနေ ဖြစ်တတ်ပါသည်။ ယောင်၍များ တုံးလုံးမလုံလိုက်နှင့် များတတ်သည်။ အသော သ–ပသောသတရားကိုသာ အားစိုက်၍ ရှုံးလိုက်။ ထွေထွေ ရာရာများသည် ပျောက်သွားလိမ့်မည်။

ဤကဲ့သို့ အထူးထူး အထွေထွေ များခြင်းကို သိခြင်းသည် အခြားကြောင့် မဟုတ်။ အသောသပသောသကို သတိနှင့် စောင့်ရှောက်၍ နေသည့် အတွက်

သီခြင်းဖြစ်သည်။ သတိအနေမှသည် သမခိအနေကို ကူး၍သွားလျှင် ပျောက် လိမ့်မည်။ စိတ်မပျက်နှင့်၊ သူတို့အနေကို ထင်ရှားသိရတာ ဝင်းသာဖို့ ကောင်းလှ သည်။

ငါမဖြစ်နိုင်ပါဘူး မထင်နိုင်ပါဘူး ဆီပြီးလျှင် ကမ္မာဌာန်းကျောင်းက ထွက် ပြီး မိုင်၍ နေတတ်သည်။ မနေနှင့် ပြန်၍အားထုတ်ပါ။

### **နိမိတ်အာရုံ မမြင်နိုင်၍ ယောကိပုရှိလွှာည်းပုံ**

ကမ္မာဌာန၊ လေ့ထပြန်ခေါက်၊ တအောက်မေ့မေ့၊ နှေ့သူ့ကြီးစား၊ စွဲ ဆော်ဇားလည်း၊ တိမ်ကြားမိုးလယ်၊ လျှပ်နှံယ်တစ်ပြက်၊ ပြီးတစ်ပြက်များ၊ စူာန်းမဂ်ရမည်၊ ရိုင်ရည်မထင်၊ ခဲ့ပြုင်းသော်၊ သခင်ဘုရား၊ ပိုင်းခြားလေးခါ၊ ပုဂ္ဂိုလ်စု တွင်၊ ကြိုက်ဥဆန်းများ၊ ကျေန်သောကောင်သိုး၊ သုံးထောင်တစ်ဆင်၊ ဤအဖြစ် ဝယ်၊ မေးသူစုရမက်၊ ဘဝဆက်မှ၊ မထွက်လှည့်ကျင်၊ ခဲ့ပြုင်းသည်၊ ငါလျှင် ပုံပေရမဟု၊ လက်ချကိုယ်ကို ပြစ်တင်ဆို၍။

သည်လိုလက်ချပြီး မိုင်မနေကြနှင့်။ သည်လို နေလိုလည်း ကိစ္စက ပြီး မှာ မဟုတ်ဘူး။ မိမိအားထုတ်သော တရားကိုသာ အားထုတ်မြှု အားထုတ်နေပါ။ အားထုတ်ဖော်များလျှင် ထိထွက်သက် ဝင်သက်လေသည် တစ်ခါထက် တစ်ခါ ထင်ရှား၍ လာပါလိမ့်မည်။ ထွက်တိုင်း ဝင်တိုင်း သိသောအခါ ထွက်မှု ဝင်မှု သိသော အသိမျိုးနှင့် တစ်နာရီ နှစ်နာရီ၏သုံးနာရီ နေနိုင်အောင် အားထုတ်၊ နေနိုင် လျှင် အကောင်းဆုံး အချုပ်သမခိုပ်၊ သူ့ကိုရအောင် အားထုတ်ရတာ၊ သူ့ရလျှင် ပြီးရော၊ ဘာဘာဘာညာ အာရုံတွေ မလိုက်စားနှင့် သည်လိုအာရုံတွေကို လိုက် စား၍ နေသည့်အတွက်ကြောင့် သတ္တဝါတွေဟာ ဆင်းရပြီးနေကြသည်။ ယခု လည်းပဲ ဘာဘာဘာညာ အာရုံကို လိုက်စား၍နေချင်သေးသလား။ လိုက်စား၍ နေချင်လျှင် ဝင်ဆင်းရောက ထွက်မှုမဟုတ်သေးဘူး။ ထို ဘာဘာဘာညာ အာရုံ ပေါ်လာသည်လိုလည်း မမြတ်နိုးနှင့်၊ မလိုက်စားနှင့်၊ မပေါ်မှုလည်း မဖိုးရိမ်နှင့်၊ သူ့ဘာဘာသူဖော်စေ။ အရေးမရိုက်နှင့်၊ ကိုယ့် အလုပ်ကိုသာလုပ်။ သိမှ အလုပ် တွင်မည်။ စိတ်က တွေးမရောက်ဘဲနှင့် တစ်နာရီ နှစ်နာရီ သုံးနာရီ ထွက်သက် ဝင်သက်နှင့် ချည်းနေနိုင်လျှင် အကောင်းဆုံး သမခိကို ရတာပဲ။ ဤလိုနေနိုင်တဲ့ အနေမျိုးကိုရလျှင် ပထမစတုက္ကလေးချက်ရှိတဲ့ အနက်တွင် ပထမအခန်းကို အောင်မြင်ပြီ။

ထိန္ဒာက် ဒုတိယစခန်းကို ဆက်၍အားထုတ်။  
ဒုတိယစခန်းကို ဆက်လက်၍ အားထုတ်လိုသောယာဂါဌူးလျှော်များ  
သည် အရှည်အတိ သည်နှစ်ချက်ကို ပိုင်နိုင်အောင် အားထုတ်ရမည်။

### ဒုတိယစခန်း ဆုံးဖြတ်ချက်

အရှည်ဆိုတာ နေးနေး အသက်ရှာတာ၊ အတိဆိုတာမြန်မြန်အသက်ရှာ  
တာ၊ အသက်ရှာတာ နေးတယ် မြန်တယ် သည်နှစ်ချက်ကို သိအောင်အားထုတ်။  
လူတစ်ယောက်မှာ တစ်ထိုင်တည်း၌ ထွက်သက်-ဝင်သက် နေးတဲ့ အလှည့်  
လည်း ရှိသည်။ မြန်တဲ့ အလှည့်လည်းရှိသည်။ နေးလျှင်နေးတယ်၊ မြန်လျှင်  
မြန်တယ်။ တစ်နာရီ နှစ်နာရီ သည်အနေမျိုးနှင့် ချည်း နေနိုင်အောင် အားထုတ်။  
သည်အနေမျိုးနှင့်ချည်း နေနိုင်လျှင် ပထမတဗ္ဗာ လေးချက်ရှိသည့် အနက်တွင်  
ဒုတိယအခန်းကို အောင်မြင်ပြီ။ ပုံးနှစ်ဖက်ကြား ခေါင်းပေါက်ပေမယ့်လို့  
အသက်ရှာချင်း ကွဲလိမ့်မည် ဆိုတာ ရှိသည်။

### တတိယစခန်း ဆုံးဖြတ်ချက်

တတိယစခန်းကို ဆက်လက်၍ အားထုတ်လိုသည့် ယောဂါဌူးလျှော်များ  
သည် အစ-အလယ်-အဆုံး သုံးချက်လုံးကို ထင်ထင်လင်းလင်း သိရအောင်  
အားထုတ်ရမည်။

အစဆိုတာ ချက်တိုင်ကစ၍ လေထွက်လာသည်ကို သိအောင်၊ အလယ်  
ဆိုတာ နှလုံးသားကို လေတိုက်သွားတာ သိအောင်၊ အဆုံးဆိုတာ နာသီးဖျားကို  
လေတိုးထွက်သွားတာကြည့်။ “အထွက် အစ ချက်တိုင်က၊ အဝင်အစ နာသီး  
က”၊ နှလုံးသားကို လေတိုက်၍ သွားသောအခါ နှုတ်ခမ်းဖျားနှင့် လေကို နှုတ်  
လိုက်သည်ကို နှလုံးသားမှာ ထိသွားလိမ့်မည်။ ဥက်နှင့် သိအောင်ကြည့်၊ ထင်  
ရှားလျှင် သိလိမ့်မည်။ အစ အလယ် အဆုံး ထင်ရှားတဲ့ အနေမျိုးနှင့်ကြည့်။  
တစ်နာရီ နှစ်နာရီနေနိုင်လျှင် ပထမ စတုက္က လေးချက် ရှိသည့်အနက်တွင်  
တတိယ စခန်းမှာ အောင်မြင်ပြီ။

### စတုက္ကစခန်း ဆုံးဖြတ်ချက်

စတုက္ကစခန်းကို ဆက်လက်အားထုတ်လိုသည့် ယောဂါဌူးလျှော်များသည်...  
ထွက်သက်ဝင်သက် နှစ်ပါးကို တဖြည်းဖြည်း သိမဲ့မဲ့ သိမဲ့မဲ့ သွား

အောင် အားထုတ်ရမည်။ အလွန်သိမ်မွေ့သွားသောအခါ ထွက်သက် ဝင်သက် ကို ရှာမတွေ့ဘဲ ဖြစ်တတ်သည်။ ထွက်သက် ဝင်သက်ကို လိုက်၍ ရှာလိမ့်မည်။ မရှာနှင့်။ ငါအသက်မရှုကျား။ တစ်ခါခက်ချေရဲ့ ထင်ပြီးတော့ကာ အလုပ်ကို ဖျက်ပစ်တတ်သည်။ ကြပ်ကြပ်သတိထားလေ၊ မပါလျင် စိတ်ချည်း သွား မရှာနှင့်။ သိမ်မွေ့သည် အနေမျိုးနှင့် တစ်နာရီ နှစ်နာရီနိုင်လျင် ပထမစတုက္ခ လေးချက်တွင် စတုက္ခစခန်းကို အောင်မြင်ပြီ။

### ဝိပဿနာလမ်း အမြိုက်နှုံး ပြချက်

ဤပထမ စတုက္ခလေးချက်ကိုအောင်မြင်ပြီးသည့်ယောဂါပုဂ္ဂိုလ်သည် ရှေ့ဒုတိယစတုက္ခကို ဆက်လက်၍ အားထုတ်လိုလျင် အားထုတ် အားမထုတ် လိုလျင် ဝိပဿနာဘက်ကို ကူးလိုက်။ ဝိပဿနာဘက်ကို ကူးလိုသည့် ယောဂါ သည် အနိစ္စ-ပိရာက-နိရာဥ-ပို့နိသွေ့ ဆိုသည့် စတုက္ခလေးချက် ဘာဝနာ ခန်းသို့ ဖြတ်လမ်းပြင့်တာက်၍ စီးဖြန်းပါ။

အနိစ္စအချက်ကို တက်၍ စီးဖြန်းသည့် ယောဂါပုဂ္ဂိုလ်သည် မိမိ၏ ထွက်သက် ဝင်သက်လေးကို အနိစ္စ အနိစ္စဟု မမြှော်သည့် သဘောများကို ရှုဆင်ခြင်ရ မည်။ ဤကဲ့သို့ ရှုဆင်ခြင်၍ နေခိုက်မှာ ငှါးလောတ် ရုပ်ကလာပ် ကလေးများ တဖ္တားဖ္တားနှင့် ပေါ်လာတတ်ပါသည်။ အချို့သော ယောဂါမှ တစ်ကိုယ်လုံး တစ်ကောင်လုံးကို ရှာမတွေ့တော့ဘဲ ရုပ်ကလာပ်မှန်၊ ရုပ်ခိုးများကိုသာ တွေ့တတ်ကြပါသည်။ ရုပ်ပေါ်ပုံကို အကျဉ်းမှု ပြထားလိုက်ရပါသည်။ နောက်မှ အကျယ်ကို ပြပါမည်။

ရုပ်တရားပေါ်လျင် နာမ်တရား ဆက်လက်၍ကြည့်၍ ရုပ်တရား၊ နာမ်တရား နှစ်ပါးထင်ရှုးလျင် ထိုရုပ်တရားနာမ်တရားနှစ်ပါးကို လက္ခဏာတင်၍ သုံးသပ်၊ ဥက္ကာတိုင်အတိုင်း သုံးသပ်ပုံကို နောက်စခန်း ရောက်မှ ဆက်လက်၍ ပြမည်။

ဖြတ်လမ်းက နိဗ္ဗာန်ကို တက်လိုတဲ့ယောဂါသည် သည်စခန်းက ခွဲ၍ ဝိပဿနာလမ်းတို့လိုက်၊ ဝိပဿနာလမ်းဆုံးလျင် မဂ်ညာဏ် ဖိုလ်ညာဏ်လမ်းကို ဆက်၍လိုက်။ နိဗ္ဗာန်ကို တွေ့လိမ့်မည်။ နောက်မဆုတ်နှင့် လိုက်သာလိုက်၊ ဆက်ဆက်တွေ့လိမ့်မည်။

ယခုပြသော အချက်ကား အလုပ်ခွင်သို့ ဝင်သောအချက်  
 သော သတေသဝ အသုသတိ သတေသဝ ပသုသတိ  
 ဒီပုံ ဝါ အသုသန္တာ ဒီပုံ အသုသာမိတိ ပဇာနာတိ  
 ဒီပုံ ဝါ ပသုသန္တာ ဒီပုံ ပသုသာမိတိ ပဇာနာတိ  
 ရသု ဝါ အသုသန္တာ ရသု အသုသာမိတိ ပဇာနာတိ  
 ရသု ဝါ ပသုသန္တာ ရသု ပသုသာမိတိ ပဇာနာတိ။  
 သော၊ ထိစွက်မှ ဝင်မှု အာရုံပြသော ယောဂါပုဂ္ဂိုလ်သည်။ သတေသဝ၊  
 မလစ်စေမှ သတိပြု၍သာလျှင်။ အသုသတိ၊ ထွက်သက်ထုတ်၏။ သတေ  
 ဝ၊ မလစ်စေမှ သတိပြု၍သာလျှင်။ ပသုသတိ၊ ဝင်သက်ရှိက်၏။  
 လေထွက်သွားတာ ဝင်လာတာ သတိပြု၍ နေရမည်။ (ထွက်လေ ဝင်  
 လေ၊ ဤနှစ်ထွေ၊ သိပေအောင်ဟု၊ သတိပြု)။  
 ထွက်သက်ဆိုတာ အပြင်ဘက်သို့ ထွက်တဲ့လေ။  
 အသုသောတိ ဗဟိနိဂုံမန်ဝါတောာ။  
 အသုသောတိ၊ အသုသဟူ သည်ကား။ ဗဟိ၊ အပြင်ဘက်သို့။ နိဂုံမန  
 ဝါတောာ။ ထွက်သော လေတည်း။  
 ဝင်သက်ဆိုတာ အတွင်းသို့ ဝင်သောလေ။  
 ပသုသောတိ အန္တာ ပဝိသနဝါတောာ။  
 ပသုသောတိ၊ ပသုသသ ဟူသည်ကား။ အန္တာ၊ အတွင်းသို့။ ပဝိသန  
 ဝါတောာ၊ ဝင်သောလေတည်း။  
 သတ္တုဝါများဟာ ဘယ်နေ့ဘယ်ရက်က စ၍ အသက်ရှုပါသနည်း။  
 သတ္တုဝါများဟာ အမိဝင်းတွင်းက ဖွားသည့်နေ့ရက်ကစ၍ အသက် ရှု  
 ၏။  
 မာတုကုစိုးတောာ နိဂုံမနကာလေ ပထမ အဗ္ဗာနရုဝါတောာ ဗဟိနိဂုံမိုး။  
 မာတုကုစိုးတောာ၊ အမိဝင်းမှု။ နိဂုံမနကာလေ၊ ထွက်သော ကလေ့၌။  
 နိဂုံမနကာလေ၊ ဖွားမြှင့်သောနေ့ရက်၌။ ပထမ၊ ရေးဦးစွာ၊ အဗ္ဗာနရုဝါတောာ၊  
 အတွင်းလေသည်။ ဗဟိ၊ အပြင်ဘက်သို့။ နိဂုံမိုး ထွက်၏။  
 သတ္တုဝါများဟာ ထွက်သက်ကို အရင်ထုတ်သလား။ ဝင်သက်ကို အရင်  
 ရှုသလား။ ထွက်သက်ကို အရင်ထုတ်သည်။ ဝင်သက်ကို နောက်မှ ရှုသည်ဟု

မှတ်။

ထိုတွက်သက်ဝင်သက်ဟာဘယ်မှာဆုံးပါသနည်း၊ ပြစ်ပါသနည်း။  
ထွက်သက် ဝင်သက်ဟာ ချက်တိုင်မှာဆုံး၏။ ချက်တိုင်မှာ ပြစ်၏။

အဗ္ဗာန်ရုံ၊ ပဝိသဇ္ဇာ တာလုံ အာဟာစ္စ နိဗ္ဗာယို။

အဗ္ဗာန်ရုံ၊ အတွင်းသို့။ ပဝိသဇ္ဇာ၊ ဝင်သည်ရှိသော်။ တာလုံ၊ ချက်တိုင်  
ကို။ အာဟာစ္စ၊ ထို၍။ နိဗ္ဗာယို၊ ပြစ်၏။

ထွက်သက်ဝင်သက် လေသည် စိတ်ကြောင့်ဖြစ်သည်။

အသောသပသောသာ စိတ္တသမ္မဋ္ဌာနာဝ။ ။

အသောသပသောသာ၊ ထွက်သက်ဝင်သက်လေတို့သည်၊ စိတ္တသမ္မဋ္ဌာနာ  
ဝ။ စိတ်ကြောင့်ဖြစ်ကုန်သည် သာလျင်တည်း။

ထွက်သက်ဝင်သက်ကို မှတ်ကာနေသောအခါ နိမိတ်အာရုံ ပေါ်လာ၏  
တတ်သည်။

### နိမိတ်အပြား ထင်မြင်ချက်

လဲဝါဂ္ဂမ်းကဲသို့ထင်ခြင်း။

ဗိုင်းဝါဂ္ဂမ်းကဲသို့ထင်ခြင်း။

လေအယဉ်ကဲသို့ထင်ခြင်း။

အငြကထာတို့မှလာသော နိမိတ်တို့ကား....

သောကြာကြယ်မင်းကဲသို့ထင်ခြင်း။

ပဲဗြာမြားလုံးကဲသို့ထင်ခြင်း။

ပုလဲလုံးကဲသို့ထင်ခြင်း။

ဝါရိုးကဲသို့ထင်ခြင်း။

သစ်သားနှစ် အချေနှစ်ကဲသို့ထင်ခြင်း။

ရှုည်သော ဖွတ်စီးကြီးများကို ဆွဲငင်တာလိုထင်ခြင်း။

ပန်းဆိုင်းကဲသို့ထင်ခြင်း။

ပန်းရိုင်ကဲသို့ထင်ခြင်း။

ပိုးခိုးညွှန်ကဲသို့ထင်ခြင်း။

ပင့်ကူအိမ်ကြီးကဲသို့ထင်ခြင်း။

မိုးတိမ်တိုက်ကဲသို့ထင်ခြင်း။

ပဒ္ဒနာကြာပွင့်ကြံးကဲသို့ထင်ခြင်း။  
 ရထားသီးကဲသို့ထင်ခြင်း။  
 လဝန်းကဲသို့ထင်ခြင်း။  
 နေဝန်းကဲသို့ထင်ခြင်း။  
 အာနာပါန အားထုတ်သောအခါ ဘာဝနာ၏ အာနာဘော်ကြောင့် နိမိတ်  
 အမျိုးမျိုးပေါ်တတ်သည်။ မယုံလျှင် စမ်းသပ်တော်မူကြပါ။ အားထုတ်၍ ကြည့်  
 တော်မူကြပါ။ “ပြောမယုံကြံ့ဖူးမှသီမည်” ဆိုသော ရှေးသူဟောင်းတို့၏ စကား  
 ရှုပါသည်၊ မကြံ့ဖူးသေးလျှင် မသိနိုင်ပါ။ မကြံ့ဖူးဘဲနှင့် အရမ်းမပုတ်ခတ်အပ်  
 ပါ။ အပြစ်ကြံးလေစွာ။

“ပခုံးနှစ်ဖက်ကြား ခေါင်းပေါ်က်ပေမယ့်လို့ အသက်ရှုချင်းကဲလိမ့်မည်”  
 ဆိုသော စကားဟာ အခြားမဟုတ် ဤအာနာပါနအလုပ်ပါပဲ၊ ပြောမယုံ ကြံ့ဖူးမှ  
 သိလိမ့်မည်။

အချို့အချို့ သောသူများက ဤအာနာပါန တရားအလုပ် အားထုတ်ကြ  
 သောအခါ ထင်မြင်ကြသော နိမိတ်သည် တရားမဟုတ်ဘူး၊ နှစ်ကပဲ ပြေသည်၊  
 စုန်းပဲတောက်သည်။ ဤကဲသို့ ပြောကြသည်။ အပြစ်လေးစွာ။

ရှုက်မသိတော့ ဆက်ရက် ချိုးထင်တတ်သည်။ ကြပ်ကြပ်ကြံး သတိ၏  
 ထားကြပါ။ မပြောရ မဟုတ်ဘူး ပြောရပါရဲ့။ သို့သော ပြောဖို့ရာမှာလည်း  
 စာတွေ၊ ငါတွေနှစ်ပါးရှုပါတယ်။ ထိုစာတွေ၊ ငါတွေ နှစ်ပါးတို့တွင် တစ်ပါးပါး  
 မှ မတွေ့လျှင် ပြောကြပါတော့။ တရားကိုအားထုတ် ကြသောအခါ (လ) နိမိတ်  
 ပေါ်လာသည်ကိုလည်း ဝိသုဒ္ဓိမဂ်အငွေကထာ နံပါတ် ၂၇၇-မှာပါသည်။ (နေ)  
 နိမိတ် ပေါ်လာသည်ကိုလည်း ငါးကျမ်း မှာ နံပါတ် ၂၇၇။ ထိုမှတစ်ပါးလည်း  
 အများအပြား ရှုပါသေးသည်။ ဤကား စာတွေ၊ မိမိအားထုတ်လို့ မြင်လာသော  
 အခါ ငါလည်းမတွေ့၊ စာလည်း မတွေ့ဘဲနှင့် နှစ်ပဲပြေသည်၊ စုန်းပဲ တောက်  
 သည်။ ဤကဲသို့ ပြောသော လူ ရှင် ရဟန်းများသည် စိတ်မကောင်းလို့သာ  
 ပြောတာမှတ်။

(နေ) နိမိတ်(လ) နိမိတ်တို့ ပေါ်သည်ကို မိမိက စာမတွေ့လျှင်လည်း  
 အသာနေဖို့ကောင်းသည်။ မိမိကိုယ်တိုင် အားထုတ်၍ မစမ်းသေးလျှင်လည်းပဲ  
 အသာနေဖို့ကောင်းသည်။ စာတွေ၊ ငါတွေ့လုပ်နေသော သူများကိုသွား၍ သင်

တိုဟာ မဟုတ်ဘူး မမှန်ဘူးဟု မပြောသင့်။

ထွက်သက် ဝင်သက် ဤနှစ်ချက်ကို ရည်ရွယ်ရည်တယ်၊ တိုယျင် တိုတယ် သိအောင်လုပ်ပါ။ (ရှည်မှု တို့မှု ဤနှစ်ခု သိလေအောင်ဟု သတိပြု)

အရည်ထွက်သက်၏ အစွမ်းဖြင့် စိတ်၏ တည်ခြင်း၊ မပျံ့လွင့်ခြင်းကို သိ သော သတိဟာ ထင်၍လာသည်။ ထွက်သက်ကို မလစ်သော သတိ သိသော ညောက်နှင့်သတိ ပြည့်စုံမှုကို ပြရသည်။

အတိုင်သက်အစွမ်းဖြင့် စိတ်၏ တည်ခြင်း၊ မပျံ့လွင့်ခြင်းကို သိသော သတိဟာ ထင်၍လာသည်။ ဝင်သက်မလစ်သောသတိ သိသောညောက်နှင့် သတိ ပြည့်စုံမှုကို ပြရသည်။

တို့မှုရည်မှု ထွက်သက် ရည်မှုတို့မှု ဝင်သက် ဤလေးပါးသော အခြင်း၊ အရာတို့သည် တရားအားထုတ်သော ယောက်ပုဂ္ဂိုလ်၏ နာသီးဝမှာ ထင်ရှား၍ လာလိမ့်မည်။

အရည် ထွက်သက်။ အတို ထွက်သက်။

အရည် ဝင်သက်။ အတို ဝင်သက်။

ဤလေးပါးသော အခြင်းအရာတို့သည် တရားအားထုတ်သော ယောက်ပုဂ္ဂိုလ်၏ နာသီးဝမှာ လာချုပ်ထင်လိမ့်မည်။

ထွက်သက်မှာ ချက်တိုင် တွေ့ထိနှု နှလုံး တွေ့ထိမှု၊ နာသီးဖျား တွေ့ထိနှု။ ဝင်သက်မှာ နာသီးဖျား တွေ့ထိနှု၊ နှလုံး တွေ့ထိမှု၊ ချက်တိုင်တွေ့ထိနှု။

(ချက်တိုင် နှလုံး နာသီးဖျား သုံးချက်သိမှု သတိပြု။)

**အာနာပါနအလုပ်ကိုအားထုတ်သောယောက်ပုဂ္ဂိုလ်များသတိပြုရန်**

အချို့သော ယောက်ပုဂ္ဂိုလ်သည် အစ၊ အလယ်၊ အဆုံး၊ သုံးချက်ကို ကြည့်သောအခါး၊ အစသာ ထင်ရှားသိတွေ့မှုကိုသိသည်။ အလယ်နှင့် အဆုံးကို မသိ။ ထိုယောက်ပုဂ္ဂိုလ်တို့သည် အစကို သိမ်းဆည်းခြင်း၌ သက်သာခွင့်ရရှု။ အလယ်နှင့် အဆုံး သိမ်းဆည်းခြင်း၌ ပင်ပန်း၏။ သည်လို ယောက်ပုဂ္ဂိုလ် တစ်မျိုး။

အချို့ ယောက်ပုဂ္ဂိုလ်မှာ အလယ်၌ တွေ့ထိမှုထင်ရှား၏။ အစနှင့်အဆုံးမှာ တွေ့ထိမှုမထင်ရှား။

## ပြည်မြို့ ဆရာတော်ဘုရားကြံး

၉၉

အချို့သော ယောကီပုဂ္ဂိုလ်မှာ အဆုံးထင်ရှား၏။ အစ အလယ် မထင်ရှား။  
ပင်ပန်း၏။

အချို့သော ယောကီပုဂ္ဂိုလ်သည် အလုံးစုံထင်ရှား၏။

အချို့သောယောကီပုဂ္ဂိုလ်သည် အစ အလယ် အဆုံး သုံးချက်လုံး၌ ထင်ရှား၏။ အနည်းငယ်မျှ မပင်မပန်း။

တ္ထာ သိက္ခာတိတိ စံ ယဉ်တိ ဝါယမတိ။

ကျင့်ဆိတာ တမင်သိအောင် လုပ်ရမည်။

သုံးချက်ကြည့်သော ယောကီပုဂ္ဂိုလ်တို့သည် လေးမျိုးလေးစား ရှိသည်။

၁။ အချို့သော ယောကီပုဂ္ဂိုလ်သည် အစသာထင်ရှားသည်။ အလယ်နှင့်အဆုံး  
မထင်ရှားသော ယောကီပုဂ္ဂိုလ်တစ်မျိုး။

၂။ အချို့သော ယောကီပုဂ္ဂိုလ်သည် အလယ်မှာသာထင်ရှားသည်။ အစနှင့်  
အဆုံး မထင်ရှားသည့် ယောကီပုဂ္ဂိုလ်တစ်မျိုး။

၃။ အချို့သော ယောကီပုဂ္ဂိုလ်သည် အဆုံးမှာသာထင်ရှားသည်။ အစနှင့်  
အလယ် မထင်ရှားသော ယောကီပုဂ္ဂိုလ်တစ်မျိုး။

၄။ အချို့သော ယောကီပုဂ္ဂိုလ်သည် အစ အလယ်၊ အဆုံး သုံးပါးလုံး ထင်ရှား၏။ သည်ယောကီပုဂ္ဂိုလ်တစ်မျိုး။

ပေါင်း လေးမျိုး လေးစားရှိ၏။

သိက္ခာသုံးအင်၊ ပြည့်စုံချင်၊ သိလျှင်သုံးချက်သာ။

သိက္ခာသုံးဖြာ၊ သိလိုပါ၊ သေချာမှတ်ကြပါ။

သီလ သမာ၊ ဓိပညာ၊ သိက္ခာသုံးပါးသာ။

အမိသီလသိက္ခာ

အမိစိတ္တသိက္ခာ – သိက္ခာသုံးပါး

အမိပညာသိက္ခာ

သိက္ခာသုံးပါး တစ်ပြိုင်နက် တစ်ချက်တည်း ပြည့်စုံချင်လျင် အစ  
အလယ် အဆုံး သုံးချက်ကိုသိအောင် ကျင့်။ သိက္ခာသုံးပါး တစ်ပြိုင်နက်  
တစ်ချက်တည်း ပြည့်စုံပါလိမ့်မည်။

ထွက်သက်ဝင်သက် သိသိနေလျင် ကာယာနှုပသုနာနှင့်ပြည့်စုံပုံ

သော သတေသဝ အသုသတိ၊ သတေသဝ ပသုသတိ။

မာတိကာအရ နွာသီးများ နှုတ်ခမ်းများတို့၌ ထိခိုက်သောလေကို သတိပြု၍ ထွက်သက်ဝင်သက်၊ ထွက်သက် ဝင်သက်ဟု နှလုံးသွင်း။ နှလုံးသွင်းဖုန်များလျှင် အာရုံနိမိတ်များလည်း ပေါ်လာတတ်သည်။ ပိတိလည်း ဖြစ်လာတတ်သည်။ ထွက်သက်ဝင်သက် လေများလည်း တဖြည်းဖြည်း သိမ်မွေ့၍ ချုပ်၍ ပြု၍ တတ်သည်။ ထိုသို့ မာတိကာနည်းပြင် စီးဖြန်း၍ သမာဓိ ရင်သော ကာလပဒဘာနီဖြစ်သော သောင့်သဝ္ဗာကနည်းစသည်ကို တက်၍ စီးဖြန်းရာ၏။

တစ်ပါးသောတရား ဗွားများလျှင် င ပါးသော တရားနှင့်ပြည့်စုံနိုင်၏။ င ပါးသောတရား ဗွားများလျှင် ၇ ပါးသောတရားနှင့် ပြည့်စုံနိုင်၏။ ၇ ပါးသော တရားဗွားများလျှင် ၂ ပါးသော တရားနှင့် ပြည့်စုံနိုင်၏။

တစ်ပါးသော တရားဟူသည် ငင်းအာနာပါနာ တရားပေတည်း။ င ပါးသော တရားဟူသည် သတိပဋိနာနှစ်တရားပေတည်း။ ၇ ပါးသော တရားဟူသည် ဗောဇူး ၂ ပါးပေတည်း။ ၂ ပါးသော တရားဟူသည် ဝိဇ္ဇာဝမုတ္တာတရားပေတည်း။။

အာနာပါနသုတိ ဘိက္ခာဝေ ဘာဝိတာ ဗဟိုလီကတာ စတ္တာရော သတိပဋိနာနှစ်တရားပေတည်း။ ပရီပူရော်။ စတ္တာရော သတိပဋိနာနှစ်တရားပေတည်း။ ဘာဝိတာ ဗဟိုလီကတာ သတ္တာရော်။ ပရီပူရော်။ သတ္တာရော်။ ဘာဝိတာ ဗဟိုလီကတာ ဝိဇ္ဇာဝမုတ္တာ ပရီပူရော်။

တစ်ပါးသောတရား ဗွားများလျှင် င ပါးသောတရားနှင့် ပြည့်စုံပုံကား ဤသို့တည်း။။

ယောကိသည် အာနာပါနသုတိ ထွက်သက် ဝင်သက်ကို အားထုတ်သောအခါ ထွက်သက် ထွက်လာလျှင် ထွက်မှန်းသိခြင်း၊ ဝင်သက် ဝင်လာလျှင် ဝင်မှန်းသိခြင်း၊ ဤလိုထွက်တိုင်း ဝင်တိုင်း သိသိနေသည်ကိုပင် သတိနှင့် ပြည့်စုံတဲ့ ယောကိပုဂ္ဂိုလ်ဟု ဆိုရမည်။

ထွက်သက် ဝင်သက်လေ ထွက်သည် ဝင်သည်ကိုမူ မသိလျှင် သတိကင်းမဲတဲ့ ယောကိ၊ သတိနှင့် မပြည့်စုံတဲ့ ယောကိ၊ သတိမရှိတဲ့ယောကိလို့ ဆိုရမည်။ သတိနှင့်ပြည့်စုံတဲ့ ယောကိဖြစ်အောင် ကြပ်ကြပ် သတိထားပြီး ကြိုးစားကြပါလေ။

အရာရာမှာ သိမှုတစ်ခုသည် အရေးကြီးဆုံး ဖြစ်ပါသည်။ ယခုထွက်သိ ဝင်သိကို အရင်းတည်ထား၍ နောင်ကို အသိအမျိုးမျိုး တွေသိဖို့ရာ အများပင်

## ပြည့်မြို့ ဆရာတော်ဘုရားကြီး

၁၀၁

ပေါ်လာပါလိမ့်မည်။ နိဗ္ဗာန်အထိသိလာပါလိမ့်မည်။ အရင်းတည်ထားတဲ့ ထွက်သိ ဝင်သိကို သေးသေးနှပ်နှပ် ကလေးဟု အထင် မသေးကြနှင့်။ ထွက်သိ ဝင်သိ အာနာပါနအလုပ်သည် သူ့အတွက် ပါရမီညာက်ရှင် ဘုရား သင်တို့၏ အလုပ်ကြီးပေတည်း။ ပါရမီရှင်ကြီးများ လက်ကိုင်ထားရတဲ့ ငှါးအာနာပါန အလုပ်ကြီးကို သေးနှစ်သည်ဟု မထင်မှတ်ကြနှင့်။

သဲလုံးအမျှ ပွင့်တော်မူသွားကြတဲ့ ဘုရားများနှင့် ပစ္စကဗုဒ္ဓါများသည် ငှါးအာနာပါန ကမ္မဋ္ဌာန်းအလုပ်နှင့်ပင် ပွင့်တော်မူသွားကြသည်။ သာဝက အမျိုး မျိုးများသာ ကမ္မဋ္ဌာန်းအမျိုးမျိုးနှင့် နိဗ္ဗာန်ဝင်သွားကြသည်။ သို့အတွက် ထွက်သိ ဝင်သိ အာနာပါန အလုပ်ကို သေးသေးနှပ်နှပ်ဟု အထင်မသေးအပ်။

**ဤသို့ ထွက်တိုင်းဝင်တိုင်း သိသိနေသည်ကိုပင် သတိနှင့် ပြည့်စုံတဲ့ ယောကို၊ ကာယာနုပသုနာနှင့် ပြည့်စုံတဲ့ ယောကိုဟု ဆိုရသည်။**

ကာယာညတရာဟံ့ အာနှစ် စတဲ့ ဝဒါမိ၊ ယခိုင်း အသာသ ပသာသ တာသွားတိဟာနှစ် ကာယေ ကာယာနုပသီ ဘိက္ခာ တာသွံး သမယေ ဝိဟရတိ။

**ဤကဲ့သို့ ထွက်သက်ဝင်သက် သိသိနေသည်ကို ယောကိုမှာ သတိပညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ လောဘ ဒေါသ ကိုလေသာတို့ကို ပယ်နိုင် ဖျောက်နိုင်သော အခါကောင်းဟု မှတ်ပါ။**

အာတာပိ သမ္မတမာ သန်အာ ဝိနေယျ လောကေ အဘို့ရှာတော်မနသံ။

**ဤသို့ ထွက်သက်ဝင်သက် သိသိနေသည်ကို ကာယာနုပသုနာ သတိပဋိနှင့် ပဋိနှစ်နှင့် ပြည့်စုံသည်ဟုမှတ်။**

### ထွက်သက်ဝင်သက် သိသိနေလျှင်

#### ဝဒေနုပသုနာသတိပဋိနှစ်နှင့် ပြည့်စုံပုံ

ယောကိုသည် ထွက်သက်ဝင်သက်ကို သိသိနေခိုက်မှာ ယားယံမှုတွေ၊ နာကျုံမှုတွေ၊ ဧည့်သာမှုတွေ၊ တောင့်တင်းမှုတွေ အမျိုးမျိုး အထွေထွေ ကိုယ်ထဲမှုရှိတဲ့ ဝဒေနုပသုနာ ထင်ရှားစာ ဖြစ်ပေါ်၍ နေသည်ကို မခံနိုင်အောင် သိသိနေလိမ့်မည်။ ဤကဲ့သို့ သိသိနေခြင်းကို သတိနှင့် ပြည့်စုံသည့်ယောကို သတိရှိသည့် ယောကို၊ သတိမမေ့သည့်ယောကိုဟု ဆိုရ မည်။ ဝဒေနုပသုနာ သတိပဋိနှစ်နှင့် ပြည့်စုံသည့် ယောကိုဟု ဆိုရသည်။

**ဤကဲ့သို့ ဝေအနာတွေ ဖြစ်တိုင်းဖြစ်တိုင်း သိသိနေသည့် ယောကီမှာ သတိပဋိနှင့် ပြည့်စုံနေခိုက်ဖြစ်၍ လောဘ၊ ဒေါသ၊ ကိုလေသာတို့ကို ပယ်နိုင်ဖျောက်နိုင်သော အခါကောင်းဟုမှတ်ပါ။**

**ဤသို့ ထွက်သက် ဝင်သက် သိသိနေလျှင် ဝေအနာနှင့်ပသုနာ သတိပဋိနှင့် ပြည့်စုံသည်ဟုမှတ်။**

**ထွက်သက် ဝင်သက် သိသိနေလျှင်**

**စိတ္တာနှင့်ပသုနာသတိပဋိနှင့် ပြည့်စုံပုံ**

ယောကီသည် ထွက်သက် ဝင်သက်ကို သိနေခိုက်မှာ ကောင်းသည့်စိတ်တွေ၊ မကောင်းသည့်စိတ်တွေ အမျိုးမျိုး ခကာခကာ ပေါ်လာလိမ့်မည်။ ခကာ ခကာ ပေါ်လာတိုင်း ပေါ်လာတိုင်း သိသိနေခြင်းကို သတိနှင့် ပြည့်စုံတဲ့ ယောကီ သတိရှိတဲ့ ယောကီ၊ သတိမမေ့တဲ့ ယောကီဟု ဆိုရမည်။ စိတ္တာနှင့်ပသုနာ သတိပဋိနှင့် ပြည့်စုံတဲ့ ယောကီဟု ဆိုရသည်။

**ဤသို့ ထွက်သက် ဝင်သက် သိသိနေလျှင် စိတ္တာနှင့်ပသုနာ သတိပဋိနှင့် ပြည့်စုံသည်ဟုမှတ်ပါ။**

**ဤသို့ ထွက်သက် ဝင်သက် သိသိနေလျှင် စိတ္တာနှင့်ပသုနာ သတိပဋိနှင့် ပြည့်စုံသည်ဟုမှတ်။**

**ထွက်သက် ဝင်သက်ကို သိသိနေလျှင်**

**ဓမ္မာနှင့်ပသုနာသတိပဋိနှင့် ပြည့်စုံပုံ**

ယောကီသည် ထွက်သက် ဝင်သက်ကို အနိစ္စ အချက်နှင့် သိသိနေ၍ သတိပညာနှင့် ပြည့်စုံသည့်အဖြစ်ကြောင့် လောဘ ဒေါသ ကိုလေသာတို့ကို ပယ်နိုင် ဖျောက်နိုင်သော အခါကောင်းဖြစ်၍ ထိယောကီကို ဓမ္မာနှင့်ပသုနာ သတိပဋိနှင့် ပြည့်စုံသည်ဟု ဆိုရမည်။

ထွက်သက်ဝင်သက်ကို အနိစ္စအချက်နှင့် ဖက်တွဲ၍ ရူသာကြောင့် ဓမ္မာ နှင့်ပသုနာ သတိပဋိနှင့် ပြည့်စုံသောသူဟု ဆိုရမည်။

တစ်ပါးသော တရားဗျားများလျှင် င ပါးသော တရားနှင့် ပြည့်စုံပုံပြ သော အချက်ကား ပြီး၏။

## ပြည်မြို့ ဆရာတော်ဘဏ္ဍားကြီး

၁၀၃

အရာရာမျက်စိနှင့် မြင်သောအခါ ဝိယသနာရှုပုံ  
မျက်စိနှင့် အဆင်းကို မြင်သောအခါ ရပ်တရားများ တဖွားဖွား တဖွား  
ဖွားနှင့် ဖြစ်၍နေသည်။

သသာ-တဖွားဖွားနှင့် ဖြစ်၍နေသည်။  
ဝေဒနာ-တဖွားဖွားနှင့် ဖြစ်၍နေသည်။  
သညာ-တဖွားဖွားနှင့် ဖြစ်၍နေသည်။  
သခါရ-တဖွားဖွားနှင့် ဖြစ်၍နေသည်။  
ဝိညာက်-တဖွားဖွားနှင့် ဖြစ်၍နေသည်။  
နာမဲ့ပါးပါးတရားများ တဖွားဖွားနှင့် နေသည်ကို မြင်အောင်ကြည့်။  
တဖွားဖွားနှင့် ဖြစ်နေဆဲ ရပ်နာမဲ့တွေကို ဖြင့်မ ဒိဋ္ဌကွာလျှင်  
ရပ်နာမဲ့မပေါ်ဘူး၊ (ဒိဋ္ဌမကွာ၊ ရပ်နာမဲ့ဟာ ဘယ်ခါမပေါ်ပါ) ဒိဋ္ဌကြီး မကွာလျှင်  
အပါယ်ကျမအေးသေးဘူး၊ (ဒိဋ္ဌမကွာ ပယ်လေးရွာ၊ အမှန်ကျ တတ်ပါ) အပါယ်  
မကျ၊ နိဗ္ဗာန်ရဲ လမ်းစရာဖို့သာ)၊(ပရမတ် ဆတ်ဆတ်ဖြင်လျှင် ရပ်နာမဲ့ နှစ်ပါး  
သာရှိသည်။ လူမရှိ နတ်မရှိ၊ ပြဟ္မာမရှိ။

(ပရမတ်ဆတ်ဆတ်၊ မြင်တံ့လတ်၊ ရပ်နှင့်နာမဲ့နှင့်သာ)၊  
ယခုလောကမှာ မည်သူမည်ဝါရယ်လို့ နာမည်ပေးကြ ခေါကတာ နှုတ်  
က ဖြစ်တာချည်းမှတ်။

(အမည်နာမ၊ ခေါ်သမျှ၊ နှုတ်ကဖြစ်ကြတာ)၊  
နှုတ်ကဖြစ်မှန်းသိလျှင် ငါသိပြီလို့ စွဲလမ်းခြင်းကို ဆာဖို့သင့်၏။  
(နှုတ်ကဖြစ်မှန်း၊ သိနိုင်စွမ်း၊ ဆာခန်းသလ္ာယာ)၊  
ယခု လောကရှိကြတဲ့ သတ္တဝါတွေဟာ အသိဓမ္မတရားတော်များ မကြာ  
မကြာ နာကြရသည်အတွက်ကြောင့် အသံဟာ နှုတ်က ဖြစ်မှန်း သိကြရဲ့  
သလ္ာယက မကွာ၊ မခွာလို့ မကွာသည်ဟုမှတ်။  
(ခက်ပါသပ၊ သလ္ာယ၊ ဆာ၍မရတာ)  
ဒိဋ္ဌကြီး ကွာ၍သူးလျှင် လူကိုမဖြင်ဘူး၊ ရပ်နှင့်နာမဲ့ နှစ်ပါးကိုသာ မြင်  
လိန့်မည်၊ ဒိဋ္ဌမကွာလျှင် ရပ်နာမဲ့ မပေါ်ဘူး။  
(ဒိဋ္ဌမကွာ၊ ရပ်နာမဲ့ဟာ၊ ဘယ်ခါမပေါ်ပါ)၊  
ဒိဋ္ဌမကွာသမျှ ကာလပတ်လုံး အပါယ်ကျ မအေးသေးဘူး။ တစ်ခါ

တစ်ခါ ကျလိမ့်မည်းမည်။

(ဒိဋ္ဌမကွာ၊ ပါယ်လေးရွာ၊ အကန်ကျမည်သာ။)

အားလုံးသော သတ္တဝါတွေဟာ ဒိဋ္ဌကြီး လက်ထဲမှာချည်းပဲ နေကြရပါသည်။

(ဗိုလ်ထူများစွာ၊ သတ္တဝါ၊ ဒိဋ္ဌလက်ထဲမှာ။)

အားလုံးသော သတ္တဝါတွေကို ဒိဋ္ဌကြီး အပါယ် ဆွဲချေနေသည်၊ သတိထားကြ။

(ဒိဋ္ဌကြီးဟာ၊ လူများစွာ၊ ပါယ်ရွာချလှပါ။)

**အရာရာ နားနှင့်ကြားသောအခါ ဝိပဿနာရှုပုံ**

နားနှင့် အသံကို ကြားသောအခါ ရုပ်တရားတွေ တဖားဖွားနှင့် ဖြစ်၍

နေတာ။

ဖသာ-တဖားဖွားနှင့် ဖြစ်၍နေသည်။

ဝေဒနာ-တဖားဖွားနှင့် ဖြစ်၍နေသည်။

သညာ-တဖားဖွားနှင့် ဖြစ်၍နေသည်။

သံဪရ-တဖားဖွားနှင့် ဖြစ်၍နေသည်။

ဝိညာက်-တဖားဖွားနှင့် ဖြစ်၍နေသည်။

နာမ်းပါးတရားများ တဖားဖွားနှင့် နေသည်ကို မြင်အောင်ကြည့်။

သတ္တဝါတွေ တကုာာတည်းဟူသော ရေအယဉ်ထဲမှာ မျော်း နေရတာ ဒိဋ္ဌကြီး သဘောအတွက်ကြောင့် မျော်း နေကြရသည်။ (တကုာာရေကျော နှစ်ခါမျေား၊ ဒိဋ္ဌသဘောပါ။)

ယခုလောကြီး ဖျောက်ကင်း၍ သွားလျှင် နိဗ္ဗာန်ကိုမြင်ဖို့ လွယ်၏၊ မဖျောက်လျှင် နိဗ္ဗာန်ကို မြင်ဖို့ ခက်သေး၏။ (လောကြီးနယ်၊ ဖျောက်ကင်းကွယ်၊ အလွယ်နိဗ္ဗာဘာ။)

ဝိပဿနာ ညာက်အမြင်မှာ လောကပည်တ် လူပြည်၊ နတ်ပြည်၊ ဗြိုဟ်ပြည်၊ ငါးပြည်၊ အပါယ်လေးဘုံမရှိ၊ ရုပ်နာစ် နှစ်ပါး ပရမတ်ဆတ်ဆတ် တရားသာ ရှိသည်။

(မရှိပည်၊ ရှိပရမတ်၊ မှတ်ကြ ညာက်မြင်မှာ။)

ပြည်မြို့ ဆရာတော်ဘဏ်းကြီး

၁၀၅

အရှာရှာ နံသောအခါ ဝိပဿနာရှုပုံ  
နှာခေါင်းနှင့် အနဲ့ကို ရှာသောအခါ ရုပ်တရားတွေ တဖ္တားဖွားနှင့် ဖြစ်၍  
နေတာ။

ဖသာ-တဖ္တားဖွားနှင့် ဖြစ်၍နေသည်။  
ဝေဒနာ-တဖ္တားဖွားနှင့် ဖြစ်၍နေသည်။  
သညာ-တဖ္တားဖွားနှင့် ဖြစ်၍နေသည်။  
သခိုရ-တဖ္တားဖွားနှင့် ဖြစ်၍နေသည်။  
ဝိညာက်-တဖ္တားဖွားနှင့် ဖြစ်၍နေသည်။  
နာမ်ငါးပါးတရားများ တဖ္တားဖွားနှင့် ဖြစ်၍နေတာ မြင်အောင်ကြည့်။

လျှောနှင့်အရသာမျိုးကို လျက်သောအခါ ဝိပဿနာရှုပုံ  
လျှောနှင့် အရသာကိုလျက်သောအခါ ရုပ်တရားတွေ တဖ္တားဖွားနှင့် ဖြစ်၍  
နေတာ။

ဖသာ-တဖ္တားဖွားဖြစ်၍နေသည်။  
ဝေဒနာ-တဖ္တားဖွားဖြစ်၍နေသည်။  
သညာ-တဖ္တားဖွားဖြစ်၍နေသည်။  
သခိုရ-တဖ္တားဖွားဖြစ်၍နေသည်။  
ဝိညာက်-တဖ္တားဖွားဖြစ်၍နေသည်။  
နာမ်ငါးပါးတရားတွေ ဖြစ်၍နေတာ မြင်အောင်ကြည့်။

ကိုယ်နှင့်အဝတ်အစားအက်ဗျား ထိသောအခါ ဝိပဿနာရှုပုံ  
ကိုယ်နှင့် အဝတ်အစား အက်ဗျား ထိသောအခါ ရုပ်တရားတွေ တဖ္တား  
ဖွားဖြစ်၍နေတာ။

ဖသာ-တဖ္တားဖွားဖြစ်၍နေသည်။  
ဝေဒနာ-တဖ္တားဖွားဖြစ်၍နေသည်။  
သညာ-တဖ္တားဖွားဖြစ်၍နေသည်။  
သခိုရ-တဖ္တားဖွားဖြစ်၍နေသည်။  
ဝိညာက်-တဖ္တားဖွားဖြစ်၍နေသည်။  
နာမ်ငါးပါးတရားများ တဖ္တားဖွားနှင့် ဖြစ်၍နေတာ မြင်အောင်ကြည့်။

ဟဒယဝတ္ထာရှုနှင့် ဓမ္မာရုံ ထိခိုက်၍နေတာကို ဝိပဿနာ ရှုပုံ  
 ဟဒယဝတ္ထာရှုနှင့် ဓမ္မာရုံ ထိခိုက်သောအခါ ရှုပ်တရားတွေဟာ တဖား  
 ဖြစ်၍နေတာ။

သသာ-တဖားဖွားဖြစ်၍နေသည်။  
 ဝေဒနာ-တဖားဖွားဖြစ်၍နေသည်။  
 သညာ-တဖားဖွားဖြစ်၍နေသည်။  
 သချိရ-တဖားဖွားဖြစ်၍နေသည်။  
 ဝိညာက်-တဖားဖွားဖြစ်၍နေသည်။  
 နာမူးပါးတရားတွေ တဖားဖွားနှင့်ဖြစ်၍နေတာ မြင်အောင်ကြည်။  
 ရှုပ်နာမူးတရားတွေကို သည်လိုကြည့်မြင်လျင် နာမရူပပရီဇ္ဈပဒ္ဒောက် ၏  
 ပါသည်။ ဒီဋ္ဌားသူ့နှင့်ခန်း ပေါက်ရောက်ပြီမှတ်။  
 နာမရူပ ပရီဇ္ဈပဒ္ဒောက်ကို ဒီဋ္ဌားသူ့နှင့်ခန်းပေါက်ပြီမှတ်။ နာမရူပပရီဇ္ဈပဒ္ဒောက်  
 နှင့် ဒီဋ္ဌားသူ့နှင့်ခန်း အကျဉ်းချုပ်ပြုရေသာ အချက်မှတ်။

**နာမရူပ ပစ္စယုပရီဂ္ဂဟာညာက်တက်၍ စီးပွားရုံးပုံ ဥပမာ**

ယခုလောကမှာ အမြဲဗြှုံအရွှေရွှေမှာ ဆေးကုစားတဲ့ ဆရာဝန်တွေများစွာ  
 ရှိကြသည်။ ထိုဆေးဆရာဝန်များသည် လူနာတစ်ယောက်ကို ကုသမည်လို  
 ကြုလျင် အမြေအမြစ် အနာရောဂါ၏၏ အမြောင်း အကျိုးကို မေးမြန်းစုစုများ  
 ပြီးမှ ထိုသူနာကို သင့်လျော်လျောက်ပတ်သော ဆေးကိုပေး၍ ကုစားသဖြင့်  
 ချမ်းချမ်းသာသာ ရောက်ဂါပျောက်ကင်းခြင်းသို့ ရောက်တာလို့ ထိုအတူ ယခု  
 ဖြစ်ထွန်းပေါ်ပေါက်၍ လာသော ရှုပ် ကာယ သံသရာ ရှုပ်နာမူးကြီးကို ကုစား  
 လိုတဲ့ ယောက် ဆေးဆရာဝန်ကြီးသည် မိမိတို့မှာ ဖြစ်ထွန်းပေါ်ပေါက်၍ လာ  
 သော ရှုပ်နာမူးခန္ဓာအနာကြီးကို အမြေအမြစ် ရောက်ကို စစ်လိုက်တော့တာ  
 အဝိဇ္ဇာ၊ တကျာ၊ ဥပါဒါန်၊ ကံ၊ အာဟာရ ငါးပါးသော ဇန်ကအကြောင်း၊  
 ဥပထ္မာကအကြောင်းတို့ကြောင့် ဖြစ်သည်ကိုသိရန်။ ထိုသို့သိရသဖြင့် သံသရာ  
 ထဲမှာ နစ်မွန်း၍ နေရသော သံသရာ ခုက္ခခာအနာကြီးကို တရားတည်းဟူသော  
 ဆေးနှင့် ကုသမှ ချမ်းသာခြင်းသို့ ရောက်နိုင်မည်။

နာမရူပ ပစ္စယပရိုဂ္ဂဟညာဏ်တက်၍ စီးဖြန်းပုံ

နာမရူပပရိုစွဲဒည်းညာဏ်ကိုရ၍ နာမရူပပရိုဂ္ဂဟညာဏ်ကို တက်လိုတဲ့  
ယောကိုပိုဂုဏ်သည် ယခြားဖော်ပေါ်တဲ့ ရုပ်နာမ်နှစ်ပါးသည် အဘယ့်ကြောင့် ဖြစ်ပါ  
လိမ့်မလဲလို ဆင်ခြင်သော်-

ရုပ်နာမ်နှစ်ပါးသည်-

အဝိဇ္ဇာ

တရာ့

ဥပါဒါန်

ကံ

အဘဘာရု

ငါးပါးသော နောကအကြောင်းနှင့် ကံ၊ စိတ်၊ ဥတ္တ၊ အဘဘာရု ဟု ဆို  
အပ်သော ဥပထ္မာမျကအကြောင်းတို့ကြောင့် ဖြစ်ကုန်း၏။ ဤကဲ့သို့ သိသာ၍  
လာလိမ့်မည်။

အကြောင်းတရားနှင့် တကွ ထင်၍ လာပါလိမ့်မည်။ အကြောင်းအကိုး  
ကို ဆက်သွယ်၍ကြည့်။

အကြောင်းငါးတန် ရှိရှိုးမှန် ရုပ်နာမ်ဖြစ်စေမဲ။

ရုပ်နာမ်နှစ်ဖြာ ဖြစ်ပေါ်တာ ငါးဖြာအကြောင်းပဲ။

အကြောင်းငါးတန် သူတို့ညာဏ် ကျမ်းပြန်မောက်ခံလဲ။

ဘဝသံသရာ ရှည်ရတာ သူတို့ညာဏ်ချည်းပဲ။

ရုပ်နာမ်တို့သည် အမေနှင့် အဘကြောင့် ဖြစ်သည်မဟုတ်၊ အမေနှင့်  
အဘသည် ရုပ်နာမ်နှစ်ပါးကို မလုပ်တော်။ ငါတို့သည် အမေနှင့် အဘ ကြောင့်  
လူဖြစ်လာသည်၊ ရုပ်နာမ်နှစ်ပါး ပေါ်ပေါက်လာသည်။ သည်လိုထင်လျှင် ဒီဦး  
ဖြစ်၏။

သည်လိုမဟုတ်မှု၍

နတ်ကပဲဖန်ဆင်းတယ်၊

ဖြဟ္မာဌီးကပဲ ဖန်ဆင်းတယ်၊

ထေဝရဘုရားကပဲ ဖန်ဆင်းတယ်လိုထင်လျှင် ဒီဦး။

သည်လိုမဟုတ်မှု၍

ငါတို့ကို အဖေ အမေလုပ်၍ ထားတာမဟုတ်၊  
 နတ်ဖန်ဆင်း၍ ထားတာမဟုတ်၊  
 ဗြဟ္မာဖန်ဆင်း၍ ထားတာမဟုတ်၊  
 ထာဝရဘူရား ဖန်ဆင်း၍ထားတာမဟုတ်၊  
 ၁။ အပိုဇာ  
 ၂။ တဏ္ဍာ  
 ၃။ ဥပါဒါန်  
 ၄။ ကံ  
 ၅။ အာဟာရ  
 ဤငါးပါးသော အကြောင်းကြောင့် ဖြစ်ရတာပါလားလို့ အရင်းအစ မူလ  
 အကြောင်းတွေ ပေါ်လာလိမ့်မည်။ သည်လို့သိလျှင် ဒီဋီကင်း၏။ ယုံမှားခြင်း  
 ကင်း၏။

### ဂိပသုနာရှုပုံ

တစ်နည်းမှာလည်း နာမ်ရပ်တရား နှစ်ပါးသည် ကံ စိတ် ဥတု အာဟာ  
 ရတုည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖြစ်၏။

ဤကဲ့သို့ပင် သုံးသပ်ဆင်ခြင်ကြေး။

ကံသည် ကံကြောင့်ဖြစ်သော ရပ်ကိုဖြစ်စေသည်။ စိတ်သည် စိတ်ကြောင့်  
 ဖြစ်သော ရပ်ကိုဖြစ်စေသည်။ ဥတုနှင့် အာဟာရတို့သည် ဥတုလျှင် ဖြစ်ကြောင်း  
 ရှိသောရပ်-အာဟာရလျှင် ဖြစ်ကြောင့် ရှိသော ရပ်ကိုဖြစ်စေသည်။

ယခု ဖြစ်၍နေသောရပ်တွေဟာလည်း ကံ စိတ် ဥတု အာဟာရတုည်း  
 ဟူသော အကြောင်းတရား လေးပါးအတွက်ကြောင့် ဖြစ်၍နေသည်။

ရှေးဘဝက ဖြစ်ခဲ့တဲ့ ရပ်တွေဟာလည်း ကံ စိတ် ဥတု အာဟာရ  
 အကြောင်းတရား လေးပါးအတွက်ကြောင့် ဖြစ်၍နေကြသည်။ နောက်ဖြစ်မည့်  
 ရပ်တရားတွေဟာလည်းပဲ ကံ စိတ် ဥတု အာဟာရတုည်းဟူသော အကြောင်း  
 တရား လေးပါးအတွက်ကြောင့် ဖြစ်၍ နေကြသည်။ ရှေးဘဝတုန်းကလည်းပဲ  
 လူမဟုတ်၊ နတ်မဟုတ်၊ ဗြဟ္မာမဟုတ်၊ ရပ်နာမ်နှစ်ပါးသာဟုတ်သည်။ ယခု  
 ဘဝမှာလည်း လူမဟုတ်၊ နတ်မဟုတ်၊ ဗြဟ္မာမဟုတ် ရပ်နာမ်နှစ်ပါးသာ ဟုတ်  
 သည်၊ နောက်ဘဝမှာလည်းပဲ လူမဟုတ်၊ နတ်မဟုတ်၊ ဗြဟ္မာမဟုတ် ရပ်နာမ်

## ပြည်မြို့ ဆရာတော်ဘုရားကြီး

၁၀၉

နှစ်ပါးသာ ဟုတ်သည်။ သည်လိုစိတ်ထဲ ဉာဏ်ထဲမှာ ထင်၍ ဖြင့်၍ လာလိမ့် မည်။ သည်ကဲ့သို့ စိတ်ထဲ ဉာဏ်ထဲမှာ ထင်မြင်၍ လာလျှင် နာမရူပ ပရို့ဟာ ဉာဏ် ပေါက်ရောက်၍၊ ကခါ်ဝိတရဏ ဝိသုဒ္ဓစခန်းသို့ ရောက်ပြီမှတ်၊ ရွှေဘဝ၌ ယုံမှားခြင်း၊ ယခုဘဝ၌ ယုံမှားခြင်း၊ နောက်ဘဝ၌ ယုံမှားခြင်း ကင်းပြတ်၏ ဟု မှတ်၊ ရွှေဘဝကလည်း ရုပ်နာမ် ယခုဘဝ လည်းပဲ ရုပ်နာမ် နောက်ဘဝလည်း ရုပ်နာမ် သည်လိုသာ ထင်တော့မည်။

နာမရူပ ပရို့အွေ၊ နာမရူပ ပရို့ဟာဉာဏ်နှစ်ပါးကိုရောက်၍ ပေါက်၍။

### ရွှေသောတာပန် စခန်းကို ပြုပုံ

နာရူပ ပရို့အွေဉာဏ်၊ နာမရူပ ပရို့ဟာဉာဏ် ဤဉာဏ်နှစ်ပါးကို ပေါက်၍ ရောက်၍ ငှုံးဉာဏ်နှစ်ပါးကို ပေါက်ရောက်လျှင် ရွှေသောတာပန် ဖြစ်ပြီမှတ်။

ရွှေသောတာပန်ဖြစ်လျှင် သံသရာမှာ ထောက်တည်ရာကို ရပြီ။ လူ၊ ပြည်နှစ်ပြည် ပြဟ္မာ့ပြည်တို့ကို အမြဲတမ်း လက်မှတ်ထိုးပြီးသား ဖြစ်ပြီ မှတ်။ ဘဝပင်စင်ယူပြီ ရပြီမှတ်။ သတ္တဝါတွေမှာ ရူးဝင်နေတဲ့ ဒိုင်းတည်းဟူသော ဆူး ပြင်းကြီးကို နှစ်၍ ပစ်လိုက်ပြီ။

နာမ်ရုပ်တရားတွေဟာ အမြဲတည် ခကာခကာ ပျက်စီး၍ နေခြင်းကြောင့် မမြဲမရှိ အနိစ္စ ဖိစီးနှိပ်စက် ဉာဏ်းပန်းခြင်းကြောင့် ဆင်းခြောင်းဒုက္ခာ လူမဟုတ် နှစ် ပြဟ္မာမဟုတ် နာမ်ရုပ်ချည်းသက်သက် အနှစ်သာရ ဘာမျှ တစ် အမာခံ မရှိသည်၏ အဖြစ်ကြောင့် ပိုင်စီးအုပ်ချုပ်လို့မရ အနတ္တ၊ သည်လို ထင်အောင် မြင်အောင် သုံးသပ်။

### ဥဒယဗ္ဗယဉာဏ်တက်ပုံ

ဥဒယဗ္ဗယဉာဏ်တက်၍ စီးဖြန်းပုံ ပြုးမည်။

ဥဒယဗ္ဗယဉာဏ် တက်၍ စီးဖြန်းလိုတဲ့ ယောဂါပုဂ္ဂိုလ်သည် ခန္ဓာ ငါးပါး ကို လက္ခဏာငါးဆယ် ထင်မြင်အောင် ရူရမည်။

ဥဒယာ ရူသောအခါ လက္ခဏာ နှစ်ဆယ့်ငါးပါး

ဝယ ရူသောအခါ လက္ခဏာ နှစ်ဆယ့်ငါးပါး

ပေါင်း-ငါးဆယ်။

ဥဒယူသောအခါ လက္ခဏာ နှစ်ဆယ့်ငါးပါးကား-

၁။ ရူပက္ခန္တဗျာ၌ ငါးပါး။  
 ၂။ ဝေဒနာက္ခန္တဗျာ၌ ငါးပါး။  
 ၃။ သညာက္ခန္တဗျာ၌ ငါးပါး။  
 ၄။ သခြားရက္ခန္တဗျာ၌ ငါးပါး။  
 ၅။ ဝိယာဏက္ခန္တဗျာ၌ ငါးပါး။  
 ပါင်း ၂၅ ပါးဖြစ်၏။  
 ဝယရှုသောအခါ လက္ခဏာ နှစ်ဆယ့်ငါးပါးကား-  
 ၁။ ရူပက္ခန္တဗျာ၌ ငါးပါး။  
 ၂။ ဝေဒနာက္ခန္တဗျာ၌ ငါးပါး။  
 ၃။ သညာက္ခန္တဗျာ၌ ငါးပါး။  
 ၄။ သခြားရက္ခန္တဗျာ၌ ငါးပါး။  
 ၅။ ဝိယာဏက္ခန္တဗျာ၌ ငါးပါး။  
 ပါင်း ၂၅ ပါးဖြစ်၏။  
 ယောကိပိုဂိုလ် သူတော်ကောင်းတို့သည် ဥဒယ-ဝယညာဏ်ကို လက္ခဏာ  
 ငါးဆယ်ထဲအောင် ရှုလိုသို့ ရှုတော်မှုကြပါ။

**ဘာ်ညာဏ်တက်၍ စီးဖြန်းပံ့**  
 ဘာ်ညာဏ်ကိုတက်၍ စီးဖြန်းလိုသော ယောကိပိုဂိုလ်သည် ရုပ်နာမ်  
 တရားတွေကို အဖြစ်ကိုလွှတ်၍ အပျက်ကိုရှုရမည်။

#### အပျက်ကိုရှုပံ့ကား....

ရုပ်နာမ်တွေ ပျက်စီး၍ကုန်ဖြံ ရုပ်နာမ်တွေ ပျက်စီး၍ကုန်ဖြံ ရုပ်နာမ်တွေ  
 ပျက်စီး၍ကုန်ဖြံ၊ အမြဲမရှိ အနိစ္စ၊ ဆင်းရခြင်းဒုက္ခ၊ အနိုးမရခြင်း အနေား၊ ဤကဲ့သို့  
 စီးဖြန်း၊ ဤကဲ့သို့၊ ဤကဲ့သို့ မြင်အောင်၍၊ ကြပ်-ကြပ်ကြည့်ဖန်များလျှင်  
 အဖြစ်ကိုလွှတ်၍ အပျက်ကို မြင်လာလိမ့်မည်။ ထင်လာလိမ့်မည်။ အပျက်ကို  
 ထင်လာသောအခါ ရေ့ပျက်ကလေးတွေ တံ့သျုပ်တွေလို ခဏာခဏ ပျက်နေတာ  
 မြင်ရလိမ့်မည်။ သည်လို့မြင်ရသူ၍ ဘာ်ညာဏ်ကို ဆိုက်ဖြံ။ မမြင်ရသေးလျှင်  
 မဆိုက်၊ ဂိပသုနာ အလုပ် ဖြုတ်လိုက်သောအခါ ထိုယောကို ပုဂ္ဂိုလ် စိတ်သည်  
 ကော်းများ အိမ်များကို မီးလောင်သောအခါ ထုပ်လျောက် ဒိုင်းများတို့ ပြုတ်

ပြတ်ကျ၍ ပျက်စီးခြင်းသို့ရောက်တာကို မြင်ရသလို ထိုအတူ ဘုံသုံးပါး၌ ရှိခိုက် သုတေသန ဖြစ်လိမ့်မည် မထင်နိုင်။ ပျက်စီး၍ နေတာကိုသာ စိတ်ထဲ ဉာဏ်ထဲမှာ ထင်၏။ အလုပ် ခွင့်ကိုဝင်၍ ဝိပဿနာဉာဏ်ကို ကောက်လိုက်လျင် ရေ့ပွဲက်တွေ တံလျှပ်တွေလို ရုပ်နာမ်တာရားတွေ ပျက်၍နေတာ မြင်လိမ့်မည်။ ဤကဲ့သို့ မြင်အောင် ကြည့်ကြပါကုန်။

စိတ်ကြီး ပင်လယ်ရေပြင်ကျယ်ထက် ရေ့ပွဲက်အများ မြင်သည့်လားသို့ မဓေားထိုတူ ရုပ်နာမ်မှုကို ပျက်ယူရှုစား ယောက်များတို့ ဉာဏ်အားထင်ပါ ဤ အရာကို ဘင်္ဂသဘာ မှတ်လေလော်။

ရေ့ပွဲက်တွေလိုထင်လျင် ဘင်္ဂဉာဏ်မှတ်။

တပေါင်း တန်ခိုး လနှစ်ဦးတွင် အထူးပူပြီး နွေကြီးခေါင်ကင် သဲသောင် ပြင်ထိပ် စိတ်စိတ်ထွက်လျှော့ တံလျှပ်အလား မဓေားပမာ ရုပ်နာမ်ဟာကို မြင်စွာ ရှုစား ယောက်များတို့ ဉာဏ်အားထင်လာ ဤအရာကို ဘင်္ဂသဘာ မှတ်လေ လော်။

တံလျှပ်လိုဖြစ်လျင် ဘင်္ဂဉာဏ်မှတ်။

**ပုဂ္ဂိုလ်အဆက်ဆက် အာနာပါန ကမ္မဋ္ဌာန်း အားထုတ်ပုံ**

အာနာပါနကမ္မဋ္ဌာန်းသည် အသံတည်းဟူသော ဆူးရှိသည်၏ အဖြစ် ကြောင့် လူသူမနီးသောအချင်သို့ဝင်၍အားထုတ်မှုသာ မြန်မြန်ထက်ထက် ပါက် ရောက်နိုင်သည်။ ရပ်ထဲရွာထဲမှာ အားထုတ်မည်ဆိုလျင် လွယ်လင့်တက္ကန့် မပေါက်နိုင်။ ပေါက်ခဲ၏။ အာနာပါနကမ္မဋ္ဌာန်းသည် အင်မတန် အသံကို ကြောက်သော ကမ္မဋ္ဌာန်းဖြစ်သည်။

အလုံးစုံသော ဘုရားအဆူခူဇိုသည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ် တော်မူကြကုန်၍ တရားထူးကို ရတော်မူကြပေကုန်၏။ ယခု ပစ္စာ မျက်မောက် ဘဝ္မာ ချမ်းသာစွာ နေတော်မူကြပေကုန်၏။

အချို့အချို့သော ပစ္စာမူဒ္ဓိ ကိုယ်တော်မြတ်တို့သည်း ဤ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တော် မူကြကုန်၍ ပစ္စာမူဒ္ဓိ အဖြစ်သို့ ရောက်တော်မူကြကုန်ပေ၏။ တရားထူးကို ရတော်မူကြပေကုန်၏။ ယခု ပစ္စာ မျက်မောက်ဘဝ္မာ နိုဗ္ဗာန်ချမ်းသာကို ခံစားတော် မူကြပေကုန်၏။

အချို့ အချို့သော သာဝကတို့သည်လည်း ဤအနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တော်မူကြကုန်၍ ရဟန် အဖြစ်သို့ ရောက်တော်မူကြပော်နှင့်။ တရားထူးကို ရတော်မူကြပော်နှင့်။ ယခု ပစ္စက္ခဘာဝ၌ နိဗ္ဗာန်ချမ်းသာကို ခံစားတော် မူကြကုန်။

ထိနည်းအတူ ယခု သာသနာတော် ထွန်းလင်း တောက်ပသော ခေတ်ကောင်း အခါကောင်းကြီးထဲမှာ လူ့ဘဝကို ရကြတဲ့ လူတွေ၊ ရဟန်း ဘဝကို ရကြတဲ့ ရဟန်းတွေသည် ဤအနာပါန ကမ္မဏ္ဍာန်းကို အားထုတ် ကြုံးပစ်းကြ ဖို့တော်လှု၏။ ယခုဘဝမှ မဂ်မျိုးစွဲ ဖိုလ်မျိုးစွဲ မရခဲ့လို့ရှုံး၍ နောက် ဖြစ်မည့် ဘဝ၌ ရဖို့ရန် ခဲယဉ်းလေစွာ နောက်ဘဝများ အပါယ်သို့ တိမ်း စောင်းကျလှုံး ပေါ်တော့မည်မဟုတ်။ သို့အတွက် ယခုလက်ရှိ လူ့ဘဝနှင့်ပဲ မဂ်မျိုးစွဲ ဖိုလ်မျိုးစွဲများကို မရရအောင် ကြိုးစားဖို့ သင့်လှုပေသည်။ ကြိုးစားတော်မူကြပါ။

ကျေးဇူးတော်၍ သပိတ်အိုင်တောရာဘဏ္ဍာတော်ဘုရားကြီး၏  
ဆရာပတ္တံအကျိုး (၁၂၅၅-၁၃၃၁)



ဆရာတော် အလောင်းလျောကို ၁၂၅၅ ခု၊ ကဆုန်လဆန်း ၃ ရက်  
တန်လှောနဲ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော်မှာ ဓာောင်လေးပင်မြို့သား  
ဖြစ်၍ မယ်တော်မှာ တောင်ငူခရိုင် ဓရကျော်မြို့သူဖြစ်သည်။

၁၂၇၈ ခုနှစ်၊ တပေါင်းလပြော့ဌာ့ကျော် လေးရက်၊ နံနက် ၈ နာရီခွဲ အခိုင်းမြဲ  
သပြောင်တော်ရဆရာတော်ဘုရားကြီး၊ ဦးပေါ်ရွာသိမ်းပြု၍ ရဟန်းအဖြစ်သို့ ရောက်  
ရှိတော်မူသည်။ ဘွဲ့တော်မှာ ဦးကိုတ္ထိဖြစ်သည်။

ဘုန်းတော်ကြီး ဦးသီလနှင့် ဓာောင်လေးပင်တော်ရ ဆရာတော် ဘုရား  
ကြီးမှားထံမှ ပရိယတ်၊ ပဋိပတ်ကို သင်ယူတော်မူသည်။

ရဟန်း ၁၀ ဝါရသည်ထိ ပရိယတ္ထိသင်ယူပြီးနောက် ၁၂၈၈ ခုနှစ် ကဆုန်

လဆန်း ၁ ရက်နေ့မှစ၍ ပဋိပတ်ဘက်သို့ လုံးဝကူးပြောင်းတော်မူသည်။ ဘီဂျား  
ကျွန်း ဂုဏ်လေးတော်ရှုံး ပထမဦးဆုံး သီတင်းသုံးရန် ဆုံးဖြတ်တော်မူသည်။

ဆရာတော်သည် တော့ထွက်ရန် ဆုံးဖြတ်ရှုံး အားလုံးကို အသိပေး စီစဉ်  
ထားသည်။ နံနက်တွင် မိုးရထားဖြင့် ခရီးထွက်ရန် သတိဖြင့် ကျိုန်းစက်သော်  
လည်း ဘူတာသို့ သွားချိန်ရောက်သော် တစ်ကျောင်းလုံး မည်သူမျှ မနိုင်ကြချေ။  
သွားချိန်လောက် ရောက်သောအခါ သိမ့်သိမ့်ခါ၍ ငလျင်လှပ်လေသည်။ ထို  
အခါကျူမှ အားလုံးနှီး၍ ဘူတာသို့ လိုက်ပို့ကြရသည်။ တော့ထွက်ခြင်းအတွက်  
အောင်နိမိတ်ဟု ဆိုရမည့် ငလျင်ကြီးပေတည်း။

ဆရာတော်သည် ပဋိပတ်အလုပ်ကို တစ်ပါးတည်း ဧကစာကျင့်သုံး၍  
အရှိုးကျေကျေ၊ အရေခန်းခန်း၊ ရူမှတ် ပွားများ အားထုတ်တော်မူပေသည်။

ဆရာတော်ဘုရားသည် လောကီအသိညာဉ် ရတော်မူဟန် ရှိပေသည်။  
အဘယ့်ကြောင့်ဆိုသော် အနယ်နယ် အရပ်ရပ်မှ တကာာ၊ တကာာမတို့သည်  
တစ်ကြိမ်တည်း တစ်ပြိုင်တည်းဆိုသလို ဆရာတော်ကို ဖူးတွေ့ခွင့်ရသော  
ကြောင့် ဖြစ်သည်။

တော့ရှင်း တိရစ္ဆာန်များသည်ပင် ဆရာတော်နှင့် တွေ့သောအခါ ရန်မမူ  
ဘဲ ယဉ်ပါးကြလေသည်။ ဆင်ရှင်း၊ ကျားရှင်းတို့ကို ကိုယ်တော်တိုင် အစာကျွေး  
သော်လည်း အန္တရာယ်မပြုကြပေ။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ဆရာတော်  
ဘုရား၏ မေတ္တာစွမ်းအားကို သိသာနိုင်ပေသည်။

ဆရာတော်သည် ၁၂၈ ခုနှစ်မှစ၍ ၁၃၃၁ ခုနှစ် ပုံလွှန်တော်မူသည်အထိ  
နှစ်ပေါင်း ၄၀ ကျော် သပိတ်အိုင်တော်ရှုံး တစ်ပါးတည်း သီတင်းသုံးတော်မူ  
သည်။ သပိတ်အိုင်တော့ရသည် သထုခရိုင် ပါဝ်၌ အပိုင် ကျံကရွာကို ပေါ်စရာ  
ပါမ် ပြုလေသည်။

၁၃၃၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ သက်တော် ၇၆  
ဂါတော် ၅၆ ပါ အရတွင် သပိတ်အိုင်တော်ရှုံးပင် ခန္ဓာဝန်ချေတော်မူသည်။  
**မှတ်ချက်** ။ ဆရာတော်ကြီး၏ ထောရွာတို့အကျယ်ကို ရှုလိုပါမှ ဆရာတော်  
ဘုရားကြီး၏ ဓာတ်ကမ္မာန်းကျမ်း (၃-အကြိမ်) တွင် ဖတ်ရှုပါ  
ရန်။

ကျေးဇူးတော်ရွင်  
သပိတ်ဆိုင်ဆရာတော်ဘဂ္ဂားကြီး၏  
ရိဝသနာရူရည်း

စာမတတ်သော သူတို့အတွက် ဉာဏ်လေးသော သူတို့အတွက် သိသာ  
နားလည်ရန် အမေး၊ အဖြောက် ထည့်သွင်းလိုက်ပြီးအံး။  
မေး ॥ ॥ မျက်စိသည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ ရုပ်။  
မေး ॥ ॥ အဆင်းသည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ ရုပ်။  
မေး ॥ ॥ အဆင်းမှန်းသိသော စိတ်သည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ နာမ်။  
မေး ॥ ॥ နားသည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ ရုပ်။  
မေး ॥ ॥ အသံသည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ ရုပ်။  
မေး ॥ ॥ အသံမှန်းသိသောစိတ်သည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ နာမ်။  
မေး ॥ ॥ နာခါင်းသည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ ရုပ်။  
မေး ॥ ॥ အနံ့သည် ရုပ်လား၊ နာမ်လား။  
ဖြေ ॥ ॥ နာမ်။

ဧေး ॥ ॥ အနံမှန်းသိသော စိတ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ လျှောသည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ အရှသာသည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ အရှသာမှန်းသိသော စိတ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ နာမ်။  
 ဧေး ॥ ॥ ကိုယ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ ကိုယ်နှင့်ထိတွေ့သော ဝတ္ထုပစ္စည်းသည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ တွေ့ထိသော ဝတ္ထုပစ္စည်းကို သိသော စိတ်သည် ရုပ်လား၊ နာမ်  
 လား။  
 ဧဖြ ॥ ॥ နာမ်။  
 ဧေး ॥ ॥ နှုတုံးအိမ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ နာမ်။  
 ဧေး ॥ ॥ နှုတုံးအိမ်ကိုမြို့နေသော စိတ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ လွှန်လေပြီးသော စိတ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ နာမ်။  
 ဧေး ॥ ॥ ယခုဖြစ်ပေါ်ဆဲဖြစ်သော စိတ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ နာမ်။  
 ဧေး ॥ ॥ ထွက်သက်လေနှင့် ဝင်သက်လေသည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ ရုပ်။  
 ဧေး ॥ ॥ ထွက်-ဝင်မှန်းသိသော စိတ်သည် ရုပ်လား၊ နာမ်လား။  
 ဧဖြ ॥ ॥ နာမ်။  
 စာမတတ်သော်လည်း ခန္ဓာကိုယ်၌ ဤမျှလောက်ပင် သိရှိနားလည်ပါမှ

အလွန်ကျေးဇူးများပေ၏။ အားထုတ် နှစ်းသွင်းမည် ဆိုလျှင်ပင် မဂ်-စိုလ်ကို ရနိုင်ပေမည်။ စာကိုသာတတ်၍ ခန္ဓာကိုယ်အပေါ်သို့ ဤကဲ့သို့ ရောက်အောင် မဆွဲယူဘဲ စာအုပ်အထဲ၌သာ ထားလိုက်ပါမှ ကျေးဇူး မများပေ။ ထို့ကြောင့် (စာများသာတတ်၊ ကိုယ်မှာမတတ်၊ ဂါဟဖမ်းနိုင်တယ်)၊ ကိုယ်မှာ သာတတ်၊ စာများမတတ်၊ ဂါဟလွှတ်နိုင်တယ်) ထိုဂါဟတရား ဆိုသည်ကား။ ပပွဲတရား ဟူ၍လည်း ခေါ်ဆိုအပ်သော၊ တဏ္ဍာ-မာန-ဒီဋီပံ့ပင် ဖြစ်၏။ ထိုတရားများနှင့် မလွှတ်ကင်းနိုင်လျှင် အပါယ်သို့ ကျရောက်နိုင်သည်။ ထိုတရားများနှင့် လွှတ်ကင်းနိုင်မှာ၊ အပါယ်သို့ မကျရောက်နိုင်။ ထို့ကြောင့် ရပါ၊ နာမ်တို့၏ ဖြစ်ပေါ်ပုံ ချုပ်ပျောက်ပုံတို့ကို ကောင်းစွာ သတိထား၍ သိအပ်၏။

တောအရပ်၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိုတ်၌ရာ အရပ်၌လည်းကောင်း၊ နေထိုင်လျက် တင်ပျော်စွေထိုင်၍ ကိုယ်ကို ဖြောင့်ဖြောင့် ထားပြီးလျှင် အားထုတ်အပ်၏။ ဤသို့ နေပုံ ထိုင်ပုံကို ဟောတော်မူခြင်းသည် ကား ကြာကြာထိုင်နိုင်စေခြင်း အကျိုးစွာသာ ဟောတော်မူသည်။ မည်သည့် လူရိယာပုတ်မျိုးမဆို အားထုတ်အပ်ကြောင်းကိုလည်း ဟောတော်မူထားသေး သည်။ အအစရိယ ပရံပရ အဆက်ဆက်၌ လာသော ဘယ်လက်ဝါးအောက်က ထား၍ ဥာလက်ဝါးအပေါ်က တင်၌ လည်းကောင်း၊ ဥာလက်ဝါးက အောက်က ထား၍ ဘယ်လက်ဝါးကို အပေါ်က တင်၌ လည်းကောင်း၊ လက်မ၏ ထိပ်ချင်း ထိနေစေ၍ ပြခိုထားခြင်းကား ကမ္မားနှင့် သင့်လျဉ်းလျောက်ပတ် သောကြောင့် သဘောကျသလို နေထိုင်နိုင်ပါ၏။ အချို့ကား လူရိယာပုတ် မပြင်ကောင်း မဖျက်ကောင်းဟု မှတ်ထင်တတ်ကြသေး၏။ လူရိယာပုတ် ပစာန မဟုတ်။ တစ်ဝါရ နှစ်ဝါရ ကျမ်းကန်လာသောလည်း ပစာနမဟုတ်။ စိတ်တည် ကြည်၌မဲ့သက်ခြင်းသည်သာလျှင် ပစာနဖြစ်သည်။ ညောင်းအားကြီးလျှင် ပြင် ဆင်နိုင်သည်။ အညောင်းလွန်သော စိတ်ပုံးလွင့်၍ အမျိုးမျိုးအဖုံ့ဖုံ့ ဖြစ်တတ်ကြ သည်။ ဤကဲ့သို့ ဖြစ်တတ်သည်ကိုပင် အကောင်းထင် မှတ်ကြသေး၏။ မမှတ် ထင်အပ်။

ပထမ ထွက်သက်နှင့် ဝင်သက်တို့ကို သတိမြှောင်အောင် အားထုတ်ရသည်။

ဒုတိယ ထွက်သက်နှင့်ဝင်သက်တို့ကို ရည်လျင်ရည်သည်၊ ထိုလျှင် တို့ သည်ဟု သိအောင် အားထုတ်ရသည်။

တတိယ ထွက်သက်နှင့်ဝင်သက်တို့ကို အစ-အလယ်-အဆုံး ထင်လင်း အောင် အားထုတ်ရသည်။

စတုတွေ ရန်းရှင်းသော ထွက်သက်နှင့် ဝင်သက်တို့ကို အစဉ်အတိုင်း ချုပ် ဌြမ်းစေ၍ သိမ်မွေ့၍သွေးအောင် အားထုတ်ရသည်။

ပထမအားထုတ်ခြင်းနှင့် ခုတိယအားထုတ်ခြင်းသည် ပရီကမွဲနိမိတ် ပင် စတုတွေး။ တတိယအားထုတ်ခြင်းသည် ဥရုံဟန်မိတ်ပင်တည်း။ စတုတွေ အား ထုတ်ခြင်းသည် ပဋိဘာဂနိမိတ်ပင်တည်း။ ပဋိဘာဂနိမိတ်ဆိုသည်ကား ပကတီ သော ထွက်သက် ဝင်သက်လေ အတိုင်းကို လွှန်၍ နှီးဆုံး သိမ်မွေ့၍ သွေး၍ လျှင် ထွက်သက်လေ-ဝင်သက်လေဖြစ်သည်ကိုပင် ထွက်-ဝင်မှန်း မသိ လောက်အောင် ဖြစ်ပြီး၍ အဆင်းသဏ္ဌာန် အရောင် အလင်းနှင့်တကွ ဝါရွမ်းအစု ကဲ့သို့ လည်းကောင်း၊ ယောကိုပူရှုလောက်၏ စိတ်ညာဏ်သို့လိုက်၍ မပြောပြတတ် လောက်သော အရောင်အဆင်းနှင့်တကွ အမျိုးမျိုး အဖုံ့ဖုံး တွေ့ကြုံတတ်ခြင်း လည်းကောင်း၊ အစရှိသည်ဖြင့် တစ်ခုခု ထင်ပေါ်ဖြစ်စွန်း၍ လာသော ပညာတို့ ဓမ္မအထူးကို ပဋိဘာဂနိမိတ်ဆိုသည် ပဋိဘာဂ နိမိတ်မည်သည်။ ပညာတ်အာရုံး အထူးဖြစ်၍ အာရုံးအသစ်ကဲ့သို့ ဖြစ်ပြန်၏။ သဘာဝဓမ္မမျိုး မဟုတ်သောကြောင့် ကွယ်ပျောက်လည်း ကွယ်ပျောက်လွယ်၏။ ကွယ်ပျောက်ပြန်လျှင် ပြန်၍ ထင်မြင်ရန် အမှုလည်း ခက်ခဲ၏။

နိမိတ်ထင်ပုံ အထူးမှတ်ရန်... စိတ်သည် ခန္ဓာကိုယ်ပြုမနေဘဲ အာရုံးရှိရှုံးသို့ သွားလာ၍ အမျိုးမျိုးအဖုံ့ဖုံး ကြောင်း စဉ်းစား၍ ထင်ခြင်းသည် နိမိတ် အစစ် မဟုတ်။ စိတ်ရှိရှုံးသို့ အာရုံးက လာရှိက်၍ ထင်စေရမည်။

ဥပမာကား-စာတ်ပုံရှိက်သကဲ့သို့ ဖြစ်စေရမည်။ စိတ်ကား ဇေတ်မှန် ကဲ့သို့ တည်စေရမည်။ အာရုံးကား-အရိပ်အရောင်ကဲ့သို့ရှိရှုံးသို့ ထင်စေရမည်။ ဤကဲ့သို့ ထင်စေမှသာလျှင် နိမိတ်အစစ် ဖြစ်သည်။

ပရီကမွဲနိမိတ်၊ ဥရုံဟန်မိတ် နှစ်ပါးအခိုက်၌ ဗွားများသော ဘာဝနာ သမာဓိသည် ပရီကမွဲဘာဝနာ သမာဓိမည်၏။ အပွနာစျော်သို့ မရောက်မီ အကြား ပဋိဘာဂနိမိတ်ကို အာရုံးပြု၍ ဗွားများသော ဘာဝနာသမာဓိသည် ဥပစာရာဘာဝနာ သမာဓိမည်၏။ အပွနာစျော်သို့ရောက်၍ ထို့ချော်၏ အကိုက် ဆင်ခြင်သုံးသပ် ဗွားများသော ဘာဝနာသမာဓိသည် အပွနာဘာဝနာ သမာဓိ

မည်၏။

ရှာန်အဂိုးဆိုသည်ကား—ဝိတက်၊ ဝိစာရှု၊ ပိတိ၊ သူခါ၊ ကောဂ္ဂတာဟူသော ပထမဓရာန်၏ အဂိုးပါး၊ ဝိစာရှု ပိတိ၊ သူခါ၊ ကောဂ္ဂတာဟူသော ဒုတိယဓရာန်၏ အဂိုးလေးပါး၊ ပိတိ၊ သူခါ၊ ကောဂ္ဂတာဟူသော တတိယဓရာန်၏ အဂိုးသုံးပါး၊ သူခါ ကောဂ္ဂတာ ဟူသော စတုဇ္ဈာန်၏ အဂိုးနှစ်ပါး၊ ဥပေါ်ဘာ ကောဂ္ဂတာဟူသော ပဋိမဓရာန်၏ အဂိုးနှစ်ပါး၊ ပါ့ဌ္ဇာတော်၌ ပဋိမဓရာန်ကို အသီးအခြား ဟောတော်မမူ။ သရှိဟ်သည်သာလျင် ပဋိမဓရာန်ကို အသီးအခြား ဆိုလေသည်။

အဘယ်ကြောင့် ဓရာန်ဟု ခေါ်သနည်းဟူမှု ကာမစွဲနှစ်ဖို့ရရှာ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ဓရာန်ဟုခေါ်သည်။ ဝိတက်သည် ထိန်မိဒ္ဒ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ဝိစာရှုသည် ဝိစိကိစ္စာ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ သူခေသည် ဥဒ္ဓန ကုလာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ကောဂ္ဂတာသည် ကာမစွဲနှစ်၏ ဆန့်ကျင်ဘက် ဖြစ်သည်။

ရှာန်ရလျင် ကောင်းကင်သို့ ပုံနှင့်သည်ဟု တစ်ထစ်ချ မှတ်ယူတတ်ကု ကုန်၏။ ပထမဓရာန်—ဒုတိယဓရာန်—တတိယဓရာန်—စတုဇ္ဈာန်ကို ရရှုချဖြင့် ကောင်းကင်သို့ မပျော်နိုင်။ ပဋိမဓရာန်သည် သက်သက်သော ပဋိမဓရာန်—အဘိညာဉ် ကိစ္စတတ်သော ပဋိမဓရာန်အားဖြင့် နှစ်ပါးရှိသည်တို့တွင် ကူးပို့ဝိုင် အဘိညာဉ်ကိစ္စတတ်သော ပဋိမဓရာန်မှသာလျင် လိုရာအရှင်သို့ပုံသန်းနှင့်သည်။

ပုံသွားသော ကိုယ်ကို ပေါ့ပေါ့ပါးပါး လူရှင်အများ ထင်မြင်နိုင်အောင် ပုံသွားခြင်း တစ်မျိုး၊ လူရှင်အများတို့ မထင်မြင်နိုင်ဘဲ ခဏ တစ်ဖြို့တော် လျင်မြန် စွာ မျက်စိတစ်မှတ်၊ လျှပ်တစ်ပြက်၊ စိတ္တက္ကဏာ အတွင်းမှာပင်လျင် လိုရာအရှင်သို့ ပုံသွားခြင်း တစ်မျိုးအားဖြင့် နှစ်မျိုး ရှိသည်။

(ဝိသုဒ္ဓမဂ်အန္တကတာ၊ မဓာသဂ်ကိုအနုံင့်ကာတို့၌ ဖွင့်ဆို၏။)

သမထတရား သက်သက်ကိုသာ အားထုတ်လျင် နိမိတ်သုံးမျိုးထင်ပြီး သည့်နောက် ဓရာန်ကိုသာ ရစေသည်။ ရရှိအတွက်ကား ခက်ခဲ့၏။ ပျက်ကွက် ရန် အတွက်ကား လွယ်ကူ၏။ အာရုံငါးပါးတို့တွင် တစ်ပါးပါးကို သာယာ နှစ်သက်သည် ရှိသော် ပျက်၏။ မည်သည့် ပုဂ္ဂိုလ် မည်သည့် သတ္တာဝါမဆို

တစ်ကမ္ဘာမှာ တစ်ခါ ရွှေနှစ်မြဲ။ ကမ္ဘာမီး ဆိုသည်ကား သတ္တဝါကို မလောင် စကောင်း၊ သတ္တဝါတွေ အကုန်လုံး ရွှေနှစ်၍ ဖြဟန့်ပြည်သို့ ရောက်ကုန်မှသာ လျှင် လောင်ရစ်မြဲ။

ရွှေနှစ်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းကား ကသိက်း ၁၀ ပါး၊ အသုံး ၁၀ ပါး၊ ကာယဂါတာသတိ ၁၊ အာနာပါနသုတိ ၁၊ ဗြဟ္မာပိဟာရ ၄ ပါး၊ အာရွှေ ၄ ပါး၊ ဤ ၃၀ သော ကမ္မဏ္ဍာန်းတို့သည်သာလျှင် ရွှေနှစ်ကို ရစေနိုင်ပါသည်။

ဗုဒ္ဓါနသုတိအစ မရဏာနှစ်သုတိအဆုံး ၈ ပါးသော အနှစ်သုတိ အာဟာရေ ပဋိကုလသည်၊ စတုဓာတုဝ ဝိဇ္ဇာန် ၁၊ ဤ ၁၀ ပါးသော ကမ္မဏ္ဍာန်းတို့သည် ရွှေနှစ်ကို မရစေနိုင်။ ရွှေနှစ်ကို ရစေနိုင်သော ကမ္မဏ္ဍာန်းမှသာ လျှင် ပဋိဘာဂနိမိတ်ကို ထင်နိုင်သည်။ ရွှေနှစ်ကို မရစေနိုင်သော ကမ္မဏ္ဍာန်းတို့ ကား ပရိကမ္မဏ္ဍာန်းမိတ်- ဥက္ကာ နိမိတ်နှစ်ပါးကို ထင်စေနိုင်သည်။ ပဋိဘာဂ နိမိတ် ကို မထင်နိုင်။ ထို့ကြောင့် ဗုဒ္ဓါနသုတိ အာဒီနဲ့ နောပဋိဘာဂနိမိတ္တာ အာရမ္မကံ ဟောတိ။ (ပိသုဒ္ဓိမ်း အဋ္ဌကထာ)

ဗုဒ္ဓါနသုတိ အာဒီနဲ့ ဗုဒ္ဓါနသုတိအစ မရဏာနှစ်သုတိအဆုံး ၈ ပါး သော အနှစ်သုတိ အာဟာရေပဋိကုလသည်၊ စတုဓာတုဝဝိဇ္ဇာန် ဤ ၁၀ ပါးသော ကမ္မဏ္ဍာန်းတို့သည်လည်း၊ ပဋိဘာဂနိမိတ္တာ ပဋိဘာဂ နိမိတ်ကို၊ နော ဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ အာရမ္မကံ၊ အာရမ္မကံ၊ ၇၀၊ အာရုံသည် သာလျှင်။ ဟောတိ၊ ဖြစ်၏။

ယခုအခါ ဗုဒ္ဓါနသုတိ ကမ္မဏ္ဍာန်းကို အားထုတ်ကြကုန်သော ယောကီ ပုဂ္ဂိုလ်တို့ ထင်မြင်ကြသည်ကား အမှန်ပင်တည်း။ ငြင်းထင်မြင်သော အာရုံကို ပဋိဘာဂနိမိတ်ယူလျှင် အဋ္ဌကထာနှင့် ဆန်ကျင်ပိမ့်မည်။ ဥက္ကာနိမိတ်ကို ယူမှ သာလျှင် မဆန်ကျင်နိုင်။ ဥပစာရကား ဖြစ်နိုင်၏။ အပွန်ဘား မဖြစ်နိုင်။

ဝိပဿနာအလုပ် တည်ထောင်မှုသည် ရုပ်ကိုအစပြု၍ တည်ထောင်မှု၊ နာမ်ကို အစပြု၍ တည်ထောင်မှုဟူ၍ နှစ်ပါးရှိ၏။ ရုပ်ကို အစပြု၍ တည်ထောင် ရာမှုကား အာနာပါနဝါယောဓာတ်ရုပ်ကို အစပြု၍ တည်ထောင်ရာသည်။ နာမ် ကို အစပြု၍ တည်ထောင်မှုကား ထိအာနာပါန၍ ပါဝင်သော ၈၀နာစိတ်ကို အစပြု၍ တည်ထောင်ရာသည်။ ရုပ်ဟူသမျှတို့တွင် ဤအာနာပါနဝါယောဓာတ်ရုပ်တရားတို့ထက် ပိမိရင်းလင်း၍ သိသာနိုင်သော ရုပ်မရှိ။ နာမ်ဟူသမျှတို့တွင်

သပိတ်အိုင်တောရ ဆရာတော်ဘရားကြီး

၁၂၁

ဝေဒနာထက် ပိမိရှင်းလင်း၍ သိသာနိုင်သော နာမ်မရှိ။ ထိုကြောင့် ထိုရပ်ကို  
ဖြစ်စေ၊ ထိုနာမ်ကိုဖြစ်စေ ခွဲခြင်းလောင် အားထုတ်ရာ၏။ သို့သော မိမိတို့၏  
စိတ်က သဟာသာ၍ကျသော ဓာတ်ကို အားထုတ်လျှင် အထင်အမြင် လွယ်နိုင်  
သည်။

### အာနာပါနာဝါယောဓာတ် ဝိပဿနာ အားထုတ်ပုံ

သမထအခန်း၌ပြုထိုထားသောအခိုင်း ပဋိဘာဂနိမိတ်သို့ ရောက်အောင်  
အားထုတ်၍ စိတ်တည်ကြည် ၌မြင်သက်သောအခါကျမှသာ ဝိပဿနာ အလုပ်  
ကို လုပ်ရာသည်။ ပဋိဘာဂနိမိတ်သို့ မရောက်သော်လည်း စိတ်တည်ကြည်လျှင်  
အားထုတ်နိုင်ပါ၏။

ဤသို့ ပြဆိုသောကြောင့် အသာသကို ဝင်သက်၊ ပသာသကို ထွက်  
သက်ဟု အနက်ပေးရမည်။ နှစ်ပါးစလုံး အမှန်ပင်တည်း။

သခ္ပါရဖြစ်သော ရပ်နာမ်တရားတို့ကို အထူးထူးအပြားပြားသော အခြင်း  
အရာတို့ဖြင့် အနိစ္စ လက္ခဏာ၊ ဒုက္ခ လက္ခဏာ၊ အနတ္ထ လက္ခဏာ အားဖြင့် ရှု  
တတ်မြင်တတ်သောကြောင့် ဝိပဿနာမည်၏။

ထိုထွက်လေဝင်လေနှင့် ဝင်သက်လေတို့သည် ဝါယောဓာတ်ဟု ဆိုအပ်  
သော်လည်း ပထဝီဓာတ်၊ အာပေါဓာတ်၊ တေအောဓာတ်တို့လည်း ပါမြို့ ဖြစ်လေ  
သည်။ ထွက်သက်လေမဟာဘူတ်နှင့် ဝင်သက်လေမဟာဘူတ်တို့သည် ရှုပ်။  
ထွက်ဝင်မှန်းသိသော စိတ်သည် နာမ်။ ထွက်သက်လေ ဝင်သက်လေတို့သည်  
ဘာမျှမသိတတ်။ စိတ်ကသာ သိတတ်သည်။ ထိုကြောင့် မသိလျှင်ရပ်၊ သိလျှင်  
နာမ်၊ ရပ်နာမ်နှစ်ပါးမှတ်။ ရပ်နာမ် နှစ်ပါး ဖြစ်ပုံး။

ခန္ဓာအားဖြင့်ကား ထွက်သက်လေ ဝင်သက်လေသည် ရူပက္ခန္ဓာ ထိုလေ  
ကို ခံစားသော ဝေဒနာစေတသိက်သည် ဝေဒနက္ခန္ဓာ၊ ထိုလေကို မှတ်သားသော  
သညာစေတသိက်သည် သည်က္ခန္ဓာ၊ ထိုလေကိုစွေ့ဆော်သော စေတနာ စေ  
တသိက်သည် သခ္ပါရက္ခန္ဓာ၊ ထိုလေကို ထွက်ဝင်မှန်း သိသော စိတ်သည်  
ဝိညာဏာက္ခန္ဓာ။

ဤကဲ့သို့ ဖြစ်ကြကုန်သော ရပ်နာမ်ခန္ဓာတို့ကို အာရုံပြု၍ ဝင်သက်လေ  
ဖြစ်လာလျှင် နာသီးဖျားက စောင့်၍ ရပ်နာမ်ခန္ဓာတို့သည် ဖြစ်၍လာလေပြီဟု

အဖြစ်တစ်ချက်တည်းကိုသာ ဖမ်းရာ၏။ ထွက်သက်လေ ထွက်သွားလျှင် နှာသီးဖျားက စောင့်၍ ရပ်နာမ်ခန္ဓာတို့သည်ပျက်၍သွားလေ၌ပူး အပျက် တစ်ချက်တည်းကိုသာ ဖမ်းရာ၏။

ဤနေရပ်၏ ဝင်သက်လေသည် ထွက်သွားမှ ပျက်သည်ဟု မမှတ်ရာ။ ပရမထ္ာ သဘာဝအတိုင်းဆိုလျင် ရပ်နာမ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ တစ်ဆံဖျားမျှ ပြောင်းရွှေ့သွားသည်ဟု၍မရှိ။ တစ်နေရာတည်း၌ပင် ဖြစ်ပျက်ကြကုန်၏။ စိတ်ဘဏ်က လိုက်နိုင်ပါမှ ဝင်သက်လေ၏ အစ အလယ်အဆုံး တစ်နေရာမှ တစ်နေရာသို့ မပြောင်းရွှေ့ဘဲ ဖြစ်ပျက်၍ ဖြစ်ပျက်၍ အစဉ်အတိုင်း သွားသည်တို့ကို ထင်မြင်အောင် နှလုံးသွေးငါး ကြည့်ရှုနိုင်မှ ဆိုဖွယ်မရှိအလွန်ကောင်းပေ၏။ ဖြစ်သည်ပျက်သည်ဆိုသော စကားသည် ရှုံးအဆင်းနှင့် နောက်အဆင်းသော်လည်း ရှုံးသွေးနှင့် နောက်သွေးနှင့် နောက်ဖြစ်ပုံနှင့် နောက်ဖြစ်ပုံမှာ မတူကွဲပြားသည်ကို ပင်လျင် အဟောင်းအသစ်ဟု၍ လည်းကောင်း ဖြစ်ပေါ်သည်။ ချုပ်ပျောက်သည်ဟု၍ လည်းကောင်း ဆို၏။ စိတ်ဘဏ်က ဤကဲ့သို့ မလိုက်နိုင်မှ အဝင်၌ အဖြစ်တစ်ချက်တည်းကိုဖမ်း၊ အထွက်၌ အပျက်တစ်ချက်တည်းကို ဖမ်း၊ အဖြစ်ကိုဖြစ်စေ၊ အပျက်ကိုဖြစ်စေ တစ်ချက်ချက်မိလျင် မင်ကိုစွဲပြီးမီးနိုင်သည်။ ထွက်သက်လေ၌လည်း ထိနည်းတူ မှတ်ယူအပ်ကုန်၏။ အရေး ကြီးသောအပျက် ကောင်းစွာ မှတ်အပ်၏။

ဤကဲ့သို့ ဖြစ်ကြ ပျက်ကြကုန်သော ရပ်နာမ်ခန္ဓာတို့သည် အမြဲ မတည်ဘဲ ဖြစ်ချည် ပျက်ချည်နှင့် ဖြစ်ပျက်၍ အစဉ်အတိုင်း သွားသော ရပ်နာမ်တို့ကို ဥက္ကာ၌ထင်မြင်အောင် နှလုံးသွေးငါး ကြည့်ရှုရသည်။ ငှါးတရားကို သဘောကျနိုင်ရန်အတွက် ဥပမာအားဖြင့် ဤသို့ သိအပ်ကုန်၏။

တိုက်ခန်းတစ်ခုသည်အပေါက်ကလေးတို့ချုပ်ရှိရာ၏။ ငှါး အပေါက်ကလေး၌ ကြွောက်ပေါ်လိုက် ဝင်လိုက်နှင့်သာ နေရာ၏။ ငှါးကြွောက်ပေါ်လိုက် ဖမ်းယူလိုက်သောကြောင့် အပေါက်ကလေး၏ အဝင်ကောင်းစွာ စောင့်၍ လက်ဖြင့်ဖမ်းယူရာ၏။ ကြွောက်ပေါ်လိုက်သောကြောင့် လက်၏ ရှုံးက လည်းကောင်း၊ နောက်က လည်းကောင်း၊ ခုနှစ်ထွက်၍ ခုနှစ်ထွက်၍ သွားရာ၏။ ခုနှစ်ထွက်ပင် ခုနှစ်ထွက်သော်လည်း ဝင်စရာ ထွက်စရာကား ဤအပေါက်ကလေး တစ်ခုသာ ရှိသောကြောင့် တစ်နေ့နေ့ကျသောအခါ လက်၌

ကောင်းစွာမိရာ၏။ အပြင်၌ လွတ်၍မှ ဖမ်းပါက အဖမ်းရ အတော်ခက်သွားလိမ့်မည်။

ထိုအတူ-တိုက်ခန်းတည်းဟူသော ခန္ဓာကိုယ်၌ အပေါက်တည်းဟူ သော နာသီးဖျားက စောင့်၍ လက်တည်းဟူသောလက္ခဏာသုံးပါးဖြင့် ဆင်ခြင် သုံး သပ်သော တစ်နေ့နေ့ကျလျှင် ကြွက်ယ်ကလေးတည်း ဟူသော ရပ်နာမဲ့တရား ကို ဖမ်းမိနိုင်ရာသည်။ ဤနည်းကား အတွင်း၌ လျှောင်၍ ဖမ်းသောနည်းဖြစ်၏။ အခြားသော နည်းတို့ကား အပြင်၌ လွတ်၍ ဖမ်းသောနည်း ဖြစ်၏။ မိလွယ် လျှင် အကောင်းချည်းသာဖြစ်၏။

ဝင်သက်လေ၏ အစသည် နာသီးဖျား၊ အဆုံးသည် ချက်တိုင်ရင်း။ ထွက်သက်လေ၏ အစသည် ချက်တိုင်ရင်း၊ အဆုံးသည် နာသီးဖျား၊ အစနှင့်အဆုံးကို နာသီးဖျားကနေ၍ စောင့်ဖမ်းရာ၏။ ထွက်သက်လေနှင့် ဝင်သက်လေ ဖြစ်သော အခါ မမြန်စေမှ လေခပ်ရှည်ရည် ခပ်မှန်မှန် တဖြည်းဖြည်း ခပ်လေးလေး ခပ် အေးအေးနှင့် ထွက်ဝင်အောင် သတိထားရာ၏။ ဂရုသိပ်ပြီး နိုက်လျှင် အထွက် အဝင်မြန်၍ မောသွားတတ်သည်။ အထွက်အဝင် မြန်သော် ရပ်နာမဲ့ ခန္ဓာတိ၏ အဖြစ်အပျက်ကို လက္ခဏာတင် ၍လည်း မကောင်း။

ဤနေရာ၌ လိုရင်းဖြစ်၍ ပိပသုနာအားထုတ်ပုံကို ကောင်းကောင်းကြီး သတိထားစေအပ်၏။ ဝင်သက်လေနှင့် ထွက်သက်လေတို့၏ အဝင် အထွက်ကို တစ်ကြိမ်၊ ရပ်နာမဲ့အမြှုပ်၍ အနိစ္စဟု နှလုံးသွင်း၊ နောက်တစ်ကြိမ် ရပ်-နာမဲ့ ဆင်းရာ၏ ဒုက္ခဟု နှလုံးသွင်း၊ နောက်တစ်ကြိမ် ရပ်-နာမဲ့ အစိုးမရာ အနတ္ထဟု နှလုံးသွင်း။ စိတ်ကောင်းကောင်း မထိန်းနိုင်သေးသောအခါ ဖြစ်လျှင် ဝင်သက်လေ ဖြစ်သည်နှင့် တစ်ပြိုင်တည်း ရပ်နာမဲ့ဟု ပြီးစီးအောင် နှလုံးသွင်း။ ထွက်သက်လေ ထွက်သည်နှင့် တစ်ပြိုင်တည်း အမြှုပ်၍ အနိစ္စဟု ပြီးအောင် နှလုံးသွင်း။ ဒုက္ခ အနတ္ထတို့လည်း ထိုအတူပင် တည်း။ ပုတီးနှင့် သော်လည်းကောင်း၊ တစ်လုံးစီ တစ်လုံးစီပို၍ နှလုံးသွင်းအပ်၏။ ဥပုသံစောင့်သောအခါတို့၌လည်း ဤနည်းဖြင့် တစ်နေ့လျှင် ပုတီးသုံးပတ်ထက် မနည်းရအောင် အားထုတ် နှလုံးသွင်း၍ ဖို့အပ်၏။ ရပ်နာမဲ့ဆိုသဖြင့် ဝါယောဓာတ် ရပ်နှင့် ထိုရပ်၏ အထွက် အဝင်ကို သိသော နာမဲ့၊ ငင်းနှစ်ပါးကို သတိရစေအပ်၏။ အမြှုပ်၍-အနိစ္စဆို သဖြင့် ရပ်နာမဲ့သည် တစ်နေရာတည်း၌ အမြှုမတည်ဘဲ ထွက်ဝင်၍ ဖြစ်ပျက်နေ

သည်ကို သတိရစေအပ်၏။ ဆင်းရေ၏ ဒုက္ခာဆိုသဖြင့် ယခု အဖန်ဖန်ဖြစ်၍၊ ယခု အဖန်ဖန်ဖြစ်ပျက်သည်ကို သတိရစေအပ်၏။ အခါးမရ အနတ္ထဆိုသဖြင့် ဂျပ်နာမ် တို့၏ အတွက် အဝင်ကို မတွက်မဝင်အောင် တားဆီး၍ မရသည်ကို သတိရစေ အပ်၏။ မိမိတို့၏ ဥက္ကလာမ်များက လိုက်နိုင်ပါမူ အဝင်၌ အစ အလယ် အဆုံး၊ အထွက်၌ အစ အလယ် အဆုံး သုံးပါးလုံး ပျက်၍၊ ဖြစ်ပျက်၍၊ အစဉ်အတိုင်း သွားသည် တို့ကို လိုက်၍ နှလုံးသွင်း ကြည့်ရှုနိုင်မှုရှိပါမူ-လက္ခဏာ အထူးတင် ရန် မလို။ တင်ပြီးသက္ကသွေး ဖြစ်၏။ အနိစ္စ အချက်ကြီး ပေတည်း၊ ဒုက္ခာ အချက် ကြီး ပေတည်း၊ အနတ္ထ အချက်ကြီး ပေတည်း။

ကမွှဲ့နားလမ်းသည် သုဒ္ဓဝိပဿနာယာနိကလမ်း သမထဝိပဿနာ ယာနိကလမ်း ဟူ၍ နှစ်လမ်းရှိ၏။ သုဒ္ဓဝိပဿနာယာနိကလမ်း ဟူသည်ကား ဝိပဿနာ အလုပ်သက်သက်ပင်တည်း။

သမထဝိပဿနာနိကလမ်းဟူသည်ကား ရှေးဦးစွာ သမထ အလုပ်ကို လုပ်၍ စိတ်တည်တဲ့သော သမဆိရမှ ဝိပဿနာအလုပ်ကို လုပ်ခြင်းပင်တည်း။ သမထအလုပ်ကို သက်သက် မလုပ်ဘဲ ဝိပဿနာ အလုပ်မှုပင် အပြီး ပါဝင် အောင် အားထုတ်မည်ဆိုလျှင် ဥက္ကလာမ်များ ဝိရိယစွမ်းရှိသောသူ မှန်ပေမူ ပြီးစီး နိုင်ပေ၏။ ယခု ပြဿနားသော အာနာပါန သမထ အားထုတ် နည်း၊ အာနာပါန ဝါယောဓတ် ဝိပဿနာ အားထုတ်နည်း။ ငှုံးနည်း နှစ်ပါးတို့တွင် ဝိပဿနာ နည်းဖြင့် အားထုတ်သော်လည်း သမထနည်း အပြီးပါဝင်တော့သည်သာ။

### ဝေအာကမွှဲ့နားကို ပြခိုချက်

ပြခိုအပ်ပြီးဖြစ်သော အာနာပါန ကမွှဲ့နား၏ ဝေအာတရားများအပြီး ပါဝင်သော်လည်း ပိသေသ အားထုတ် နှလုံးသွင်းရန် ဝေအာ တရားတစ်ခုကို ပြဆိုးအဲ။ နာမ်တရား ဟူသမျှတို့တွင် ဝေအာသည် အထင်အရှုံးဆုံး အသိ အလွယ်ဆုံး ဖြစ်သည်။ ဝေအာတရားနှင့် ပရိနိဗ္ဗာန် စံဝင်တော်မူကြသည်ကား ဝေအာတရားနှင့် များစွာရှိကုန်၏။ ထိုအပေါင်းတို့တွင် မြတ်စွာဘုရား ရှိစဉ်အခါ၌ ဂေါ်က ရဟန်းသည် မကျွန်းမာသည်အတွက် စူာန် ၇ ကြမ် တိုင်တိုင် ပျက်ဖူး၏။ နောက်ဆုံး အကြောင်း စူာန်ကို ရနေဆဲအခါတွင် သင်တုန်း ဓားနှင့်လည်ပင်းကို လိုးပြီးလျှင် ခဏာတစ်ဖြတ် ရတ်တရက် ချက်ချင်း ဖြစ်ပေ၍ လာသော ဒုက္ခာ ဝေအာကို ဝိပဿနာ တင်လိုက်သော ခဏာ၌ မြို့တသမသီသီ

ရဟန္တဖြစ်၍ နိဗ္ဗာန်သို့ စံဝင်တော်မှုသည်၊ ထိုကါမိကမှာကား တိဟိတ်ပုဂ္ဂိုလ် အစ် ဖြစ်နေပြီး၍ ဖုန်းကိုလည်း ရနေဆဲအခါဖြစ်သောကြောင့် သမမီမှာ ဆိုပွဲဖို့မရှိအောင် ခိုင်မြို့နတ်နှင့်ဖြစ်၍ တစ်ခကာအတွင်းမှာပင်လျှင် ရဟန္တဖြစ် လေသည်။ မိမိတို့၏ ကိုယ်ကို ဒီဟိတ်မှန်း တိဟိတ်မှန်း စကန်မသိသေးဘဲလျက် ကော်မူခြင်းကို အားကျ၍ လည်ပင်းကို ဖြတ်သည်ရှိသော် လည်ပြတ်ရုံသာ ရှိလိမ့်မည်။

ဝေဒနာတရား ငါးပါးတို့တွင်လည်း ဒုက္ခဝေဒနာသည် အသိလွယ် ဆုံး အထင်ရှားဆုံး ဖြစ်သည်။ ထိုကြောင့် ကောင်းစွာ နှလုံးသွင်းအပ်သေး၏။ ပြဿ အပြီးဖြစ်သော အာနာပါန သမထ အားထုတ်နည်း၊ အာနာပါန ဝါယောဓာတ် ဝိပသုနာ အားထုတ်နည်းတို့ကို အားထုတ်ပြီး၍ သမခါ ရသောအခါသို့ ရောက် ပြီးသည့်နောက် မိမိတို့ သဘောကျ နှစ်သက်သော အချိန်အခါမှာပင်လျှင် အား ထုတ် နှလုံးသွင်းအပ်၏။

ထိုင်၍ အားထုတ်လိုက်သောအခါ အနည်းငယ် ပြောင်း၍လာလိမ့် မည်။ ပြောင်းသည်ဆိုသောစကားသည် ဒုက္ခဝေဒနာပင်တည်း၊ ထို ဒုက္ခဝေဒနာသည် မပြောင်းခင်အခါက မထင်ရှား၊ ပြောင်းမှသာလျှင် ထင်ရှား၏။ နည်းနည်း ပြောင်းလျှင် နည်းနည်းထင်ရှားသည်။ များများ ပြောင်းလျှင် များများ ထင်ရှားသည်။ ထံကျင်၍လာသောလည်းကောင်း၊ ကိုက်ခဲ၍ လာလျှင်သော် လည်းကောင်း၊ ထိုထက်ပင်ထင်ရှား၍ ထင်ရှား၍ ဖြစ်ပါလာသော ဒုက္ခဝေဒနာကိုသာလျှင် နှလုံးသွင်းအပ်၏။ ပြောင်းညာပါစေ ပြောင်းညာပါစေ ဟူ၍ လည်းကောင်း၊ ထံကျင်ပါစေ ထံကျင်ပါစေဟူ၍ လည်းကောင်း၊ ကိုက်ခဲပါစေ ကိုက်ခဲပါစေ ဟူ၍လည်းကောင်း၊ ယိမ်းယိုင်ပါစေ ယိမ်းယိုင်ပါစေဟူ၍ လည်းကောင်း ဘယ်အခါမှ နှလုံးမသွင်းအပ်၊ ဝေဒနာကို ဖုံးအုပ်၍နေသည့် ယောကိုပုဂ္ဂိုလ်တစ်ဦးက ရှေ့ကနေ၍ လွှဲနေလျှင် နောက်က လိုက်သော ယောကိုတွေ့ အကုန် လွှဲကုန်၏။ ပြောင်းညာ ထံကျင်ကိုက်ခဲ၍လာသောအခါ၊ သူ့အလိုလို ယိမ်းယိုင်တတ်သည်။ ထိုအခါ စိတ်ကိုစွာတ်၍ စိတ် အတိုင်း လိုက်၍ထားလျှင် အမျိုးမျိုး ဖြစ်ရုံး မျှမက ထျော်ပင် ခုန်တတ်သေးသည်။ အကောင်းမဟုတ်၊ စိတ်ကို မလွှေတ်ရာ စိတ်လှည့်စာခြင်းပင်ဖြစ်သည်။ ကြောလျှင် အရှုံးကဲ့သို့ ဖြစ်တတ်၏။ ဤကဲ့သို့ ဖြစ်သည်ကိုပင် သမခါ မှတ်ထင်သေးသည်။

သမစိ ဆိုသည်ကား... မိမိတို့ အားထူတ်အပ်သော အာရုံတစ်ခုမှ အာရုံတစ်ခုသို့ မပြောင်းမရွှေ့ဘဲ တည်ကြည် ဌီမံသက်၍နေသောစိတ် ကေဂျာတာကို ဆိုသည်။ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့၍အမျိုးမျိုး အဖွဲ့ဖြစ်လျှင် ပိတက် လှည့် စားခြင်းကြောင့်သာ ဖြစ်သည်။ ငါးပိတက်ကိုသမစိ မှတ်ထင်က အလွန်များ ခြင်း ဖြစ်သည်။

ဘယ်ဘက်ဒုးကို ခေါက်၍ထိုင်သော ငါး၌ ထင်ရှား၏။ ညာဘက်က ဒုးကို ခေါက်၍ထိုင်သော ငါးခေါက်၍ ထိုင်သော ဒုး၌ ထင်ရှား၏။ တင်ပျော်ခွဲ၍ ထိုင်သော ဘယ်ဒုး၌ လည်းကောင်း၊ ညာဒုး၌ လည်း ကောင်း၊ ဒုက္ခဝေဒနာ ဖြစ်ပေါ်လွင်သော နေရာ တစ်ခုခုံသာလျှင် နှလုံးသွေး အပ်၏။ ထိုနောက် မိမိတို့၏ စိတ်ညွှန်က လိုက်နိုင်ပါမှ တစ်ကိုယ်လုံး၌ ပျုနှံ၍ သွင်းအပ်၏။

ဝိပဿနာ အားထူတ် နှလုံးသွင်းပဲ လိုရိုင်းကား ဝေဒနာ အမြဲမရှိ အနိစ္စ။ ဝေဒနာ ဆင်းရဲ၏ ဒုက္ခ၊ ဝေဒနာအစိုးမရ အနတ္ထာ ဤသို့ လက္ခဏာဖြင့်တင်၍ သုံးသပ်ရာ၏။ ဝေဒနာဆိုသဖြင့် ဖြစ်ပေါ်၍နေသော နေရာ၌ ဝေဒနာကို အာရုံပြု အပ်၏။ အမြဲမရှိ အနိစ္စဆိုသဖြင့် ဝေဒနာတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အာရုံပြုအပ်၏။ ဆင်းရဲ၏ ဒုက္ခ ဆိုသဖြင့် ဝေဒနာ တရားတို့ ယခု အဖန်ဖန်ဖြစ်၍ ယခု အဖန်ဖန် ပျက်သည်ကို အာရုံပြုအပ်၏။ အစိုးမရ အနတ္ထာ ဆိုသဖြင့် ဝေဒနာ တရားတို့တို့ မဖြစ်မပျက်ရအောင် တားဆီး၍ မရသည်ကို အာရုံပြုအပ်၏။ စိတ်ညွှန်က လိုက်နိုင်လျှင် ဝေဒနာတရားတို့ တစ်ကိုယ်လုံးပျုနှံ၍နှုန်းရိပ်များ လေသင့်ရာသို့ ရေးရေး ရေးရေးရေးနှင့် သွားနေသကဲ့သို့ အသစ်အဟောင်း ပြောင်းလဲ၍ ပြောင်းလဲ၍၊ ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားသည်တို့ကို အာရုံစိုက် နှလုံးသွင်းနိုင်လျှင် လက္ခဏာအထူးတင်နေရန်မလိုတော့ချေ။ တင်ပြီးသကဲ့သို့ ဖြစ်၏။

ဝိပဿနာသည် အနိစ္စ နှပဿနာ၊ ဒုက္ခနှပဿနာ၊ အနတ္ထာ နှပဿနာ ဟူ၍ သုံးမျိုးသာ ရှိသည်။ ရုပ်ဇာတ်ကို ဖြစ်စေ၊ နာမ်ဇာတ်ကို ဖြစ်စေ ထိုလက္ခဏာဖြင့် မတင်မသုံးသပ်သော ဝိပဿနာအစစ် မဖြစ်နိုင်။ ယခုအခါ ရေးသားကြသောကျမ်းစာတို့သည် များစွာရှိကြကုန်၏။ ရှိသော်လည်း ဝိပဿနာ စခန်းသို့ တစ်တစ်ခွွဲ မိမိရရ ဖမ်းပုံကိုပြသော ကျမ်းကား အလွန် နည်းကုန်၏။ စိတ်မရကြပေါ်။ ပထဝိသည် ခက်မာခြင်း နှုံးပြုခြင်း သဘော ရှိပါပေစ တကား။

အာပါသည့် ဖွဲ့စေးခြင်း၊ ယဉ်စီးခြင်းသော ရှိပါပေစွဲ တကား။ တေဇေသည့် ပူခြင်း၊ အေးခြင်း သောရှိပါပေစွဲ တကား။ ဝါယောသည့် ထောက်ကန်ခြင်း လျှပ်ရှားခြင်း သောရှိပါပေစွဲ တကား။ ဤကုသိုလ် ရေးသားခြင်းတို့သည် ရုပ်ကို သုံးသပ်သော သမ္မသနည်းသာလျင် ဝပ်၍နေ၏။ မင်ကို ရနိုင်ရန် အကြောင်း မရှိ။

ရုပ်တရား ဝေဒနာတရားတို့ ဖြစ်ပေါ်ပုံ ဥပမာကား... ရေတံခွန်ကြီးများ စီးဆင်း၍ ကျနေသော နေရာတို့၌ ရေမြှုပ်စိုင် အဲကြီးတို့သည် လည်းကောင်း၊ ရေပွဲကုလေးတို့သည် လည်းကောင်း ရှိကြကုန်၏။ ထိုရေမြှုပ်စိုင် ရွှေကုလေးတို့သည် ရုပ်တည်ခြင်း၏ မစွမ်းနိုင်၊ ကျသည်နှင့် တစ်ပြိုင်တည်း ဖြစ်၍၊ ဖြစ်သည်နှင့် တစ်ပြိုင်တည်း ပျက်ရပြန်၏။ တသွန်သွန် ကျ၍နေသော ကြောင့် တစ်ဖြစ်တည်း ဖြစ်၍ တစ်ပျက်တည်း ပျက်ရပြန်၏။ ထိုအတူ ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော ရေတံခွန်ကြီးက အမြစ်ဆင်း၍ ကျနေသောကြောင့်၊ ရုပ်နှင့် တူသော ရေမြှုပ်စိုင် ဝေဒနာနှင့် တူသော ရေပွဲကုလေးတို့သည် တစ်ဖြစ်တည်းဖြစ်၍ တစ်ပျက်တည်း ပျက်ရလေ၏။

ထိုဝေဒနာ တရားကို နှစ်ဦးသွင်း အားထုတ်သောအခါ မိမိတို့၏ စိတ် ညာကြိုး ဖြစ်ပေါ်တတ်သည်ကား၊ သံမှန်ကလေးတို့သည်လည်းကောင်း၊ မီးအထဲ သို့ ပစ်ချလိုက်သောအခါတွင် ဝင်းဝင်း ဝါဝါ စိမ်းစိမ်း ရွှေရွှေ လက်ခနဲ နှင့် အကွင်းကလေးထွေကုသိုလည်းကောင်း၊ အကွက်ကလေးတွေကုသိုလည်း ကောင်း၊ အရောင်အလင်းနှင့် တကွ ဖွားဖွား ဖွားဖွား ဖွားဖွားနှင့် နေသည် တို့ကိုလည်းကောင်း၊ တဗ္ဗာရီမြှုန်းကလေးတို့သည် နေရောင်နေပြောက်၍ ဝဲ လှည့်၍ ဝဲလှည့်၍ လည်ပတ်နေသကဲ့သို့လည်းကောင်း၊ လူရပ်ပုံစံ၊ မီးရှူး၊ မီးပန်း များ ပြုသောအခါ၊ ယမ်းမှုန်းတို့သည် တဖွားဖွားနှင့်ဖြစ်၍ တဖွားဖွားနှင့် ပျက်သကဲ့သို့ လည်းကောင်း ထင်မြင်နိုင်ကုန်၏။ သို့သော် စိတ်က ကြံစည်၍ ထင်လျှင် စိတ်အကြံအစည်သာ ဖြစ်မည်၊ စိတ်က ကြံစည်ခြင်း မပြုဘဲ မနောဒါရွှေ အလိုလို ထင်စေမှသာလျင် အမှန်အတိုင်း ဖြစ်မည်။ ငင်းစကားမျိုးတို့ကို ရဟန်းတော်များ ပါကြွားသော စိတ်ဖြောင့် မပြောဆိုအပ်။ သိက္ခာယ်နှင့်ဖွံ့ဖြိုးမှာ စိုးရိုးမြို့သည်။ အထူး သတိထားတော်မူရန်၊ သူတစ်ပါးကို ပြောဆိုခြင်းသည် မိမိကိုယ်၍ ကျေးဇူး မများလှချေ။

မျာန်၊ မင်း၊ ဖိုလ်တရား၊ ဆိုသည်ကား မျာန်ကို ရစေတတ်သော သမထက္ခာမြွားများကို အားထုတ်သောအခါ ဤကဲ့သို့ထင်သည်၊ ဤကဲ့သို့မြင်သည်ဟု ပြောလျှင်ပင် မျာန်၏ အနီးသို့ ရောက်နေသည်။ ဝိပဿနာ ကမ္မားမြွားမြှင့်လည်း ဤကဲ့သို့ထင်သည်၊ ဤကဲ့သို့မြင်သည်ဟု ပြောလျှင်ပင် မင်းအနီးသို့ ရောက်နေသည်။ ကောင်းစွာ သတိရှိအပ်၏။

ခပ်သိမ်းသော မြတ်စွာဘူရားတို့သည်လည်း အာနာပါန ကမ္မားမြွားမြှင့်သာ လျှင် တည်၍ သဗ္ဗားအဖြစ်သို့ ရောက်တော်မူကြကုန်မြဲ ဓမ္မတာ ဖြစ်၏။ ဘုရားအဖြစ်သို့ ရောက်တော်မူကြကုန်မြဲးသော အခါးမြှင့်လည်း အာနာပါန ကမ္မားမြွားကို အသက်ထက်ဆုံး မစွဲကြကုန်ပြီ။ လူသာမန် ရှင်သာမန်တို့နှင့် ထိုက်တန်သော ကမ္မားမြွားမဟုတ်။ လုပညာရှိပြီး ရှင်ပညာရှိကြီးထိနှင့်သာ ထိုက်တန်သော ကမ္မားမြွားဖြစ်သည်။ မြတ်စွာဘူရားကလည်း ငင်းကမ္မားမြွားကို အခြားသော ကမ္မားမြွားတို့ထက် ထွက်မြတ်လွန်ကဲသော ဂုဏ်ပုဒ်တို့ဖြင့် များစွာ ချီးမွမ်းတော်မူသည်။

ခန္ဓာကိုယ်၍ ပထမိုက်တ် ၂၀၊ အာပါဓာတ် ၁၂၊ ပါး၊ တေဇာဓာတ် ၄ ပါး၊ ဝါယောဓာတ် ၆ ပါး၊ ဓာတ် ၄၂ ပါးရှိသည်တို့တွင် ဤအာနာပါန ဝါယော ဓာတ်ထက် ပိုမိုလွန်ကဲ၍ သိသာ ရှင်းလင်းနိုင်သော ဓာတ်ကား မရှိပြီ။ သညာသိ အစွမ်းဖြင့်လည်း ရှင်းလင်းသည်။

ထိုအာနာပါနကမ္မားမြွားတစ်ခုကို ဗျားများပါမှ သတိပဋိသာန်လေးပါး၊ ော့ချွင် ခုနစ်ပါး၊ မင်္ဂလာက်လေးပါး၊ ဖိုလ်ဉာဏ်လေးပါးတို့ကိုလည်း ပြီးစီးနိုင်ကုန်၏။

ဤသို့ အာနာပါန ကမ္မားမြွားတစ်ခုကို အားထုတ်လျှင် သတိပဋိသာန်လေးပါး၊ ော့ချွင်ခုနစ်ပါး၊ မင်္ဂလာက်လေးပါး၊ ဖိုလ်ဉာဏ်လေးပါးတို့ကိုလည်း ပြည့်စုံနိုင်သောကြောင့် ကောင်းစွာ အားထုတ်ရာ၏။

### သတိပဋိသာန်လေးပါး ပြီးစီးပါဝင်ပုံ

ထွက်သက် ဝင်သက် အစရှိသော ရုပကာယ္ဗြု ခိုင်မြှော့တည်သော သတိသည် ကယားနုပသာနာ သတိပဋိသာန်မည်၏။ ၁။ ထိုထွက်သက် ဝင်သက်ကို ခံစားသော ဝေဒနာသည် ဝေဒနာနုပသာနာ သတိပဋိသာန် မည်၏။ ၂။ ထိုထွက်သက် ဝင်သက်ကို အာရုံပြုသော စိတ်သည် စိတ္တာနုပသာနာ သတိပဋိသာန်

မည်၏ ၃။ ထိုတွက်သက်လေဝင်သက်လေတိုကို လက္ခဏာဖြင့် တင်၍ သုံးသပ် ခြင်းသည် ဓမ္မနုပသုနာ သတိပဋိနှစ်မည်၏(၄)။

အသီးတစ်ရာအညာတစ်ခုဆိုသကဲ့သို့ အသီးက ခူးဆွတ်သော်လည်း တစ်လုံးစီသာ ခူးဆွတ်နိုင်၏။ အညာကခူးဆွတ်သော် အသီးဟူသရွှေ့ အလုံးစုံ ပါလာရကုန်၏။ သတိပဋိနှစ် လေးပါး စသည်တိုကို တစ်ပါးစီ တစ်ပါးစီခြား အားထုတ်သော် အသီးက ခူးဆွတ်သည်နှင့် တူ၏။ ပြဿီးသောအတိုင်း အာနာ ပါန ဝါယောဓာတ်တစ်ခုကို မိမိရရ ကောင်းစွာ အားထုတ်သည်ရှိသော် အညာက ခူးဆွတ်သည်နှင့် တူ၏။ ဤသို့ အာနာပါနကမ္မာနှစ်မျိုးတစ်ခုခြုံပင်လျှင် ဗောဓာတ်ပို့သော်လည်း အပြီးပါဝင်လေကုန်၏။

ပိပသုနာ ကမ္မာန်း၌ ပဋိပတ်ကျွေးစဉ် ပိသုဒ္ဓံ ခုနစ်ပါးကား ကျွေးကန်၌ လာ၏။ လာသည့်အတိုင်း တစ်ခုပြီးမှ တစ်ခု တစ်ခု စင်ကြယ်မှ တစ်ခု အား ထုတ်ရမည်ဆိုလျှင် တရားတို့ အားထုတ်ခွင့်ကြတော့မည်မဟုတ်။ ပိသုဒ္ဓံ ခုနစ် ပါး အလုပ်နှင့်ပင် အချိန်ကုန်ပြီး တရားအားထုတ်ရန်အတွက် စိတ်ပျက်၍ တရားကို အားမထုတ်ချင်ဘဲ ပျင်းရှု၍ နေတတ်ကြ သည်။ တစ်ထစ်ခု မမှတ်ယူအပ်။ ပိသုဒ္ဓံခန်စိုးပါးစင်ကြယ်မှ မဂ်ရနိုင်ကြောင်းကို ရည်၍ ပြဿီး ဖြစ်သည်။ မစင်ကြယ်လျှင် မဂ်ကိုသာ မရနိုင်။ မဂ်အခြေကား ဖြစ်နိုင်သေး၏။ သမထ အရှုံး လည်း သပ္ပါယ ခုနစ်ပါး၊ ပလို့ဗေား ဆယ်ပါး စသည် ပြဿီးကား စုံနှစ်၏ အန္တရာယ်ဖြစ်၍ စုံနှစ်ကို မရစေနိုင်သော အကြောင်းကို ရည်၍ ပြဿီး ဖြစ်သည်။ စုံနှစ် မရသော်လည်း သမထကား ရာသင့်သလောက် ရနိုင်သေး၏။ မည်သည့်နေရာ၌မဆို အားထုတ်အပ်၏။ အားမထုတ်လျှင် ဘာမျှမရနိုင်။

ပရီညာ့အားဖြင့် ပိုင်းခြားလျှင် သုံးပါးသာလျှင် ဖြစ်၏။ ရပ်နာမဲ့ နှစ်ပါးကို ပိုင်းခြား၍သိခြင်းသည် ညာတပရီညာ့မည်၏ (၁)။ ရပ်နာမဲ့နှစ်ပါးကို လက္ခဏာရေး သုံးပါးဖြင့် ပိုင်းခြား၍သိခြင်းသည် တိရာစာပရီညာ မည်၏ (၂)။ လက္ခဏာတို့ဖြင့် ပိုင်းခြား၍သိခြင်းသည် တိရာစာပရီညာ မည်၏ (၃)။

တစ်နည်း ရပ်နာမဲ့၏ သဘော လက္ခဏာကို ပိုင်းခြား၍သိခြင်း နာမရှုပ်ပရီဇ္ဈာဒည်၏ ရပ် နာမဲ့၏ ဖြစ်ကြောင်းကို ပိုင်းခြား၍သိခြင်း ပစ္စယုပရီညာ ညာ၏၊ ငှုံးညာ၏နှစ်ပါးသည် ညာတပရီညာ၏ (၁)။ သမ္မသနည်၏ ဥဒ္ဓယ

ဘယ္ဗောက်နှစ်ပါးသည် တိရက္ပပရီညာ၌ (၂)။ ဘင်္ဂဗောက် အစ မဂ်ဗောက်အဆုံး သည် ပဟာနပရီညာ၌ (၃)။

ဤကုသို့ ပြဆိုအပ်ခဲ့ကုန်ပြီးသော သံဪရ ဖြစ်ကုန်သော ရပ်-နာစ် တရား တိုကို ဖွဲ့စွာ ဝိပဿနာတရားကို အားထုတ်လျက် နေထိုင်သော ပုဂ္ဂိုလ်တို့သည် အပါယ်လေးဘုံး မသက်ဆင်းရဘဲ ခုတိယဘတ္ထုသော လည်းကောင်း၊ တတိ ယ ဘဝ္မာ သော်လည်းကောင်း၊ ခုနှစ်ဘဝအတွင်း၌ သော်လည်းကောင်း မဂ် ဗောက် ဖိုလ်ဗောက်ကို ကောန် ရတော့မည် ဖြစ်သောကြောင့် မဟာ သောတာပန် ကြီးတို့ အပါယ်တံ့သီး ပိတ်၍ အပါယ်ကို မကျေဘဲနေသလို ထိုအတူ အပါယ်ကို မကျေရတော့ဘဲ ဖြစ်ပါ၍ ထိုပုဂ္ဂိုလ်ကို ရှုဋေသောတာပန် ဟူ၍ ခေါ်ဆို၏။

ဤသို့ ပြဆိုထားလေသောကြောင့် သံဪရ ဖြစ်ကုန်သော ရပ်နာစ် တရား တို့ကို ဝိပဿနာများများလျက် ကောင်းစွာ တည်နေသော ပုဂ္ဂိုလ်တို့သည် ယခု မြတ်စွာဘုရား၏ သာသနတော်၌ အမြစ် အရင်း စိုက်မိသည် ဖြစ်သောကြောင့် လားရာဂတိမှုလည်း ကောင်းသောသုကတိသို့သာလား၍၍ ဒုတိယဘဝ စ သည်တို့၌ ဓကန်မဂ်ဖိုလ်တရားတို့ကို ရတော့မည့်ပုဂ္ဂိုလ် ဖြစ်သောကြောင့် ငင်းပုဂ္ဂိုလ်ကို ရှုဏေသောတာပန်ဟု ခေါ်ဆို၏။

လူ့ဘဝက ဝိပဿနာတရားများ အားထုတ်လျက်နှင့် မဂ်မရသေးဘဲ စုတေစိတ်ကျ၍ တိဟိတ်ပိဋ္ဌသန္တနှင့် နတ်ပြည်သို့ရောက်သောအခါ လူ့ဘဝက ကဲ့သို့ ပင်ပင်ပန်းပန်းအားမထုတ်ရတော့ဘဲသိက်သက်သာသာကလေးနှင့် ဘွား ခနဲပေါ်ပေါက်ပြီး မဂ် ဖိုလ်တရားတို့ကို ရကြပေလိမ့်မည်။ သို့အတွက်ကြောင့် ယခုဘဝ္မာပင် မရပါသော်လည်း ဒုတိယ ဘဝ-တတိယ ဘဝတို့၌ သက်သက် သာသနှင့် ရကြရလေအောင် ကြီးစား၍ အားထုတ်ရာ၏။

ယခုဘဝက မဂ်နှင့်စပ်သောတရား ဖိုလ်နှင့်စပ်သော တရားတို့ကို ကြားနာ သွားရသည်ရှိသော ဒုတိယဘဝ တတိယဘဝတို့၌ ဥပန်သယပစ္စည်းဖြင့် ကျေး ဇူးပြု၍ မဂ်ဗောက် ဖိုလ်ဗောက်တို့ကို ရနိုင်ပေ၏။ ဒုတိယဘဝ တတိယဘဝတို့၌ မဂ်မျိုးစွေကား ပါ၏။ ငင်းမျိုးစွေကိုပေါက်အောင် အားထုတ်နှလုံးသွင်းရာ၏။ အားမထုတ် နှလုံးမသွင်းဘဲ ပုင်းရီးရော်စိတ် ဝင်စားပြီးနေခဲ့လျှင် မျိုးစွေ ပေါက် မည် မဟုတ်။ ယခုဘဝ္မာပင် ဝိပဿနာတရားတို့ကို အဖန်ဖန် ဗျားများလျက် အား ထုတ်၍ နေသည်ရှိသော ယခု ဘဝ္မာပင် ပင်လျှင် နိုဗာန်ကို ရနိုင်ပါသည်။ အကယ်

## သပိတ်အိုင်တောရ ဆရာတော်ဘရားကြီး

၁၃၁

၍ မရဘဲနေခဲ့လျှင် အကြောဆုံး ခုနစ်ဘဝအတွင်းဖြင့် ကောန ရနိုင်ပေ၏။

သောတာပန်ပုဂ္ဂိုလ်တို့သည် သူတစ်ပါး၏ အသက်ကို မည်သည့် အခါ မျှ မသတ်။ ထို့ကြောင်းတစ်ကောင်ကို မင်းသတ်ရမည်၊ မသတ်လျှင် မင်းကို သတ်မည်ဟု ပြုလုပ်သော်လည်း မိမိ၏ အသက်ကိုသာ အသေခံသည်။ သူတစ်ပါး၏ အသက်ကို မသတ်။

သောတာပန် ပုဂ္ဂိုလ်တို့သည် အရက်ကို မည်သည့်အခါမျှ မသောက်၊ မင်းသည်အရက်ကိုသောက်ရမည်။ မသောက်လျှင် ဟောဒီဇိုးပုံကြီးထဲသို့ ခုန် ဆင်းရမည်ဟု ပြုလုပ်သော်လည်း မီးပုံကြီးထဲသို့သာ ခုန်ဆင်းသည်၊ အရက်ကို မသောက်။ အကယ်၍ နှဲရည်ကို အရက်နှင့် တစ်ဝါက်စီထည့်၍ တိုက်သော် နှဲရည်သာ ဝင်၏။ အရက်မဝင်။ ဥပမာ-ကြီးကြောနှင့်တို့သည် ရေကို မည်သည့် အခါမျှမသောက်၊ နှဲရည်နှင့်ရေကို ရေ၍ တိုက်လျှင် နှဲရည်သာ ဝင်၏။ ရေ မဝင်။ အဟိတ်တိရွှေနှင့်ပင်ဖြစ်သော်လည်း နှဲရည်နှင့် ရေကို ခွဲ၍ ယူနိုင်သေး သည်။ သောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်လျက် နှဲရည်နှင့် အရက်ကို ခွဲ၍ မယူနိုင်စရာ မရှိ။

မင်းရိုလ်နိုဗ္ဗာန်တရားကို ကျေလို့သော ပုဂ္ဂိုလ်တို့သည် ယခု ပြဆိုအပ်ခဲ့ကုန် ပြီးသော တရားအစုစုတို့ကို ကောင်းစွာ ကြည့်ရှု မှတ်သား၍ အားထုတ် နှုန်းသွင်း ပါမှ နိုဗ္ဗာန်နှင့် ဝေးမည်မဟုတ်။ သတိမျော်လျှော့ပြီး ပေါ့ပေါ့ တန်တန်နှင့် နေပါ လျှင် ကြာလေဝေးလေ ကြာလေဝေးလေဖြစ်ကြပေလိမ့်မည်။ နိုဗ္ဗာန်ဆိုတာသည် တရားကို မသိမမြင်က အဝေးကြီးဟု မှတ်ထင်ရ၏။ တရားကို သိမြင်သော ကိုယ်၏အနားမှာပင် ကပ်လျက် နေသည်ကို သိနိုင်၏။ ထိုကြောင့်-

သန္တကေ နဲ့ ဓမ္မန္တိ မဂါ ဓမ္မသာ အကောဝိဒါ။ (သံယုတ်ပါဌို့တော်)

ဓမ္မသာ ပရမထွေတရား၌။ အကောဝိဒါ၊ မလိမ့်ကုန်သော်၊ မဂါ၊ ပုထုဇ္ဈာ လူပြန်းတို့သည်။ နိုဗ္ဗာန်၊ နိုဗ္ဗာန်တရားကို။ သန္တကေ၊ ကိုယ့်အနားတွင် နီးကပ် လျက်နှင့်။ နောန္တိ၊ မသိနိုင်ကြကုန်။

နိုဗ္ဗာန်ဆိုသည် ကိုယ့်အနားမှာတင် ကပ်လျက်နေသည်။ တွေ့မြင်လိုလျှင် ရှုံးတွင် ပြဆိုအပ်ခဲ့ကုန်ပြီးသော တရားတို့ကို ကောင်းမွန်စွာ ကြီးစား အားထုတ်၍ နေကုန်ရာသတည်း။

(ရှုံးသောတာပန်ဖြစ်ခန်း ပေတ်ကမ္မာန်းကျမ်းမှ)

ကျေးဇူးတော်ရွင် ဓမ္မဂိုဒ်းထိုင်း၊ ဝန်းသီမြို့ ခနီးမာသင်တို့က  
ဆရာတော်ဘဒ္ဒန္တော် ထောဂျွဲဗုဒ္ဓဘက္ကား (၁၂၅၆-၁၃၄၈)



ဆရာတော်သည် မကွေးတိုင်း ထီးလင်းခြံ၊ ကန္တန်းဒေါင့်ရွာ ခမည်းတော်  
ဦးလယ်ရောက်၊ မယ်တော် ဒေါ်ရွှေမြင့်တို့မှ သလ္လရာင် ၁၂၅၆ ခုနှစ်၊ တော်  
သလင်းလပြည့်ကော် ၈ ရက်၊ သောကြာနေ့တွင် မိုးရူးသန်စင် ဖွားဖြင့်တော်မှ  
သည်။ အေးချုပ်း ၁၂ ယောက် ရှိသည့်အနက် ဆရာတော်သည် ဂုတိယ သား  
ရတနာဖြစ်သည်။ ဆရာတော်လောင်းလျာ မွေးဖွားပြီးချိန်ရှစ်၌ မိဘတို့မှာ မီးပွား  
ဥစ္စာ တိုးတက်လာသဖြင့် မောင်သာတိုးဟု အမည်တော် တွင်ခဲ့လေသည်။

### ပွဲနှုန်း ဥပသမ္မဒ

ဆရာတော်လောင်းလျာသည် ၁၁ နှစ်သားအရွယ်တွင် ခမည်းတော် မယ်  
တော်တို့၏ ပစ္စယာနှဂါဟဖြင့် ထီးလင်းခြံ၊ ကန္တန်းဒေါင့်ရွာ ဂိုဏ်းထောက် ဆရာ  
တော်ထံ၌ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူသည်။ ရှင်သာမဏေ ဘွဲ့မှာ  
ရှင်သီရိ ဖြစ်သည်။

၁၂၇ ခန္ဓာ ခန္ဓစ်၊ နတ်တော်လဆန်း ၉ ရက်နွေတွင် ဝန်းသီမြို့ ရွှေကျောင်း အရှေ့မြောကြီးဘုရားအနီး ခလ္ာသိမ်ကြီး၌ ဝန်းသီမြို့ အရှေ့ ရေဝန်းတိုက် ဆရာတော် ဦးယောန္တာကို ဥပဇ္ဈာယ်ပြုလျက် ဝန်းသီမြို့ စပါးနှင့်ဆန်ကုန်သည်ကြီး ဦးသာပြော၊ ဒေါ်ဒေါ်အဲတို့၏ ပစ္စယာနှဂါဟကို ခံယူကာ မြင်မြတ်သော ရဟန်း အဖြစ်သို့ ရောက်တော်မှုသည်။

ရဟန်းဖြစ်တော်မူပြီးနောက် ဝန်းသီမြို့ ပထမခန္ဓား ဆရာတော်ကြီးက ရှင်သီရိပူရှာသော ဘွဲ့တော်ဟောင်းမှ ဆန်းဂဏ်းနှင့်သီညွှတ်သည့် ဦးသုဇန ဟူ သော ဘွဲ့တော်သစ်သို့ ပြောင်းပေးတော်မူရာ ထိုဘွဲ့တော်ဖြင့်ပင် ယနေ့တိုင် ထင်ရှားလျက်ရှိသည်။

### ပရိယတ္ထာကို သင်ကြားတော်မူခြင်း

ဆရာတော်သည် ရှင်သာမဏေ ဖြစ်သည်မှစ၍ ကန္တ်းဒေါ်ဗျာ ကျောင်း ဆရာတော် အရှင်ပြောယျ၊ စင်ပုံရွာကျောင်း ဆရာတော်အရှင်စန္တ၊ ကင်းပန်းရွာ ဂိုဏ်းထောက်ဆရာတော်ကြီး အရှင်ကန္တမာ၊ ဝန်းသီမြို့ ပထမ ခန္ဓားဆရာတော်ကြီး အရှင်စန္တမာတို့အထံ၌ အခြေခံပိဋ္ဌကကျမ်းစာများကို သင်ယူတော်မှုသည်။ အထူး သဖြံ့ လောက် လောကုလွှာရာ စွယ်စုံပညာရှင်ကြီး ဖြစ်တော်မူသော စင်ပုံ ဆရာတော်ကြီးထံ၌ ဖောင်ပညာကို အတာဖွဲ့နိုင်သည်အထိ ဆည်းပူးတော်မူခဲ့ပါ သည်။

ရဟန်းဖြစ်ပြီးလျှင် ခုနစ်ဝါမြောက် သင်ရိုးပေါက်ရမည် ဟူသော အခို့ဘန် ချက်ဖြင့် ကျေးဇူးတော်ရှင် ပထမ ခန္ဓားဆရာတော်ကြီးအထံ၌ ပါ့မြို့တော် အငွေ ကထာ၊ ဦးကာစသော ကျမ်းများကို သင်တော်မူစဉ် ရဟန်းငါးဝါ အရှေ့ ထုနာ၊ လေနာရောဂါများ ွဲကပ်လာသဖြင့် ပါ့မြို့တော် ကျမ်းရင်း ၂၀နှင့် အငွေကထာ ၁၀ ကျမ်းတို့သာ ပြီးမြောက်ခဲ့ပါသည်။

ထိုနောက် ရဟန်း ၉ ဝါအရ ကျေးဇူးရှင် ပထမ ခန္ဓားဆရာတော်ကြီး၏ အစီအစဉ်ဖြင့် မန္တလေးမြို့ အရှေ့ပြင် ခင်မကန်တိုက် သုဓမ္မာ ဥက္ကဋ္ဌ ဆရာတော်၊ နန်းရှေ့တိုက်ကျောင်း ကျောက်ပန်းတောင်း ဆရာတော်တို့ အထံ၌ လည်း ကောင်း၊ တောင်ပြင်ဘုရားကြီးတိုက်၊ ပထမ တိုက်အပ်ဆရာတော်ဘုရားကြီး၊ ရွှေရေးဆောင် ဆရာတော်ဘုရားကြီး၊ ကဗျာနှစ် ဆရာတော်ဘုရားကြီးများ အထံ၌ လည်းကောင်း၊ အနောက်ပြင် ခင်မကန်တိုက်၊ ဗန်းမော်ကျောင်း ဆရာတော်

## ဝန်းသိခွဲး ဆရာတော်ဘုရားကြီး

၁၃၅

ပိုးသုတေသန၊ စက္မတိုက် ဆရာတော် ဦးပဏီတတိ အထံ၌ လည်းကောင်း၊ ဆန်းအလက်ဗာ နေထိုး စသည်တိဖြင့် ပါမို့ အဋ္ဌကထာ၊ ဗိုကာကျွမ်းရိုးသွားကို လေ့လာသင်ကြားတော်မူခဲ့ပါသည်။

ဆရာတော်သည် ရဟန်းဖြစ်စ ပထမ ခန္ဓားဆရာတော်ဘုရားကြီးထံတွင် ပရိယတ္ထိ စာပေများကို လေ့လာ ဆည်းပူးနေစဉ် စာသင်သား ရဟန်း သာမဏေ တို့အား နေ့ဝါ ညုဝါ တစ်နေ့လျှင် စာဝါ ၁၂ ပါအထိ ပို့ချတော်မူသည်။ ထို့နောက် ရဟန်း ၆ ပါအရ ကျေးဇူးရှင် မိမင်ကြီးကို အကြောင်းပြု၍ မိမိပုပ်ဆာ ယောနယ်သို့ ပြန်ကြတော်မူကာ ရွှေယင်းမာကျောင်း၏ ၃ နှစ်၊ ၃ ပါတိုင်တိုင် ရဟန်းကယ် ရှင်ငယ်တို့အား စာပေပို့ချ သင်ကြားပေးတော်မူပါသည်။ ရဟန်း ၁၂ ပါ အရရွှေင် ပထမခွဲး ဆရာတော်ကြီး၏ တာဝန်ပေးချက်အရ ခန္ဓား စာသင်တိုက်ကြီး၏ တိုက်အုပ် ဆရာတော် အဖြစ် တာဝန်ယူ စီမံအုပ်ချုပ်တော်မူသည်။

၁၂၃ ခုနှစ် ၁၉ ပါအရရွှေင် ပထမ ခန္ဓား ဆရာတော်ကြီး ဘဝနတ်ထံ ပျံ့လွန်တော်မူချိန်မှစ၍ တိုက်ပိုင်ဆရာတော် ဖြစ်တော်မူသည်။ ထိုအချိန်မှစ၍ မိမိကျေးဇူးရှင် ဆရာတော်ကြီး ချမှတ်တော်မူခဲ့သည့် ပရိယတ္ထိ သာသနတော်ကြီး မပျက်စီး မည့်ဗို့နိုင်ရအောင်၊ တိုးတက်သည်ထက် တိုးတက်အောင် ဆောင်ရွက်တော်မူခဲ့သည်။

ဆရာတော်သည် သံယူသူ၍ သံယူသူ၍ သာသနနှုတ်ပူလ သမဂ္ဂ သမောဓာန ဖြစ်မြောက်ရေး အကျင့်စာရိတ္ထု ကောင်းမွန်ရေး ပရိယတ္ထိတိုးတက်ရေး တို့ကို ရေးရှုတော်မူလျက် ဥပုသံနေ့တိုင်း ဥပုသံပြုအြီးတွင် ဆုံးမ ဉာဏ်ပေးတော်မူသည်။

သက်တော် ၅၈ နှစ်၊ သိက္ခာတော် ၃၉ ပါ အရရွှေင် ရဟန်း ရှင်လူတို့၏ နိုဗုံးရောက်ကြောင်း တရားကောင်းကို ရှာမြို့ော် ပဟိုဒ္ဒာနကြီးသမ္မတ ဖြစ်သည့် ဝန်းသိခြို့နှင့် တစ်မိုင်ခန်း ဝေးကွာသည့် တောင်ကုန်း တစ်ခုရွှေင် ခန္ဓားရိပ်သာကို တည်ထောင်တော်မူကာ အထွောနမော ပထမံ ပဋိရှုပေ နိုဝင် သယေ ဒေသနာတော်နှင့်အညီ မိမိကိုယ်တိုင်လည်း ကြီးစား အားထုတ်တော်မူ၍ ရောက်လာသည့် ရဟန်းရှင်လူတို့အားလည်း ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်နည်းတို့ကို နေ့ညွှေ့မလပ် ဟောကြား ပြုသတော်မူသည်။

ဆဋ္ဌသက်းယနာတင်းကြီး၏ ပါမို့ဝိသောက တာဝန်နှင့် ဆဋ္ဌသံကို

ဘာကာတာဝန်များကို ကျေဖြန့်စွာထမ်းဆောင်ခဲ့သည့်ပြင် ကသာခရိုင်၊ ဝိနိုဒ္ဓယ ဌာနတွင် ခိုင်ဝိနည်းစိုရှု ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။ ၁၉၆၅ ခုနှစ်၊ မှုန်ဘီမြို့ သာသန၊ သန့်ရှင်းပြန်မွှားရေး ဂိဏ်ပေါင်းစုံ အစည်းအဝေးကြီး ဖြစ်မြောက်ရေးနှင့်အပူးပူးရေး ဆရာတော် ၂၁ ပါးတွင် ပါဝင်ဆောင်ရွက်တော်မူခဲ့ပါသည်။

၁၃၂ ခုနှစ် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည် အရှေ့မဟာ ပန္တိတွဲ၊ တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။

### စာပေကျမ်းကန် ရေးသားပြုစုတော်မူခြင်း

ဆရာတော်ဘုရားသည် ခနီးစာသင်တိုက်ကြီးမြှု အပ်ချုပ်ရေး တာဝန်၊ စာပေကျမ်းကန်ပိုချုမှု တာဝန် (ရောက်လာသော ဒါယကာ၊ ဒါယိကာမများအား ဒါနကထာ၊ သီလကထာ စသော ယောပြောမှုတာဝန်)များကို ထမ်းဆောင်တော် မူစဉ် အားလပ်ချိန်များ၌ ရဟန်း ရှင်လှုတို့၏ အကိုး အတွက် အောက်ပါကျမ်းစာ များကို ရေးသားတော်မူခဲ့ပါသည်။

၁။ ဘာသာအလင်းပြ (ပထမတွဲ)၊ ၂။ ဘာသာအလင်းပြ (ခုတိယတွဲ)၊  
 ၃။ ဘာသာအလင်းပြ (တတိယတွဲ)၊ ၄။ သစ္စာအလင်းပြကျမ်းကြီးဗျား၊ ၅။ သစ္စာ ဆောင်ပုဒ်များ၊ ၆။ သစ္စာသခံပေး၊ ၇။ စတုသစ္စကမ္မားနှင့်နှုန်း၊ ၈။ ပုံပေါ်စောင့်လက်စွဲ၊ ၉။ ဇြိုင်းချမ်းရေးလမ်းစဉ်၊ ၁၀။ သုဂ္ဂတိလမ်းညွှန်း၊ ၁၁။ ဝန်းသိရှာဝင်၊ ၁၂။ ပညာတိပရမတို့၊ ၁၃။ ကလျာဏာပုထုန်ပကာသန်း၊ ၁၄။ ခန္ဓာဒီပကာသန်း၊ ၁၅။ ပရိုဝါသဝတ္ထာပကာသန်း၊ ၁၆။ ဒွေ့ချို့သကာယာန်ပသုနာ၊ ၁၇။ ခနီးတိုက် ဝတ်ရွတ်စဉ်း၊ ၁၈။ ခနီးရိပ်သာ ဝတ်ရွတ်စဉ်း၊ ၁၉။ ခနီးတိုက် ရှင်ကျင့်ဝတ်၊ ၂၀။ ကျောက်မြောင်းစာတမ်း၊ ၂၁။ စေတီယစာတမ်း၊ ၂၂။ ဒါနသီလအလင်းပြ၊ ၂၃။ ဝိနယသံပောကျမ်း (နောက်ဆုံး ရေးသားသည်) စသည်ဖြင့် ကျမ်းပေါင်း ၂၂ ကျမ်း ရေးသား ပြုစုတော်မူခဲ့သည်။ ၁၃၂၁ ခုနှစ်တွင် ပြည်ထောင်စု ဆိုရုပ်ယဲစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စိုက ဆက်ကပ်လှူဒါန်းသည် အဘိဓမ္မဘာရွှေရှာရှု ဘွဲ့တံဆိပ်တော်မြတ်ကို အလှူခံ ရရှိတော်မူသည်။ ၁၃၂၈ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိန့်တွင် ခန္ဓာဝန်ချ တော်မူသည်။

ကျေးဇူးတော်ဦး  
ဝန်းသို့ခန္ဓါးဆရာတော်ဘဏ္ဍားကြီး၏  
စီးပွားရှင်

ပုံမှန်လုပ်ချိန်

(၁) ခန္ဓာကိုယ်လုပ်

ကမ္မဋ္ဌာန်းခွင့် လုပ်ငန်းစဉ်သို့ ဝင်နေဆဲအတွင်း ငါ၏ ခန္ဓာကိုယ်ကို ဘုရားအား လည်းကောင်း၊ ကမ္မဋ္ဌာန်းဆရာအား လည်းကောင်း လုပ်ချိန်းပါ၏ – ဆိုရှုလျော်လေ။

(၂) တောင်းပန်ဝန်ချုပ်

ငါသည် မိုက်မဲတွေဝေသည့်အလျောက် မပြစ်မှားထိုက်သော အမေ မိုဘဆရာသမား၊ အရိယာပုဂ္ဂိုလ်တို့အား ကံသုံးပါးတို့ဖြင့် ပြစ်မှားမိုသည် ရှိသော ထိုအပြစ်တို့မှ ဖျောက်ပါစွမ်း အကျိုးငှာ တောင်းပန်ဝန်ချုပ်၏ ဟု ဆိုလေ။

(၃) မေတ္တာရိုး

ကိုယ်စောင့်နှင်း၊ အိမ်စောင့်နှင်း၊ မြို့စောင့်-ရွာစောင့်နှင်း၊ တော့စောင့်နှင်း၊ တောင်စောင့်နှင်း၊ ဘုမ္မစိုး၊ အာကာသစိုး၊ ရှာ့စိုး၊ စတုလောကပါလနှင်း၊ သာသနာစောင့်နှင်း၊ အထက်သိကြား ဘဝင်အထိ၊ အောက်နှငါး အဝိမိ အထိ၊ ရှိရှိသူမျှ သက်ရှိများစွာ သတ္တဝါတို့အား နေဝင် နေထွက် အသက်ထက်ဆုံး သေးရန်မထိ ချမ်းသာခြင်း ရှိကြပါစေဟု မေတ္တာစိတ်ကို ၃ ပြိုမ်ထက် မနည်းပုံနှံပေးရမည်။

**(၄) ဆတောင်း:**

ငါသည် ရှေးဘဝ၊ ယခုဘဝ မြှေခံမိသမျှ ငါ၏ဒါန စသော ကုသိုလ်တို့ သည် ယခု ငါအလိုက်အပ်သော မဂ်ဖိလ် နိဗ္ဗာန်ကို ရခြင်း ရောက်ခြင်းကဲ လျင်မြင် စွာ ကျေးဇူးပြုကြပါစေသတည်း ဟူ၍ ဆတောင်းလေ။

**(၅) မရထသတီ**

မရရှုံး-မရတံ့၊ သေရလှပြီ သေရလှပြီ သေရတဲ့ ဘဝတွေများလှပြီ၊ သေရတဲ့ဘဝတွေများလှပြီ လူ ဖြစ်စေ၊ နတ် ဖြစ်စေ၊ ဗြိုဟာ ဖြစ်စေ၊ ကျွဲ ဖြစ်စေ၊ နွေး ဖြစ်စေ၊ ခွေး၊ ဝက်၊ ကြိုက်၊ ငုက်၊ အား၊ တီ၊ မျှေား၊ ကျွတ်၊ ဆတ်၊ ပို့ဆုံး၊ ဖြစ်သေ၊ ဖြစ်သေ၊ တစ်ဘဝ၊ တစ်ခါ၊ တစ်ဘဝတစ်ခါ၊ ခန္ဓာပျက်ရကြွေ အဖန်ဖန် သေရတဲ့ဘဝတွေ မရောမတွေကိုနိုင်အောင် များလှ လေပြီ။ ယခုလက်ရှိ ဘဝ သေနေ့ကမေးခွင့် သေခြင်းကောင်းရာ နိဗ္ဗာန်ထုတ်ချောက် အဖြန်ရောက်စေ တတ်တဲ့ ကမ္မဋ္ဌာန်းအလုပ် တရား အားထုတ်မှုကို ဦးအောင် အားထုတ် ဦးအောင် အားထုတ်” ဟု မိမိကိုယ်ကို မိမိပါ တိုက်တွန်း ဦးဆောင်၍ ကမ္မဋ္ဌာန်းဆွင် လုပ်ငန်းစဉ် သို့ ဝင်ရမည့်မှတ်လေ။

မှတ်ချက်။ ။ ကမ္မဋ္ဌာန်းခွင်သို့ ဝင်တိုင်း ဝင်တိုင်း ဝါးပါးတို့ကို တရားအားမထုတ်မိ မြှုပ်ရမည့်မှတ်၊ မလိုအပ်သော မကောင်းကျိုး ပျောက်၍ လိုအပ်သော ကောင်းကျိုးရောက်မည့်မှတ်၊ အထူး သဖြင့် မေတ္တာဘာဝနာကို နာနာများများ ပုံနှံပေးပါလေ၊ တစ်စုံတစ်ရာ အနောင် အယုက် မရှိနိုင်သည့်ပြင် အကူအညီကိုပင် ကောင်းစွာ ရရှိမည် ဖြစ် ကြောင်း။

ကမ္မဏာန်းခွင်သို့ ဝင်တိုင်း ဝင်တိုင်း (ပွဲသိလဲ သမာဒိယာမိ) ဟု အကျဉ်း အားဖြင့် ခံယူဆောက်တည်၍ ထိုင်ပါ၊ မမေ့ပါစေနေ့။

**ခရီးညွှန်ယောက်းကဲအလေး**

ကမ္မဏာန်းခွင် လုပ်ငန်းစဉ်သို့မှုမင်းမိ လမ်းပြအရာ လိမ္မာ ကျွဲ့ ကျွဲ့ အသိအမြင်ရှိသော ခရီးညွှန်ယောက်းသည် “ဂါမံ မှာ့ ဒက္ခိကံ ဂဏ္ဍ” ကျွဲ့ပြသည်နှင့်အညီ လမ်းခွဲ နှစ်မြော တွေ့ရှိကြတဲ့အခါ လက်ပဲ လမ်းခွဲကိုလွှတ်၍ လက်ယာဘက်လမ်းကိုသာလိုက်ပါလေဘိဟု ညွှန်ကြားခြင်းပြသကဲ့သို့ လည်း ကောင်း၊ သစ်ခုတ် ဝါးခုတ် အမှုတို့ ကျွဲ့ကျွဲ့လိမ္မာသော ယောက်းသည်

ထိအပ်သော သစ်ဝါးတိုကို မချတ် ယူမီ မိမိတို့၏ ခြေ၊ လက်၊ မျက်စီ စသည် တို့ကို ထိခိုက်မိသည့် အကိုင်း အခက်ချုးချို့ အပေါင်းတိုကို ရှေးဦးစာ ပယ်ရှား ခုတ်တွင် သတ်သင်ပြီးမှ လိုအပ်သော သစ်ဝါးတိုကို ခုတ်ပုံ၍ အလို့ကျ အသုံးပြု သကဲ့သို့ လည်း ကောင်း၊ ထိုအတူပမာ လိုအပ်သော မဂ်ဖိုလ်နို့ဘန်တို့၏ လမ်း ကဲ့လမ်းတဲ့ ဆူးမြတ်ပမာ လမ်းမှားနှင့်တူစွာ စုံနှုန်း မဂ်ဖိုလ်လမ်းတို့၏ အန္တရာယ် များကို ဖယ်ရှားနိုင်ကြဖို့ရာ ရှေးဦးစာ ပြဆိပါဦးမည်။

အထူးသိမှတ်ရန်မှာ ။ မိမိပြစ်မှာမိသော ပုဂ္ဂိုလ်သည် သက်ထင်ရှားရှိသေး လျှင် ရှိရာအရပ်သို့သွား၍ တောင်းပန်ဝန်ချပါလေ။ ပရိနိဗ္ဗာန်စံပြီး ဖြစ်လျှင် နေရာ၊ ကျောင်း၊ ခုတင်၊ သညာင်စောင်း၊ တိုက်ခန်း အပ်ရာ နေရာကို သွားကန်တော့ရမည်။ ငင်းကို မရနိုင်ပါလျှင် မီးသီးပြီးဟု သုသာန်သို့ သွားကန်တော့။ ငင်းကို မရနိုင်ပါလျှင် ထောင်ကြီး ဝါကြီး များထံမှာ “တပည့်တော် တပည့်တော်မသည် ဤ” မည်သော ပုဂ္ဂိုလ်ကို မည်သည်ကံဖြင့် ပြစ်မှားမိပါသည်။ ထိုအပြစ်တို့မှ ပပျောက်စေခြင်းကြာ အရှင်ဘဏ်တို့ထံမှာ ဝန်ချပါ၏”ဟု ဆို၍ ချလေ၊ ပြပျောက်၏။ တစ်ပြည့်ရပ်ခြား တိုင်းတစ်ပါးမှာနေလျှင်လည်း ဤနည်းအတိုင်း ကုစားလေ။ အစုံးဖို့ ကျေပျောက်၏ဟု ပထမပါ့ရာဇီကအဖွင့် အဋ္ဌကထာ မှာ လာသည်ဟု သိလေ။

### ပဓနိယ် ငါးပါး

သဒ္ဓါယာတိ အပွာ့ဗာမော၊ အမာယာဝီ၊ ဝီရိယာ၊ ပညာပါယာတိ။ ကူးမေပွဲ ပဓနိယ်နှာမကော ယေဟို ဓမ္မဟို သမွန္တာကတံ ပဓာန် သမွန္တာတိ။ (မဏီမပဏ္ဍာသ ပါ၌)

- ၁။ ရတနာသုံးတန် ကံ၏အကျိုးနှင့် ဘုရားဂုဏ်ကို သက်ဝင်ယုံကြည်ခြင်း။ (သဒ္ဓါ)
- ၂။ ဇူဖြာ ရောဂါမရှိ ကျွန်းမာရေး ရရှိခြင်း။ (အပွာ့ဗာ)
- ၃။ ကောက်ကျစ် စဉ်းလဲမရှိ လုညွှာပတ်ခြင်း၊ လိမ်လည်ခြင်းမရှိ။ (အမာယာဝီ)
- ၄။ ယုံကြည်လေးစား အားတိုက်အင်တိုက် တရားကို အားထုတ်ခြင်း။ (ဝီရိယာ)

၅။ ရပ်နာမဲ ဖြစ်ပျက်ကို တစ်တစ်ခွဲခွဲ မြင်နိုင်ကြတဲ့ ဥပယ္ဗ္ဗယ်။ (ပညာဝါ) ဝိမျိုးမှတ်ကိုရာ ကမ္မာဌာန်းအလုပ် တရားအားထုတ်သော ယောကီပူရှုလိုတို့ သည် အဆိုပါ အဂိုင်းပါးနှင့် လုံးဝေသုံး အကုန်လုံးပြည့်စုံမှ တရားအားထုတ်လို့ ဖြစ်သည်။ မပြည့်စုံက မဖြစ်ဟု ဆိုလိုပေသည်။

### စိတ်ကို ထက်သန် နှင်လန်းပါစေ

“အခွဲ ကြောယ် ပဋိပတ္တိယာ-ဇရာ၊ မရဏမှာ ပရီမှို့သာမာတိ” ဆိုတဲ့ ဝိသုဒ္ဓိမ်နှင့်အညီ-

“ငါသည် ရခဲသော လူ့ဘဝ၊ ရဟန်းဘဝကိုရှု၍ ကြံ့ခဲသော ဘုရားသာသနာတော်ကြီးနှင့် လက်ငင်း ကြံ့တွေ့ရတဲ့အခါ ကျင့်ကြံ့ရခဲ့၊ ကျင့်ကြံ့နိုင်ခဲ့၊ အားထုတ်ရခဲ့၊ အားထုတ်နိုင်ခဲ့၊ အားထုတ်ဖြစ်ခဲ့တဲ့ ဤမြောန့်မွဲပုံပိုပတ် သမထာ၊ ဝိပသုနာအကျင့်မြတ်ဖြင့် မချေတ်ကေန အမှန်စင်စစ်လျင် ဒီနာသေရေး ဒုက္ခ တေားဆိုတဲ့ သံသရာဝင့်ဆိုး ဝင့်ဆင်းရှိကြီးထဲက မျချွေက်မြောက် ရပေတော့ မည်”ဟု မိမိစိတ်ကို လွှန်စွာ ထက်သန် နှင်လန်းစေ၍ မိမိသီလကို စင်ကြယ် အောင် သုတ်သင် ရှင်းလင်းပြီးလျင် ကမ္မာဌာန်းခွင်သို့ ဝင်ရမည်မှတ်လေ (သီလေ ပတို့သာ) ဆိုတဲ့ ဝိကိုထောက်။

### နေထိုင်ပုံ

ကမ္မာဌာန်းခွင် လုပ်ငန်းစဉ်သို့ ဝင်တဲ့အခါ အရှေ့သို့ မျက်နှာလှည့်၊ ယောက်ဗျားဖြစ်လျင် တင်ပျော်ခွဲ၊ မိန်းမဖြစ်လျင် တင်ပျော်လဲ ကျံ့ကျံ့ထိုင်၊ ခါးအထက်ဖြစ်သော ကိုယ်ကို ဖြောင့်ပြောင့်ထား၊ လက်ဝါးနှစ်ဖက် အောက်-အထက်ထား၊ မိမိ၏ ကိုယ်ကို အောင့်-တောင့်မထားနေ့။ လိုရင်းမှာ သက်သာ ချောင်ချို့စွာ ကြောမြင့်စွာ နေထိုင်နိုင်မည့် အနေအထိုင်မျိုးနှင့်သာ နေထိုင်၍ အားထုတ်ရမည်မှတ်လေ။

ကမ္မာဌာန်းခွင်သို့ ဝင်တိုင်း ဝင်တိုင်း (ပွဲသီလံ သမာဒီယာမီ) ဟု အကျဉ်းနည်းအားဖြင့် သီလခံပူး ဆောက်တည်၍ ထိုင်ပါ၊ မမေ့ပါစေနေ့။

### ထိုင်တဲ့အမိပာယ်

ထိုထိ ဘုရားဟောဖော် ပါဋ္ဌာတော်တို့မှာ ကမ္မာဌာန်းထိုင်ပုံကို (သွား၊ ရပ်၊ ထိုင်၊ လျောင်း) ဆိုတဲ့ ကြရိယာပုတ်ကြီး လေးပါးတို့တွင် ထိုင်ခြင်း (ကြရိယာပုတ်)

ဖြင့် (ပဲဌာန် အာဘုဒ္ဓတာ) ဟု ဘုရားဟောတော်မှုသည်မှာ အခြား လူရိယာ ပုဂ္ဂတ်စိုးဖြင့် အားမထုတ်ကောင်း၍ ပောသည့် မဟုတ်ပေ။ မည်သည့် လူရိယာ ပုဂ္ဂနှင့်မခုံ ကိုယ်နေထိုင်ကောင်းသလို အားထုတ်ကောင်းပါ၏။ သို့သော ဤ ထိုင်ခြင်း လူရိယာပုဂ္ဂတာ တရားအားထုတ်တဲ့ အလုပ်နှင့် လွန်စွာ သင့်တင့် လျောက်ပတ်သည့်သာမက (စိုးဖြောကုဂ္ဂတာ) စိတ်ပြုမိသက် တည်ကြည်မှု သမာဓိလည်း ရလွယ်လှသောကြောင့်သာ ဟောတော်မှုသည်ဟု အဋ္ဌကထား ဖွင့်ပြသည်။

ဤအာနာပါန အလုပ်တရား အားထုတ်နေတဲ့ ပုဂ္ဂလုလာ အားထုတ်နေ ဆဲအခါမှာ ချမ်းသာစွာလည်း နေရ၏။ မလိမ္မာသော အဝိဇ္ဇာကြောင့်ဖြစ်သော ဖြစ်ဖြစ်သမျှ ယုတ်မာလှတဲ့ အကုသိုလ် တရားကိုလည်း တစ်ခဏေချင်း ကွယ် ပျောက်စေနိုင်၏၊ ပြုးအေးစေနိုင်၏—ဟု အလိုင်းတကြီး မိုးပါးနီးအောင် အချို့ ကျူးခံရတဲ့ ကမ္မားနှင့် တကာတို့၏ ထိပ်သီး အမိပတီကြီးဖြစ်၍ ပွင့်ပွင့် သမျှ ဘုရား ပစ္စကဗျွဲ အဂ္ဂသဝက မဟာသာဝက ပကတီသာဝကတို့၏ လက်ရှိ ဘဝအားထုတ်ဆဲ ခဏ္ဍားပင် ချမ်းသာစွာ နေရခြင်း၊ အကုသိုလ် တရား တို့ကို ပယ်ဖျောက်နိုင်ခြင်း၊ မျက်မှားက် ဘဝုံးပင် တရားထူးကို ရ၍ မင်္ဂလာနိုင် မျက်မှားက်ပြု၍ နေနိုင်ခြင်း အကျိုး၊ သံသရဝါးမှု ထွက်မြောက်နိုင်ခြင်း အကျိုး တို့နှင့် လုံးဝေသုံး ပြည့်စုံသော ဤအာနာပါန ကမ္မားနှင့် ကို စီးပွားမယ်တွေးများအားထုတ်လိုသော အချိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ‘ဆိတ်ပြုရတော့ သစ်ပင်ရင်း’ တစ်ပါးပါးသို့ ကပ်၍ ဆိုအပ်ခဲ့ပြီးသော ပုံ့ဖို့ ပို့ဆို့တဲ့ ပြုလုပ်ပြီးလျှော့...’

နှုတ်သီး နှုတ်ခေါင်းဖျား၊ အထက် နှုတ်ခမ်းဖျား တစ်ပါးပါး စသည်တို့၌ မိမိစိတ်ကို စိုက်ထားပြီးလျှင် သတိကို အာရုံး တစ်နည်း၊ စိတ်ကို အာရုံး အမြတ်တစ်များ ကပ်တည်နေဖော် လေထိရာ နှုတ်သီးဖျား၊ နှုတ်ခမ်းဖျားတို့၌ တိုးထိ နေတဲ့ ထွက်လေဝင်လေတို့ကို ထိတိုင်း ထိတိုင်း၊ ထွက်တိုင်း ထွက်တိုင်း ရှုတိုင်း ရှုတိုင်း၊ ထိမှန်းသိသိ၊ ဝင်မှန်းသိသိ၊ ရှုမှန်းသိသိ၊ ရှုက်မှန်းသိသိ၊ သိနေအောင် ထွက်တိုင်း ဝင်တိုင်း တစ်ခုမှ မလစ်ဖော် ထွက်တိုင်း ဝင်တိုင်း သိအောင် အမြတ်တစ်များ သတိပြုနေရမည်။ ထွက်တာ ဝင်တာကို ထွက်တိုင်း ဝင်တိုင်း သိသိနေ အောင် အာရုံးပြုတာမှ တစ်ပါး၊ ဘာတစ်ခုကိုမှ အာရုံးပြုရ။ ဤလို အားထုတ်ဖုန်း

များလာတဲ့အခါ အာရုံတစ်ပါး စိတ်ထွက်မသွားတော့ဘဲ ထိတိုင်းသိ၊ ထွက်တိုင်း ဝင်တိုင်းသိ၊ ရူတိုင်းနှိက်တိုင်းသိ၍ အသိမြှုပ် လာလိမ့်မည်။ ထိအခါ သူ-ငါ-ကျားမတို့ကို မြင်သိ၍ မနေ။ မိမိ တစ်ကိုယ်လုံး တစ်ကောင်လုံးကြီးကိုပင် မြင်သိ၍မနေ၊ ထိမှု-ထွက်မှု၊ ဝင်မှု၊ ရှာမှု၊ ရှိက်မှုတို့ကိုသာ ထပ်ကာ ထပ်ကာ တွေ့တွေ့နေရပေလိမ့်မည်။ ဤလို ထွက်တစ်လှည့် ဝင်တစ်လှည့်၊ ရှာ တစ်လှည့်၊ ရှိက်တစ်လှည့်၊ တစ်လှည့်စီ တစ်လှည့်စီ အဟောင်း အသစ် အစဉ်ဆက်၍ မရောတွက်နိုင်အောင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတဲ့ သဘောတရား တွော့ဘာ ပုဂ္ဂိုလ် သတ္တုဝါ သူငါမဟုတ်၊ သဘောတရားအဆက်ဆက်၊ သဘော တရား သက်သက်၊ နာမ်ရပ်ဖြစ်ပျက်၊ အနိစ္စ ဒုက္ခ အနတ္ထ အစစ်ဟု ဉာဏ်မျက်စီ နှင့် စွဲစွဲကြည့်ရှုကာ အနပဿနာ သုံးပါးဖြင့် အဖန်တလဲလ ရုံးစိုက်၍ ရှုမှတ် နေရမည်။

ဤလို ရှုမှတ်ဖန်များလာတဲ့အခါ ရေးရေးသောဘဝ ကာလတိုက ရပ်နှစ် ဖြစ်ပျက် ဉာဏ်ဉာဏ်ကျေအောင် အနိစ္စ၊ ဒုက္ခ၊ မုမ္မကျေအောင် ချော့နိုပ်နယ်ခဲ့ဖူးတဲ့ သံ့ရတရား လက်ကိုင်ရှိထားပါလျှင် ‘မနိုတ သံ့ရဲ တာယ နစ်ရသောဝ သဟ ပဋိသွေ့ဒီဟိ အရဟတ္ထံ ပါပုဏီ’ဆိတဲ့ အတိုင်း မကြာမိ ဉာဏ်စဉ်တက်၍ ဖြစ်ပျက်တွေတိ ရှုရင်းနှင့်ပဲ ဖြစ်ပျက်တွေ ဆုံးသွား၍ မဖြစ်မပျက်တဲ့ နိုဗာန် ကို မဂ်ဉာဏ် နိုလ်ဉာဏ်ဖြင့် မျက်မောက် မြင်သိကာ မိမိတို့ လိုလား တောင့်တ နေကြတဲ့ မဂ်ဖိုလ် နိုဗာန်ကို ရတတ် ရောက်တတ်ကြလေသည်ဟု သိ၍ ဘဝ မဂ်ဖိုလ်ရအောင် အားထုတ်ကြပါလေ။

### ယောက်ချည်းပဲ

“ကုပ္ပါဒ္ဓန ယုဇ္ဇာတိတိ ယောကီ” အရ တော့မှုမ ယောက်မဟုတ် အဝတ်အြို့ အဝတ်ညိုဝတ်မှ ယောက်မဟုတ်၊ ကုပ္ပါဒ္ဓန်းအလုပ် တရားအားထုတ်နေသော သူမှန်လျှင် ဘယ်သူမဆို ယောက်ချည်းပဲ။ ထိုကြောင့် တော့မဖို့စိုင်တဲ့ အိမ် ယော ကို၊ ကျောင်း ယောကီ၊ ရေပဲ ယောကီ၊ မဏ္ဍာပဲ ယောကီ၊ တဲ့ယောကီ၊ ကူလီယောကီ၊ လယ်လုပ်ယောကီ၊ ကုန်သည်ယောကီ၊ ပန်းပဲ-ပန်းပဲ-ပန်းချီ-ပုတီး-ပိုသူကာ စသည် ယောကီ၊ မင်းမှုထမ်း၊ ခဲကြပ်၊ ရုံအုပ် ရဲမိုလ်၊ ရဲဝန် ယောကီ၊ စာရေး စာချီ၊ မြို့ပိုင် နယ်ဝိုင် ခရိုင်ရဲဝန်၊ တိုင်းမင်းကြီး၊ လွှတ်တော်တရားဝန်ကြီး ယောကီ၊

စစ်သေနာပတါ၊ ဝန်ကလေး၊ ဝန်ကြီး၊ ဝန်ကြီးချုပ်၊ သမ္မတ၊ ပဒေသရာဇ်၊ ဧကရာဇ် ယောဂါတိပါ သွားရင်းဟန်နဲ့ မိမိတို့ အလုပ်အကိုင်၊ နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး၊ စစ်ရေး၊ စီးပွားရေးတွေလည်း မပျက်စီးရဘဲ ရပ်ရင်း၊ ထိုင်ရင်း၊ အိပ်ရင်း၊ စားရင်း၊ သောက်ရင်းလည်း ပိဿာနာ အလုပ်ပါနေသောကြောင့် အလုပ်အကိုင် စီးပွားရေး မပျက် ရဘဲ သွားရင်းစားရင်း၊ သောက်ရင်း လုပ်ရင်း ကိုင်ရင်းနှင့်ပဲ လက်ရှိဘာဝ၊ သေနေ့က မျိုးခင် မဂ်ဖိုလ် နိုဗာန်ကို မျက်မှားက်ပြနိုင်တဲ့ရက်က ဦးသွား အောင် အထူးသတိပြု၍ ကြိုးစားကြပါကုန်။ အဖိုးမဖြတ်နိုင်တဲ့ ဓမ္မလက် ဆောင်အဖြစ်ဖြင့် နောင်အကျိုးမျှော်၍ နှီးဆော်လိုက်ပါသည် အမျိုးကောင်းသား အမျိုးကောင်းသမီး အပေါင်း သူတော်ကောင်းတို့။

### နိုင်းပူရာ ဌာန ၄ မျိုး

“ဖူးမြောနေ စီတိုးမြော ပသာတိ” နှင့်အညီ အသောသ ပသာသ အာနာ ပါန အာရုံပူရာ အရပ်ဌာနကို...

- (၁) နှာသီးဖျား
- (၂) အထက်နှုတ်ခမ်းဖျား
- (၃) ရင်ချိုင်း
- (၄) ဝမ်းပိုက်

ဟူ၍ ၄ မျိုးရှိရာ တစ်မျိုးမျိုး၏ မိမိတို့၏ ထိခိုက်မှု ထင်ရှားရာမှာ စိတ်ကို ထား၍ ရှုမှတ်ရမတဲ့။ ဘယ်မှာပဲ ထင်ရှား ထင်ရှား သိသာ ထင်ရှားတဲ့ နေရာ မှာသာ စိတ်ကိုထား၍ အားထုတ်ရမည်။

### ရည်-တို့ ၂ မျိုး

လေထိခိုက်မှု ထင်ရှားတာကတော့...

“ဒီယောက်သူ နာသပုံး ယင့်ငြွော ပဝါဘုံး ရသူ နာသိကသူ ဥတ္တရော်”

ဆိုတဲ့ တတိယ ပါရာမိုက အင့်ကထာအရ နာခေါင်း နာတံရုည်တဲ့သူမှာ နာခေါင်းဖျား၊ နာသီးဖျား၊ နာခေါင်း နာတံတို့တဲ့သူမှာ အထက် နှုတ်ခမ်းဖျားမှာ ထွက်လေ ဝင်လေတို့ဟာ ထိခိုက်မှု ထင်ရှားသတဲ့။

### အမှတ် ၆ မြို့:

ငင်းပြင် သတိချုပ်၍သိမှတ်ရမှာက “ဖုသန ဝသေန မနသိကာတ္ထံ” အရ ထွက်လေ ဝင်လေတို့၏ ထိခိုက်မှ အထင်ရှားဆုံးနေရာမှာ စိတ်ထား၍ မှတ်ရ မည် ဆိုထားရာ မှတ်ချင်တာနှင့်မှတ်ဖို့ ပြဆိုပါ၍မည်။

အချို့က ၁။ ထိထိ-ဟူ၍ လည်းကောင်း၊ ထိသိ ထိသိဟူ၍ လည်း ကောင်း။

အချို့က ၂။ ထွက်တယ် ဝင်တယ်

အချို့က ၃။ ရှူဗော် ရှိုက်တယ်

အချို့က ၄။ ချိုဗော် ချိုဗော်

အချို့က ၅။ လျော့တယ် တင်းတယ်

အချို့က ၆။ ပိန်ဗော် ဘော်းတယ်

စသည်ဖြင့် အချို့မြို့မြို့ မှတ်ကြေ၏။ မှတ်ချင်တာနှင့်မှတ်၊ သို့ရာတွင် မိမိ ရှုံးက အားထုတ်ခဲ့ဖူးတဲ့ အမှတ်မြို့မြို့နှင့် မှတ်မှသာ ချပ်စဲနဲ့ ချပ်စဲနဲ့ သဘောကျ သွားလွယ်သတဲ့။ သို့ကြောင့် တစ်နည်းမကောင်း တစ်နည်း ပြောင်းမှတ်နိုင်ဖို့ရာ “နယရှိဟာ၊ နယဒသာန” အားဖြင့် အမှတ် ၆ မြို့မြို့ ပြားသည်ဟု သိလေမှတ်လေ။ သို့ရာတွင် ဤကျမ်းများကား မိမိကိုယ်တိုင် အားထုတ်ခဲ့ဖူးတဲ့ ရှုံးရှိုက်မှု ဤတစ်ခု ကိုသာ ပစာနထား၍ ပြသွားလိမ့်မည် ဖြစ်ကြောင်း။

### ရပ်အာရုံချည်းပတဲ့

ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဟု မဆိုရ။ အမှန်ချည်းပဲဟု မှတ်ယူရမည်။ အဘယ့်ကြောင့်ဆိုသော်... အာရုံတစ်ပါး စိတ်ထွက်မသွားစေဘဲ အားထုတ်ဖန်များ၍ သတိ သမာဓိညှင် ရင့်သနအားပြည့်လာတဲ့အခါ...။

၁။ ထိထိနေတာလည်း ရှုပ်။

၂။ ထွက်တာဝင်တာလည်း ရှုပ်။

၃။ ရှူဗောရှိုက်တာလည်း ရှုပ်။

၄။ ချိုဗောချိုဗောလည်း ရှုပ်။

၅။ လျော့တာတင်းတာလည်း ရှုပ်။

၆။ ပိန်ဗောဘော်းတာလည်း ရှုပ်။

အားလုံးကုန် ရပ်ချည်းပဲဟု မတွေ့မထေ ရှင်းရှင်းလင်းလင်းကြီး သိလာတယ်။ အဲဒါကြောင့် အမှားမရှိ အမှားမဆိုရဟု ဆိုခဲ့ပေသည်။ ဝါယာ အမိက ဖော်ဖွဲ့ ရပ်ချည်းပဲဟု ဆိုလိုသည်။

ထိသိ။ ॥ ဤ၌ ထွက်လေ ဝင်လေတို့၏ ထွက်တိုင်း ဝင်တိုင်း နှုတ်ခမ်း ဖူး နာသီးဖူးတို့၌ ထိ ထိပြီး ထွက်သည်ကို ထိသိ-ဆိုသည်။ ထိတိုင်း ထိတိုင်း သိသိ-နေသည်ကို ထိ-သိဆိုသည်။

ထွက်ဝင်။ ॥ ထွက်သက် ထွက်တာကိုထွက်၊ ဝင်သက် ဝင်တာကို ဝင်ဆိုသည်။

ရာရှိက်။ ॥ ထွက်သက်ကိုရှု။ ဝင်သက်ကိုရှိက်။ တစ်နည်း ထွက်သက်ကိုရှိက်။ ဝင်သက်ကို ရှု။ ဆိုသည်။ အဲဒါလည်း မိမိစိတ်အထင်ကွဲပြားခြင်းမျှသာ၊ မိမိစိတ်အထင်အတိုင်းသာ မှတ်ပါလေ။

ချီချု ။ ॥ ထွက်သက်ဝင်လာတဲ့အခါ ရင်ဘတ်ကိုထမ်းမပြီး ထွက်လာလို့ရင်ချိတယ်၊ ဝင်သက်ဝင်သွားတဲ့အခါ ရင်ဘတ်ကို ဖိန့်ပြီး ဝင်သွားတယ်လို့ ရင်ချိတယ် ဆိုရသည်။

လျော့တင်း။ ॥ ထွက်သက် ထွက်လာတဲ့အခါ ဝမ်းလျော့သွားလို့ လျော့၊ ဝင်သက် ဝင်လာတဲ့အခါ ဝမ်းတင်းသွားလို့ တင်း ဆိုသည်။

ပိန်ဖောင်း။ ॥ ထွက်သက် ထွက်လာတဲ့အခါ ဝမ်းဗိုက် ပိန်လာလို့ ပိန်၊ ဝင်သက် ဝင်သွားတဲ့အခါ ဝမ်းဗိုက်ဖောင်းလာလို့ ဖောင်းဆိုသည် မှတ်လေ။

### အမှတ်နှင့် စိတ်ထား ၆ မျိုး

- ၁။ ထိသိ ထိသိ ထိသိလို့မှတ်လျှင် နာသီးဖူး နှုတ်ခမ်းဖူးမှာ စိတ်ထား။
  - ၂။ ထွက်တယ်-ဝင်တယ်လို့မှတ်လျှင် နာသီးဖူး နှုတ်ခမ်းဖူးမှာ စိတ်ထား။
  - ၃။ ရှုံးတယ်-ရှိက်တယ်လို့ မှတ်လျှင် နာသီးဖူး နှုတ်ခမ်းဖူးမှာ စိတ်ထား။
  - ၄။ ချိတယ်-ချွေတယ်လို့ မှတ်လျှင် ရင်ညွှန်းရင်ချိုင်းမှာ စိတ်ထား။
  - ၅။ လျော့တယ်-တင်းတယ်လို့မှတ်လျှင် ဝမ်းဗိုက်မှာ စိတ်ထား။
  - ၆။ ပိန်တယ်-ဖောင်းတယ်လို့မှတ်လျှင် ဝမ်းဗိုက်မှာ စိတ်ထား။
- မှတ်ချက်။ ॥ အဆိုပါအမှတ် ၆ မျိုးတွင် ၁၊ ၂၊ ၃ နံပါတ်တို့မှာ နာသိ ကရေ ဝါ၊ နာသီးဖူးမျိုးလည်းကောင်း၊ ဥတ္တရောင့်း။

မှခနိမ့်တွေ့ဝါ၊ အထက်နှုတ်ခမ်းဖျား၌ လည်းကောင်း ဆိုသောကြောင့် ကျမ်းကန် တို့မြဲ တိုက်ရှိက်လာသော လက်ရှိဝါဒောင်း အကောင်းကြီးဟု မှတ်။ ငါ၊ ၅၊ ၆ နံပါတ်တို့မှာ ကျမ်းကန်တို့မြဲ တိုက်ရှိက်မလာ၊ နယ်ရှိဟအားဖြင့်သာ ပြဆိုကြ သည်။ ကျမ်းကန်တို့ သဘောလည်း နယ်သောန၊ ဥပ လက္ခဏသာ များသည်။ သို့ တိုက်ရှိက်ပင် မလာသောလည်း “ဖုန့် ဖုန့် ဇွာနေ ဝါ”ဟူ၍ လည်းကောင်း၊ “ပကတိ ဖုန့်ဇွာနေဝါ စီးပွားထပေတွာ မန်သီကာရော ပဝတ္ထာတွေ့”ဟူ၍ လည်း ကောင်း၊ “ဖုန့် ကာသေ ပန်သတို့ ထပေတွာ ဘာဝန်သေဝ ဘာဝန် သမ္မတ့ တိ”ဟူ၍လည်းကောင်း၊ အထပ်ထပ် အခါဝါ အဋ္ဌကထာမှ ကြပ်ကြပ်ကြီးမှာထားခဲ့သောကြောင့် ကမ္မာန်းခွင့် လုပ်ငန်းစဉ်သို့ ဝင်ခါ ထိုင်ခါစမှာ ထွက် လေ ဝင်လေတို့ဟာ လွန်စွာ ကြမ်းတမ်း ရှုန့်ရင်းသောကြောင့် နှုတ်ခမ်းဖျား နှုန်းဖျားတို့မှာ ထိခိုက် ထင်ရှားသောလည်း နာရိဝိက် တစ်နာရီ စသည် ကြောရီ လာတဲ့အခါ တစ်စ တစ်စ နဲ့ညံ့သိမ်မွေ့သွားပါသဖြင့် မထင်ရှား၍ မမှတ်တာတ် တဲ့အခါ လေထိမှာ ထင်ရှားရာ ရင်ညွှန် ရင်ချို့သို့ ပြောင်းပြောင်း မှတ်ရခြင်း၊ ငှုံးမှ မထင်ရှားပြန်လျှင် ဝမ်းပိုက်သို့ ရွှေ့ပြောင်း၍မှတ်ရခြင်း၊ အဆိုပါ သာက တို့ကို ထောက်ဆပါလျှင် အတွယ့်တို့ သွေ့ယ့်တို့ အသင့်ပင် ရှိခြင်း များကြောင့် အဆိုပါ ငါ၊ ၅၊ ၆ နံပါတ် တို့ကိုလည်း နည်းမှန် နည်းကောင်း ဟူ၍ပင် မှတ်ယူရ မည်။ ကျမ်းကန် တိုက်ရှိက် ပေါ်မလာ ပေါ်ပင်မျှသာဟု မဆိုလင့် မပယ်သင့်တိုက် ပေ ယောက်တွေ့တို့။

### နိမ္မာန် မျက်မှောက်

ဘာကြောင့်လဲဆိုတော့ နောင်ကို အားထုတ်ဖန်များ၍ သတိ သမဂ္ဂ ညာက်အား ပြည့်လာတဲ့အခါ နှုတ်ခမ်းဖျား၊ နာသီးဖျားမှာ ထိထိနေတာလည်း ဝါယော အမိက ရှုပ်ပဲ၊ ထွက်လိုက် ဝင်လိုက်ဖြစ်နေတာတွေလည်း ရှုပ်ပဲ။ ရှုလိုက် ရှုလိုက်ဖြစ်နေတာလည်း ဝါယောရှုပ်ပဲ။ ရင်ဝမှာ လျော့လိုက် တင်းလိုက်၊ ချီလိုက် ချုလိုက် ဖြစ်နေတာလည်း ဝါယောရှုပ်ပဲ။ ဝမ်းပိုက်မှာ ပိန်လိုက် ဖောင်းလိုက်ဖြစ်နေတာလည်း ဝါယောအမိက ရှုပ်ရှုစုပ်လို့ ရှုင်းရှုင်းလင်းလင်းကြီး မတွေ့မဝေ သိလာ၍ စီးပွားရေးအောင် ဝါယောခေတ် ဝါယောရှုပ်ပဲ၊ ဝိသုဒ္ဓိမဂ် အလုံးရှားရှုံးမြော်နေတဲ့ သွေ့ရှုပ်ကို ထည့်၍ သွေ့နဝါကကလာပ်၊ ဝါယော

ဆတ် ဝါယောရပ်ကို ငုတ်တုတ်ကြီး လက်ကိုင်မိအောင် ဖမ်းနိုင်တာချည်းပဲ ဖြစ်တယ်။

ရှင်ကိုသိတော့ ငှင်းရှင်ကို အာရုံပြု၍ နေတဲ့ သိမှတ်မှုကိုလည်း နာမ်လို့ သိရောပဲ။ ရပ်နှင့်နာမ်သာလို့ သိသည်နှင့် တစ်ပြိုင်နောက်၊ ငှင်းရပ်နာမ်တို့၏ မမြဲ၊ ဆင်းရဲ့၊ ငါကောင်လည်း မဟုတ်၊ သူကောင်လည်း မဟုတ်၊ နာမ်-ရပ် အနတ္ထ၊ လောဘ တကုံ့၊ သမှုဒယသစွာကြောင့် ဖြစ်တဲ့ ရပ်နာမ် နှစ်ဝ ဒုက္ခ သစ္ာ အပေါင်းအစုမျှသာဟု ရှင်းလင်းစွာ သိ၍ ဝိပဿနာညာ၏ အမြင်ရှိုး တစ်ညာ၏ပြီး တစ်ညာ၏ လောကီညာ၏စဉ် ဆုံးသွားတဲ့ အခါ “လမ်းဆုံးရင် ရွာတွေ” ဆိုတာကို မိမိတို့ မျှော်လင့် တောင့်တာ အလိုရှိ နေကြတဲ့ လောကုတ္ထရာ မင်္ဂလာနိုဒ္ဓနကို မျက်မြောက်ပြုသွားနိုင်တာချည်း ဖြစ်၍ နည်းမှန်လမ်းမှန် ဟူ၍ ပင် ယုံယုံကြည်ကြည် အားထုတ်ကြပါလေ။

### သမထနှင့် ဝိပဿနာ

ပဋိသိန္ဒားမင်္ဂလာနာ အာနာပါန ကမ္မာဌာန်းမှာ ပထမ စတုတ္ထ၊ ဒုတိယ စတုတ္ထ စသည်ဖြင့် လေးစတုတ္ထရှိရာ ပထမစတုတ္ထသာ သမထ၊ ဝိပဿနာ စခန်းဖြစ်၍ ငှင့် သမထခန်းကို သမာမိအတော်အတန် ခိုင်မာလာအောင် ရှုံးပြီး စွာ ပြဆိုပြီးမှ ဝိပဿနာခန်းကို ဆက်လက် ပြဆိုသွားပါမည်။ ဤလို ပြဆိုရ ခြင်းသည်လည်း ကျမ်းရေးသမားတို့ ထုံးစံ ဖြစ်ပါသည်။ အလုပ်သမား ထုံးစံမှာ ထိုကဲ့သို့ မဟုတ်ပါ။ ရက်လများစွာ အချိန်မရသူ၊ နေတို့ လတို့နှင့် တရား အားထုတ်သူတို့ မှာ “ခဏိကသမာဓိ” ဖြင့်ပင် ယုဂ်နှစ်နည်း၊ သမထ ဝိပဿနာ တစ်ဆက်တည်း အားထုတ်ရသည်း အားထုတ်ရသည်း အားထုတ်ရသည်း အားထုတ်ရ မည်။ အားထုတ်လေ။ သို့မဟုတ် အချိန်ကာလ အတော်အတန်ရသူတို့မှာ... လာဘ် ကောင်းကောင်း ဖြင့်မှ ဖောင်ဆရာမှာ ပါရရှု မြောက်နိုင်ကြသလို ထို အတူ ပမာ သမထ ဝိပဿနာ အရာမှာလည်း သမာဓိ ကောင်းကောင်း ရမှာသာ စူာန်ရောက် မင်္ဂလာကိုနိုင်ကြမည်ဖြစ်၍ သမာဓိ-သမထကို ရက်ရှည်လများ အားထုတ်ပြီးမှ ဝိပဿနာသို့ တက်လိုလျင်လည်း တက်ရသည် မှတ်လေ။ သို့မဟုတ် သမထသက်သက်ကိုသာ အားမထုတ်လို အားထုတ်ခွင့်မရလျင် ဤ သမထခန်းကို ချန်၍ ဝိပဿနာဘက်သို့ အားထုတ်ပါလေ။

မှတ်ချက်။ ၂၅၅၌ ထွက်သက်ကိုရှာ၍ ဝင်သက်ကိုရှိက်ဟု မှတ်သားလျှင် ရူတိုင်း ရှိက်တိုင်း၊ ရူဖြန်း ရှိက်များ သိသိနေအောင် သတိပြုနေရမည် မှတ်လေ။ ဤ သတေသနတိတဲ့ပုဒ်ကို သတေကာရီ သတိပြု။ သတိုံး အစိဟေးနွော သတိ လက်မလွတ်စေနောင့် သဘာ ရက္ခာန စိတ္တာ ရက္ခာတ္တာ သတိအစောင့်အရှေ့က်ဖြင့် စိတ်ကို စောင့်ရှေ့က်ရမယ်။ သတိ ရှေ့ယာ ဗုံးတ္တာ စွားရိုင်းကို တိုင်မှာ ကြိုး ချည်၍ ဆုံးမသကဲ့သို့ စိတ်ရိုင်းကို ထွက်သက်ဝင်သက် အာရုံးဖြင့် သတိဟူသော ကြိုးဖြင့် မြေမြို့ချည်ရမယ်။ သတိနှင့် စောင့် သတိနှင့်ဆုံးပါ သတိနှင့်ချုပ်ဆုံးတဲ့ အနွေကထာ ဆရာတ် အမိန့်မှတ်ချက်များကိုလည်း လေးလေးစားစား လိုက်နာ ကြရမည်မှတ်လေ။

### တံခါးစောင့် ဥပမာ

ဥပမာ ဆိုသော် ဂိတ်စောင့်သမား တံခါးစောင့် ယောက်ဗျားသည် တံခါးဝ တံခါးပါက်သို့ရောက်လာတိုင်း ရောက်လာတိုင်းသောသူတို့ကိုသာ သူဝင်တယ် သူထွက်တယ် စသည်ဖြင့် တစ်ယောက်မျှမကျို့ သတိပြု၍ သတိ ပြု၍ ကြည့်ရှုနေသကဲ့သို့ ထိုတူပမာ ထွက်လေ ဝင်လေတို့၏ ထိရာထိရမှာ သာ မိမိတို့၏ စိတ်ကို ခိုင်ခြွားစိုက်ထားပြီးလျှင် ထိတိုင်း၊ ထွက်တိုင်း၊ ဝင်တိုင်း၊ ရူတိုင်း ရှိက်တိုင်း၊ ပိန်တိုင်း ဖောင်းတိုင်း သိသိနေအောင် (၀၅)အသိပြု၍ အမှတ် စိတ် ဝင်လာသည့်တိုင်အောင် အမြေသတိပြုနေရမည်ကိုပင် သတိမြှုပူရ ပထမ ဆိုပေသည်။

### ပညတ်နိမိတ်များ

ဤလို ရာ၍ ရှိက်မှု ဤနှစ်ခုပေါ်မှာ သတိနှင့်လိုက်နေတဲ့အခါ အာရုံး တစ်ပါး စိတ်ထွက်မသွားအောင် စိုက်ထားနိုင်တဲ့အခါ ဘယ်သူမဆို သမာဓိရ အောင် အားထုတ်လျှင် အနည်းနှင့်အများ တစ်ပါးပါးသော ပညတ်နိမိတ်၊ ပညတ် အာရုံး၊ ပရမတ် နိမိတ်၊ ပရမတ် အာရုံများနှင့် ထိုက်သွေးသလို တွေ့ရ တတ်လေသည်။ တွေ့ရသော နိမိတ်များမှာ နှေ့အခါ နံရံပေါက်မှ ဝင်လာသော နေရာင်နှင့် ပန်ရသဖြင့် တိုက်ခန်းတွင်းမှာ မြှောက်န်းပြီးပမာ ပိုးကောင် ကလေး တွေ မရေ့ မတွက်နိုင်အောင် ပုံးသွားနေသလို၊ ထိုတူပမာ အာရုံတစ်ပါး

စိတ်ထွက် မသွားစေဘဲ ဇဂကတာကျကျ သမခါရရှိလာတဲ့အခါ စိတ်အထင်မှာ ဖုံးလွှမ်းနေတဲ့ လေဘာစသော နိုဝင်ဘာအသာစ်အကြေး တဒဂ်ကင်းပေး စင်ကြယ် နေ၍ စိတ်ရောင်တောက်လာသောကြောင့်၊ ငင်း စိတ္တာရောင်ခြည်နှင့် ပန်ရနေ သဖြင့် ရှေ့မျက်နှာပြင်တွင် ဖြစ်စေ၊ နာဂေါင်းရှေ့တွင်ဖြစ်စေ ရွေးသုင်းတို့မှ ဖြစ်စေ မှန်နှုန်းညက်ညက ထွက်၍ နေသော ဝါယောရပ်ကလာပ်မှန်ကလေး ထွေကို ပက်တဲ့ မျက်စိနှင့် မြင်ရသလို ရပ်ရှင်ကြည့်နေရသည်နှင့် မခြား စိမ်းစိမ်း ဝါဝါ၊ ပြာပြာ၊ နီနီ၊ အလိုပိုကို လည်းကောင်း၊ စိမ်းဖန်ဖန်၊ စိမ်းရွှေရွှေကို လည်း ကောင်း၊ ဤသို့ စသည်ဖြင့် အမျိုးမျိုး အစားစား ပည်တဲ့ နိမိတ်အာရုံများကို လည်း သမခါ အားလုံးဖြော ထွေ့မြင်ရတတ်လေသည်။ ဤမှ တစ်ပါး အခြား သောနိမိတ်များ ကိုလည်း ထွေ့ရတတ်သေး၏။ သို့တွေ့ရသော်လည်း သူ့ကို ဂရမစိုက်နှင့် ထိတယ်-သိတယ်၊ ထွက်တယ်-ဝင်တယ်၊ ရှုတယ် ရှိက်တယ်၊ ပိန်တယ်-ဖောင်းတယ်စသည်ဖြင့် မှတ်မြေအတိုင်းသာ မှတ်မှတ်၍နေရမည်။ သူတို့အတွက် အမှတ် မပျက်ပါစေနေ့။ သူတို့ကိုသော်လည်း မြင်တဲ့အတိုင်း “မြင်တယ်-မြင်တယ်”ဟု စိုက်လိုက် မှတ်လိုက်လျှင် ပျောက်သွားတတ်ပါ၏။ ပျောက်သွားတဲ့ အခါ မှတ်နေကျ ထွက်-ဝင်-ရှုနှိုက်ကိုသာ မှန်မှန် မှတ်သွားပါ။

**ဤပို့ညြု့ပုံ မိမိ၏ သတိအမှတ်သည် ထွက်-ဝင်-ရှု-ရှိက်မှု ဆိုတဲ့ အာရုံ ထဲမှာ မြှုပြုခဲ့ဖွဲ့ မတည်သေး၊ မနေသေး။ ထိုမျှလောက ကာလပတ်လုံး ရှုမှတ် နေရမည်။ အကြောင်အခါ မိမိ သတိအမှတ်သည် အဆိုပါအာရုံထဲမှာ မိနစ်၊ နာရီ စသည်ဖြင့် ခိုင်မြို့စာ တည်းပြုမြဲ့ နေလေ၏။ ထိုအခါ ပထမခန်း ပြီးပြီးဟု မှတ် လေ။**

### ဒုတိယခန်း လုပ်ငန်းစဉ်

#### ခုမှာ ရည် တို့ သိ

အဆိုပါ ပထမခန်းမှာ စိတ္တာကြော စိတ်ပြုမြဲ့သက် တည်ကြည်မှု သမခါ နှုတော်သေး၊ အရင့်လိုသေးတယ်၊ ရင့်သနသည်ထက် ရင့်သန၊ ခိုင်မှာ သည်ထက် ခိုင်မှာ၊ စိတ်ချေလောကအောင် ဆက်လက်အားထုတ်လိုသေးတယ် ဆိုလျှင် ဒုတိယသမထခန်းကို ဆက်လက် အားထုတ်လေ။ အားထုတ်ပုံ အား ထုတ်နည်းမှာ ထွက်လေ ဝင်လေတို့ကို ရည်ရည် ရှုနှိုက်လျှင် ရည်ရည် ရှုနှိုက် တယ်၊ တိုတို့ ရှုနှိုက်လျှင် တိုတို့ ရှုနှိုက်တယ်လို့ အရှုံဖြင့်အသိ၊ အရှုံကိုနှင့်အသိ

တည့်တည့် သွားအောင် ထပ်မံ ထပ်မံသွားအောင်၊ (၈) အံကိုက် အံကျ အံကိုက် အတွဲလိုက် ကပ်ကပ် သွား အောင် တိုမှန်း ရှည်မှန်း သိသိနေ အောင် သတိပြု မှတ်နေရမည်။

### ပွတ်ထိုးသမား ဥပမာ

ဥပမာဆိုသော တစ်စုံ တစ်ယောက်သော ဆင်စွယ် ပွတ်သမားသည် ပွတ်အထူးကို ပွတ်ခံလို ပွတ်ထိုးလိုတဲ့အခါ မိမိပွတ်ကြီးကို ရှည်ရည်ခွဲလျှင် ရှည်ရည်ခွဲတယ်။ တိုတိုခွဲလျှင် တိုတိုခွဲတယ်လို သိသိ နေသကဲ့သို့ ထိုးအတူ ပမာ ယောက် ပုဂ္ဂိုလ်သည် မိမိ၏ ရှာမှု ရှိက်မှု ထွက်လေ-ဝင်လေတိုကို ရှည်လျှင် ရှည် တယ်၊ တိုလျှင် တိုတယ်ဟု ရှာတိုးရှိက်တိုး သိသိနေသည်ကိုပင် “ဒုမ္မာ ရှည် တိုသိ” ဆိုသည်ဟု မှတ်လေ။

### ပညတ်နိမိတ်များ

ဤဒုတိယခန်းမှာလည်း အရှည် အတို ရှာ-ရှိက်မှုတွေကို သတိနှင့် လိုက်နေတာ အတော်ကြာသွားတဲ့အခါ အာရုံတစ်ပါးစိတ်မထွက်သွားပါလျှင် ဆေးလိပ် မီးခိုးတန်း နာခေါင်းထဲက ထွက်နေသကဲ့သို့ လည်းကောင်း၊ အထက် ကောင်းကောင်တွင် တိမ်တွေ ပြေးသွားသကဲ့သို့ လည်းကောင်း၊ မီးရထား ခေါင်းတွဲ မှ မီးခိုးတန်း မီးခိုးလုံးကြီးတွေ ထွက်နေသကဲ့သို့ လည်းကောင်း၊ နာခေါင်းဝမှာ ဖြစ်စေ၊ နာခေါင်းနှင့် လေးသစ် တံထွာ တစ်တောင်ခန့်၊ လက်တစ်လုမ်းခန့် လောက်မှာ ဖြစ်စေ အဆိုပါ နိမိတ်မျိုးမှတစ်ပါး အခြားသော နိမိတ်မျိုးကို ဖြစ် စေ အနည်းနှင့်အများ တစ်ပါးပါးတို့ကို တွေ့မြင်ရတတ်သည်။ ဘယ်လိုပဲ တွေ့တွေ့ တွေ့မြင်တဲ့အတိုးသာ မြင်တယ်-မြင်တယ်လို့သာ ရှုမှတ်သွားပါ။ တွေ့တာ မြင်တာ ပျောက်သွားလျှင် ရှုမှတ်နေကျ ရှာ-ရှိက်ကိုသာ ပြန်မှတ်ပါ လေ။

ဤလို ဤလို ရှာတိုး ရှိက်တိုး၊ ထွက်တိုး ဝင်တိုး ရှည်လျှင် ရှည် တယ် တိုလျှင်တိုတယ်လို မိမိ၏ သတိအမှတ်အသားသည် ရှည်-တိုဆိုတဲ့ အာရုံ ထဲမှာ မြေမြှေခွဲခွဲ မတည်သေး မရနသေး။ ထိုမျှလောက် ရှုမှတ် နေရမည်။ အကြင် အခါ အဆိုပါ အာရုံထဲမှာ မိမိ၏ သတိအမှတ်သည် နာရိုက်-တစ်နာရို စသည်

ဝန်းသိခွဲး ဆရာတော်ဘဏ္ဍားကြီး

၁၅၁

ဖြင့် ခိုင်မြို့ဗာ တည်ပြုခဲ့လာ၏။ ထိအခါ ဒုတိယခန်း ပြီးပြီ့ဟု မှတ်ပါလေ။

### တတိယခန်း လုပ်ငန်းစဉ်

#### လုံးစံလင်းရာ တွေ့သာ

အဆိုပါ ဒုတိယခန်းနှင့်ပင် အားရကျေနှုန်းပြင်း မရှိသေး၍ တစ်ဆင့် တက်ကာ အားထူတ်လိုပါသေးလျှင် မွေးနေ့မှ သေဇ်ကျအောင် မပြတ်မစဲ ထပ်တလဲလဲ ထွက်ဝင်နေကြတဲ့ ထွက်သက်ဝင်သက် ထိနှစ်ချက်တို့တွင် ထွက်သက်၏ အစကား ချက်၊ အလယ်ကား ရင်ချိုင်း၊ အဆုံးကား နှုတ်ခမ်းဖျား၊ နှာသီးဖျား၊ ဝင်သက်၏ အစကား နှုတ်ခမ်းဖျား၊ နှာသီးဖျား၊ အလယ်ကား ရင်ချိုင်း၊ အဆုံးကား ချက်တည်း။ ဤလို ထွက်သက် ဝင်သက်တို့၏ စ လယ် ဆုံး သုံးပါးလုံး တို့ကို သိရှိသာ သိထား၊ စ လယ် ဆုံးဟိုကို လိုက်၍ ရှုမှတ်မနေနှင့် ပင်ပန်းရုံသာ။ ထွက်လေဝင်လေတို့၏ ထိခိုက်မှု ထင်ရှုးရာ နှုတ်ခမ်းဖျား၊ နှာသီးဖျား စသည် တို့မှာ စိတ်ကိုစိုက်ထား၍ ရှုမှတ်နေပါလျှင် စလယ်ဆုံး သုံးပါးလုံး တို့ကို သိသာ ထင်ရှုးလာသည်သာတည်း။ ဤလို စလယ်ဆုံးသုံးပါးလုံးတို့ကို သိသာ ထင်ရှုးလာအောင် သတိပြု၍ ရှုမှတ်နေရမည်။

ဤလို၌ပဲ ထွက်လေ ဝင်လေတို့၏ စ လယ် ဆုံး သုံးပါးလုံးကို သိမြင်နေတဲ့ သတိအမှန်သည် စ လယ် ဆုံး အာရုံတဲ့မှာ စွဲမြှုမြှုမှတ်သည်သေး မနေသေး၊ ထိမျှလောက် ရှုမှတ်၍နေရမည်။ အကြင်အခါ အာရုံတဲ့မှာ မိနစ်-နာရီစသည် တည်မြှုပ်လာတော့၏။ ထိအခါ တတိယခန်းပြီးပြီ့ဟု မှတ်ပါလေ။

### စတုတ္ထလုပ်ငန်းစဉ်

#### ဝမှားပြုမြှင့်းစော်

ဤအာနာပါန ကမ္မဋ္ဌာန်း၏ သမထခန်း လေးခန်းရှိရာ ပထမခန်းက “ခေါ်ကသမာဓိ” နှင့်ပင် ဝိပသုနာဘက်သို့ တက်လိုလျှင်လည်း တက်နိုင်ပါ၏။ တက်လေ၊ တက်ရမည်။ ထိသို့မဟုတ် လေးခန်းလုံး ပြီးဆုံးသွားအောင် အားထုတ်လိုပါသေးတယ် ဆိုလျှင် အာရုံတစ်ပါး ပြီးထွက်သွားတတ်တဲ့ မိမိ စိတ်ကို သတိတည်းဟုသော ကြီးလွန်ဖြင့် မြေ့ကြပ်ကြပ် ချည်နောင်၍ သတိ နှင့်စော်။ သတိနှင့်အုပ်၊ သတိနှင့် ချုပ်ပြီးလျှင် ရာမဲ ရှိက်မှ ဆိုတဲ့ ထွက်လေ ဝင်လေတို့ကို

တစ်စကတစ်စ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဖြည်းသည်ထက် ဖြည်း၊ နေးသည်ထက်နေး နှုံးညွှံးသိမ်မွေ့သည်ထက် နှုံးညွှံး သိမ်မွေ့သွားအောင်၊ အလိုက်သင့်ရှာရှိက်မှုကို သတိနှင့် ပြနေရမည်။

### ကြေးပလား ဥပမာ

ဥပမာဆိုသော် ကြေးပလား၊ ကြေးစည်း၊ ခေါင်းလောင်းတို့ကို တီးခေါက်လိုက်တဲ့အခါ ရှေးဦးစွာ အသမာမာ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာပြီးလျှင် တစ်စ တစ်စ ကြောလေ တိုးလေ၊ ကြောလေ တိုးလေ၊ တိုးစ တိုးစ တိတ်စ တိတ်စ ဖြစ်သွားပြီး နောက်ပိတ်ဆုံး ဘာသံမွှု မကြားရတော့ဘဲ လုံးလုံး အသံပျောက်သွားသလို ထို့တုပမာ ရှာမှ ရှိက်မှုဆိုတဲ့ ထွက်လေ ဝင်လေ တို့ဟာ တဖြည်းဖြည်း ချပ်ပြုမ်း ချပ်ပြုမ်းသွားသည်ကိုပင် “စ-မှာပြုမ်းစေဘို” ဆိုသည်ဟု သိလေ။

### ယောက်အများ သတိထား

ဤနေရာမှာ ယောက်အများကြီးကြီးသတိထား၊ ဘာကြောင့်လဲဆိုတော့ “သည့်ဘို စတံသညာ နိဒါနီ သည့်ပွားစံ၊ တဘွား သညာ နာနာတာယ နာနာတော့ ဥပဒ္ဒာ တဲ့” လို့ တတိယပါရာက အာနာပါနအဖွင့်မှာ ဖွင့်ပြထားတယ်။ ယောက်တို့ တွေ့မြင်ရတဲ့ နိမိတ်တွောဟာ သညာကြောင့်ဖြစ်၊ သညာအကြောင်းရင်း၊ သညာ အမွန်အစ၊ သညာမှ ထွက်တယ်ဆိုတဲ့အတိုင်း တစ်ဦးနှင့်တစ်ဦး စိတ်ကူးညွတ်မှု မတူ၊ စရိတ်နှလုံးသွင်းမတူ၊ အမှတ်သညာ မတူ ကြလို့မဲ့ ထင်မြင်လာတဲ့ နိမိတ်များလည်း ကွဲလွှဲပြီး တစ်မျိုးစီတစ်ဖုံးစီ ထင်ကြမြင်ကြတာတဲ့။

ဗျာန်အလိုအရှိ မဂ်ဖိုလ်ကိုသာ အလိုရှိတဲ့ ယောက်တို့မှာတော့ ပြခိုခဲ့တဲ့ သမာဓိလေးခန်းတို့တွင် မည်သည့်အခန်း၏မဆို တက်လိုတဲ့အခန်းကပဲ။ ဤခကိုက သမာဓိနှင့်ပင် ဝိပဿနာဘက်သို့ တက်လိုလျှင် မိမိတို့တွေ့မြင်ရတဲ့ ပညာတိနိမိတ်အာရုံကိုပဲ အဆင်းရှုပ်အားဖြင့် နှလုံးသွင်း၍ မမြှေဆင်းရဲ့ အဖိုးမရတဲ့ သဘောတွေချဉ်းပဲဟု ဝိပဿနာရှုတတ်ပါလျှင် ဉာဏ်စဉ်တက်၍ မဂ်ဖိုလ်သို့ ရောက်သွားနိုင်သည်ဟု သိလေ။

ရျေးက ဝိပဿနာဘဏ်အခြား လက်ထုတ်လက်စရိတ္တကြတဲ့ ဝိပဿနာ ယောဂါတိမှာ ဤပညတ်နိမိတ်အာရုံတို့ကို ခုတစ်မျိုး ခုတစ်မျိုး တစ်မျိုးမျိုး ဖြစ် ပျက်ပုံ အလုံးစုံတို့၏ အဖြစ်အပျက်ကို ရှုမှတ်ရုံနှင့်ပင် မဂ်ဝင် ဖိုလ်ပါက် နိဗ္ဗာန် ကို မျက်များက်ပြုသွားကြတာတွေ မရေမတွက်နိုင်အောင် များပြားလှလေပြီ။ ဘုရားရှင်လက်ထက်တော်က “တံလျှပ် ရေခြေပ် ရွှေက် တို့ကို ဝိပဿနာ ရှု၍” မဂ်ဖိုလ်ရသွားကြသော ရဟန်းငါးရာဝှုံး စသည်ကိုထောက်။

### ပညတ်နှင့် ပရမတ်အာရုံ

ကောင်းကောင်းဆိုးဆိုး ပကတိမျက်စိနှင့်မြင်ရသလို စိတ်ထဲမှာ ထင်မြင် လာတဲ့ အာရုံအမျိုးမျိုးကို ပညတ်အာရုံမှတ်။

ကောင်းကောင်းဆိုးဆိုး မိမိကိုယ်ထဲမှာ တွေ့လာတဲ့အာရုံအမျိုးမျိုးကို ပရမတ်အာရုံမှတ်။

ပညတ်ဖြစ်ဖြစ် ပရမတ်ဖြစ်ဖြစ် ဝိပဿနာဘက်သို့တက်၍ ရှုမှတ်တတ် ပါလျှင် မဂ်ဖိုလ်သို့ ရောက်နိုင်သည်ချည်းသာ မှတ်လေ။

### မှတ်၍ဖျောက်

သမဂ္ဂညာက် မရှင်သနသေး၍ ရပ်နာမ် အနိစ္စနှင့် စပ်အောင် မရှုမှတ် သေးလျှင် ကောင်းကောင်း ဆိုးဆိုး ကြမ်းကြမ်းနှစ်တွေ့မြင်ရတဲ့ အာရုံအမျိုးမျိုး တို့ကို တွေ့မြင်ရတဲ့အတိုင်း ပယ်ဖျောက်လျှင် မူချ ပျောက်သွားသည်ဟု ယုံယုံ ကြည်ကြည်နှင့် မြင် မြင်တယ်၊ ကြား ကြားတယ်၊ နဲ့ နဲ့တယ်၊ စား စားတယ်၊ ထိ ထိတယ်၊ သိ သိတယ်၊ တုန် တုန်တယ်၊ ယိမ်း ယိမ်းတယ်၊ စိမ်း စိမ်းတယ်၊ ဖြန်း ဖြန်းတယ်၊ ယား ယားတယ်၊ ပူ ပူတယ်၊ အေး အေးတယ်၊ အောင့် အောင့် တယ်၊ တောင့် တောင့်တယ်၊ တင်း တင်းတယ်၊ ကြပ် ကြပ်တယ် စသည်ဖြင့် တွေ့ရတဲ့အတိုင်း မပျောက်မချင်း အတင်းမှတ်၍ ဖျောက်လေ၊ ပျောက်သွားတဲ့ အခါ မှတ်နေကြတဲ့အတိုင်း ပြန်မှတ်ပါ။ တရားအားထုတ်မှ တရား သဘော ကြောင့် ဖြစ်တာမှန်လျှင် ပျောက်နေကျပဲ။ ပကတိ ရောဂါဖြစ်လျှင် မပျောက်။ အားထုတ်မှုကိုသော်လည်း ရပ်ထားပါ။ အခြားကမ္မာနာန်းကို သော်လည်း ပြောင်းလွှာ၍ အားထုတ်ပါ။ ဝိပဿနာဘက်သို့ သော်လည်း တက်ပေးပါ။

စိတ်နသောသူများမှာ နှစ်သက်စရာအာရုံကို မြင်တွေ့ရတဲ့အခါ ဝမ်းသာနေတတ်သည်။ မနှစ်သက်စရာ ကြောက်စရာအာရုံများကို တွေ့ရတဲ့အခါ ကြောက်နေတတ်သည်။ အိပ်မက်ထဲမှာကဲ့သို့ မဟုတ်မှန်း သိ၍ ဝမ်းသာစရာ ကြောက်စရာလည်း မရှိပါ။ အိပ်မက်ထဲမှန်းအတူတူ သိအောင် ပြော၍ ပယ်ဖျောက်တတ်ပါ၏။ ရှေးက နဲ့လုံးရောဂါရိသူ၊ စိတ်နသူ၊ မိမိစိတ်ကို မနိုင်သူ များမှာ ရှုမှတ်နှုကို ရပ်ထားပါ။ အခြားစကြိုန်ကိုသော်လည်း ပြေား၍ အားထုတ်ပါ။ သမာဓိ ဥက္ကရှင်သန် အားပြည့်လာတဲ့အခါ ဤလို ပညတ် နိမိတ်မထင် ပညတ်စင်၍ ရပ်နာမ်ဖြစ်ပျက်သာထင်၍ ဥက္ကစဉ်တက်သွားနိုင်လေသည်။

### ဆရာမရှိလျင် မဖြစ်

ဤလို လူပ်ရှုံးမှ ဝါယော ဖော်ဗြာဗြာ ပူအေးမှ တေဘေး ဖော်ဗြာဗြာ အောင့်မှုတောင့်မှု ဆိုတဲ့ ပထဝီဖော်ဗြာဗြာဆိုတဲ့ ရပ်စေဒနာ အမျိုးမျိုးတို့နှင့် တွေ့ရတဲ့အခါ လိုရာဘုံး ပြပြင် ပြောင်းလဲပေးမယ့် ဆရာမရှိလျင် မဖြစ်၊ ကြာလေတွေ့လေ၊ ကြာလေတွေ့လေဖြစ်ပြီး ကြောက်မက်ဖျော်ရာ အာရုံနှင့်တွေ့ရတဲ့အခါ အဟုတ် မဟုတ်ပါဘဲလျက် အဟုတ် ထင်မှတ်ကာ စိတ်ဆုတ်နစ်တတ်သည်။ စုနိရှိုး နတ်ရှိုး ဆေးများထိုး၊ အင်းပြားများ တိုက်ပေးမှဖြင့် သာလိုပင် ဆိုးတတ်သည်။ အနာတခြားဆေးတစ်ပါး ဖြစ်နေသည်ကို မသိသောသူများက တရားအားထုတ်၍ ရူးသည် ဟူ၍ပင် မှတ်ထင် ပြောဆိုတတ်ကြ၏။ ဤ အာနာပါနကမ္မာဌာန်းကို လူတွေ နတ်တွေ ရူးအောင် ဘုရားက ဟောထားခဲ့သလို ဆိုရာရောက်၏။ ဘုရားကို စွပ်စွဲရာကျေ၏။ နောက်က ပြဲတဲ့အတိုင်း ထင်မြင်လာတဲ့ နိမိတ်ကိုပင် “သင်းလည်း သခြားရြစ်ပျက်ပဲ” မြဲ ဆင်းရဲ့ အစိုးမရတဲ့ အနိစ္စဒုက္ခာပဲ အနတ္ထပဲ” ဟု ဝိပဿနာရှုတတ်ပါလျင် ကိုပို့လပါက နိုဗာန်သို့ ရောက်စေတတ်တဲ့ အာနာပါနကမ္မာဌာန်းဖြစ်သည်ကိုကြပ်ကြပ်သတိပြုမိပါ၏။ ကြောင်းကိုး အမှန် မဝေဖန်တတ်သော သူတို့ အာရုံ၍ မှတ်စိတ်သည် မိနစ် နာရီစသည် နစ်မှန်းနေတဲ့ အခါ ဤ စတုလွှာခန်း အောင်ပြီးပြီးပြီးဟု ဆိုရ၏။ ဤလို အာရုံ၍ နစ်မှန်းနေတဲ့အခါ သွား၍အသိမပေးပါနေ့၊ အချိန်ကျတဲ့အခါ သူ့၊ အလို့သာ သတိရရှိလာပါလိမ့်မည်၊ ဘာမျှ စိုးရိမိစရာမရှိပါ။ (ဆောင်ပုဒ်) နည်းမသိဘဲ၊ ပြစ်တင်ရဲ၊ စွပ်စွဲမပြုရာ။

ဝန်းသိခွဲး ဆရာတော်ဘုရားကြီး

၁၅၅

နည်းသိပါက၊ မဂ်ဖိလ်ရဲ၊ မူချမှတ်လေပါ။  
ဘုရားရှင်လဲ၊ ဤကမ္မာန်းဘဲ၊ မလွှဲဖြစ်ခဲတာ။

### အကျယ်ရှုနည်း ပြီး၏။

မှာထားချက်။      “ဤလို အာနာပါန ကမ္မာန်းကို စီးဖြန်သော ယောဂီ  
ပုဂ္ဂိုလ်သည် အဆိပ်လေးခန်းတို့တွင် မည်သည့်သမထ  
ခန်းများ မဆို၊ အာရုံတပ်ပါး စိတ်မထွက်သွားရအောင် မတတ်နိုင်ဘဲ စိတ်ထွက်  
များပါလျှင် (၁) “စိတ္တာကရှုတာ သမမီ” စိတ်၏ ထွက်သက်ဝင်သက် အာရုံ  
တစ်ခုတည်းမြှုပ်သက် တည်ကြည်မှုကို မရနိုင်ပါလျှင် အဋ္ဌကထား၍ လာသော  
“ကဏာနာ” နည်းကို အားထုတ်ပါလေ၊ မကြာမီ စိတ်ပြုသက် တည်ကြည်မှု  
“သမမီ” ကို ရရှိလာပါလိမ့်မည်။  
အဆိပ် ကဏာနာ နည်းမှာ

(၁) နေးသော ရေတွက်နည်း၊ (၂) မြန်သော ရေတွက်နည်း ဟု နှစ်မိုးရှိရာ  
ရှေးဦးစွာ နေးသော ရေတွက်ခြင်းဖြင့် အားထုတ်ပါလေ။ အားထုတ်ပုံကား လေ  
ထိခိုက်မှု ထင်ရှုးရှုးရှုး မိမိစိတ်ကို ထားပြီးလျှင် ထွက်သက် တစ်ခါ ထွက်လျှင်  
(၁)နှစ်ခါထွက်လျှင် (၂)၊ သုံးခါထွက်လျှင် (၃)၊ လေးခါထွက်လျှင် (၄)၊ ငါးခါ  
ထွက်လျှင် (၅) ဤလို ငါးခါ အဆုံးထား ၍ဖြစ်စေ။

မှတ်ချက်။      ပပါးချင်တဲ့အခါ၊ ကဏ်းပေါင်းတဲ့အခါ များတို့၌ ရွှေ  
ကို ဆက်၍ မရေတွက်နိုင်သမျှ ၁၁=၁၁=၁၂=၁၂  
စသည်ဖြင့် ထပ်ကာ ထပ်ကာ ဆိုသကဲ့သို့ ထိုအတူ  
ရှေ့ထွက်သက်နှင့် မဆက်မီအကြား၊ ၁=၁=၂=၂=၂  
စသည် ဆိုနေရသည်ဟု သိလေ။

၁=၂=၄=၅=၆ ဤလို ခြောက်ခါ အဆုံးထား၍ ဖြစ်စေ။  
၁=၂=၄=၅=၇ ဤလို ခုနှစ်ခါ အဆုံးထား၍ ဖြစ်စေ။  
၁=၂=၄=၅=၇=၈ ဤလို ရှစ်ခါ အဆုံးထား၍ ဖြစ်စေ။  
၁=၂=၄=၅=၇=၈=၉ ဤလို ကိုးခါ အဆုံးထား၍ ဖြစ်စေ။  
၁=၂=၄=၅=၆=၇=၈=၉=၁၀ ဤလို တစ်ဆယ်ခါ အဆုံးထား၍ ဖြစ်

စေ။

၁၅၆

## ဂိပသုနာရှုနည်း (၉)နည်း-ခတိယတွဲ

ထွက်သက်၍ အချိုးကျလျင် ဝင်သက်၍လည်း ထိုအတူ အချိုးကျ အောင် အားထုတ်ပါလေ။ ငါးခုအောက်လည်း မနည်းရ။ ဆယ်ခု ထက်လည်း မများရ။ ၁-၃-၅ ဟန်လည်း ခုန်ကျော်၍ မမှတ်ရ၍ မရေ့တွက်ရ မှတ်။

|         |          |          |
|---------|----------|----------|
| ၁။ ၁ ကစ | ၅ အဆုံး  | တစ်ဝါရဲ။ |
| ၂။ ၁ ကစ | ၆ အဆုံး  | တစ်ဝါရဲ။ |
| ၃။ ၁ ကစ | ၇ အဆုံး  | တစ်ဝါရဲ။ |
| ၄။ ၁ ကစ | ၈ အဆုံး  | တစ်ဝါရဲ။ |
| ၅။ ၁ ကစ | ၉ အဆုံး  | တစ်ဝါရဲ။ |
| ၆။ ၁ ကစ | ၁၀ အဆုံး | တစ်ဝါရဲ။ |

ပေါင်း (၆) ဝါရမှတ်

ထိုခြောက်ဝါရတွင် မိမိနှစ်သက်ရာ တစ်ဝါရစီသာ ရေတွက်ရသည်။ တောက်လျောက် ဆယ်ခုရောက်အောင် မရေတွက်ရ။ ဤလို နှေးသော ရေတွက် ခြင်းဖြင့်ပင် စိတ်မှ တည်ဌ်မြင် လျင်မြန်သောရေတွက်ခြင်ဖြင့် ထွက်သက်ဝင် သက် မခဲ့ဘဲ ခြောက်ဝါရထဲက ကြိုက်နှစ်သက်ရာကို အဆုံးထား၍ ရေတွက်ပါ လေ။

|                      |        |
|----------------------|--------|
| ၁=၂=၄=၅              | တစ်ဝါရ |
| ၁=၂=၄=၅=၆            | တစ်ဝါရ |
| ၁=၂=၄=၅=၆=၇          | တစ်ဝါရ |
| ၁=၂=၄=၅=၆=၇=၈        | တစ်ဝါရ |
| ၁=၂=၄=၅=၆=၇=၈=၉      | တစ်ဝါရ |
| ၁=၂=၄=၅=၆=၇=၈=၉=၉    | တစ်ဝါရ |
| ၁=၂=၄=၅=၆=၇=၈=၉=၉=၁၀ | တစ်ဝါရ |

ဤလို ဝါရမှား အစဉ်မှား ရအောင် သတိထား၍ ရေတွက်ပါလျင် မကြာခင် စိတ်ဌ်မြင်သက် တည်ကြည်၍ သမာဓိ ရရှိလာပါလိမ့်မည်။ (ဤကား စိတ်ဌ်မြင်ရုံအကျဉ်းမှု ပြဆိုအပ်သော အငြကာထာနည်း တစ်နည်းတည်း)

နိမိတ်မထင်လို့ စိတ်မရှင်ဘူးလား  
**တန်ဖိုးများစွာ မရှိပါ**  
နိမိတ်မထင်တာက သမာဓိရအောင် အားမထုတ်နိုင်လို့ပါ။ သမာဓိရပါ

က အနည်းနှင့်အများ တစ်ပါးပါး ထင်မြင်နေကျပေတည်း။ အဆိုပါ နိမိတ်များ မှာ အတော်အတန် သမာဓိရမှသာ ထင်လာမြှုဖြစ်သည်။ သမာဓိ မရက ဘယ် လောက်ပဲကြာကြာ ဘာတစ်ခုမျှ ထူးထူးခြားခြား တွေ့ရလိမ့်မည် မဟုတ်ပါ။ အဆိုပါ နိမိတ်များကို ရလျှင်လည်း ကောင်း၏။ မရလျှင်လည်း အရေးမကြီးဟု မှတ်ပါ။ ရလျှင် ကောင်းတယ်ဆိုတာက တစ်ဘာဝတွင် တစ်ခါ ဆိုသလို မရဖူး တဲ့ နိမိတ်၊ မတွေ့ဖူးတဲ့ အတွေ့မျိုးတို့ကို တွေ့မြင်ရသောမကြာင့် “ကောင်းမှန်းသိ သာအိတ္ထိ” ဆိုသလို တွေ့စရိတ်လျင် တွေ့ချင်ချင်၊ မြင်စရိတ်လျင် မြင်ချင်ချင် ဖြစ်နေ၍ ကမ္မာဌာန်းစွင်သို့ ခကာ ခကာ ဝင်ချင်တဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ မရလျှင်လည်း အရေးမကြီးဘူးဆိုတာက အဆိုပါ နိမိတ်တို့မှာ ပညတ်အာရုံတို့ သာ ဖြစ်၍ ရလျှင်လည်း ပယ်ပစ်ရှုံးမှာပဲ စူာန်မဂ်ဖိုလ်မဟုတ်၍ များစွာ တန်ဖိုး မရှိသေး။ စိတ်မြှင့်ရုံး စိတ်ထိန်းနိုင်ရုံးများသာ ရှိသေးသည်။ သို့ရာတွင် ဘိန်းစွဲသူ ထက်တော့ မဆိုးပါဘူး။ ဘိန်းစွဲတာက မိဇ္ဈာဇ္ဇာ နိမိတ်စွဲတာက သမ္မတ္မာစွဲ၊ မိဇ္ဈာဇ္ဇာ ငရဲ သမ္မတ္မာ လူ-နတ်-နီးဗာန် ပဲ၊ ဤလို ခွဲ၍ သိကြပါ။ အရေးကာရေး သူများ ပြောတိုင်း နှုတ်ယောင်လိုက်ပြီး သမထက္ခသိုလ်ကြီးတွေကို အပြစ် ဆိုမနေကြ ပါနှင့်။

### ဝိပဿနာလိုရင်း

ဤ၌ သမထ လိုရင်းမဟုတ်၊ ဝိပဿနာသာ လိုရင်း ဖြစ်ပါလျက် သမထဘာက်မှာ လေးဆင့် လေးတန်း သမထခန်းတွေကို တစ်သီး တစ်သန့် တစ်ပုံ တစ်ခေါင်းကြီး ပြဆိုနေခြင်းသည် ဝိပဿနာဘာက်သို့ တက်တဲ့အခါ ရုပ်နာမဲ လက္ခဏာ သစ္ာတို့ကို မတော့မပေ ရှင်းရှင်းကြီး တွေ့မြင်နိုင်တဲ့ သမ္မဒီဒို မဂ္ဂိုလ်ခေါ် ပညာမျက်စိကို အဝိဇ္ဇာတိမဲသလွှာ မုံးလွှဲမ်းနိုင်ဘဲ အနည်းကြီး နည်း၊ အကွာကြီးကွာ၍ (စိဇ္ဈာ ကုတ်တာ) သမာဓိ ကောင်းကောင်းကြီး ရရှိ စေခြင်းရာ သာ ပြဆိုခြင်းဖြစ်သည်။ သမာဓိ နိမိတ်တွေကို ရရှိတွေ့မြင်ရရုံနှင့် ကျေနပ် သဘောကျပြီး မနေကြနှင့်။ အို-နာ-သေရေး ဒုက္ခားသေးဆိုတဲ့ ဝင့်ထဲက အပြီး အပိုင် ထုတ်ဖော်နိုင်တဲ့ ဝိပဿနာသာ လိုရင်းမှတ်ကြပါ။

ဤကား “အယံ တာဝသမထနယော”နှင့်အညီ သမထနည်းပေတည်း။

**သမထနည်း ဤတွင် ပြီး၏။**

### ဝိပဿနာခန်း လုပ်ငန်းစဉ် ၄ မျိုး

မီးရထားခေါင်းကဲများ လမ်းလွှာ (ရှမ်တိန်လုပ်) လိုက်သလို သမထ လမ်းသမထသာက်မှ ဝိပဿနာလမ်း ဝိပဿနာဘက်သို့ လွှာတက်ပြောင်းကူးလာတဲ့ အခါ ဝိပဿနာဘက်မှာ အချိုးကျကျ သမခါ လျှင်မြန်စွာရအောင် မှတ်နိုင်ဖို့ရာ ၁-၂-၃-၄ ဟု လုပ်ငန်းစဉ် လေးမျိုးရှိရာ အောက်ပါ ဆောင်ပုဒ်ကို အရကျက်ပါ။

**ဆောင်ပုဒ်။** ॥ အာရုံမှတ်စိတ် ပထမာ၊ တည့်တည့်နေတာ ခုတိယာ စိတ်မထွက်တာ တတိယာ၊ မစဉ်းတာ စတုတ္ထာ၊ မှတ်ကြလပ်ဝန်းသာဆိုတဲ့ ဆောင်ပုဒ် လက်းနှင့် အညီ။

၁။ အာရုံနှင့်မှတ်စိတ် နှစ်မျိုးကို ပထမ သိထားရမည်။

၂။ အာရုံနှင့် မှတ်စိတ် တည့်တည့်နေအောင် မှတ်ရမည်ဟု ခုတိယ သိထားရမည်။

၃။ အာရုံထဲမှ စိတ်မထွက်သွားရအောင် သတိပြုနေရမည်ဟု တတိယ သိထားရမည်။

၄။ ကမ္မားခွင့် လုပ်ငန်းဝင်နေတဲ့အခါ ဘာတစ်ခုမှ မစဉ်းတား မဆင်ခြင်ရဟု စတုတ္ထာ သိထားရမည်။

ဤလုပ်ငန်းစဉ် စည်းမျဉ်းဥပဒေလေးချက်ကို သိထား၍ ဤဥပဒေ လေးချက်နှင့် ကိုက်ညီအောင် အားထုတ်တတ်၍ အားထုတ်ပါလျှင် မကြာခင် သတိသမခို့သော် ရှင့်သန်အားပြည့်လာသည်ဟု သိလေ။

### ရှင်းလင်းဖော်ပြချက်

#### ၁။ အာရုံ

အာရုံဆိုသည်မှာ နှုတ်ခမ်းဖျား၊ နှုသီးဖျား၊ ရင်ချိုင် ဝမ်းပိုက်တို့၌ တိုးထိ တိုးထိနေတဲ့ ဂါယာ ဖော်ပွဲရပ် တို့ကို ထိတယ်၊ သိတယ် ထွက်တယ်၊ ဝင်တယ်၊ ရှူးတယ်၊ ရှိုက်တယ်၊ ချိုတယ်၊ ပိန်တယ်၊ ဖောင်းတယ်လို့ မှတ်စရာဖြစ်လို့မို့၊ သူ့ကို အာရုံပြုနေရလို့မို့ အာရုံ ဆိုသည်။

#### ၂။ မှတ်စိတ်

မှတ်စိတ်ဆိုသည်မှာ ထိရင်ထိတယ်၊ ထွက်ရင် ထွက်တယ်၊ ဝင်ရင်ဝင်တယ်၊ ရှူးရင်ရှူးတယ်၊ ရှိုက်ရင်ရှိုက်တယ်၊ ပိန်ရင် ပိန်တယ်၊ ဖောင်းရင် ဖောင်းတယ်လို့

ပေါ်လာတိုင်း လိုက်၍ သိမှတ် နေဂလိုမို သတိအမှတ်နှင့် သိတတ်တဲ့စိတ်ကို  
မှတ်စိတ်ဆို သည်။

မှတ်ချက်။ ။ အာရုံမှတ်စိတ်ဆိုတာ အာရုံက ရပ်၊ မှတ်စိတ်က နာမ်၊ ရပ်  
နှင့် နာမ်ပါပဲ။ အာရမ္မာအာရုံ အာရမ္မာက မှတ်စိတ်၊ အတူ  
တူပဲ၊ ရှင်းလင်းကျေပြားအောင် ခွဲခြား၍ သိပါလေ၊ ရှုပ်မနေပါ  
နှင့်။

### ၃။ အာရုံနှင့် မှတ်စိတ် တည့်တည့်နေအောင်

ဆိုသည်မှာ နှုတ်ခမ်း ဖျား၊ နှုတ်ဖျားတို့မှာ ထိ ထိနေတဲ့ ရပ်အာရုံနှင့်  
ထိရင် ထိတယ်လို့ မှတ်တဲ့စိတ်နှင့် အထိနှင့် အမှတ်၊ အထိဆိုတဲ့ အာရုံ၊ ‘ရပ်’နှင့်  
အမှတ်ဆိုတဲ့ အာရမ္မာက မှတ်စိတ် ‘နာမ်’ ဤလို အာရုံနှင့် မှတ်စိတ် ဖြစ်ပေါ်လဲ  
ရပ်နာမ်ဟာ တည့်တည့်နေအောင် ထပ်မံ ထပ်မံ သွားအောင်၊ အံကိုက် အံကျဖြစ်  
သွားအောင်၊ ကစ်ပြိုင်နက် ဖြစ်သွားအောင် အာရုံနှင့် မှတ်စိတ် အတွဲလိုက် အတွဲ  
လိုက် ကပ်ခနဲ ကပ်ခနဲ ဖြစ်သွားအောင် သတိချုပ်၍ အသိအမှတ်ပြုနေရမည်ဟု  
သိ၊ ၃-၄ နံပါတ်တို့မှာ အဆိုသာရှိနေပါသည်။ သတိ သမာဓိညာက် ရှင့်သန်  
အားပြည့်လာမှ အစစ် ဖြစ်နိုင်ပါသည်။ က... ရှင်းလင်းချက် တစ်ရပ် ဤဤဤ။  
နောက်တစ်ချက်တော့ စိတ်တစ်လုံးနှင့် အဆုံးတိုင်ပဲ၊ ကောင်းလည်း စိတ်၊  
ဆုံးလည်းစိတ်၊ နိုဗ္ဗာန်ရောက်လည်း စိတ်၊ အဝိစိရောက်လည်း စိတ်။ အလောဘ၊  
အဒေါသ၊ အမောဟ၊ စသော ကုသိုလ်စိတ်တို့မှာ နိုဗ္ဗာန်ရောက်အောင် ပို့ဆောင်  
ကြသည်။ လောဘ၊ ဒေါသ၊ မောဟစသော အကုသိုလ်စိတ်တို့မှာ အဝိစိ ရောက်  
အောင် ပို့ဆောင်ကြသည်။ “အစမွှာ နိုရယ်နေတိ စမွှာ ပါပေတိ သုကတ္တ”  
ရော်နှင့်မို့ကဲ့သို့ ဆန့်ကျင်းကို တည်ဆောက်တည်း။ အထက်လမ်းနှင့် အောက်လမ်း ခွဲခြမ်း၍  
သိ၊ စိတ်လိမ္မာက သူခါ၊ စိတ်မလိမ္မာက ဒုက္ခ၊ စိတ်လိမ္မာနို့ရာ များစွာလိုပေသည်။

### တစ်နည်း စိတ်ကိုဖမ်းနည်း

အပေါက် ဗြောက်ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာရှိနေတဲ့ ဖွတ်သတ္တာ၏  
ကောင်ကို အမိအရ ဖမ်းလိုသောသူသူသည် ငါးပါက်ကို အလုံးပိတ်၍ တစ်ပါက်  
တောင့်ဖမ်းလျှင် ဖွတ်ကောင်ကို မိသကဲ့သို့၊ ထို့တူပမာ မျက်စီ၊ နား၊ နွား၊ လျား၊  
ကိုယ်၊ မနော ဤလို ဗြောက်ပေါက်ရှိတဲ့ ခန္ဓာကိုယ် ဟဒယဝါး နှလုံးအိမ်ကို

အနိပ္ပါယာ၊ အကြောင်း၊ အားလျော်စွာ ဖြစ်ပေါ်လာ တတ်တဲ့ စိတ်ရိုင်းကို အမိအရ ဖိုးလိုလျင် မျက်စီပါက်၊ နားပေါက်၊ နာခေါင်းပေါက်၊ လျှောပေါက်၊ ကိုယ် ပေါက် ဆိုတဲ့ ငါးပေါက်ကို အရှုံမပြု နှလုံးမသွင်း မစဉ်းစား မဆင်ခြင်သော အားဖြင့် အလုပ်တိ၍ မနောပေါက်က စောင့်ဖမ်းပါလျင် စိတ်ရိုင်းကို အသေအချာ လက်ဆုပ် လက်ကိုင် မိနိုင်သည်ကို သဘောမိအောင် ကြည့်ရှုပါ။

### ဝိပဿနာညာဏ် အစစ်မှန်

#### ဓားမောက်ရိုး ပြောင်းပြန်

ဖြစ်ခဲ ရုပ်နာမ်တို့၏ မမြဲ ဆင်းရဲ အစိုးမရ ဟု ထင်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တိတိ ကျကျ တစ်တစ်ခွဲ သိမြင်သဘောကျတဲ့ သာမည်လက္ခဏာ ကောင်းကောင်း လူလူ ထင်မှသာ “ဝိပဿနာညာဏ်အစစ်အမှန်”ဟု သိလေ။ သာမည်လက္ခဏာ အစစ်အမှန် ထင်နိုင်ဖို့ရာကိုလည်း အနိစ္စ-အနိစ္စ၊ ဒုက္ခ-အနတ္တလို့ ရှုမှတ်၍ ဝိပဿနာညာဏ် အစစ်အမှန်မဖြစ်နိုင်။ ဓားမောက်ရိုးကို ပြောင်းပြန် တပ်ထား သည်နှင့်သာတူ၏။ “ဒါဖြေး ဘယ်လို ရှုရမလဲ”ဟု မေးရန် ရှိ၏။ ဖြစ်ခဲ ရုပ်နာမ်ကို အမှန်မြင်အောင်ရှာ၊ ဖြစ်ခဲ ရုပ်နာမ်ကို မြင်မှ သဘာဝ လက္ခဏာ အစစ်အမှန်ကို မြင်။ သဘာဝလက္ခဏာကို မြင်မှ ဥပါဒ်-၌-ဘင် သုံးခု ဆိုတဲ့ သခံတ လက္ခ ဏာ အစစ်အမှန်ကိုမြင်၊ သခံတလက္ခဏာ ဥပါဒ်-၌-ဘင် သုံးခုကို မြင်မှ ဥပါဒ်တွင် မမြဲ ၌ဦးတွင် မမြဲ ဘင်သုံး၊ ဤလို့ မမြဲသော အနိစ္စသဘောကို လည်းကောင်း၊ ဖြစ်ခြင်းကို ပျက်ခြင်းက နှိပ်စက်ရေး၍၊ ဆင်းရဲသော ဒုက္ခသာ ဒုက္ခသာကို လည်းကောင်း၊ ဤလို့ဖြစ်ပြီးသောရုပ်နာမ်တို့ကို ပျက်စီးမသွေးရအောင် မည်သူမှု အစိုး မရတဲ့ အနတ္တသာကို လည်းကောင်း၊ ဤလို့ဖြစ်ခဲ ရုပ်နာမ် ပစ္စာဗုံးဆိုတဲ့ သာမည်လက္ခဏာ ကောင်းကောင်း လူလူ ကြီး မြင်မှသာ ဝိပဿနာညာဏ် အစစ် အမှန်ဟု ဆိုလိုပေသည်။

မှတ်ချက်။ ။ ဤမြဲ သခံတသည် လက္ခဏာမဟုတ်၊ လက္ခဏာသည် သခံ တ မဟုတ်ဟု သိ။ သခံတကား ရုပ်နာမ်၊ လက္ခဏာကား ထိုရုပ်နာမ်တို့၌ အမြေတမ်းကပ်၍တည်ရှိသော(ဥပါဒ်-၌-ဘင်)သုံးခုတို့ကို၊ ဖြစ်ခဲ ကို ဥပါဒ်ဟု၊ ရင်ဆဲကို၍ဟု၊ ပျက်ဆဲကို ဘင်ဟု ပိုင်းစွာ၊ မှတ်သားကြောင်းကို လက္ခဏာ ဆိုသည်။ သခံတကား သဘာဝဓမ္မ ပရမတ်၊ လက္ခဏာကား ထို သဘာဝကိုစွဲ၍ ခေါ်ဆိုရသော တဇ္ဈပည်တည်း။ အနိစ္စ-ဒုက္ခ-အနတ္တ ဆို

သည်နှင့် လက္ခဏာဆိုသည်မှာ အတူတူသာ မှတ်ပါ။

### ဝိပဿနာဘက်သို့တက်ပုံ

ဝိပဿနာဘက်သို့တက်ပုံကို ကမ္မဋ္ဌာန်းခွင့် ဝင်ခါစ ၃ ရက်စ၊ ၇ ရက် စဝင်ကြတဲ့ ယောကိုရော အတော်အသင့် ဝင်ဖူးကြတဲ့ ယောကိုရော၊ အဝါးဝြိုး အချိုးကျျြိုးတဲ့ ယောကိုပေးကြီးတွေရော၊ အနုစား၊ အလယ်စား၊ အရှင်စား သုံးမျိုး ထား၍ မိမိတို့ ဉာဏ်မိရာက စပြီး တက်နိုင်ကြရန် အကျဉ်းဆုံး အရှင်းဆုံး တက်နည်းကစပြီး တစ်စတစ်စ ကျယ်ကာ တက်သွားပုံတို့ကို ပြဆိုသွားမည် ဖြစ်ရာ နှစ်သက်ရာမှ စ၍ တက်ကြပါလေ။

### ဝိပဿနာရှုန်တိမ်

ဝိပဿနာဘက်သိုံး တက်တယ်ဆိုတာ အခြား မဟုတ်ပါဘူး။ ရထား ခေါင်းတဲ့ လမ်းလွှဲ ရှုန်တိမ်လုပ်လိုက်သလို သွားမြှုပူသွားနေကြသော သမထ သမထမိမ်းမှ ဝိပဿနာ ပညာလမ်းသို့ စိတ်ညွှတ်ပြီး ရုပ်နာမ်လက္ခဏာကို ဆင်ခြင်တာပါပဲ။ အာနာပါန ကမ္မဋ္ဌာန်းမှာ သမထ ဝိပဿနာဟု နှစ်မျိုးရှိရာ ထွက်လေ ဝင်လေ၊ ထွက်သက် ဝင်သက်ဟု ပညာတွေနှင့် ရောပြီးရှုနေလျှင် ဓရန်လမ်း သမထသမထမိသာ ဖြစ်နေ၏။ မဂ်လမ်းဝိပဿနာပညာ ရှုတ်တရက် မဖြစ်နိုင်ပေ။ သို့ပေါ်တွင် လောက်မျှဖြစ်တဲ့ ဓရန်ကို မတောင့်တာ၊ လောကုတ္ထရာ ဖြစ်တဲ့ မဂ်ကိုသာ တောင့်တကာ ကြောပြုဗွာ ရှုနေပါလျှင် သတိပုံးစွမ်း စည်းကမ်း အတိုင်း သတိ သမထ ဉာဏ်ရင့်သန်၍ ပညာအားပြည့်လာတဲ့အခါ သူ့အလိုလို သူ့သဘောအတိုင်း ရုပ်နာမ်ထင်လာ၍ ဝိပဿနာဘက်သို့ ဉာဏ်စဉ် တက်၍ မဂ်ဖိုလ်သို့ ရောက်နိုင်လေသည်။

### အကျဉ်းတက်

သို့ကြောင့် ထွက်သက်ဝင်သက်၊ ထွက်လေ ဝင်လေ ဆိုတဲ့ ပညာတွေ မပါစေဘဲ တစ်ရှုက်စနှစ်ရှုက်စ အားထုတ်ကြတဲ့ ယောကိုတို့မှာ အဆိုပါ သမထအခန်းက ပြဆိုထားတဲ့အတိုင်း အာရုံးနှင့် မှတ်စိတ်ကို ၅ မိနစ် ၁၀ မိနစ်ခန့် တည့်တည့်နေအောင် မှတ်နိုင်၍ ထိမှ သိမှာ ရှာမှာ ရှိက်မှာ ထွက်မှ ဝင်မှာ ပိန်မှ ဖောင်းမှုဆိုတဲ့ အာရုံးတဲ့မှာ စိတ် တည်ပြုမေ့နေတဲ့အခါ အမှတ်လိုက်မှုကို ရပ်စကာ

နှုတ်ခမ်းဖျား ရင်ချိုင်ဝင်းဦးကို ထိတဲ့သဘော၊ ထွက်ဝင်ရှုံးကို နေတဲ့ သဘော၊ ပိန်ဖောင်းနေတဲ့ သဘော ထိမှု သိမှု၊ ထွက်မှု ဝင်မှု၊ ရှုံးကို မြှုံးကို ပိန်မှု ဖောင်းမှု ဆိုတဲ့ တွေ့ထိ လူပ်ရှားမှု သဘောတိုကိုသာ စုံစုံးဦးကို ရှုံးနေပါလျှင် ရှေးက ဝိပဿနာညာ၏ အခြေခံရှိက ထိသိ ထွက်ဝင် ရှုံးကို၊ ပိန်ဖောင်းနေတဲ့ ရပ် သဘော၊ သိမှတ်နေတဲ့ နာမ်သဘော ဤ ရပ်-နာမ် နှစ်ပါးတို့၏ မပြတ်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေကြသည်တို့ကို (၅) မခြေ ဆင်းရဲ့ အနီးမရ သည်တို့ကို တွေ့မြင်-တွေ့မြင်နေရတဲ့ အထက် ဖျော်ခနဲ့ ပြတ်စဲ ချုပ်မြင်းရာသို့ ရောက်၌ဗြိုင် မဂ်ဖိုလ် နိုဗ္ဗန်ကို လျှင်မြှုနစ်စွာ မျက်မောက်ပြုသွားရတတ်လေသည်။

ရှေးဘဝက လက်ငှာတလက် စ ဝိပဿနာညာ၏ အခြေခံမရှိခဲ့၍ တို့မှ လောက်နှင့်ပင် မဂ်ဖိုလ် နိုဗ္ဗန်ကို မျက်မောက်မပြနိုင်သေးလျှင် အထက်ဗြိုင် ဖော်ပြထားသော နည်းလမ်းအတိုင်း အားထုတ်ပါလေ။

အားထုတ်ပုံမှု... ဤအာနာပါန အလုပ်တရားကို အားထုတ်သောသူမှာ သူလော၊ ပါလော၊ ယောက်ဗျားလော၊ မိန်းမလောဟု စောကျာဆင်ခြင်သည် ရှိသော် သူ ငါ ကျား မ စသည်မဟုတ်၊ သတိနှင့်ယှဉ်သော စိတ်ပါတကားဟု သိရလိမ့်မည်။ ဤလို သိပြီးလျှင် နာမ်၏ နှိုရာ ဟဒယဝတ္ထု၊ ဟဒယဝတ္ထု၏ နှိုရာ ကရကောယကား ရှင်ပါတကားဟုသိရလိမ့်မည်။ ဤလို သိပြီးလျှင် သူ ငါ စသည်မဟုတ် နာမ်ရပ်နှစ်ပါးသာ အာနာပါန အလုပ်တရားကို အားထုတ် တာပါတကား ဟု ဟုတ်မှန်တဲ့အတိုင်း သိရလိမ့်မည်။ ဤလို အကျိုးအားဖြင့် ရှင်နာမ်နှစ်ပါးကို ပိုင်းခြားပြီးလျှင် ရပ်ကား ရုပက္ခနား၊ နာမ်တို့တွင် စိတ်နာမ်ကား ဝိညာဏာက္ခနား၊ စိတ်နှင့် ယူဉ်တဲ့ ဝေဒနာကား ဝေဒနာက္ခနား၊ သညာကား သညာက္ခနား၊ သတိနှင့် တက္ခ ဝေဒနာသညာမှ ကြွင်းသော ဖသာစေတနာ စသော စေတသိက် ဤ ကား သံ့ရက္ခနား၊ ဤခွဲခွဲးပါးတို့သာ အာနာပါန အလုပ်တရားကို အားထုတ်တာပါတကားဟု ဟုတ်မှန်တဲ့အတိုင်း သိရလိမ့်မည်။

ဤလို ခန္ဓာဝါးပါးတို့ကို ပိုင်းခြား၍ သိပြီးလျှင် အဆိုပါ ရပ်နာမ်ခန္ဓာကို ဖြစ်တတ်စေသော ရှေးဖြစ်သော အပိုဇာ၊ တက္ခာ၊ ကံ့စသည်တို့ကား အကြောင်း တရား၊ ရပ်နာမ် ခန္ဓာတိကား အကိုးဘရားဟု အကြောင်းကြောင့် ဖြစ်တဲ့ အကိုး ဘရားတို့ ပါတကားဟု သိရလိမ့်မည်။ ဤလို သိပြီးလျှင် ဤရပ်နာမ်ခန္ဓာတိ သည် ဖြစ်ချောင်းအတွင်း၌ ရှိသော ရေယာဦးပမာ ပဋိသန္ဓာမှ စုတိသေနေ့သို့

ကျအောင် မပြတ်မစ ထပ်တလလဲ ဖြစ်ပျက်နေကြတဲ့ အနိစ္စ ဒုက္ခ အနိဇ္ဇ  
လက္ခဏာရေးသုံးပါးတို့သာ မူချ ကေန်အမှန် ဖြစ်ပျက်ကြတာပါတကားဟု  
သိရလိမ့်မည်။ ဤလို မဖောက်မပြန် ဟုတ် မှန်စွာ သိတဲ့အတိုင်း မြင်တွေ့နေရတဲ့  
ဖြစ်ပျက် ရပ်နာမ်တို့၏ အဆုံး၊ မဖြစ် မပျက်ဘဲ အမြှင့်များ အေးနေတဲ့ နိုဗ္ဗာန်ကို  
မျက်မှောက်မြင်သိတဲ့ မဂ်ဘာက်ထိအောင် အားထုတ်ရမည်မှတ်ပါလေ။ ဤနည်း  
ကိုရှိ၍ နေရာတကာတိုင်း ညာကြီးပါစေ။

### ဝိပဿနာ လုပ်ငန်းစဉ်

ရှေးက ဝိပဿနာညာက် အမြှေခံမရှိနဲ့၍ အဆုံးပါ အားထုတ်မှုဖြင့် မဂ်မဝင်  
ဖိုလ်မပေါ်ကို နိုဗ္ဗာန်ကို မျက်မှောက်မပြနိုင်သေးလျှင် နာမရှုပဲ ၀ ၁၉၉၂ ပေတွာ့  
ဝိပဿနာ ပဋိ ပေတိ လာရှိတဲ့အတိုင်း နာမရှုပဲကို ပိုင်းခြား၍ တစ်ဆင့်တက်ကာ  
ဝိပဿနာကို ဖြစ်စေရမည်။ ဝိပဿနာဘာက်သို့ တက်တဲ့ အခါ သမထုတ္န်းက  
လို ပည်တွေ မပါစေရ၍ ပရမတ် စစ်စေရမည်။ ထွက်လေ ဝင်လေ ထွက်  
သက် ဝင်သက် ဆိတ်တွေက အဟုတ်မရှိ တကယ် မရှိ မူချမရှိ ပည်မှုဟုသိ၊  
အဟုတ်ရှိ၊ တကယ်ရှိ၊ မူချရှိနေတာက နှုတ်ခမ်းဖျား စသည်တို့မှာ တိုးထိ  
ထွက်ဝင် ရှုံးကြုံနေကြတဲ့ ဝါယောဖော်အွေ့ဖြုတ်ပုံ ရပ်ပရမတ်ဟု သိ။ ဤလို သိပြီးလျှင်  
မပြတ်မစ ထပ်တလလဲ ထွက်လိုက် ဝင်လိုက် ရှုံးလိုက် ရှုံးလိုက် ဖြစ်နေတဲ့  
သဘောတွေကို 'ရပ်-ရပ်-ရပ်'ဟု ရပ်ကို ပိုင်းခြားရမည်။ ပြီးလျှင် ရှုံးလိုက်  
တယ် မှတ်တဲ့ အသိအမှတ်နှင့် ရှုံးမှန်း ရှုံးမှန်း သိသိနေတဲ့ အသိကို 'နာမ်-  
နာမ်-နာမ်'ဟု နာမ်ကို ပိုင်းခြားရမည်။ ဤလို ရပ်နလက္ခဏာရှိတဲ့ ရပ်နှင့် နမန  
လက္ခဏာရှိတဲ့ နာမ် ဤရပ်နာမ်နှစ်ပါး တို့ကို တခြားစီ တစ်ယိုစီ ညာက်နှင့် ပိုင်းခြား  
ထားလိုက်ပြီးတဲ့အခါ ရှုံးကြုံနေတဲ့ ရပ်နှင့် မှတ်သိနေတဲ့ နာမ် ဤရပ်နာမ် နှစ်ပါး  
တို့သာ အဟုတ်အမှန် ထင်ရှုံးရှိနေကြသည်။ ရှုံးလိုက် ရှုံးမှုနှင့် ပုဂ္ဂိုလ်

### နာမ်ရပ် အနိစ္စ မြင်တွေ့၍

ဤလို ရပ်နာမ်က အပို ပုဂ္ဂိုလ် သတ္တဝါမရှိ ဟု ရှင်းရင်းကြီး သိမြင်  
သဘောကျပြီးလျှင် မပြတ်မစ ထပ်တလလဲ ဖြစ်ပျက်နေကြတဲ့ ရှုံးကြုံနေမှ ရပ်နှင့်

မှတ်သိမှု နာမ်တိုကို “သတိ အဝိဇ္ဇာဉ်း”ဆိုတဲ့အတိုင်း သတိကို လက်မဂ္ဂတ် စေနေ့၊ “သတေသာ ကာရိ” ဆိုတဲ့အတိုင်း မပြတ်မစ ထပ်တလဲလဲ ဖြစ်ပျက်နေ ကြတဲ့ ဖြစ်ခဲ ရပ်နာမ် ပစ္စာဖွန်ဖြစ်တဲ့ ရှာမျိုးကိုမှ ရပ်နှင့် မှတ်သိမှု နာမ်တွေကို မျက်ခြည်မပြတ်စေဘဲ ဝိပဿနာမျက်စောင်းနှင့် အလိုက်သင့် ချောင်းကြည့်နေ တဲ့အခါ ရှာမျိုးဆိုတဲ့ ရပ်တွေ ဘွားခနဲဖြစ်၊ ပူးတ်ခနဲချုပ်၊ ငါတ်တုတ်ပျောက် ငါတ် တုတ်ပျောက် ဤလို ဥပုံနည်း ရှာရှုပြီးရင် ရှိက်ရပ်ရှုပ် တစ်ဖန် ရှာရှုပ် ဤလို တစ်နေ့လုံး တစ်လလုံး တစ်နှစ်လုံး တစ်သာက်လုံး ရှာရှုပ် ရှိက်ရပ်ဆိုတဲ့ ပါယော ဖော်ပွဲရပ်၊ အဆင့်ဆင့် အဆက်ဆက် မရရေ မတွက်နိုင်အောင် ဖြစ်ပျက် နေကြတဲ့ ရပ်အနိစ္စသဘောကိုလည်းကောင်း၊ ထိရှုပ်လျင် အာရုံရှိနေကြတဲ့ မှတ် သိမှု နာမ် အဆင့်ဆင့် အဆက်ဆက် မရရေ မတွက်နိုင်အောင် ဖြစ်ပျက်နေကြတဲ့ နာမ် အနိစ္စ သဘောကို လည်းကောင်း၊ ဘူးပေါ်သလို ပေါ့လောကြီး ဘွားဘွား ကြီး မြင်ပြီးရင်း မြင်ပြန်ရင်း၊ သိပြီးရင်း သိပြန်ရင်း၊ တွေ့ပြီးရင်း တွေ့ပြန်ရင်း၊ မြင်တွေ့ မြင်တွေ့နေရပေလိမ့်မည်။

### သစ္ာသီမြင်နိုဗုန်းဝင်

ဤလို ရခဲတဲ့ လူ့ဘဝကို ရကြ၍ ကြိုးခဲတဲ့ သာသနာတော်ကြီးနှင့် ရင်ဆိုင် လက်ငင်း ကြိုးလွှာ နေရဟဲ့အခါ အားထုတ်ရခဲ၊ အားထုတ်နိုင်ခဲ၊ အားထုတ်ဖြစ်ခဲ တဲ့ အနာဂတ်အလုပ် အားထုတ်မှုကို မဂ်ဖိုလ်ရလို၍ အား ထုတ်နေတဲ့ပေါ် ပုဂ္ဂနိုင်ဟာ တစ်ရှူးတစ်ရှိက်ဆိုတဲ့ ဝိပဿနာစိတ် တစ်ချက် တစ်ချက် ဖြစ်ခိုက်မှာ သစ္ာလေးပါး တစ်ပြီးငါက တစ်ချက်တည်း ပါဝင်ပြီးစီး ဖြစ်နေ သည်ကိုလည်းကောင်း၊ ငါတို့ မသိကြ၍သာ သစ္ာလေးပါးက အပိုပုဂ္ဂလ် သွေ့ဝါ အဟုတ်အမှန် မရှိသည်ကို လည်းကောင်း မဖောက်မပြန် ဟုတ်မှန်စွာ သိရှိနိုင်ကြပေလိမ့်မည်။

### သစ္ာလေးပါးသာ

တစ်ရှူး တစ်ရှိက်ဆိုတဲ့ ဝိပဿနာ စိတ်တစ်ချက်မှာ...

(၁) ရှာမျိုးကိုတာက ‘ဒုက္ခသစ္ာ’။ (၂) ရှာလိုက်လိုတာက ‘သမှုဒယ သစ္ာ’။ (၃) ရှာတယ် ရှိက်တယ်လို့ မှတ်ခိုက် မှတ်ခိုက်မှာ လောဘ၊ ဒေါသ၊

မေဟ ကိုလေသာ တဒဂံ ချုပ်ငြမ်းနေတာက ‘နိရောဓသစ္ာ’၊ (၄) ရှူဗာယ် ရှိက်တယ်လို့မှတ် သိမှုဖြင့် အားထုတ်နေတဲ့ မဂ္ဂင်ရှစ်ပါး ပိပသုနာ အကျင့်မြတ် တရားက ‘မဂ္ဂသစ္ာ’၊ ဤလို့ပြု ဖြစ်စေ။

(၁) ရှူဗာယ်-ရှိက်သက်ကို သိမ်းဆည်းတတ်သော သတိအမှတ်က ခုက္ခသစ္ာ။ (၂) ထိအမှတ်သတိကို ဖြစ်စေတတ်သော ရှေးသာဝက တက္ကာ လောဘက သမှုဒယသစ္ာ။ (၃) အဆိုပါခုက္ခသမှုဒယသစ္ာ နှစ်ပါးတို့၏ ရှေးက ဖြစ်နေကျလို့ နောက်အသစ် အသစ် ဖြစ်ခွင့်မရဘဲ ရပ်စဲချုပ်ငြမ်းတာက နိရောဓသစ္ာ။ (၄) လောဘကို ဌိုင်းချုပ်၍ ဌိုင်းကျိုးသော ရုပ်နာမ် ခန္ဓာ ခုက္ခသစ္ာကို ပိုင်းချုပ်၍ သိတတ်သော နိရောဓသစ္ာ၊ နိဗ္ဗာန်လျင် အာရုံရှိသော (၅) အာရုံပြုသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားက မဂ္ဂသစ္ာ။ ဤလို့ပြုပုံမျိုး ဖြစ်စေ၊ လောကိုပိပသုနာ ဥက္ကာဖြင့်ပင် သမှုဒယမဂ္ဂဆိုတဲ့အကြောင်း သစ္ာ နှစ်ပါး ခုက္ခနိရောဓသဆိုတဲ့ အကျိုးသစ္ာနှစ်ပါးတို့ကို သိမြင်၍ သိမြင်တိုင်း သိမြင်တိုင်းတို့၏ အကြောင်းဖြစ်သော မဂ္ဂင် ရှစ်ပါး ပိပသုနာ အလုပ်တရားကို ဗျားများ အားထုတ်၍ ဘဝတစ်ဖန် ရုပ်နာမ်ခန္ဓာကို အဖန်ဖန် ဖြစ်စေတတ်သော အကြောင်း သမှုဒယသစ္ာတက္ကာလောဘကို တဒဂံမှ သမှုဒ္ဒာကျအောင် ပယ်သတ်သွားသောကြောင့် သစ္ာလေးပါး ကမ္မားနှင့် တရားတို့၏ အစွမ်းအားဖြင့် ဝိသုဒ္ဓိပိပသုနာဥက္ကာ အဆင့်ဆင့်တက်၍ အရဟတ္တာမဂ်သို့ ရောက်သဖြင့် နိဗ္ဗာန်ကို မျက်မျှာက်ပြနိုင်သည်ဟု သိလေ မှတ်လေ။

### **လူရှိယာပုတ်လေးပါး တစ်ဆက်တည်းသွား ရှုမှတ်ပုံ**

ယခုလက်ရှိဘဝမှာပဲ မဂ်နိုလ်ကို ရရို ရောက်လိုတဲ့ ယောကိုဖြူ၍ သူမြတ်တို့မှာ ကျောင်းအီမ်ကိုစွဲ ပလို့ဗောကြိုးကယ်တို့တို့ တကယ် ပြတ်ပြတ်တောက်တောက် ဖြတ်၊ အားလပ်သော အချိန်ပိုမယားဘဲ အခွင့်ရတိုင်း တစ်နေ့လုံး တစ်ညွှေလုံး စက္ခုပါလမထောင်တို့ဟို နှလုံးပြုပြီးလျင်...

### **(က) သွားတဲ့အခါ**

သွားတဲ့အခါမှာ သွားတယ် သွားတယ် စသည်ဖြင့် မှတ်၍သွားပါလေ။ သွားနေတဲ့ ရပ်အာရုံထဲမှာ စိတ်ကိုဆိုင်ဖြစ္စာ စိုက်ထားပြီးလျင် သွားနေတဲ့ ရပ်အာရုံနှင့် သွားတယ်မှတ်တဲ့စိတ်၊ အာရုံနှင့် မှတ်စိတ် တည့်တည့်သွားအောင်

ထပ်မံ ထပ်မံသွားအောင်၊ အံကိုက်အံကျ အံကိုက်အံကျ ဖြစ်ဖြစ် သွားအောင် အားထုတ်ရမည်မှတ်။ သတိအမှတ်ကို မပြတ်စေနှင့်။ ဒီလိုသွားမှုကို အမိက ထား၍ အားထုတ်နေတဲ့အခါ ကုန်းလိုခြင်း ကွဲလိုခြင်းစသော နာမ်ရပ် အမှုအရာ စသော အသေးစိတ် အမှုအရာများ ပေါ်ပေါက်လာလျှင်လည်း ဖြစ်ပေါ်လာ သလို တစ်ခုမကျန် မှတ်ရမည်။ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကို မှတ်ရတို့ လည်းကောင်း အတူတူပင် အသိအမှတ်ကို မပြတ်စေနှင့်။ အမှတ်စပ်အောင် သတိပြု။ ဤပုံသွားခြင်း ကြရိယာပုံ အားထုတ်နေတာ အတော်ကြောသွား၍ တောင့်တင်းလာပြီး သေရတော့မလောက် မခံမရပ်နိုင်အောင် ဖြစ်ပေါ်လာတဲ့အခါ ရပ်လိုတဲ့ နေရာမှာ စုရပ်ပြီးလျှင် သတိအမှတ်ကို မပြတ်စေနှင့်။ အမှတ် စပ်အောင် အမြဲသတိပြု။

### **(ခ) ရပ်တဲ့အခါ**

ရပ်တဲ့အခါမှာ ရပ်တယ် ရပ်တယ် စသည်ဖြင့် မှတ်၍ ရပ် ရပ်နေတဲ့ရပ် အာရုံတဲ့မှာ စိတ်ကို ခိုင်မြို့စွာ စိုက်ထားပြီးလျှင် ရပ်နေတဲ့အာရုံနှင့် ရပ်တယ် မှတ် တဲ့စိတ်၊ အာရုံနှင့်မှတ်စိတ်ကို တည့်တည့်နေအောင် ရူးရူးစိုက်စိုက် မှတ်၍ ရပ်ပါ လေ။ ရှုံအမှတ်နှင့် နောက်အမှတ် စပ်အောင် သတိပြု။ ဤပုံ ရပ်ခြင်း ကြရိယာ ပုံတိဖြင့် အားထုတ်နေတာ အတော်ကြော၍ တောင့်တင်းလာပြီးလျှင် မခံမရပ်နိုင် သေရတော့မလောက် ဖြစ်ပေါ်လာတဲ့ အခါ ထိုင်လိုတဲ့ နေရာမှာ အသာရပ်ပြီး လျှင် ရှုံအမှတ်နှင့် နောက်အမှတ် စပ်အောင် သတိပြု။

### **(ဂ) ထိုင်တဲ့အခါမှာ**

ထိုင်တဲ့အခါမှာ ထိုင်တယ် ထိုင်တယ် စသည်ဖြင့် မှတ်၍ထိုင်။ ထိုင်နေတဲ့ ရပ်အာရုံနှင့် ထိုင်တယ်မှတ်တဲ့စိတ်အာရုံနှင့် မှတ်စိတ် တည့်တည့်နေအောင် ရူးရူး စိုက်စိုက်မှတ်၍ ထိုင်ပါလေ။ အမှတ်စပ်အောင် သတိပြု။ ဤပုံ ထိုင်ခြင်း ကြရိယာ ပုံတိဖြင့် အားထုတ်နေတာ အတော်ကြော၍ တင်ပါးပူလာပြီး မအောင့်နိုင် မခံမရပ်နိုင် သေရတော့မလောက် ဖြစ်လာတဲ့အခါ အိပ်လိုတဲ့နေရာမှာ အသာ အိပ်ပြီးလျှင်-

### **(ဃ) အိပ်တဲ့အခါ**

အိပ်တဲ့အခါ အိပ်တယ် အိပ်တယ် စသည်ဖြင့် မှတ်၍ အိပ်ပါလေ။ အိပ်နေ တဲ့ ရပ်အာရုံနှင့် အိပ်တယ်မှတ်တဲ့စိတ် အာရုံနှင့် မှတ်စိတ် တည့်တည့် နေအောင်

စုံစုံစိုက်စိုက်မှတ်၍ အိပ်ပါ။

မှတ်ချက်။ ။ ၅၅။ ကြုံရိယာပုတ်လေးပါးကြားမှာ အရပ်အနား မရှိရ တစ်ဆက်တည်း သွားခြင်း ကြုံရိယာပုတ် မခံမရပ်နိုင်မှ ထိုင် ထိုင်ခြင်း မခံနိုင်မှ အပ်ပ အိပ် ခိုင်ခြင်းမခံနိုင်မှ သွား စသည်ဖြင့် တစ်ရက်လုံး ကြီးစား၊ တစ်ညွှန်လုံး ကြီးစားကြည်လေ၊ အကျိုးတူး ခံစားရမည် မရ။ အကျိုးတူး ကား အခြားမဟုတ်၊ မပြတ် တရာပ် အမှတ်စပ်အောင် အာရုံတစ်ပါး စိတ်ထွက်မသွားအောင် ကြီးစားနိုင်တဲ့အခါ ရိပ်ခနဲ့ ရိပ်ခနဲ့ မပြတ်မစ ထပ်တလဲလဲ ဖြစ်ပျက်နေကြတဲ့ ရုပ်နာစ် သံခါရတို့၏ ကုန်ဆုံးချုပ်ပြင်း ရာ နိုဗ္ဗာန်သို့ ရောက်သွားတတ်လေသည်။

၅၅။ လိုပိုသွားတဲ့အခါလည်း သွားမှန်းသို့ ရုပ်တဲ့အခါလည်း ရပ်မှန်းသို့ ထိုင်တဲ့အခါလည်း ထိုင်မှန်းသို့ အိပ်တဲ့အခါလည်း အိပ်မှန်းသို့။ ၅၆။ လိုလို ရုပ် ကြုံရိယာပုတ်မှ အခြားတစ်ပါး မိန်းမ၊ ယောကျိုး စသည်ကို မသိစေဘဲ မထင်စေ ဘဲ မဖြင့်စေဘဲ ရုပ်ကြုံရိယာပုတ် တစ်ခုတည်း၏ အမှုအရာ အပြောင်းအလွှာကို သာ သိသိသွားရမည် (၁) ကမ္မဋ္ဌာန်းအလုပ်လက်ကိုင် ပါပါ ဝိပဿနာ အလုပ် ရှိရှိနှင့် သွား-ရပ်-ထိုင်-အပ် ကြရမည်။

၅၆။ ညာအိပ်ရာဝင်သည့်တိုင်အောင် မပြတ်မစ ထပ်တလဲလဲ မှတ်ပါ။ အိပ်ရာမှ နိုးလာတဲ့အခါ နိုးတယ် နိုးတယ်၊ သိတယ် သိတယ်လို့ ဆက်လက်မှတ်ပါ။ ထလိုတဲ့အခါ ထလိုတယ် ထလိုတယ် မှတ်၍ ထပါ။ ဆဲလိုတယ် ဆဲလိုတယ်၊ ကိုင်လိုတယ်၊ ကိုင်လိုတယ်၊ ရုပ်လိုတယ် ရုပ်လိုတယ်၊ သွားလိုတယ် သွားလို တယ် စသည်ဖြင့် ဖြစ်ပေါ်လဲ ဖြစ်ပေါ်လဲ ဖြစ်တဲ့ နာမ်ရုပ်အမှုအရာတို့ကို ကြည့်၍ မှတ်ပါလေ။ တစ်နေ့လုံးဖြစ်စေ၊ တစ်ညွှန်လုံးဖြစ်စေ အာရုံတစ်ပါး စိတ်ထွက် မသွားစေဘဲ မှတ်နိုင်တဲ့အခါ သူ့ မမြင် နာမ်ရုပ်ဖြစ်ပျက် အဆက်ဆက် ဒုက္ခ အချက် လှလှကြီးထင်၊ ဒုက္ခချုပ်တဲ့နိုဗ္ဗာန်ကိုမြင် မဂ်ဝင် သွားတတ်သတဲ့။ ဒုက္ခ ထင်လိုက်တာက လောက်မဂ်ညော်၊ နိုဗ္ဗာန်မြင်လိုက်တာက လောက့်ဘုရား မဂ် ညော်။

၅၇။ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းအိပ်ခြင်း- ကြုံရိယာပုတ် လေးပါး ဖြင့် တရားကို အားထုတ်နေတဲ့ ယောက်ပွို့ဆိုလာ အားထုတ်ဖန်များလာတဲ့အခါ သွားတိုင်း ရုပ်တိုင်း ထိုင်တိုင်း လျောင်းအိပ်တိုင်း သွားလို ရုပ်လို ထိုင်လို လျောင်း

အိပ်လိုတဲ့ စိတ်နာမ် အမှုအရာကို လည်းကောင်း၊ သွားရပ် အိပ်လျောင်းနေတဲ့ ကိုယ်ရပ် အမှုအရာကိုလည်းကောင်း၊ မကြာ မကြာ ခဏ ခဏ တွေ့မြင်နေရပါ သောကြောင့် သွားလို ရှင်လို ထိုင်လို အိပ်လိုတာကလည်း စိတ်နာမ်ပဲ၊ သွား-ရပ်-ထိုင်-အိပ်နေတာကလည်း ဝါယောရပ်ပဲ၊ စိတ်နာမ်က သွားလိုလို ဝါယော ရပ်က သွားပေးတယ်၊ နာမ်က ရပ်လိုလို ဝါယောရပ်ပဲ၊ စိတ်နာမ်က သွားလိုလို ဝါယောရပ်က ထိုင်ပေးတယ်။ စိတ်နာမ်က အလိုရှိတဲ့အတိုင်း ဝါယောရပ်က ဘာမဆို လုပ်ပေးရတယ်။ စိတ်နာမ်က မကောင်းတာ အလိုရှိတဲ့အခါ မကောင်းတာ လုပ်ပေးရတယ်။ အလိုနှင့် အလုပ်- နာမ်နှင့်ရပ်ပဲရှိတယ်။

သွားတတ်-ရပ်တတ်-ထိုင်တတ်-အိပ်တတ်တဲ့ သူကောင်၊ ငါကောင်၊ ယောက်ဗျားကောင်၊ မိန်းမကောင်၊ ပုဂ္ဂိုလ်၊ သတ္တာဝါကောင်ရယ်လိုတော့ ခန္ဓာကိုယ် ထဲမှာ တစ်မျိုးသီးခြား ရှိနေတော့သည် မဟုတ်ဘူး။ အကြောင်းအသိ အလိုအားလျော့စွာ အကြောင်းတိုက်ဆိုင်တိုင်း တိုက်ဆိုင်တိုင်းတို့၌ မပြတ်မစ ထပ်တလဲလဲ ဖြစ်ပျက်နေကြတဲ့ မမြှေဆင်းရဲ ငါထင်တဲ့ ငါကောင်လည်း မဟုတ်၊ နာမ်ရပ်-အနတ္တတို့သာ ဖြစ်ကြသည်ဟု မိမိ အလိုလိုပင် သိမြှင့် သဘောကျချု မိမိ အလိုလို ဆုံးဖြတ်နိုင်တော့သည်သာတည်း။

မှတ်ချက်။ ။ ဤလို သွားခြင်းစသော စိတ်က ‘ဟေတု’ အကြောင်း၊ စိတ်ကြောင့်ဖြစ်တဲ့ ဝါယောရပ်က ‘ပစ္စယ’အကြောင်း၊ ဟေတုအကြောင်းက နာမ်တရား၊ ပစ္စယအကြောင်းက ရပ်တရား၊ နာမ်-ရပ်နှစ်ပါးတို့သာ သွားကြသည် သွားတတ်သော ငါကား ထင်ရှားမရှိဟု ဆုံးဖြတ်၍ သိသည် ဟူလို။

### နို့ဗု့နှိုက်ရောက် မျက်မောက်ပြုရန်

ဤလိုနည်း သေသေကြောကြ မီးမရရင် ငါမနေဟု သဘောထား၍ မီးပွဲတ်သော ယောက်ဗျားကဲ့အလားသို့ မချို့တွေ့စွာ ယောကိုတကာတို့သည်လည်း သွားရင် သွားတယ်၊ ရပ်ရင် ရပ်တယ်၊ ထိုင်ရင် ထိုင်တယ်၊ အိပ်ရင် အိပ်တယ် စသည်ဖြင့် ပစ္စပွဲန် ထိုပ်သီးကျကျ့ဖြစ်ခိုက် ဖြစ်ခဲ ဖြစ်ကြတဲ့ သွားလို ရပ်လို ထိုင်လို အိပ်လိုခြင်း စသော ရပ်အမှုအရာဟူသမျှ တို့ကို တစ်ခုမှ မလစ်စေဘဲ

သတိချပ်၍ ရှုမှတ်၍ များလာတဲ့အခါ သွားလိုခြင်း စသော နာမ်အမှုအရာ၊ သွားခြင်းစသော ရုပ်အမှုအရာ။ ဤနာမ်ရှင် နှစ်ပါးတို့သာ မြင်ရဖန်များလာတဲ့အခါ သွားနေတဲ့ အထဲမှာ သွားလိုတဲ့နာမ် နှင့် သွားနေတဲ့ရပ်၊ နာမ်ရပ်က အပို သွားတတ်သော ပုဂ္ဂိုလ်မရှိဟုလည်း ခကေခကာသိမြင် သဘောကျကျနေတတ်သည်။ ဤလို သိမြင်သဘောကျပြီးလျှင် သွားလို သွားချင်တဲ့ နာမ်နှင့် သွားသွားနေတဲ့ရပ်တို့ကိုလည်း တစ်ခါ သွားလို တစ်နာမ်ချုပ်၊ သွားတိုင်း သွားတိုင်း နာမ်ရပ်ချုပ်၊ ချုပ်ဖျောက်-ချုပ်ဖျောက် အနိစ္စနိုင်ငံသို့ ရောက်ရောက်နေသည်တို့ကိုလည်း တတ်တတ် ထင်ထင် ပိပသနာ မျက်စိနှင့် ခကေခကာ သိမြင် သဘော ကျကျနေတတ်သည်။

ဤလို မပြတ်စေဘ ထပ်တလဲလ ဖြစ်ပျက်နေကြတဲ့ နာမ်-ရပ် အနိစ္စစ်သည်တို့ကို သိမြင်ရဖန် များလာတဲ့အခါ သူ့ကိုမမြင် ငါ့ကိုမမြင်၊ ယောကျားမိန်းမ၊ ပုဂ္ဂိုလ် သလွှာဝါကို မမြင်၊ မိမိ၏ တစ်ကိုယ်လုံး တစ်ကောင်လုံးကြီးကိုပင် မမြင် မပြတ်မစဲ ထပ်တလဲလ ဖြစ်ပျက်နေကြတဲ့ နာမ်ရပ်ဖြစ်ပျက်ကိုသာ မြင်တွေ-မြင်တွေ၊ နေရ၍ ဉာဏ်င့် ဉာဏ်ဝါးမိတဲ့ အခါ (၀၀) အာရုံရော မှတ်စိတ်ရော ပြတ်သွားတဲ့အခါ၊ (၀၀) အမှတ်ဆုံးသွားတဲ့ အခါ ဓမ္မပဒ သပွဒါသဝါယောက်လာ ရဟနာတစ်ပါးကဲ့သို့ ချုတဲ့ခြေထောက် မြေသို့မရောက်မီ ပါ ရုခိုက်၏ အငြေ ကထာ နိုးအိုးလာ ရှင်အာနနွာမထောရှုကဲ သို့ မြေနှင့်ခြေလည်းမထိ၊ ခေါင်းအုံနှင့် ခေါင်းလည်း မထိမီ ရှင်းအတွင်း ကလေးတွင် မှတ်နေသော ရပ်နာမ်သီးရရှိ၏ကုန်ဆုံး ချုပ်ပြိုးရာ မဖြစ် မပျက်ရာ အမှန် မြတ်နိမ္မန်ကို မျက်မောက်ပြုရကာ တစ်မဂ်၌ တစ်မဂ်၊ တစ်ဖိုလ်၌ တစ်ဖိုလ်၊ အရဟတ္တာမဂ် အရဟတ္တာဖိုလ်တိုင် အောင် ရောက်နိုင် ရနိုင်သည်ဟုသိ၍ ယုံယုံကြည်ကြည် အေးထုတ်ကြပါလေ။

ဤလိုဟုပဲ မပြတ်မစဲ ထပ်တလဲလ ဖြစ်ပျက်နေကြတဲ့ ရပ်နာမ် သီးရတို့ကို ဉာဏ်င့် ဉာဏ်ဝါးမိတဲ့အခါ သွားတုန်း သွားဆဲ မဂ်ဖိုလ် ရကြတာ၊ ရပ်တုန်းရပ်ဆဲ၊ ထိုင်တုန်းထိုင်ဆဲ၊ အိပ်တုန်းအိပ်ဆဲ စားတုန်း စားဆဲ၊ ခဲတုန်းခဲ ဆဲ၊ သောက်တုန်းသောက်ဆဲ မဂ်ဖိုလ်ရကြတာ မရောမတွက်နိုင်အောင် များလှပြီဟု သိလေ။

### မဂ်ဖိုလ်ရရှုနှင့် သတိပဋိသွေး

ကြုံးရိယာပထိုင်း လုပ်ငန်းစဉ် အကျဉ်းချုပ်ဆောင်ပုဒ်များ-

၁။ သွားရင် သွားတယ်-သွားတယ်၊ မှတ်ကြကွယ် မှတ်ကြကွယ် သတိပဋိနည်းက လွယ်။

၂။ ရပ်ရင် ရပ်တယ်-ရပ်တယ်၊ မှတ်ကြကွယ် မှတ်ကြကွယ် သတိပဏ္ဍာန်နည်းက လွယ်။

၃။ ထိုင်ရင် ထိုင်တယ်-ထိုင်တယ်၊ မှတ်ကြကွယ် မှတ်ကြကွယ် သတိပဏ္ဍာန်နည်းက လွယ်။

၄။ အိပ်ရင် အိပ်တယ်-အိပ်တယ်၊ မှတ်ကြကွယ် မှတ်ကြကွယ် သတိပဏ္ဍာန်နည်းက လွယ်။

### **သမထနည်းပြီး၏**

၅။ သွားလို သွားချင်တာက နာမ်ကွယ်၊ သွား သွားနေတာက ရုပ်ကွယ်။

သွားလို သွားချင်တာက နာမ်ကွယ်၊ သွား သွားနေတာက ရုပ်ကွယ်။

မှတ်ကြကွယ် မှတ်ကြကွယ်၊ နာမ်ရုပ်နှစ်ပါးသာ သွားတတ်တယ်။

### **နာမ် ရုပ် ဖမ်းနည်း**

၆။ တစ်ခါလိုတော့ တစ်နာမ်ချုပ်တယ်၊ တစ်ခါသွားတော့ တစ်ရုပ်ချုပ်တယ်။

သွားလိုတိုင်း သွားလိုတိုင်း နာမ်ချုပ်တယ်။

သွားတိုင်း သွားတိုင်း ရုပ်ချုပ်တယ်။

မှတ်ကြကွယ် မှတ်ကြကွယ်၊ မင်္ဂလာင်ရွှေ့အလွယ်။

### **ဂိပသုနာနည်းပြီး၏**

#### **ဂိပသုနာ၏သဘော**

ဂိပသုနာ၏သဘောအမှန်မှာ တစ်ခုတည်းကို ရှုမှတ်ရမည်မဟုတ်၊ မြင်တိုင်း ကြားတိုင်း နဲ့တိုင်း မွေးတိုင်း စားတိုင်း သောက်တိုင်း တွေ့တိုင်း သိတိုင်း ကြိတိုင်း စဉ်းစားဆင်ခြင်တိုင်းတို့ကို တစ်ခုမှ မလစ်ရအောင် ရှုမှတ်ရခြင်းသည်

ပိပသုနာ၏ သဘောအမှန်ပေတည်း။ သို့ရာတွင် ကမ္မဏီနံး ဝင်ခါစ အာဒီ ကမ္မဏီက ယောဂါတိမှာ ဉာဏ်မရင်သေးသောကြောင့် အကျိန်လုံး လိုက်၍ မရှုမှတ် နိုင်သေး၊ အာနာပါနဖြစ်စေ၊ ကူရိယာပထဖြစ်စေ၊ တစ်ခုခုကိုသာ သတိ သမဂ္ဂ တရား ကြီးထွားလာအောင်စ၍ ကြီးစားရမည်။ နောက်ကို သတိသမဂ္ဂဉာဏ် ရင်သန်၍ ပညာအားပြည့်လာတဲ့အခါ ဘယ်အရာမဆို ရှုစားသွားနိုင်လဲတဲ့။

### **မြင်-မြင်တယ်၊ ကြား-ကြားတယ်၊ နံ-နံတယ် ထိ-ထိတယ်၊ သိ-သိတယ်**

- (၁) မြင်ဆဲ့-မြင် မြင်တယ်မှတ်ခိုက် မြင် တွေ့ ခံစား သုံးပါးက နာမ်ထင် တာ၊ ထင်တဲ့အဆင်း ကြည်လင်တဲ့ မျက်စိနှစ်ပါးက ရှုံး ထင်တာ။ နာမ် ရုပ် တဗြားစီထင်တာက နာမ် ရုပ် ပိုင်းခြားတာ။ မြင်တယ် မှတ်တာက သတိပညာပိပသုနာဉာဏ်။
- (၂) ကြားဆဲ့-ကြား ကြားတယ်မှတ်ခိုက်၊ ကြား တွေ့ ခံစား သုံးပါးက နာမ်ထင်တာ။ ထင်တဲ့အသံ ကြည်လင်တဲ့ နားနှစ်ပါးက ရုပ်ထင်တာ။ နာမ် ရုပ် တဗြားစီထင်တာက နာမ်နှင့်ရုပ် ပိုင်းခြားတာ။ ကြား တယ် မှတ်တာက သတိပညာ ပိပသုနာဉာဏ်။
- (၃) နဲ့ဆဲ့-နဲ့ နဲ့တယ်မှတ်ခိုက် နဲ့ တွေ့ ခံစား သုံးပါးက နာမ်ထင်တာ၊ ထင် တဲ့ အနဲ့ ကြည်လင်တဲ့နာခေါင်းနှစ်ပါးက ရုပ်ထင်တာ။ နာမ် ရုပ် တဗြားစီထင်တာက နာမ် ရုပ် ပိုင်းခြားတာ။ နဲ့တယ် မှတ်တာက သတိပညာပိပသုနာ။
- (၄) စားဆဲ့-စား စားတယ်မှတ်ခိုက် စား တွေ့ ခံစား သုံးပါးက နာမ်ထင်တာ၊ ထင်တဲ့အရသာ ကြည်လင်တဲ့လျှောနှစ်ပါးက ရုပ်ထင် တာ။ နာမ် ရုပ် တဗြားစီထင်တာက နာမ် ရုပ် ပိုင်းခြားတာ။ စားတယ် မှတ်တာက သတိပညာပိပသုနာဉာဏ်။
- (၅) ထိဆဲ့-ထိ ထိတယ်မှတ်ခိုက် ထိ တွေ့ ခံစား သုံးပါးက နာမ်ထင် တာ၊ ထင်တဲ့အတွေ့ ကြည်လင်တဲ့ နှစ်ပါးက ရုပ်ထင်တာ။ နာမ် ရုပ် တဗြားစီထင်တာက နာမ် ရုပ် ပိုင်းခြားတာ။ ထိတယ် မှတ်တာက သတိပညာပိပသုနာဉာဏ်။

### ရှုမှတ်က အမတအော

မြင်ဆဲခဏ။ ။ ကောင်းကောင်းဆိုးဆိုး အဆင်းရှုပါရုံ အမျိုးမျိုးတိုကို ပကတိ

မျက်စိနှင့် မြင်ရတဲ့အခါ မြင် မြင်တယ်ဟု ဝိပဿနာ ရှုမှတ် မူရှိပါလျှင် ကြည်လင်တဲ့ မျက်စိနှင့် ထင်လာတဲ့ အဆင်းကို ရုပ်ဟု ဟုတ်မှန်တဲ့ အတိုင်းသိ၏။ မြင်တဲ့စက္ခတိညာဏ်၊ တွေ့တဲ့ဖသာ၊ ခံစားတဲ့ ဝေဒနာကိုလည်း နာမ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။

ကြားဆဲခဏ။ ။ ကောင်းကောင်းဆိုးဆိုး အသံသွှေ့ရုံ အမျိုးမျိုးတိုကို ပကတိ

နားနှင့်ကြားရတဲ့အခါ ကြား ကြားတယ်ဟု ရှုမှတ်မူရှိပါလျှင် ကြည်လင်တဲ့ နားနှင့် ထင်လာတဲ့ အသံကို ရုပ်ဟု ဟုတ်မှန်တဲ့ အတိုင်း သိ၏။ ကြားတဲ့ သောတို့ညာဏ်၊ တွေ့တဲ့ဖသာ၊ ခံစားတဲ့ ဝေဒနာကိုလည်း နာမ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။

နံဆဲခဏ။ ။ ကောင်းကောင်းဆိုးဆိုး အနံကစွာရုံ အမျိုးမျိုးတို့ကို ပကတိ

နားခေါင်းနဲ့ နံဖွေးကြရတဲ့အခါ နဲ့ နံတယ်ဟု ရှုမှတ်မူရှိပါလျှင် ကြည်လင်တဲ့ နားခေါင်းနှင့် ထင်လာတဲ့ အနံကို ရုပ်ဟု ဟုတ်မှန်တဲ့ အတိုင်းသိ၏။ ကြားတဲ့ သောတို့ညာဏ်၊ တွေ့တဲ့ဖသာ၊ ခံစားတဲ့ ဝေဒနာကိုလည်း နာမ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။

စားဆဲခဏ။ ။ ကောင်းကောင်းဆိုးဆိုး ချို့ ချင် ငန် ဖန် ခါးအရသာ ရသာ

ရုံ အမျိုးမျိုးတို့ကို လျောနှင့် စားကြည်တဲ့အခါ စား စားတယ်ဟု ရှုမှတ်ပါလျှင် ကြည်လင်တဲ့လျောနှင့် အရသာ ကို ရုပ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။ စားတဲ့မိဂ္ဂတို့ညာဏ်၊ တွေ့တဲ့ဖသာ၊ ခံစားတဲ့ ဝေဒနာကို လည်း နာမ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။

ထိဆဲခဏ။ ။ ကောင်းကောင်းဆိုးဆိုး ဖော်ဗြာရုံ အမျိုးမျိုးတို့ကို ကိုယ် နှင့်

တွေ့ထိကြတဲ့အခါ ထိ ထိတယ်ဟု ရှုမှတ်မူပါရှိလျှင် ကြည် လင်တဲ့ ကိုယ်နှင့် အတွေ့ကို ရုပ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။ ထိတဲ့ကာယ ပိုညာဏ် တွေ့တဲ့ဖသာ ခံစားတဲ့ ဝေဒနာကို နာမ်ဟု ဟုတ်မှန်တဲ့ အတိုင်း သိ၏။ သိတဲ့ခဏ။ ။ ကောင်းကောင်းဆိုးဆိုး သဘောဓမ္မရုံ အမျိုးမျိုးတို့ကို သိကြ

တဲ့အခါ ကြည်လင်တဲ့ နှလုံးနှင့် ထင်လာတဲ့ သဘောကို ရုပ် ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။ သိတဲ့မနောတို့ညာဏ်၊ တွေ့တဲ့ ဖသာ၊ ခံစားတဲ့

၈၀၁နာကို နာမ်ဟု ဟုတ်မှန်တဲ့အတိုင်း သိ၏။

ဤလို နာမ်ရုပ်ကို ပိုင်းခြား၍ သိတတို့ နာများပ ပရီစွေးညာ၏စသော ပိပသုနာညာ၏စဉ် အဆင့်ဆန့်တက်၍ မဂ်ဖိုလ်သို့ ရောက်နိုင်လေ သည်။ ဤလို နာမ် ရုပ်မှုကို ဟုတ်မှန်တဲ့အတိုင်း သိသောကြောင့် မြင်ဆ ကြားဆ နံဆ ထိဆ သိဆ ခဏတို့ ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတယ် စသော ဖြစ်ခွင့်ထိက်တဲ့ (ဥပ္ပါနာရဟ) ဒီဋ္ဌာ ကိုလေသာ နှင့် ရုပ်နာမ်မရောယူက်၊ ရုပ်နာမ်သက်သက်မျှသာ ထင်သောကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း နှုန်ရှုဂါမည်သော တပ်မက်မှ တဏ္ဍာ နာသယသည် တဒ်ခံသည် ချုပ်ပြုမ်းနေသောကြောင့် မကိန်း၊ မကိန်းသောကြောင့် ယောနိသို့ မဆောင်၊ မဆောင်သောကြောင့် ဘဝတစ်ဖန် ရုပ် နာမ် ခန္ဓာ အသစ် အသစ် မဖြစ်။ သမုတ္မာဒေသးမြို့မြို့ အစဉ်ပြတ်၍ ရုပ်သဖြင့် သံသရာစက်ပြတ်၏။ ဘဝတစ်ဖန် ရုပ်နာမ် ခန္ဓာ နောက်ထပ် အသစ်အသစ် မဖြစ်၊ အစဉ်ပြတ်၍ ရုပ်ပါလျင်လည်း အေမာနကရနိဗ္ဗာနသို့ ရောက်ရတော့ မည်သာတည်း။

မှတ်ချက်။ ၂။ ဤ၌ ၆-ဒ္ဒါရု ၆-အာရုံ၊ ၆-ဝိညာ၏၊ ၆-၈၀၁နာ ပေါင်း ဆုံးမိတိုင်း ပေါင်းဆုံးမိတိုင်း ပိပသုနာ ရှုမှတ်မှ မရှိပါလျင် မြင်တိုင်း ကြားတိုင်းစသည်တို့ ဘဝစက် တစ်ပတ် တစ်ပတ် လည်၏ မှတ်။ ရှုမှတ်မှရှိပါလျင် ဘဝစက် သံသရာစက် ရှုတိုင်း ရှုတိုင်း တစ်ပတ်တစ်ပတ် ပြတ်ပြတ် သွားသည် ဟု မှတ်။

(ပိဏ္ဍာတ္ထာအမို့ယ်)

ဆိုလိုရင်း အမို့ယ်မှာ သမထ ပိပသုနာအလုပ်ကို အားထုတ်နေတဲ့ အခါ ရှေး၍ပြခဲ့သော လေဘာစသော ကိုလေသာတို့ကို တဒ်ကံ တဒ်ခဏ တစ်ခဏမျှသတ်၊ အားထုတ်ဖန် များလတ်သော် ကိုလေသာ အတော်ကြာ ကွာ နေ၍ ပိုက္ခမ္မနသတ်၊ နောက်ဆုံးမဂ်သို့ ဆိုက်ရောက်တဲ့အခါ မဂ်ကုသိုလ်နှင့် အကြောင်းအကျိန်မရှိ သတ်ပြီး နိဗ္ဗာန်သို့ ရောက်သွားတတ်သောကြောင့် မဂ်ဆုံး တာတဲ့။ သို့ရကြောင့် တစ်ထောင့်ငါးရာ ကိုလေသာတို့ကို တဒ်မှ စ၍ သမုတ္မာဒေသးမြို့မြို့ အလဲထိုး၍ အသေသတ် တတ်သော သဘော သွားထိုးကို မဂ်ဆုံး တာ။ လိုရင်းမှာ မဂ္ဂင်ရှစ်ပါး စုညီသွား၍ နိဗ္ဗာန်တရားကို တည့်တည့် အာရုံပြနိုင်

တဲ့ မင်စိတ် ဖြစ်ပေါ်လာတာဟု ရှင်းရင်းသီ။

ဝိပဿနာညွှန်၏။ (၁) တဒ်သတ်တယ်ဆိုတာ ကာမကုသိုလ်၊ ကာမ ကုသိုလ် ဆိုတာက လောကီပညာ၊ လောကီပညာ ဆိုတာ တခြားမဟုတ်၊ ပုံ့ဗာဂမင် ပေါ်တဲ့ လောကီဝိပဿနာညွှန်ပဲ။ အဲသည့် ဝိပဿနာညွှန်ကိုလည်း မင်ဆို သည်ဟုသီ။ ဤကား ဥပစာမင်။

(၂) အကြိုင်းမဲ့ သတ်တာက မင်ကုသိုလ်၊ မင်ကုသိုလ် ဆိုတာက လောကုတ္တရာပညာ၊ လောကုတ္တရာပညာဆိုတာ အခြားမဟုတ်၊ လောကုတ္တရာ ညွှန်ပဲ။ အဲသည့် လောကုတ္တရာ ညွှန်ကို မင်ဆိုသည်ဟုသီ။ မူချမင်တည်း။  
**အဓိပ္ပာယ်**

ဤ သီလ သမစ် အခြေအရံနှင့်တကွ ဝိပဿနာကို (၀၀) မဂ္ဂင်ရှစ်ပါး အကြောင်းတရားတို့ ပေါင်းဆုံး ညီညွှတ်မိတဲ့အခါ ရှေးဦးစွာ လောကီသီ၊ နောက် ကို လောကီသီမျိုးမဟုတ်တော့ဘဲ တစ်နည်းတစ်မျိုး ရပ်နာမဲ့ သံ့ရတို့၏ ချုပ်၍မူးရာ နိဗ္ဗာန်ကို မျက်မြောက်ထင်ထင် သိမြောင်နှင့် သွေးတုံးရှိသော အသီ ဆုံးသီတဲ့ လောကုတ္တရာ သီသီသွားသည်ကို မင်ဆိုသည်ဟု သီလ။

### မဂ္ဂင်ညီမှု မင်ဖိုလ်ရဲ

ရှင်းဦးအဲ၊ သမ္မတဒီဇိုင်းအစရိတဲ့ မဂ္ဂင်ရှစ်ပါးကို ဆိုင်ရာ သီလ သမစ် ပညာ သုံးပါး စုပြီးလျှင် လိုရင်းသမစ် မဂ္ဂင်သုံးပါးက ထိုင်နေ၍ ဝိပဿနာ အလုပ်ကို အားထုတ်နေခလဲ အခါ ကာယကံ-ဝိုကံ နှစ်ပါး လွှာကျူးမှု မိမ္ပာမိဝါ ကျူးလွန် မူးကိုလည်း ကြော်ရောင်လျက် ဖြစ်နေပါသောကြောင့် သီလ မဂ္ဂင် သုံးပါးလည်း ပါဝင်ညီညွှတ်နေပါတယ်။ ဝိပဿနာ အလုပ်ကို အားထုတ်မူး ဝိရိယ၊ အမှတ်ရမူ သတိ၊ စုံစိုက်တည်ကြည်မှု သမစ်ကို ရရှိနေပါသောကြောင့် သမစ် မဂ္ဂင် သုံးပါးကိုလည်း ညီညွှတ်နေတယ်။ ထိုအခါ ပညာမဂ္ဂင်ရှစ်ပါးထဲက သမ္မတ သက်ပွဲ မဂ္ဂင်၊ ဝိတက်က ရပ်နာမဲ့ အာရုံသို့ ခဏ ခဏ တင်ပေးနေတယ်။ အဲ သည်တော့ သမ္မတဒီဇိုင်ပညာက မပြတ် မစ ထပ်တလဲလ ဖြစ်ပျက်နေတဲ့ ရပ်နာမဲ့ ခန္ဓာတို့ကို သူ့ဘဝနိုင်ရှိတဲ့ အတိုင်း သူ ငါ မဟုတ်မှန်း၊ ရပ်နာမဲ့ ခန္ဓာတ်း၊ အနိစ္စ ဒုက္ခ အနတ္တမှန်း၊ ဒုက္ခသမ္မတယ နိရောဝမဂ္ဂင်မှန်းသီ သိနေတယ်။

ဤလိုပညာ မဂ္ဂင်ရှစ်ပါးလည်း ညီညွှတ်နေတော့ မဂ္ဂင်ရှစ်ပါးလုံး ညီ ညွှတ်နေတာပေါ့။ ဤလိုမဂ္ဂင်ရှစ်ပါးညီညွှတ်၍ ဖြစ်ပျက် ရပ်နာမဲ့တွေကို ခဏ

ခဏ မြင်တွေ့ရဖန်များလာတဲ့အခါ ပျင်းမှန်း၌းငွေ့လာ၌း၌းငွေ့ဖန် များတော့  
ဖြစ်ပျက် ရပ်နာမ်တွေ့လို့ မတွေ့လို့မြင်လို့၊ သူတို့မှ လွတ်လို့ လွတ်ချင်တော့  
လွတ်အောင် အားထုတ် အားထုတ်တော့ ဖြစ်ပျက်ရပ်နာမ် လက်ထဲက ဖြတ်ခနဲ့  
ပြတ်ချုပ်၌းရာသို့ ရောက်၌း လွတ်သွားတတ်သတဲ့။ ဤလို့ ဖြစ်ပျက် ရပ်နာမ်  
လက်ထဲက လွတ်သွားပုံဟာ။

ကူန္တသနံပိုယ ပွဲတော့ ကိုလေသ ပွဲတော့

စုအော်မာနဲ့ ယော ညာတဲ့ ပဝတ္တတိ

ဟူသော မဟာဂါခန္ဓကနှင့်အညီ မိုး၌းသည် သစ်ပင် တောတောင်တို့  
ကို ဒင်းကနဲ့ ပစ်ခွဲလိုက်သကဲ့သို့ ထိုအတူ ဖြတ်ခနဲ့ ပြတ်စဲ ချုပ်၌းရာသို့ ရောက်  
နိုဗ္ဗန်ကိုမျာ်မောက်ပြုကာ ဘဝသံသရာက မဖောက်ခွဲဖူးသေးတဲ့ လောဘက္န္တာ  
ဒေါသက္န္တာ မောဟက္န္တာ စသော ကိုလေသာကျောက်တောင် သံတောင်တို့ကို  
မဂ်မိုး၌းနှင့် ပစ်ခွဲပစ်သတဲ့။ ထိုအခါ သူမှုမဂ်နှင့်ဆိုင်တဲ့ ကိုလေသာတို့မှာ မဂ်  
မိုး၌းတည့်တည့်၌းထိုးထိုးမှန်တဲ့အတွက် သောတာပလ္လာမက်တာမှ ဒို့နှင့်ဝိုင်း  
ကိုလေသာတို့ဟာ စင်းစင်းသော တည့်တည့် မမှန်သေးတဲ့ လောဘ ဒေါသ  
စသော ကိုလေသာတို့မှာ တဖြည်းဖြည်း သတိရလာကာ မသေအရောက်ရှိနှင့်ရှုံး  
ရှုံးနှင့်ကာ ပဲကာ ထိုမှန်တဲ့ ရူပရာဂ အရူပရာဂ မာန ထိနာ့သွေ့ အဟိရိုက  
အနောတ္တာပွဲ ကိုလေသာတို့မှာ ထိတ်ရုံး လန်းရုံးမဟုတ် ပိုနေမြဲ ကျားနေမြဲ ဖြစ်နေကြ  
ပြန်တယ်တဲ့။

“သွေ့သံ့ရ ပဝတ္တံ့ ဝိသယဇ္ဈာတွာ နိုဗ္ဗနော ပက္န္နတိ”နှင့် အညီ ဤလို့  
လွတ်သွားတယ်ဆိုတာ မပြတ်မစ ထပ်တလဲလ တွေ့မြင်နေရတဲ့ ဖြစ်ပျက် ရပ်  
နာမ် လက်ထဲက လွတ်သွား၌း (၈) စွန့်လွတ်လိုက်၌း ဖြစ်ပျက် ရပ်နာမ်နှင့်  
လုံးလုံးမတွေ့ရဘဲ ဖြစ်သွားတာပဲ။ အဲသည် တစ်ခဏ အတွင်းမှာ ပြတ်ချုပ်၌း  
နေတဲ့ သဘောမှတ်ပါး ဘာတစ်ခုမှ မတွေ့ရ၊ မသိရ၊ မမြင်ရ၊ ရပ်နာမ်သံ့ရ  
ရပ်အားလုံးကို ပြတ်ချုပ်၌းနေတဲ့ သဘောတစ်ခုတည်းကိုသာ တွေ့မြင်နေရ  
တာတဲ့။ ဤလို့ သံ့ရချုပ်၌း တဲ့ သဘောကို သိမြင်မှုမှ တ်ပါး ဘာတစ်ခုကိုမှ  
မတွေ့ရ မသိရတော့ဘဲ ပြတ်ချုပ်၌းနေသော သဘောကို (၈)နိုဗ္ဗန်ကို သူ  
ပြော လူမြော မဟုတ်၊ စာသိ စာမြင်မဟုတ်၊ ကိုယ်တိုင် မဂ်စိတ်ဖြင့် မျာ်မောက်ပြု  
နေရတာကို သိမြင်နေရတာကို မဂ်ဆိုတာတဲ့။ ဖြစ်နေကျအစဉ်ရပ်၍ နောက်ထပ်

အသစ် ရုပ်နာမ်မဖြစ်တော့တဲ့ ပြတ်စဲ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း သဘောကို နိဗ္ဗာန်ဆိုတာတဲ့။ သဘောဆိုတာ ပရမတ္ထသဘာဝ၊ သန္တိသူခ ငြိမ်းအေးတဲ့ သဘော၊ အေးမြတ္ထဲသဘော၊ အိုင်းမာတ် အအေးမာတ် အသခံတမာတ်ကို ဆိုသည်မှတ်လေ။

**သတိပဋိနှင့်အကျင့် ဆောင်ပုဒ်များ**

#### သမထနည်း

- ၁။ ရှူရင် ရှူဗာယ် ရှူဗာယ် မှတ်ကြောဂျာယ် သတိပဋိနှင့်နည်းက လွယ်။  
၂။ ရှိုက်ရင် ရှိုက်တယ် ရှိုက်တယ် မှတ်ကြောဂျာယ် မှတ်ကြောဂျာယ်  
သတိပဋိနှင့်နည်းကလွယ်။

#### ဂိပသုနာနည်း

- ၃။ ရှူဗာ ရှိုက်တာက ရှုပ်ကွယ်၊ သိမှတ်တာက နာမ်ကွယ်။  
၄။ ရှူဗာ ရှိုက်တာက ရှုပ်ကွယ်၊ သိတာ မှတ်တာက နာမ်ကွယ်။  
၅။ မှတ်ကြောဂျာယ် မှတ်ကြောဂျာယ်၊ ရုပ်နာမ်နှစ်ပါးသာ ရှူဗာယ် ရှိုက် တယ်။  
မှတ်ချက်။ ၁။ ရုပ်နာမ်မှတ်နှစ်ပါး ရှူဗာတဲ့ ရှိုက်တတ်သော လူ နတ်  
ပြဟ္မာ ပုဂ္ဂိုလ် သတ္တာဝါတစ်စုံတစ်ယောက် မရှိဟူလို့။

#### ရုပ်နာမ်ပိုင်းခြားနည်း

- ၆။ တစ်ခါရှူဗာ တစ်ခါရှိုက်တော့ တစ်ရုပ်ချုပ်တယ်။  
တစ်ခါသိ တစ်ခါမှတ်တော့ တစ်နာမ်ချုပ်တယ်။  
ရှူဗာတိုင်း ရှိုက်တိုင်း ရုပ်ချုပ်တယ်။  
သိတိုင်း မှတ်တိုင်း နာမ်ချုပ်တယ်။  
မှတ်ကြောဂျာယ် မှတ်ကြောဂျာယ်၊ မင်္ဂလာဇုန်အလွယ်။  
၇။ ထိရင် ထိတယ် ထိတယ်၊ သိရင် သိတယ် သိတယ်။  
၈။ ထွက်ရင် ထွက်တယ် ထွက်တယ်၊ ဝင်ရင် ဝင်တယ် ဝင်တယ်။  
၉။ ရှူရင် ရှူဗာယ် ရှူဗာယ်၊ ရှိုက်ရင် ရှိုက်တယ် ရှိုက်တယ်။  
၁၀။ ချေရင် ချေတယ် ချေတယ်၊ ချေရင် ချေတယ် ချေတယ်။  
၁၁။ တင်းရင် တင်းတယ် တင်းတယ်၊ လျော့ရင် လျော့သယ် လျော့တယ်။  
၁၂။ ပိန်ရင် ပိန်တယ် ပိန်တယ်၊ ဖောင်းရင် ဖောင်းတယ် ဖောင်းတယ်။  
စသည်ဖြင့် လဲ၍ ဆိုပါလေ။

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘဏ္ဍားကြီး၏  
ထေရွာ့အကျဉ်း (၁၂၅၇-၁၃၃၉)



ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘဏ္ဍားကြီး အလောင်းလျာဂို့ ၁၂၅၇ ခု၊ တပေါင်းလဆန်း ၆ ရက်၊ တန်လားနေ့ နံနက် ၄ ချေက်တီးကျော် အခိုန်တွင် ဖွားမြင်သည်။ ရွှေဗျိုခရိုင်၊ စင်္ဒီမြို့နယ်၊ အင်ကြင်းပင်းဆွဲ ၈၀၈ ဖြစ်သည်။ ခမည်းတော်မှာ ဦးလူဖော်၊ မယ်တော်မှာ ဒေါက်မြင်နှင့် ဖြစ်သည်။ သားသမီး လေး ယောက်အနက် ပထမ သားဦး ဖြစ်သည်။ ငယ်နာမည်မှာ မောင်ကျော်ထွန်း ဖြစ်သည်။

၁၀ နှစ် အရွယ်သို့ ရောက်သောအခါ အင်ကြင်းပင်ကျောင်း ဆရာတော် ဦးသုမနထံတွင် အပ်၏၍ ရှင်သာမဏေအဖြစ် သာသန္တဘာဝင်သို့ မိဘနှစ်ပါးက သွတ်သွင်း ချီးမြှောက်သည်။ ဘွဲ့တော်မှာ ရှင်ကဗျာရ ဖြစ်သည်။

၁၂ နှစ်အရွယ်တွင် မန္တလေးမြို့မှ ဦးကြီးတော်သူ ဦးရွှေလူက သာမဏေ ဒကာခံ၏ ရှင်ပြန်ပြပြန်သည်။ ၁၈ နှစ်သားတွင် ရှင်လူထွက်၏ ကျောင်းစာရေး

အလုပ်ဖြင့် မိဘများကို ကျေးဇူးဆပ်လေသည်။

တစ်ဖန် သံဝေဂါဟ် ဖြစ်ပေါ်ကာ မိဘနှစ်ပါးထံ ခွင့်ပန်ပြီး ငယ်ဆရာရှင်း ကျေးဇူးရှင် အင်ကြောင်းပင်ကျော်းဆရာတော်ဘုရားထံတွင် ၁၂၇၆ ခု၊ ဝါဆိုလ၌ သာမဏေ ပြပြန်သည်။ သာမဏေဘဝါဖြင့် တစ်ဝါရ အြိုး ၁၂၇၇ ခု၊ နယ်နှစ်လတွင် မိဘနှစ်ပါး၏ပစ္စယာနှုန်ဟိုခံယူ၍ ကံဆွယ်တော်ဆရာတော်ဘုရားကြီးကို ဥပုံးဆွဲပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

၁၂၈၀ ပြည့် ဂါဆိုးတွင် မန္တလေးမြို့ မရှိနယူပဒေသကျော်း၌ ၂ နှစ်တိုင် ပရိယတ်ကိုလေ့လာတော်မူသည်။ ၁၂၈၃-၈၄ ခုနှစ်များတွင် အင်ကြောင်းပင်ကျော်းမြှုပ်ပိုင် တိုက်အုပ်အဖြစ် တာဝန်ယူ၍ ရဟန်းသာမဏေကျော်းသားများကို စာပေပို့ချသည်။ တစ်ဖက်မှလည်း ဆရာတော်ဘုရားကြီးထံတွင် ဝိသုဒ္ဓိမင်္ဂလာကို လေ့လာတော်မူပေသည်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက ဝိသုဒ္ဓိမင်္ဂလာချရင်း ‘မောင်ပွဲ့ဗုံး’ တို့သပိတ်တစ်လုံး၊ သက်နှစ်းသုံးထည်နှင့် ရဟန်းတရား၊ အားထုတ်သွားက အလွန်ကောင်းတယ်။ ငါတို့မှာတော့ အချုပ်မိ၍ ကျော်းထိုင်ဘုရားကြီးလုပ်နေရတယ်။ မင်းတို့ရှုနိုင်ရင် ကောင်းလု၏’ဟု မိန့်မှာချက်ကို ဦးထိပ် ပန်ဆင်၍ ဝိသုဒ္ဓိမင်္ဂလာမြို့ ကျော်းမြှုံးသောအခါတွင် မိမိကျေးဇူးရှင် ဆရာတော်ဘုရားကြီး ခြေတော်ရင်းသို့ ဝပ်စင်းကာ ဖူးမြော်ကန်တော့ နှုတ်ဆက်ခွင့်ပန် လျောက်ထားလေသည်။

၁၂၈၅ ခု၊ ပါဆိုလတွင် သပိတ်တစ်လုံး၊ သက်နှစ်းသုံးထည်နှင့် ရွှေ့မြို့၊ ပုသိမ်တော်ရာ ကမ္မားနှုန်းကျော်းတိုက်သို့ ကြွေတော်မူပေသည်။ ထိုကျော်းတွင် တစ်ဝါဆို၍ အားထုတ်ခဲ့သည်။

၁၂၈၆ ခု၊ ကဆုန်လဆန်း ၁၀ ရက်တွင် ကျောက်ဆည်သို့ ကြွေတော်မူပေသည်။ ၁၂၈၇ ခုနှစ်တွင် ဖခ်ကြီး၏ ပင့်ဆောင်မှုကြောင့် အင်ကြောင်းပင်ရွှေ့သို့ ကြွေရောက် သီတင်းသုံးပေသည်။ မိမိ၏ ဆရာဖြစ်သူ အင်ကြောင်းပင်ကျော်းဆရာတော်အား တရားပြသတော်မူရပေသည်။

၁၃၀၈ ခုနှစ်၌ မကျေန်းမာသဖြင့် ရွှေ့မြို့မြို့၏ ဒေါက်တာ ကရာဦး အိမ်တွင် ခေါ် သီတင်းသုံး၍ အေးကုသမှုကို ခံယူတော်မူပေသည်။ ၁၃၁၂ ခုနှစ် မှစ၍ ဒကာများ၏ တောင်းပန်ချက်အရ ကျောက်ဆည်၍ ဝေါးချောင်တွင် င လ ရွှေ့မြို့၊ အောင်မြေတွင် င လနှင့် အင်ကြောင်းပင်တွင် င လ စီစွဲ၍ သီတင်းသုံး

ဝေဘူး ဆရာတော်ဘုရားကြီး

၁၇၉

တော်မူရသည်။

သီတင်းသုံးရာ ဝေဘူးချောင်ကို အစွဲပြု၍ ဆဘူးဆရာတော်ဘုရားကြီးဟု  
ကျော်စောလာသည်။ ၁၃၁၉ ခု၊ နတ်တော်လတွင် သီဟိုဇိုနိုင်ငံသို့ ကြွေတော်မူ  
သည်။

ဆရာတော်ဘုရားကြီးသည် သက်တော် ၈၂ နှစ်၊ သိဒ္ဓာတော် ၆၂ ဝါ  
အထိ ဝေနေယျာများတို့အား တရားရေအေး တိုက်ကျွေးခဲ့လေသည်။ ၂၆-  
၆-၇၇ တန်ခိုက်စွဲနေ့ ၇:၃၀ နာရီတွင် ဓာတိရပ်မြေ၊ အင်ကြင်းပင် ကမ္မဋ္ဌာန်း  
ဌာန၌ ခန္ဓာဝန်ချုတ်မူခဲ့လေသည်။

ကျေးဇူးတော်ရွင်  
ဝေါ့သရာတော်ဘုရားကြီး၏  
စိဝယ်ရှာမှန်ပြုး

သီလဆောက်တည်လို ပြီးကြပြီ။ သီလဆောက်တည်ပြီးလျင် ပြည့်စုံ  
အောင် ဖြည့်ကြ။ ဖြည့်လို ပြည့်စုံပြီးဆိုမှဖြင့် မိမိစိတ်နှလုံး အလိုတောင့်တဲ့  
အတိုင်း ပြီးမယ်။ ယခုလည်း ချမ်းသာမယ်။ နောင်လည်း ချမ်းသာမယ်။  
ပစ္စပွဲနှင့်ချမ်းသာ၊ တမလွန်ချမ်းသာ နှစ်ဖြာကို ပေးစွားနိုင်တာဟာ ဘုရား  
ရှင် အဆုံးအမတော်ကလွှဲလို တဗြားမရှိဘူး၊ ဘုရားရှင် အဆုံးအမ ဆိုတာ ပိဋက  
သုံးပုံပဲ။

ပိဋကသုံးပုံ၏ လိုရင်းအချုပ်  
ပိဋကသုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။  
ပိဋကသုံးပုံကို အဆီထုတ်ပါဆိုလျင် “ဗောဓိပက္ခိယ” တရားသုံးဆယ့် ခုနှစ်  
ပါး ရတယ်။  
ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးကို အဆီထုတ်လျင် “မဂ္ဂင် ရှုစ်ပါး”  
ရတယ်။  
မဂ္ဂင်ရှုစ်ပါးကို အဆီထုတ်လျင် “သိက္ခာသုံးပါး” ရတယ်။ သိက္ခာ သုံးပါး  
ဆိုတာ အမိသီလ၊ အမိစိတ္တ၊ အမိပညာပါပဲ။  
သိက္ခာသုံးပါးကိုအဆီထုတ်လျင် “ဇကောဇ္ဈား—တရားတစ်ခု” ရတယ်။  
ရုပ်ပေါ် နာမ်ပေါ်မှာနေပြီး ယခုလို ဆောင်ထားတော့ (ရူမှတ်နေတော့

ကာယကံသောင်းကျိန်းမှု၊ ဝစီကံသောင်းကျိန်းမှု မရှိဘူး၊ အဲဒါ ‘အမိသီလ’လို့ ခေါ်တယ်။

အမိသီလအားကောင်းလျင် စိတ်တွေသောင်းကျိန်းမှုမရှိဘဲ ဌိမ်ဝပ်ပို့ပြား ပြီး တည်နေတော့တယ်။ အဲဒါ “အမိစိတ္တာ”လို့ ခေါ်တယ်။

အမိစိတ္တာ(သမဂ္ဂ) အားကောင်းလို့ အချိန်ကြာလျင် ဘယ်လူ ဘယ် နတ် ဘယ်ပြော့ဘမှ ဖန်တီးလို့ မဖြစ်ဘူး၊ လျှပ်တစ်ပြတ်အတွင်း ကုဋ္ဌတစ်သိန်း ဖြစ်ပြီး ပျက်နေတယ်။ ရုပ်ကို နားကသိနေလျင် ဖြစ်ပျက်ကို သိတော့တာပဲ။ ဖြစ်ပျက်ကို သိတာ “အမိပညာ”လို့ ခေါ်တယ်။

အများနားလည်အောင်ပြောရမယ်ဆိုလျင် ခန္ဓကကိုယ်မှာထင်ရှားတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တဲ့ နားများ နာဝမှာ ထွက်လေ ဝင်လေ နှစ်ရပ်ဟာ အမြဲ တိုက်ဝင် တိုက်ထွက်နေတယ်။

နားများနာဝမှာ ကာယပသာဒအကြည်က အထိခံ၊ ထွက်လေ ဝင်လေ ဖြစ်တဲ့ လေနှစ်ရပ် ဝါယောဖော်ပြုလွှာက ထိတယ်။ ထိုအထိခံနဲ့ “ထိတာကရပ် သိတာက နာမ်”ဆိုတော့ ဒကာကြီး ဒကာမကြီးတို့ သူများ မေးမနေနဲ့၊ ကိုယ့်နာ ဝကို ဉာဏ်နဲ့စောင့်ကြည့်။ ဝင်တော့ ထိဝင်မယ်။ ထွက်တော့လည်း ထိထွက် မယ်။ ထိတာကိုသိလျင် သိနေလျင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့်မရလို့ လောဘမီး၊ ဒေါသမီး ပြီမ်းတယ်။ ပြီမ်းတော့ အေးတယ်။

မထိခင်ကလည်း သိလို့ မဖြစ်ဘူး၊ ထိပြီးပြန်တော့လည်း သိလို့ မဖြစ်ဘူး။ ထိတုန်းကိုသာ သိလို့ဖြစ်တယ်။ အဲဒါကို “ပစ္စဖြန့်တည့်တည့်” လို့ဆိုတယ်။

ထိတာကို သိနေလျင် “ရုပ်နှင့်နာမ်သာ ရှိပါကလား”လို့ သိလိမ့်မယ်။ ရုပ်နာမ်မှတစ်ပါး၊ “ငါ-သူတစ်ပါး၊ ယောက်ဗျား၊ ပိုန်းမ မရှိဘူးဆုံးတာ ဘုရားရှင် ၏ တရားတော်အမှန်ပါကလား”လို့ ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများကိုမေးနေဖို့ မလိုပါဘူး။ နားများ နာဝမှာ လေထိတာကို သိနေလျင် ထိုအချိန်မှာ အတွေ ဆိုတဲ့ ကိုယ်မရှိဘူး။

ထိုသိနေတဲ့အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိုက်ဖြစ်တယ်။ ထိတာကို သိနေတဲ့အချိန်မှာ “ရုပ်နာမ်မှတစ်ပါး ဘာမျှမရှိပါကလား”လို့ သိတာကို နာမ်ရပ်ကိုပိုင်းခြားပြီး သိတာမို့လို့ “နာမရှုပ် ပရီဇ္ဇာဉာဏ်”လို့ ခေါ်တယ်။ တထိတည်းထိ တသိတည်းသိနေလျင် အတွေစင်၍ ဉာဏ်အမြင် စင်

ကြယ်တဲ့ အကျိုးရတယ်။ ဒါဟာ တဒဂ်ပဟာန် ခဏအချိန်ကလေးမှာရတဲ့ အကျိုး၊ နည်းတယ်လို့များ မမှတ်လိုက်ကြနဲ့။

“ကမ္မားလွှာန်းထိုင်ရတာ ဘာမှလည်း မတွေ့ပေါင်၊ ဘာမှလည်း မရပေါင်”  
လို့များ မမှတ်ကြနဲ့။ မြင့်မြတ်တဲ့ဘာဝ ဘုရားသာသနနဲ့ ကြိုကြိုက်တဲ့အခါမှာ ဒီလို အကျိုးထူးများ ရနိုင်တယ်။ စားဖို့သောက်ဖို့ အသာထားပြီး အထူးကြိုးစားကြ။

### မွေးကတည်းက ရှုတတ်က

ကဲပါဗျာ သူတကာဖြစ်တဲ့ဟာကို ပြောရမယဲ့။ အားလုံးသော ကြီးကြီး ငယ်ငယ် ဒကာကြီးတွေ ဒကာမကြီးတွေဟာ အသက်မရှုကြဘူးလားဗျာ။ ပါ၌ တွော့တွေ့ဆိုတာတော့ ရွှေ့သားဖြစ်မှာပဲ။ တို့ကမသိတော့ အသက် ရှုတယ် လို့ ပြောမှာဗျာ။

မေး ။ ။ အားလုံးသော ဒကာကြီးတွေ၊ ဒကာမကြီးတွေ အသက်မရှုကြ ဘူးလား။

မြေး ။ ။ ရှုကြပါတယ်ဘုရား။

မေး ။ ။ အသက်ရှုတဲ့အခါ ဘယ်အချိန်ကစပြီး ရှုကြသတဲ့။

မြေး ။ ။ မွေးကတည်းကပါပဲဘုရား။

မေး ။ ။ အဲဒီတော့ ထိုင်နေရင်းကောာ။

မြေး ။ ။ ရှုပါတယ်ဘုရား။

မေး ။ ။ မတ်တပ်ရပ်ရင်းကောာ။

မြေး ။ ။ ရှုပါတယ်ဘုရား။။

မေး ။ ။ လမ်းသွားရင်းကောာ။

မြေး ။ ။ ရှုပါတယ်ဘုရား။

မေး ။ ။ ခန္ဓာဝန်အတွက် စားဖို့သောက်ဖို့ အလုပ်တွေကို လုပ်နေရင်း ကောာ။

မြေး ။ ။ ရှုပါတယ်ဘုရား။

မေး ။ ။ အေး.... အဲတော့ အိပ်ပျော်သွားတော့ကောဗျာ။

မြေး ။ ။ အိပ်ပျော်သွားတော့လည်း အသက်ရှုပါတယ်ဘုရား။

မေး ။ ။ ဟုတ်ကဲ့လား။

၆၅ ။ ။ ရှုပါတယ်ဘုရား။  
 မေး ။ ။ အမှုကိစ္စတွေ များကြတော့ တစ်ခါတလေ “အသက်မရှုအားပါဘူး” ဆိုပြီးတော့ နေကြတာများ ရှိသေးသလားများ။  
 ၆၆ ။ ။ အသက်မရှုအားတဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘုရား။  
 မေး ။ ။ အေး ဒါဖြင့် အားလုံး အသက်ရှုဖို့တော့ တတ်ကြတဲ့ ပုဂ္ဂိုလ်ချည်းပဲပေါ်များ။ ဒါဖြင့် အသက်ရှုတတ်နေရင် မေးရှုးမယ်များ။ အသက်ရှုတဲ့အခါကျပြီဆိုရင် စဉ်းစားပြီးနေလို့ရှိရင် လေကလေးဟာ ဘယ်အနားကို တိုက်ထွက်သတုံလို့ ယခုလို့ စိတ်ထဲက စဉ်းစားမယ် ဆိုရင် မသိပေဘူးလား။  
 ၆၇ ။ ။ သိပါတယ်ဘုရား။  
 မေး ။ ။ ဝင်တော့ကော လေကလေးဟာ ဘယ်အနားကလေးကို တိုက်ဝင်သလဲဆိုတာ မသိဘူးလား။  
 ၆၈ ။ ။ သိပါတယ်ဘုရား။  
 မေး ။ ။ ဒါဖြင့်ရင် အသက်ရှုတဲ့အခါကျပြီဆိုတော့ လေကလေးဟာ ထွက်သွားပြီး ဘယ်အနားကလေးကို တိုက်ထွက်သတုံး။ ဝင်တော့ လေကလေးဟာ ဘယ်အနားကလေးကို တိုက်ပြီးတော့ ဝင်သတုံး။ ယခုပဲ စဉ်းစားကြည့်ကြစ်းပါများ  
 (ဆရာတော်ဘုရား အမိန့်ရှိယဉ်အတိုင်း တစ်မိနစ်ခန့် ပြုစ်သက်စွာ ထွက်လေ ဝင်လေတို့ကို မှတ်သိနေကြပါသည်)  
 မေး ။ ။ ကဲများ ဘယ်အနားကလေး တိုက်ထွက်သတုံးများ။  
 ၆၉ ။ ။ နွေသီးဖျားကလေးကို တိုက်ထွက်ပါတယ်ဘုရား။  
 မေး ။ ။ ဝင်တော့ကောာ။  
 ၇၀ ။ ။ နွေသီးဖျားကလေးကိုပဲ တိုက်ပြီးတော့ ဝင်ပါတယ်ဘုရား။  
 အဲဒီလို ထွက်လေဝင်လေ နှစ်ရုပ်တို့ကို အမျို့မျိုး အဖြာဖြာအားဖြင့် ဘုရားဆုံးမတော်မူတဲ့အတိုင်း ဘုရားရှင်အလိုတော်ကိုသိပါတဲ့ ဖြင့်မြတ်သော အရှင်သစ်တွေက ဉာဏ်ကြားဆုံးမလို့ အားလုံးတို့ဟာ နားလည်ပြီးသား ရှိပါတယ်များ။ တစ်ခုတည်းကိုပင်လျင်ပဲ ပြောလို့မကုန်နိုင်အောင် ဘုရားရှင် အလိုတော်ကျဘုရားရှင်ဆုံးမပါတဲ့ အဆုံးအမတွေကတော့ များများကြီး ရှိထားကြပြီးသား

ရှုပါတယ်ဗျာ။ သို့သော အဒီလို ရှိထားပြီးသား အသီးသီးတွေကို နားလည်ပြီး သား ရှိပင်ရှိပြားသော်လည်းပဲ ယခုပြားသလိုပဲ ပြာရတယ်ဗျာ။

### နှာဖျားနာဝ တစ်ချက်တည်းသိဇ္ဈမှ

မေး ॥ ॥ လေကလေးဟာ တိုက်ထွက်တော့ ဘယ်အနားကလေးကို တိုက်ထွက်သလဲ။  
 မဖြ ॥ ॥ နှာသီးဝကို တိုက်ထွက်ပါတယ်ဘူရား။  
 မေး ॥ ॥ ဝင်တော့ကောာ။  
 မဖြ ॥ ॥ နှာသီးဝကိုပဲတိုက်ပြီး ဝင်ပါတယ်ဘူရား။  
 မေး ॥ ॥ အဲသည်လို တိုက်ဝင် တိုက်ထွက်တဲ့နေရာကို လက်နှင့် ထိပြီးထားတော့ ကိုယ်မသိပေဘူးလားဗျား။  
 မဖြ ॥ ॥ သိပါတယ်ဘူရား။  
 မေး ॥ ॥ လက်နှင့်ထိပြီးထားတော့ ကိုယ်သိတယ်၊ အဲသည်လိုသိတာကို နှုတ်က ဆိုရသေးသလား။  
 မဖြ ॥ ॥ မဆိုရပါဘူရား။ မဆိုဘဲနှင့် သိပါတယ်ဘူရား။  
 မေး ॥ ॥ လက်နှင့်ထိတော့ သိသလို လေဟာတိုက်ပြီးထွက်တော့ကော့ သိတာကို နှုတ်ကဆိုရသေးသလား။  
 မဖြ ॥ ॥ မဆိုရပါဘူရား။  
 မေး ॥ ॥ တိုက်ဝင်တော့ကောာ။  
 မဖြ ॥ ॥ မဆိုရပါဘူရား။  
 မေး ॥ ॥ ပြီးတော့ သည်လို လက်နှင့်ထိပြီး ထားမယ်ဆိုရင် သိတယ်ဆိုတာက အဆက်ပြတ်ပြီးသွားအောင် သိသလား၊ တစ်ဆက်တည်း သိသလား။  
 မဖြ ॥ ॥ တစ်ဆက်တည်း သိပါတယ်ဘူရား။  
 မေး ॥ ॥ အေး...ဒါဖြင့် ခုနက်ပြားသလို နှာသီးဖျားကလေးမှာ လက်နှင့်ထိတော့ တစ်ဆက်တည်း သိပြီးနေသလို လေကလေးက သည်နေရာကလေးကို တစ်ဆက်တည်း တိုက်ထွက်နေတာဟာ ပြတ်ပါမလား။

ဝေါ့ ဆရာတော်ဘုရားကြီး

၁၈၅

မဖြေ ။ ။ မပြတ်ပါဘုရား။  
 ဧေး ။ ။ ပြန်ပြီးဝင်တော့ကော သည်နေရာကလေးမှာ ပြတ်ပြီးတော့ ကော  
 ဝင်သလား။

မဖြေ ။ ။ တစ်ဆက်တည်း ဝင်ပါတယ် ဘုရား။  
 တစ်ဆက်တည်း တိုက်ပြီးထွက်တော့လည်း အေး အေး  
 အေး အေးနှင့် တိုက်ပြီးဝင်တော့လည်း အေး အေး အေး အေးနှင့်  
 သည် နေရာကလေးမှာ သိပြီးနေမယ်၊ ဟိုဘက်ကို လိုက်မသွား  
 နှင့်။

ဧေး ။ ။ ဟိုဘက်ဆိုတာ ဘယ်လိုပါလဲ ဘုရား။

မဖြေ ။ ။ ထိပြီးနေတာကလေးကို မလွှတ်စေနှင့်၊ တိုက်ပြီး ထွက်နေတာ  
 ကလေးကို သိနေတော့ ဟိုကိုလိုက်မသွားနဲ့၊ ဟိုလိုက်သွားတော့  
 ဘာပြုတုံးဆိုလျှင် ထိတာကလေးကို သိတော့မှာ မဟုတ်ဘူးပျော်  
 ပြန်ဝင်ပြန်တော့လည်း တိုက်ပြီး တိုးပြီး ဝင်တာကလေးကိုသာ  
 လျှင် သိနေပျော်။ ဟိုလိုက်မသွားနဲ့၊ ပြီးတော့ တစ်ဆက်တည်း  
 သည်လို သိပြီးနေမယ် မဟုတ်လား။  
 (မှန်ပါတယ်ဘုရား။)

အေး... အဲဒါကို လက်နှုန်းထိလို တစ်ဆက်တည်း သိသလို  
 သိပြီးနေအောင်ဟာ အခုလည်း ထားကြည့်ကြစမ်းပါပျော်။

ဧေး ။ ။ နာသီးဖျားနှစ်ခုကို နှစ်ခုစလုံးပဲ မှတ်ရမလား၊ တစ်ခုတည်း မှတ်  
 ရမလား ဘုရား။

မဖြေ ။ ။ တစ်ခုတည်း ထားပါ။ နှစ်ခုထားနေလိုက်လိုက်လျှင် စိတ်နှစ်ခု ဖြစ်နော်း  
 မယ်ပျော်။ လက်နှင့်ထိတော့ သိတယ်၊ အဲသည်လို သိတဲ့ နေရာမှာ  
 တစ်ခုတည်းကိုပဲ ရူးရူးထိုက်ထိုက်ထား။  
 (ဆရာတော်ဘုရား ဟောကြားသည့်အတိုင်း နှစ်မိနစ်ခန်း  
 ပြမ်းသက်စွာ မှတ်နေကြပါသည်။)

ကျေးဇူးတင်ရန် ဆူညံသံ

ဧေး ။ ။ အခုလိုထားတော့ နေတယ်မဟုတ်လားပျော်။

၆၆ ॥ ॥ အများအသားဖြင့် နေပါတယ်ဘုရား။  
 မေး ॥ ॥ အကုန်လုံးမဟုတ်ဘုံးလား။  
 ၆၇ ॥ ॥ တပည့်တော် အခုလုပ်တဲ့အချိန်မှာတော့ အများအသားဖြင့် နေပါတယ် ဘုရား။  
 မေး ॥ ॥ ကိုယ်ချောင်းဆိုးတာက ဝင်တာ့လား၊ သူများချောင်းဆိုးတာက  
 ဝင်တာ့လား။  
 ၆၈ ॥ ॥ သူတာကာချောင်းဆိုတာက ဝင်နေတာပါဘုရား။  
 မေး ॥ ॥ အဲဒါ ဝိရိယနည်းလို့လား၊ ဝိရိယများလို့လား၊ ချောင်းဆိုးတဲ့ လူကို  
 အပြစ်ဆိုမှာလား။  
 ၆၉ ॥ ॥ နည်းနည်းတော့ စိတ်ဆိုးသွားပါတယ်ဘုရား။  
 အေး... နေပါဉီးဗျာ၊ အဲသလို ဆင်းရဲမွလွတ်မှုအတွက် ဘုရား ထံမြောက်  
 ရောက်ပြီး ဘုရားအဆုံးအမရတော့ ယခုလိုတားရော၊ ထားတော့ ထိုသူတာကာ  
 က ချောင်းဆိုးရော၊ ချောင်းဆိုးတော့ ချောင်းဆိုးသံကြားရော သည်တော့ ဒကာ  
 ကြီးက “သည်ဒကာကြီး၊ ဒကာမကြီးတွေဟာ ချောင်းဆိုးရမလား”ဆိုပြီး စိတ်  
 ဆိုးသွားရော။ နောက်ပြီး ဒကာကြီးက အခုလို တရား အားထုတ်တယ်ဆိုတော့  
 တွေးလူတွေက ဒကာကြီးဟာ “တော်ပါပေတယ်၊ သူတော်ကောင်းကြီး”လို့  
 ချီးမွမ်းကြလိမ့်မယ်။  
 မေး ॥ ॥ ကဲပါဗျာ၊ ချီးတော့ချီးမွမ်းမယ်၊ သည်လို စိတ်ဆိုးလျက်နှင့် စုတိ  
 ကျလို့ သေသွားလျှင် သည်သူတော်ကောင်းကြီး ဘယ်သွားမလဲ။  
 ၆၁ ॥ ॥ အပါယ်လေးပါး ကျမှာပါပဲ ဘုရား။  
 မေး ॥ ॥ ချီးမွမ်းတာကို ကြိုက်တော့ကြိုက်တယ် မဟုတ်လား၊ ကြိုက်ပေ  
 မယ့် သည်အတိုင်း စိတ်ဆိုးလျက် စိတ်တို့လျက်နှင့် ဒီအချိန်  
 ကလေးမှာ စုတိစိတ်ကျသွားလျှင် ဘယ်ရောက်မလဲ။  
 ၆၂ ॥ ॥ စိတ်ဆိုးလျက်နှင့် သေသွားလျှင် အပါယ်ကျမှာပါပဲဘုရား။  
 မေး ॥ ॥ သေသေချာချာ ကျမှာလား။  
 ၆၃ ॥ ॥ သေသေချာချာကျမှာပါဘုရား။  
 မေး ॥ ॥ ဒကာကြီး အပါယ်ကျချင်သလား။  
 ၆၄ ॥ ॥ မကျချင်ပါဘူးဘုရား။

၁၈၂ ဆရာတော်ဘုရားကြီး

၁၈၇

မေး ॥ ॥ လိမ်တာလား။  
 ဖြေ ॥ ॥ တပည့်တော်က လိမ်တာပါလို့ ဖြေရမှာပါပဲဘုရား။  
 မေး ॥ ॥ ဘာဖြစ်လို့လဲ။  
 ဖြေ ॥ ॥ တပည့်တော်က အပါယ်ကျမှာ တကယ်ကြာက်တာမှ မဟုတ်ဘဲ။

အေး... ဒါကြောင့်မို့ ဒါကာကြီးက ချောင်းဆိုးသံကို ကြားသွားတာပါ။ (ဟုတ်ပါတယ်ဘုရား၊ တပည့်တော်က အပါယ်ကျမှာကိုသာ တကယ်ကြာက်ရင် ချောင်းဆိုးသံမပြောနှင့် အမြောက်ကြီး ပစ်တာတော် ကြားမှာ မဟုတ်ပါဘုရား။) အဟုတ် ကြာက်ပြီဆိုရင် ဝီရိယထားတော့မှာပဲဗျာ။

မေး ॥ ॥ ဒါဖြင့် ဒါကာကြီးက အပါယ်တော့ မကျချင်ဘူးလှေ့လေ။ မကျချင်ရင် ချောင်းဆိုးသံကြားတော့ သည်ချောင်းဆိုးတဲ့လူကို တည့်ရမလား၊ မတည့်ရမလား။

ဖြေ ॥ ॥ မတည့်မှာပါပဲဘုရား၊ စိတ်ဆိုးနေမှာပါပဲဘုရား။  
 အေး... သည်လို့ မဖြစ်စေရရား၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုယ်က ဝီရိယ တူထောင်ပြီးတော့ အခုလိုနေရင်း ဆင်းရမှုလွှာတဲ့မှုအတွက် အဲသည်လို့ နေတုန်း သူက ချောင်းဆိုးတော့ကာ ကြားရော၊ ကြားတော့ ကိုယ်က ဝမ်းမြောက်ရမယ်၊ ကျေးဇူးတင်ရမယ်။ ဘယ်လိုလဲဆိုရင် ဝီရိယနည်းတာကို သူက “ဝီရိယ နည်းတယ်၊ ဝီရိယတိုးလိုက်ပါဦး”လို့ ဘေးကပြောတာဗျာ။ ဟုတ်ကဲ့လားဗျာ။ “ဆင်းရမှု လွှာတဲ့ချောင်းသည်လို့ ဝီရိယမျိုးနှင့်တော့ မဖြစ်သေးဘူး၊ ဝီရိယနည်းတယ်၊ ဝီရိယတိုးလိုက်ပါဦး”လို့ အဲသည်လို့ ပြောတာဗျာ၊ အဲသည်လို့ပြောတော့ ကိုယ့်ကိုယ်ကို ဘယ်လို့ ပြောရမလဲဆိုတော့ “ကဲ... စိတ်ဆွေတို့ရဲ့ နားလည်ပြီ၊ ဝီရိယနည်းတယ်။ တိုးလိုက်ပါဦးဆိုလို့ အခု တိုးပါတော့မယ်” အဲသည်လိုဆိုပြီး တစ်ခါတည်း ဝီရိယကို တိုးရမှာဗျာ။

မေး ॥ ॥ အဲသည်လို့ ဝီရိယကို အဟုတ်တိုးလိုက်မယ်ဆိုရင် သည် ချောင်းဆိုးသံကို ကြားပါမလား။

ဖြေ ॥ ॥ ဝီရိယတိုးလိုက်ရင် မကြားပါဘုရား။

မေး ॥ ॥ ပြီးတော့ စကားတွေ တစ်ပြီးနှင်းတည်း ကျယ်ကျယ် များများ

ကြီး ပြောပြန်ရောတဲ့ဗျာ။ ဘယ့်နှယ်တိုး ကြားမှာလား။  
 ဖြေ ။ ။ ဝိရိယနည်းရင် ကြားမှာပါပဲဘုရား။  
 ဧေး ။ ။ အဲသည်လိုကြားရင် ဘယ့်နှယ်တိုး၊ သူတို့ကို စိတ်ဆိုးသီးမှာလား။  
 ဖြေ ။ ။ တပည့်တော်ကတော့ စိတ်ဆိုးတဲ့ဘက်က များပါတယ် ဘုရား။  
 သည်လိုမဖြစ်စေရဘူး၊ သူတို့ကို စိတ်တို့ရ စိတ်ဆိုးရမှာမဟုတ်ဘူး၊ ဘယ့်နှယ်လဲဆိုရင် “ငါမိတ်ဆွေတွေ ငါရဲ့အစီးအမွားကို ဆောင်ဖော်ရပေတယ်”လို့ ကျေးဇူးတင်ရမှာဗျာ၊ ဘာကြောင့်လဲဆိုရင် အစွဲအားဖြင့် ဝိရိယ ထူထောင်တယ်။ ထူထောင်တော့ စကားပြောတာကို ကြားတယ်ဆိုတာက ကိုယ်လျော့လို့ ပေါ့လို့ ကြားတာကိုးဗျာ။ (လျော့နေပါတယ်ဘုရား။) သည်လို လျော့လို့ ပေါ့လို့ ကြားတော့ စိတ်က ဘယ့်နှယ်ဖြစ်ရမလဲဆိုရင် ဝိရိယထူထောင်မယ်ဆိုပြီး ထူထောင်တော့ စကားပြောတာတွေကို ကြားတယ်၊ အဲသည်တော့ “သူများသီမှာကို ရှုက လှချည်ရဲ့ဗျာ၊ အားထုတ်မယ်ဆိုပြီး အားထုတ်ပြီး နေတယ်”  
 ဧေး ။ ။ စကားပြောတာကို ကြားတယ်ဆိုတာ ဝိရိယနည်းတာမဟုတ်လား ဗျာ။  
 ဖြေ ။ ။ ဝိရိယနည်းလိုပါဘုရား။  
 ဧေး ။ ။ အေး...သည်လို “ဝိရိယနည်းတာကို အားလုံးသော မိတ်ဆွေသံ့မှာများသီရင် ရှုက လှချည်ရဲ့”ဆိုပြီး ဝိရိယကို တိုးပြီးထူထောင်ရမှာဗျာ။ “အခုပြောတာ နည်းပါသေးတယ်၊ သည်ထက်များ တိုးပြောစမ်းပါပြီး” ဆိုပြီး ဝိရိယ သည့်ထက်တိုးပြီး ထူထောင်ရမှာဗျာ။ ဤကဲ့သို့ ထူထောင်လို့ ရှေးကအရှင်တို့၏ ဝိရိယကို မီသွားမယ်ဆိုရင် သူတို့စကားပြောတာ ကြားပါပြီး မလား။  
 ဖြေ ။ ။ မကြားပါဘုရား။  
 ဒါ... သူတို့ကို ကျေးဇူးတင်ရမယ်ဗျာ။ သူတို့ကသာ ဘာသီဘာသာနေလို့ ဘာသံမှ မကြားရရင် ကိုယ့်ကိုယ်ကို ဝိရိယကောင်းကြီးဆိုပြီး စိတ်က ထင်ချင် ထင်မှာဗျာ။ စိတ်ကြီးဝင်ချင် ဝင်နေမှာဗျာ။ ဒါကြောင့် စကားပြောရင် ဝစ်းမြောက်ရမယ်ဗျာ။ ဘာကြောင့်လဲဆိုရင် “အကူအညီပေးတဲ့ သူတော်ကောင်းတွေ”လို့ ဆိုပြီး ကျေးဇူးတင်ရမယ်ဗျာ။  
 ဧေး ။ ။ အခုလို “သည်နေရာက စကားပြောတယ်၊ တော်ပါပြီ”ဆိုပြီး ထား

၁၈၂ ဆရာတော်ဘုရားကြီး

၁၈၉

လိုက်ရင် နေရာကျပါမလား။

ဖြေ ။ ။ နေရာမကျပါဘုရား။

သည်နေရာ စကားပြောတယ်၊ သည့်ပြင်နေရာသွားမယ်ဆိုပြီး သွားရင်  
သည့်ပြင်နေရာကျ စကားပြောပြန်ရော၊ သည်တော့ မလုပ်ဖြစ်ဘူးဟူ။ (ဟိုနေ  
ရာသွားရင်ကော သည်လိုပဲ စကားပြောမှုပါပဲဘုရား။)

ဇေး ။ ။ ဒါဖြင့် ဘယ့်နှယ့်ဖြစ်မလဲ။

ဖြေ ။ ။ ဟိုနေရာ သည်နေရာ နေရာပြောင်းတာနှင့် အချိန်ကုန်ရပါရော  
ဘုရား။

ဇေး ။ ။ အခုန်လို စကားပြောသံကြားရင် “မင်းလုပ်တာ လျော့လို ပေါ့လို”  
ဆိုပြီး အမှန်အတိုင်းကို သိပြီးတော့ ဝိရိယတူထောင်မယ် ဆိုရင်  
နေရာပြောင်းရပါ၍ဦးမလား။

ဖြေ ။ ။ မပြောင်းရပါဘုရား။

သည်လိုဆိုတော့ စကားပြောတဲ့လူတွေကော ကျေးဇူး မတင်သွဲဘူး  
လား။ (ကျေးဇူးတင်သင့်ပါတယ်ဘုရား။) သူတို့ဟာ မေတ္တာရှင် ကရာဏာရှင်  
တွေ ဖြစ်ပါတယ်ဟူ။ ကိုယ်၏လိုလားတောင့်တာချက်ပြီးအောင် အကူအညီ ပေး  
တဲ့ အားလုံးသော မိတ်ခွေသံကို သည်လို ကျေးဇူးတင်ရမယ်ဟူ။

သည်လို ကျေးဇူးတင်ပြီးတော့ အားထုတ်ပါ၊ သည်ကပြောလို ကြားပြန်  
ရင် “ချီးမြှောက်ပါ၊ နားလည်ပါပြီ”ဆိုပြီး သည်လိုပြုရမယ်။ သည်တော့ ရှေးအရှင်  
တွေရဲ့ ဝိရိယကို မိမယ်ဆိုရင် မကြားတော့ဘူးဟူ။ ချောင်းဆိုးတဲ့အသံကို မသိ  
တော့ဘူးဟူ။ ဘာကိုသာ သိနေလိမ့်မလဲဆိုရင် အခုန်ထိတာ ကလေးကိုပဲ  
တစ်သံတည်း သိနေတော့မှာကိုဟူ။ ဟုတ်ကဲ့ လားဟူ။ (ဟုတ်ပါတယ်ဘုရား)  
အသေအချာသိပြီး ဒီအသံကလေးကိုပဲ စိတ်စိုက်နေပါလိမ့်မယ်ဟူ။

### တစ်နွယ်ငင် တစ်စင်ပါ

ဇေး ။ ။ သည်လိုဆိုတော့ ဘယ့်နှယ့်လဲ၊ ဆင်းခဲမှ လွတ်မှုအတွက် “သံးဖြာ  
ပိဋ္ဌက၊ ပါရမိဆယ်ပါး၊ သုံးပါးသောသံကွာနှင့် ခန္ဓာ အာယတန်  
ဓာတ်၊ ပည်တ ပရမတ်၊ သစ္စာ” ဆိုတာဟာ သည်လို ဝိရိယနှင့်  
ထူထောင်ပြီး အခုလို ထိနေတာကလေးကို သိနေရုံနှင့် ကိုယ်

လိုချင်တဲ့ ချမ်းသာသူခရမယ်ဆိုတော့ ဒါတွေ အကုန်လုံး ပါပါ  
မလား။

- ဖြေ ။ ။ အကုန်လုံး ပါပါတယ်ဘူရား၊ ထိသိတဲ့မှာ ခန္ဓာ အာယတန် စာတ်၊  
ပညတ် ပရမတ်၊ ပိဋကသုံးပုံ အကုန်လုံးပါသွားပါတယ် ဘူရား။
- ဧေး ။ ။ အခုန်လို့ ငယ်ငယ်တူန်းကတော့ “သုံးဖြာပိဋက သစ္စာလေးပါး  
သမထ ဝိပသုနာ သတ္တာယိုဇ္ဇာ” အဲသည်လို့ ပြောကြတယ်၍  
သည်ပြင် ရုပ်တို့ နာမ်တို့ အဲသည်လို့ ပြောသေးတယ် မဟုတ်လား၊  
ပြောတော့ကို ဘယ်လိုများ သည်ရုပ်တို့နာမ်တို့ကို ရှုမယ် လုပ်  
မယ်နှင့် ဘယ်များဖြစ်မလဲ၊ နှာသီးဖျားဆိုတာ ရုပ်လား၊ နာမ်လား။
- ဖြေ ။ ။ နှာသီးဖျားဆိုတာ အကြည်စာတ်ဆိုတော့ ရုပ်ပါဘူရား။
- ဧေး ။ ။ သိတာကကော်။
- ဖြေ ။ ။ နာမ်ပါဘူရား။
- ဧေး ။ ။ သည်တော့ နှာသီးဖျားမှာ လက်နှင့်ထိတော့ သိသလို သိနေတယ်  
ဆိုတော့ကော်။
- ဖြေ ။ ။ ရုပ်ရော နာမ်ရော ခွန်တွဲပြီး သိပါတယ်ဘူရား။
- ဧေး ။ ။ အေး.... အချိန်တစ်ခုတည်းမှာ သည်လို့ ဖြစ်ပါတယ်ဗျာ၊ ဒါရှုံး  
ဤကဲ့သို့ သိပြီးနေတော့ ရုပ်နှင့်နာမ်ကို သိနေတယ် ဆိုတာ အမှား  
သိသလား၊ အမှုန်သိသလား။
- ဖြေ ။ ။ အမှုန်သိပါတယ်ဘူရား။
- ဧေး ။ ။ အမှုန်သိပြီး နေတော့ကို ဒါဟာ ဝိဇ္ဇာ အပို့နှုန်းခုရှိသည့် အနက်  
ဝိဇ္ဇာလား၊ အပို့နှုန်းလား။
- ဖြေ ။ ။ ဝိဇ္ဇာပါဘူရား။
- ဧေး ။ ။ မသိရင်ကော်။
- ဖြေ ။ ။ အပို့နှုန်းပါဘူရား။

ဝိဇ္ဇာနှင့် အပို့နှု ဘယ်ဟာအားကောင်း

- ဧေး ။ ။ ဝိဇ္ဇာ အပို့နှု ဘယ်သူအားကောင်းသလဲ။
- ဖြေ ။ ။ ဝိဇ္ဇာက အားကောင်းပါတယ်ဘူရား။

မေး ॥ ॥ အေးပိဋ္ဌက အားကောင်းတယ်ဗျာ။ ဘာကြောင့်လဲဆိုရင် သံသရာ  
တစ်လျောက်လုံးက အပိဋ္ဌနဲ့ချည်းပဲဗျာ။ အခု ဘုရား အဆုံးအမ  
ရသည်နှင့် တစ်ပြိုင်နက် အခုပို့ စိတ်ကလေးကို ထား။ ဒီလို  
သိနေတော့ ဘုရားဆုံးမတဲ့ အဆုံးအမကိုရလို့ သောဝစသာတာ  
ဂုဏ်နှင့် ပြည့်စုံတဲ့ သူတော်ကောင်းအစားစားတို့ဟာ အခု ထားရင်  
အခုပဲသိနေတယ်မဟုတ်လားဗျာ။

**၆၅ ॥ ၂ ॥** သိပါတယ်ဘုရား။

မေး ॥ ॥ သိတော့ ပိဋ္ဌဖြစ်လာရော အပိဋ္ဌဟာ သည်လို သိနေတဲ့အချိန်မှာ  
ဘယ်များ သွားနေသလဲ။

**၆၆ ॥ ၂ ॥** ချုပ်ပျောက် ကင်းကွာနေပါတယ်ဘုရား။

မေး ॥ ॥ ဘယ်နေရာမှာရယ်လို့ လိုက်ပြီးရှာလို့ကော တွေ့သေးသလား။

**၆၇ ॥ ၂ ॥** မတွေ့ပါဘုရား။

မေး ॥ ॥ ကဲဗျာ သံသရာတစ်လျောက်လုံးက အပိဋ္ဌဟာ လူစွမ်းကောင်း  
ကြီး လုပ်နေပေမယ့် ဘုရားအဆုံးအမတဲ့ အဆုံးအမကို ရကြလို့  
ပိဋ္ဌကို သည်လိုပြုလိုက်တဲ့အခါကျတော့ အပိဋ္ဌနဲ့ပိဋ္ဌဟာ ဘယ်  
သူက အားကောင်းသလဲဆိုရင် ပိဋ္ဌက အားကောင်းတာ မှန်  
တယ် မဟုတ်လား။ တစ်ခါ တစ်ခါ ဒကာကြီးတွေက ပြောသေး  
တယ် “အပိဋ္ဌက အားကောင်း လိုက်တာ ဖြစ်နိုင်မှာ မဟုတ်ပါ  
ဘူး”နဲ့ သည်လိုကော တစ်ခါ တစ်ခါ ညည်းတယ် မဟုတ်လား။

**၆၈ ॥ ၂ ॥** ညည်းသံကြားရပါတယ်ဘုရား။

မေး ॥ ॥ နှဲ အဲဒါက ဘုရားဟောတော်မူတဲ့ အဆုံးအမလည်း ရကြတယ်  
မဟုတ်လား။

**၆၉ ॥ ၂ ॥** ရကြပါတယ်ဘုရား။

မေး ॥ ॥ ရကြလျက်သားနဲ့ အပိဋ္ဌကို ချစ်လိုက်တာကိုး။ သူက အား  
ကောင်းလိုက်တာလို့ ဘာကြောင့် ညည်းရသလဲ။

**၇၀ ॥ ၂ ॥** အပိဋ္ဌက တပည့်တော်ကိုနှင့် ပေါင်းလာတာက ကြေပါပြီ ဘုရား။  
ဒါကြောင့် သူ့ကိုလွှတ်ရမှာ နှဲမြောတော်တော့ ဖြစ်နေပါတယ်  
ဘုရား။

မေး ॥ ॥ ပေါင်းလာတာ ကြာပေမယ့် အခုလုပ်ရင် အခုဖျောက်တယ် မဟုတ်  
လား။

၆၆ ॥ ॥ ပျောက်ပါတယ်ဘူရား။

မေး ॥ ॥ အခု ဝိဇ္ဇာရင်ကော အဝိဇ္ဇာဘာ ဘယ့်နယ့်လဲ။

၆၇ ॥ ॥ အခုလည်း အဝိဇ္ဇာဘာ စွာလိုက်ဝင်လိုက်နှင့်ပါပဲ ဘူရား။

မေး ॥ ॥ ဝိဇ္ဇာနှင့်အဝိဇ္ဇာ ဒကာကြီးက ဘယ်သူနဲ့တည့်သလဲ။

၆၈ ॥ ॥ တပည့်တော်တို့ တည့်နေတာတော့ဖြင့် အဝိဇ္ဇာနှင့် တည့်နေပါ  
တယ် ဘူရား။

မေး ॥ ॥ ဝိဇ္ဇာကိုကော လက်သင့်ခံမှာလား။

၆၉ ॥ ॥ ဝိဇ္ဇာကိုတော့ လက်သင့်ခံချင်ပါတယ်ဘူရား။ အဝိဇ္ဇာကိုလည်း  
မလွှတ်နိုင် ဖြစ်နေပါတယ်ဘူရား။

မေး ॥ ॥ အဝိဇ္ဇာက အတင်းလာသလား။

၆၁ ॥ ॥ တပည့်တော်တို့ အတင်းခေါ်ယူနေပါတယ် ဘူရား။

အခု အားလုံးတို့ဘာ အကြားအမြော ဗဟိသတရှိပြီး ဘူရားဆုံးမပါတဲ့  
အဆုံးအမတွေကို ပြောရုံ ဆိုရုံမဟုတ်ဘဲ တကယ်မြဲမ်းတီးလိမ္မာပြီး အလုပ်လုပ်  
မယ်၊ ဝိရိယတူထောင်မယ်ဆိုပြီး နေကြတဲ့ ပရိသတ်တွေ မဟုတ်ဘူးလားယူ။  
(မှန်ပါတယ်ဘူရား။) အားထုတ်မယ်ဆိုပြီး အမြောကို အားထုတ်မယ်လို့ သည်လို့  
ပြောကြတယ် မဟုတ်လား။ (ပြောကြပါတယ်ဘူရား။)

### အဝိဇ္ဇာအကြိုက်

မေး ॥ ॥ အားထုတ်မယ်ဆိုတော့ သည်အချိန် အားထုတ်မယ်ဆိုရင် ဘယ်  
လိုများ စီမံရသေးသတံ့ဗျား၊ ဉာဏ်အချိန်မယ်ဆိုတော့ အားမထုတ်မီ  
ရေးမဆွဲက ဘာတွေစီမံရသာလဲ။

၆၃ ॥ ॥ အားထုတ်မယ်ဆိုပြီးသွားရင် လွှဲဖို့ပြုဖို့ ခေါင်းအုံးကလေးဘာ  
ကလေးအစ ယူကြပါတယ်ဘူရား။

မေး ॥ ॥ သည်လိုယူလာပြီး သူ့ဟာသူ တော်တဲ့နေရာ ပစ်ထားသလား။

၆၄ ॥ ॥ လူမမြင်အောင် ရှုက်ထားပါရောဘူရား။

မေး ॥ ॥ လူလစ်တော့ကော့။

ဖြေ ॥ ॥ လူလစ်တော့ အိပ်လိုက်ပါတယ်ဘုရား။  
 မေး ॥ ॥ ဟုတ်ကဲ့လားဗျာ၊ အေး အခုလည်း ဘုရားရှင်ရဲ့ အဆုံးအမကိုရကြ  
 ပြီး သာသနာအတွင်းမှာ ဘုရားရှင်ရဲ့တပည့်သား၊ တပည့်သီး  
 တွေ ဆိုပြီးတော့ အဝိဇ္ဇာကို ရန်သူမျှန်းသိပြီး အဝိဇ္ဇာရဲ့ မကောင်း  
 ကြောင်းတွေ ချဉ်းပဲပြောတယ်၊ ပြောပေမယ့် အားထုတ်တော့  
 မယ်ဆိုရင် အိပ်ရာတို့ ဘာတို့က အဆင်သင့်ပြင်ပြီးသား ဖြစ်တော့  
 မှ အားထုတ်မယ်ဆိုပြီး အားထုတ်ရော၊ အားထုတ်တော့လည်း  
 ပျင့်ပြီးအားထုတ်တော့ တော်တော်ကြာ ခန် ပြောတဲ့ ထိန့်မွွတို့က  
 ပါလာရောဗျာ့။ လာတော့ ဘယ့်နှယ်လဲ။

ဖြေ ॥ ॥ လာတော့ တပည့်တော်က လက်သင့်ခံတာပါပဲဘုရား။  
 မေး ॥ ॥ အတင်းများ ခုခံပြောနော်းမှာလား။  
 ဖြေ ॥ ॥ မပြောတဲ့အပြင် မင်းတို့လာတာ နောက်ကျတယ်လို့ ပြောမှာပါ  
 ဘုရား။  
 မေး ॥ ॥ အေး ဟုတ်ပါလိမ့်မယ်။ မင်းအခုမှာလာတယ်၊ ငါမှာဖြင့် စောငော  
 ကတည်းက ပြင်ထားလိုက်ရတာ သည်လိုမဟုတ်လား။  
 ဖြေ ॥ ॥ ဟုတ်ပါတယ်ဘုရား။  
 မေး ॥ ॥ ပြီးတော့ကော ဘယ့်နှယ်လဲ၊ အိပ်လိုက်ကြရောလား။  
 ဖြေ ॥ ॥ ဟုတ်ပါတယ်ဘုရား။  
 မေး ॥ ॥ အိပ်ပျော်သွားလိုက်ကြတာက ဘယ်လောက်ကြမှန်းသလဲ။  
 ဖြေ ॥ ॥ လင်းအားကြီးနေထွက်လို့ စားချိန်သောက်ချိန်ကျမှ နှီးပါတယ်  
 ဘုရား။

အဲသည်လို့ဝိဇ္ဇာနှင့်အဝိဇ္ဇာဆိုတာမှာ အဝိဇ္ဇာရဲ့အပြစ်တွေကိုတော့ ဘယ်  
 အခါမှ မပြုတ်အောင် ပြောပါတယ်ဗျာ။ ပြောပေမယ့် ချီးမြောက်တော့ ဘယ်သူ့  
 ချီးမြောက်သလဲဆိုရင် ဝိဇ္ဇာကို ကောင်းကောင်း မချီးမြောက်ဘူး။ အဝိဇ္ဇာကိုသာ  
 ချီးမြောက်တာဗျာ။ အဝိဇ္ဇာကတော့ သည်လို့ ပြောမှာဗျာ။ ဘုရားသားတော်  
 သာမိုးတော်တွေဟာ ငါမကောင်းကြောင်းချဉ်းပဲ ပြောပေမယ့်လို့ ငါဖို့ရာချဉ်း  
 ပဲ လုပ်ထားလိုက်တာ နည်းပါဘူးဗျာလို့ ပြောမှာပဲဗျာ။  
 မေး ॥ ॥ အဲသည်လိုချဉ်းပဲ လုပ်နေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ချမ်းသာ

သုခရပါမလား။  
 ၆၆ ။ ။ မရပါဘုရား။  
 မရချင်နေ ရချင်ရ ဟန်လုပ်ရရင် တော်ပြီခုံးနေမှာလား။ (ဟန်လုပ်ရနှင့်  
 မပြီးနိုင်ပါဘုရား။)  
 မပြီးနိုင်ရင် ဘယ်လိုလုပ်မလဲ။ (သည်လိုနှင့် ကိစ္စတုံးရမှာ ထင်ပါ၏  
 ဘုရား။)  
 ၆၇ ။ ။ အေး ဒါဖြင့် အဝိဇ္ဇာရယ် ဝိဇ္ဇာရယ်ဆိတာသိကြပြီ။ သိတော့ အေး  
 ရမယ်ဆိတဲ့နေရာမှာထား သိရမယ်ဆိတဲ့နေရာကို သိပြီးတော့နေ။  
 အဲသည်လိုနေရင်း သက်တမ်းစွဲလို့ စတိကြရမယ် ဆိရင် စိုးရိမ်  
 ကြောင့်ကြရည်းမှာလား။  
 ၆၈ ။ ။ မနိုင်မကြောင့်ကြရပါဘုရား။

အရာမကျမှန်းသိရင် အရာကျပြီ

၆၈ ။ ။ သိပြီးနေဆိတဲ့နေရာမှာ မနေဘဲ သက်တမ်းစွဲလို့ စတိကြရင်  
 ဘယ်သွားမလဲ။  
 ၆၉ ။ ။ အပါယ်သွားမှာပါဘုရား။  
 ၆၁ ။ ။ အပါယ်တော့ သွားချင်သလားဗျား။  
 ၆၂ ။ ။ မသွားချင်ပါဘုရား။  
 ၆၃ ။ ။ အဟုတ်မသွားချင်တာလား၊ လိမ်ပြေတာလား။  
 ၆၄ ။ ။ တပည့်တော်တို့က လိမ်ပြေရာကျနေပါတယ်ဘုရား။  
 ၆၅ ။ ။ အပါယ်ကို အဟုတ်သွားချင်သလား၊ မသွားချင်ဘူးလား။  
 ၆၆ ။ ။ မသွားချင်ပါဘုရား။  
 ၆၇ ။ ။ မသွားချင်ပေမယ့် ဘယ့်နှုပ်လုပ်သလဲ။  
 ၆၈ ။ ။ တပည့်တော်တို့က အပါယ်သွားတဲ့လမ်းချည်း လုပ်နေပါတယ်  
 ဘုရား။  
 ၆၉ ။ ။ ဒါဖြင့် မသွားချင်ဘူး၊ မရောက်ချင်ဘူးလို့ ပြောတာကို ယုံရပါ  
 မလား။  
 ၆၀ ။ ။ ဒါကတော့ ပါးစပ်ကသာ ပြောတာပါဘုရား၊ လုပ်တာကတော့  
 အပါယ်သွားဖို့လမ်းချည်း လုပ်နေပါတယ်ဘုရား။

အေး.... သည်လို ပြောဖော်ရရင်ပဲ နေရာကျလှပပါ၌။ ဘာကြောင့်လဲ ဆိုရင် ကိုယ်နေရာကျတာ မကျတာကို သိရင်ပဲ တော်လှပြီ။ ဒကာကြီး ဒကာမကြီးများဟာ နေရာမကျတာကို နေရာမကျဘူးလို သိရင် နေရာကျပြီဗျာ။ နေရာလည်း မကျတဲ့နှင့် နေရာကျတာယ် ထင်နေတာကတော့ နည်းနည်းလေးမှ မွော်လင့်စရာ မရှိဘူးများ။

(ဒါက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာကိုးဘုရား။)

ဘူက နေရာကျပြီးသား ဖြစ်နေတာကိုဗျာ။ နေရာမကျတာကို နေရာမကျဘူးလို သိတယ်။ ပျင်းတာကို ပျင်းတာယ်လို သိတယ် ဖျင်းတာကို ဖျင်းတာယ်လို သိတယ်။ သိလျှင် တော်တော် နေရာကျပြီ။

နေရာမကျမှန်းသိတော့ နေရာကျအောင်ဟာ လုပ်တော့မှာဗျာ။ ဟုတ်ကဲ့လားများ။ (လုပ်ပါတော့မယ် ဘုရား။)

### ဝိဇ္ဇာလူစွမ်းကောင်း

အဝိဇ္ဇာနှင့် ဝိဇ္ဇာဟာ ဘယ်သူက လူစွမ်းကောင်းသလဲ။ (ဝိဇ္ဇာက လူစွမ်းကောင်းပါ ဘုရား။) လူစွမ်းကောင်းဆိုတော့ ဘုရားရှင် ဆိုခုံးမတော်မှာတဲ့ ဝိဇ္ဇာကို ကောင်းမှန်းတော့ သိတယ် မဟုတ်လား။ (ဝိဇ္ဇာကိုတော့ ကောင်းမှန်း သိပါတယ် ဘုရား။) ဒါဖြင့် ဝိဇ္ဇာနှင့် ပေါင်းရှုရှုတာပဲဗျာ။ ဟုတ်ကဲ့လားများ။ (မှန်ပါဘုရား။)

ဒီတော့ အဝိဇ္ဇာ အားရှိရာယ်ပဲထင်ထင်၊ ဘယ်လိုပဲထင်ထင် ဘုရား ဆုံးမပါတဲ့ အဆုံးမတော်ကို ယခုနကပြောတဲ့ ရုပ်နှင့်နာမဲ့ နှစ်ခုကိုတော့ သိပြီးသား ဖြစ်နေပါ၌။ အဲဒီ သိပြီးသား ဖြစ်နေတော့ အဲဒီရုပ်နှင့်နာမဲ့ကို ဘုရားအဆုံး အမပါတဲ့အတိုင်း သိပြီးနေတဲ့ အချိန်မှာ ဘယ်နှယ်တုံးများ၊ အဝိဇ္ဇာရှိသေး သလား။ (သိနေတဲ့အချိန်မှာ အဝိဇ္ဇာမရှိပါဘုရား။)

ဒီတော့ ယခု ဘုရားဆုံးမတဲ့အတိုင်း၊ ရုပ်နှင့်နာမဲ့ကို အားပြုပြီး စူးစူး စိုက်စိုက်ထားဆိုတော့ ယခုပဲ ထားလိုက်မယ် အဲဒီလိုထားလိုက်တော့ ဘယ်နှယ်တုံးများ။ ဒီအချိန်မှာ အဝိဇ္ဇာက သံသရာတစ်လျှောက်လုံးမှာ “ငါနဲ့ချည်း နေလာနဲ့တာပဲ။ ဒါကြောင့် ဒီနေရာက ငါ ဘယ်မှမသွားဘူး”လို ဒီလိုများ နော်းမှာလား။ (မနေပါဘုရား၊ အဝိဇ္ဇာက ပြေးမှာပါ ဘုရား။) လုမ်းကြည့်ရင်ကော မြင်သေးသလား။ (မမြင်ပါဘုရား။) ဘယ်ရောက်နေတယ် ဆိုတာကိုလည်း သိသေး

သလား။ (အစိန္တဟာ တစ်ခါတည်း ဖျောက်သွားပါတယ် ဘုရား။)  
 မေး ။ ။ ဒါဖြင့် အစိန္တက အားကောင်းသလား၊ ပိဋ္ဌက အားကောင်း  
 သလား။  
 ၆၆ ။ ။ အစိန္တက အားကောင်းပါတယ်ဘုရား။  
 မေး ။ ။ ဘယ်မှာလဲ ကောင်းတာ၊ သူ့ခများ ပြီးလိုက်တာများ၊ မြင်တောင်  
 မမြင်တော့ဘူး မဟုတ်လား။  
 ၆၇ ။ ။ ဒါပေမယ့် သူက ပြန်ပြန်လာပါတယ် ဘုရား။  
 ဒါက ဒကာကြီးများက လက်သင့်ခံတော့ ပိဋ္ဌက သာသာကလေး ခွာ  
 သွားတဲ့အခါမှာ သူဝင်လာတာပါယျာ။

### ဓာတ်ဆက်ခလုတ် နိပ်ရုံကလေး

အခု ဒီအထဲမှာ ထွန်းထားတဲ့ မီးလုံးတွေလိုပေါ့ယျာ၊ ဒီအလင်းရောင်တွေ  
 ဟာ လင်းအောင် ဘာကလေးတွေရှိယဲလဲ။ (ခလုတ်ကလေးတွေ ရှိပါတယ်  
 ဘုရား။) အဲဒါကလေးတွေကို ဘယ်လိုပြုလိုက်ရင် ဒီအလင်းရောင်ဟာ လင်းလာ  
 သလဲ။ (ဓာတ်ဆက်ပေးလိုက်ရင် လင်းလာပါတယ်ဘုရား။) ဆက်ထားတာ  
 ကလေးကို ကွာသွားအောင် လုပ်လိုက်တော့ကောာ။ (မှောင်သွားပါတယ်ဘုရား။)  
 ) မှောင်သွားတာကို လင်းအောင်လုပ်ရင်ကောာ။ (မှောင်သွားတာကို လင်းချင်ရင်  
 ဓာတ်ဆက်ပေးလိုက် ရပါတယ် ဘုရား။)  
 မေး ။ ။ ဓာတ်ဆက်ပေးလိုက်လို့ မီးလုံးလင်းလာတဲ့အခါ ဒီအမှောင်ကြီး  
 ဟာ ဘယ်ရောက်သွားမလဲ။  
 ၆၈ ။ ။ တစ်ခါတည်း ဖျောက်သွားပါတယ်ဘုရား။  
 မေး ။ ။ အကြွင်းအကျွန်း ရှိသေးသလား။  
 ၆၉ ။ ။ မရှိတော့ပါဘူး ဘုရား။  
 ယခုလိုပါပဲယျာ၊ ပိဋ္ဌနှင့် သာသာကလေး ဓာတ်ဆက်လိုက်တဲ့အခါမှာ  
 အစိန္တဆိုတာဟာ ရှိသေးသလား၊ (မရှိတော့ပါဘုရား။) ဒါဖြင့် အစိန္တဟာ  
 အားကောင်းသလား။ (အစိန္တဟာ အားမကောင်းပါဘုရား။) ဒါဖြင့် အခုလို  
 လုပ်ရမှာ ခက်သလား။ (မခက်ပါဘုရား။)  
 မေး ။ ။ အခုလို တစ်လင်းတည်း လင်းနေ့ပြီဆိုမှဖြင့် အမှန်တွေကို မသိ

၁၉၇  
၂၀၃ ဆရာတော်ဘုရားကြီး

မမြင်ဘူးလားဗျာ။  
ဖြွဲ ။ ။ သိမြင်ပါတယ်ဘုရား။  
မေး ။ ။ မှားဦးမှာလား။  
ဖြွဲ ။ ။ မမှားပါဘုရား။

လွယ်လိုက်တာဗျာ၊ ရှေးအရှင်တွေမှာတော့ အခုလို ဘုရားအဆုံးအမ ရကြတယ်ဆိုတာ အဲဒါ ဘာကို ဆက်ပေးလိုက်တာလဲဗျာ၊ လင်းအောင် စတ်နှစ်ခုကို ဆက်ပေးလိုက်တာပဲဗျာ၊ ဒီဆက်ပေးလိုက်တဲ့ ဥစ္စကို သာသာ ကလေးထားရုပ်ပဲဗျာ၊ ကြားလား။ ဒါကလေးပြတ်သွားအောင်ကတော့ သင်ထားကြရသေးသလား။ (ပြတ်သွားအောင်ကတော့ သင်မထားပါဘုရား၊ ဒါပေမယ့် ပြတ်ချင်နေပါတယ် ဘုရား။) ဒီတော့ အခုန ကလို သာသာကလေးသာ ထားကြ။ ဒီလိုထားတာဟာ ပင်ပန်းသလား၊ (မပင်ပန်းပါဘုရား။) ပစ္စည်းကော ကုန်သလား။ (မကုန်ပါဘုရား။) အလုပ်အကိုင်ရောပျက်သလား။ (မပျက်ပါဘုရား)  
သက်သာလိုက်တာဗျာ၊ ဟုတ်ကဲ့လားဗျာ၊ ကဲရိယာယုတ် လေးပါးမှာ ဘယ့်နှယ်တုံး၊ ထိုင်နေရင်း-မတ်တတ်ရပ်ရင်း-လမ်းသွားရင်း-စားဖို့ သောက်ဖို့ အလုပ်တွေကို လုပ်ကိုင်ရင်းကော ထားလို့ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား၊ ဒါပေမယ့် အီဒီလို လုပ်ရင်း ကိုင်ရင်းဖြစ်တဲ့နည်းကို အကျယ်တဝန် သနားပါ ဘုရား။) ဒါကတော့ ဂိုယ်မှတ်ထားတဲ့ဟာတွေ များများကြီးထဲက အကုန်လုံးမဟုတ်ပါဘူး။ နှစ်သက်ရာ တစ်ခုမှန်မှန်ကို အသာအယာအာရုံပြုလိုက်ပါ။ အာရုံပြုသည်နှင့် တစ်ခြိုင်နှင်း ဘယ်လို ဖြစ်ပါသလဲဆိုရင် ယခုနက မောင်နေတဲ့ ဥစ္စဘာ ဒာ ဒကာကြီးများ ဓာတ်ဆက်လိုက်လို့ လင်းလာသလို မသိတဲ့ ဥစ္စ တစ်ခုဟာ ချက်ချင်း အမှန် သိလေမယ မဟုတ်လားဗျာ။ (သပါတယ်ဘုရား။)  
မေး ။ ။ ယခုလို သိနေတဲ့ အချိန်မှာ ဘယ့်နှယ်တုံးဗျာ၊ ယခုနက မှားနေတာတွေ ရှိပါဦးမလား။  
ဖြွဲ ။ ။ မရှိပါဘုရား။  
အဲဒါ လင်းတာဗျာ-ဒကာကြီးများ၌။

### ဘယ်ခလုတ်နှင့်နှင့်

မေး ။ ။ လင်းအောင် စတ်ဆင်တဲ့ ခလုတ်ကလေးတွေကို မသိတဲ့ အတွက်

အမှောင်ထဲချည်း နေရပါတယ်ဘုရား။  
 ဖြေ ။ ။ အမယ်မင်း... သူတို့ ခလုတ်တွေများလိုက်တာ၊ ဘယ်ခလုတ် နှိပ်  
 နှိပ်ပါဗျာ။  
 ဧေး ။ ။ ခလုတ်တွေကများလို့ ဘယ်ခလုတ်နှိပ်ရမှန်း မသိပါဘုရား။  
 ဖြေ ။ ။ ဘယ်ဟာနိပ်နိပ် ဝင်းခနဲ့ လက်လာမှာပဲ။

(တပည့်တော်နိပ်လိုက်တာ မီးကျွမ်းသွားပါတယ်ဘုရား။ ဒါဟာ ခလုတ်  
 မမှန်လို့ ထင်ပါတယ်ဘုရား။) မကျွမ်းပါဘူးများ လင်းလာမှာပါ။ တစ်ခု တစ်နေ့  
 ရာက ကျွမ်းသွားပေမယ့် သည့်ပြင်ဟာကို နှိပ်ရင် ဘယ်ဟာ ဖြစ်ဖြစ် လင်းမှာ  
 ချည်းပဲ မဟုတ်လား။ (ဟောဒီက မီးတွေကို ဘယ်နေရာက ခလုတ်နှိပ်ရမယ်  
 ဆိတာ တပည့်တော် မသိပါဘုရား။)

ဘယ်ဟာနိပ်နိပ် နှိပ်သာနိပ်၊ သေသေချာချာလင်းမှာပဲ။ ကြားလား။  
 ခလုတ်တွေတော့ သိတယ်မဟုတ်လား၊ ပေါ့ပါဗျာ။ ယုခု သံပဲတော် အပေါင်း  
 အရှင်ကောင်းတွေဟာ အမြိတ်စားအားဖြင့် ဘယ်အခါမှ မပြတ်အောင် မေတ္တာ  
 တည်းဟူသော မိုးစွေပြီး ညွှန်ကြားဆုံးမနေကြတာတွေဟာ မှတ်ထား အများကြီး  
 ရှိတယ်။ အဲဒီအများကြီးထဲက အကုန်စုံမလုပ်နဲ့ တစ်ခုခုသာ လုပ်ပါ။ (တစ်ခု  
 တည်း မှတ်စို့ အရှင်ဘုရား သနားသဖြင့် ချီးမြှင့်ပါ ဘုရား။)

ဘုရားဟောတော်မှတဲ့ ဥစ္စအကုန်စုံဟာ ခလုတ်ချည်းပဲ မှတ်ရမယ်။  
 (သွားရင်း လာရင်း နေရင်း ထိုင်ရင်း စရာဏရော့ -ဝိဇ္ဇာရော့ တစ်ခါတည်းပြီးတဲ့  
 ခလုတ်ကို လိုချင်ပါတယ်ဘုရား။)

### လူတိုင်းသိသော အလွယ်ဆုံးခလုတ်

ဒီလိုဆိုရင် အခုလုပ်ပြောကြပါစို့ရဲ့။ အားလုံးသော ဒကာကြီး၊ ဒကာမကြီး  
 တွေ ကြီးကြီးငယ်ငယ်တွေဟာ အသက်မရှုကြဘူးလား၊ (အသက် ရှုပါတယ်  
 ဘုရား။) ဘယ်တုန်းကစြိုး အသက်ရှုသလဲ။ (မွေးကတည်းက အသက်ရှု  
 ပါတယ်ဘုရား။) ဒီအသက်ရှုကြတဲ့ဥစ္စ ဘယ်သူမှ အသက် မရှုတတ်တဲ့  
 ဒကာကြီးတွေ၊ ဒကာမကြီးတွေမရှုပါဘူး။ မအားလုံး အသက် မရှုနိုင်ဘူး လို့  
 လည်း မရှုဘူး မဟုတ်လား။ (မှန်ပါဘုရား။) အသက်ရှုတာ ကတော့ အားလုံး  
 တတ်တယ် မဟုတ်လား။ (တတ်ပါတယ်ဘုရား။)

ကိုယ်တတ်ပြီးသားဆိုတော့ လွယ်ပါတယ်၊ ဒီတော့ စဉ်းစားဖူ။

ဘယ်လိုစဉ်းစားရမလဲဆိုရင် လေကလေးထွက်တယ်။ ထွက်တဲ့အခါကျတော့ ဒီအသက်ရှူတာ ဘာနဲ့ရှုပါလိမ့်လို တွေ့ကြည့်။ ယခု စဉ်းစား ကြည့်ကစ်းပါ။ ကဲ ဘာနဲ့ရှုသလဲ။ (နာခေါင်းနဲ့ရှုပါတယ် ဘုရား။) ဒကာကြီးကသာနာခေါင်း ရှုတာလား။ ဒီပြင် အားလုံးကရောဖား (နာခေါင်းနဲ့ ပါပဲ ဘုရား။)

ဒါဖြင့် နှစ်ခုမရှိဘူးနော်။ (မှန်ပါဘုရား။) အေး တော်တော်ကြာ ခလုတ်တွေများနော်းမှာလား မပြောတတ်ပါဘူး။ ဒါပဲနော်၊ အကုန်လုံး တစ်မျိုးတည်း ချည်းပဲ။ တစ်ခုတည်းချည်းပဲနော်၊ တော်တော်ကြာ ခလုတ်တွေများနောတယ်လို မလုပ်နဲ့၊ အကုန်လုံး အသက်ရှုတာချည်းပဲနော်၊ ဟုတ်ပဲမလား။ (ဟုတ်ပါတယ် ဘုရား။)

### ရပ်နာမ်နှစ်ချက် တစ်ပြိုင်နက်သိ

အေး ။ ။ အေး ဒါဖြင့် အသက်ရှုတဲ့အခါကျပြီဆိုတော့ လေကလေးဟာ ထွက်တော့ကို ဘယ်အနားကလေးမှာ တိုက်ပြီး ထွက်သတုံး။

ဖြေ ။ ။ နှာသီးဖျားနှစ်ဖက်လုံးမှာ တိုက်ထွက်ပါတယ်ဘုရား။

ဝင်တော့ကို ဘယ်အနားကလေးမှာ တိုက်ပြီးဝင်သတုံး။ (နှာသီးဖျား အဝအဖျားကို တိုက်ဝင်ပါတယ်ဘုရား။) ဒီတော့ ဒါထင်ရှုးတာပေါ်ဖြာ၊ ထင်ရှုးတော့ အဲဒီနေရာကလေး တိုက်ထွတ်တာ တိုက်ဝင်တာကိုပေါ့လေ၊ ထိုထို စိတ်တွေ သွားနေတာကို မသွားဖော်နဲ့ ဒီနှာသီးကလေး နှဝေကလေးမှာ လက်နဲ့ထိထားရင် မသိဘူးလား။ (သိပါတယ်ဘုရား။) သိတယ်နော်။

ပါးစပ်က သိပါတယ်လို ဆိုရသေးသလား။ (မဆိုရပါဘုရား။) မဆိုဘဲနဲ့သိတယ်။ အဲဒီလို လက်နဲ့ထိတော့ သိသလို ထိုထိုအာရုံတွေ မသွားရအောင် အသာလေး လေတိုက်ပြီး ထွက်တဲ့နေရာမှာပဲ ဒီလိုသိပြီး နေအောင် ထားလိုက်ရင် ဟုတ်ကဲ့လားဖြာ၊ အဲဒီလိုထားတော့ကို ဒီနေရာကလေးမှာ အေးအေး အေးအေးနဲ့ တိုက်ပြီး ထွက်မယ်မဟုတ်လား။ (ထွက်ပါတယ် ဘုရား။)

ဟိုအပြင်ဘက်ကို လိုက်မသွားနဲ့။ ကြားကြရဲ့လား။ အဲဒီလိုမလိုက်တော့ ဒီနေရာကလေးမှာ တစ်ဆက်တည်း အေးအေး အေးအေးနဲ့ တိုးပြီး ထိုတော့ ထွက်နေရာကို သိမယ်မဟုတ်လား။ ဝင်တော့ကို ဒီနေရာကလေးမှာ အေးအေး အေးအေးနဲ့တိုက်ပြီးတော့ တစ်ဆက်တည်းဝင်နေမယ် မဟုတ်လား။ (တစ်ဆက်တည်း ဝင်တာသိပါတယ်ဘုရား။)

မေး ॥ ॥ ဒီတော့ အဲဒီနေရာမှာ မပြတ်ဘဲနဲ့ သိတယ်မဟုတ်လား။

ဖြေ ॥ ॥ မပြတ်ဘဲနဲ့ သိပါတယ်ဘူရား။

မှတ်နေရင်လေ သိတယ်မဟုတ်လား။ (သိပါတယ်ဘူရား။) အဲဒီလို သိနေတယ်ဆိုတော့ ဒီနာဖျား နာဝတိဟာ ဘယ်လိုတဲ့ ဆိုတော့ အားလုံး တို့ဟာ ရပ် အဋ္ဌဝါသ၊ နာမ်တောပညာသပလို ဒီလိုကတော့ မေတ္တာရှင် ကရဏာရှင်တွေ က သွန်သင်ဆုံးမလို ငယ်ငယ်ကလေးတို့ကပဲ အားလုံး တို့ဟာ သွက်လက် ဖျော်လတ်လို့ ပြောတတ် ဟောတတ် ကောင်းမွန်စွာ ဖြေားတိုးလိမ္မာပြီးသား မဟုတ်လားဗျား။ (မှနပါဘူရား။)

ဒီတော့ နာဖျား၊ နာဝတိဟာ ရပ်လား နာမ်လားဗျား။ (နာဝ နာဖျား ဆိုတာက အားလုံးတို့ နားလည်တဲ့ သိတဲ့အဖြေ ပေးရမယ်ဆိုရင် ရပ်ပါ ဘူရား။) သိတာကတော့ကောာ။ (နာမ်ပါဘူရား။)

မေး ॥ ॥ ရပ်နှင့်နာမ်ကို တစ်ပြိုင်နက်တည်း သိတာမဟုတ်လား။

ဖြေ ॥ ॥ တစ်ပြိုင်နက်တည်း ရပ်နှင့်နာမ်ကို သိပါတယ်ဘူရား။

အေး... ဒီလိုအာရုံပြုလိုက်တဲ့အခါကျတော့ မသိတာများ ရှိသေးသလား။ (မသိတာ မရှိပါဘူရား။) ရပ်နာမ်နှစ်ခုကို သိနေတယ်ဆိုတော့ အဲဒါဟာ ဝိဇ္ဇ လား အဝိဇ္ဇလား။ (ဝိဇ္ဇပါဘူရား။) သိနေတာက ဝိဇ္ဇ၊ ဤကဲ့သို့ သိပြီး မနတဲ့ အချိန်မှာတော့ ဘယ်လိုတဲ့။ (အဝိဇ္ဇဖြစ်နေပါတယ်ဘူရား။) ဝိဇ္ဇနဲ့သာ နေရ မယ်ဆိုရင် ဘယ်နှုယ်တဲ့ဗျား၊ အဝိဇ္ဇဟာ ဝင်နှိမ်ပါဦးမလား။ (မဝင်နှိမ်ပါဘူရား)

ဒီတော့ ဝိဇ္ဇနှင့်နေရတဲ့အခါမှာ ပစ္စာ့နှစ်သံရာနှစ်ဖြာမှာ ကြောင့်ကြရမှု စိုးရမ်ရမှု ပူပန်ရမှု ရှိသေးသလား။ (မရှိပါဘူရား။) ဒါခကာကလေးတွင် ရှိသေးတယ်၊ ဒီထက်ကြောကြောကလေး ဒီလို ရပ်နှင့်နာမ် နှစ်ခုကို သိပြီးနေမယ်ဆိုရင် ယခြေလာက် ကပါ့မလား။ (ပိုပြီးအကျိုးရှိမှာပါ ဘူရား။)

အဲဒီအခါကျပြီးဆိုရင် “ငါတို့ ဆင်းရမှ လွှတ်မှုဖြစ်တဲ့ နှစ်သက်တဲ့ ဗောဓိကို ငါမှန်းပြီးတော့ ထားတယ်၊ ဤကဲ့သို့ ဗောဓိကို မှန်းပြီးတော့ ထားတာကို ပြီးမှ ပြီးပါ့မလား၊ အောင်မှ အောင်ပါ့မလား”လို့ ယုံမှားသံသယ ရှိပြီးမလား။ (မရှိပါဘူရား။)

အေး... ယုံမှားသံသယ မရှိဘူးဗျား၊ မှန်းသလောက်မကဘဲ မြန်မြန်ကြီးတောင် ပြီးနိုင်ပါတယ်ဆိုတာကို သန်သန်ကြီးတွေအကုန်လုံး မဖြစ်ပေဘူးလား။

(ဖြစ်ပါတယ်ဘုရား။) အဲဒါ ရှေးအရှင်တွေက ယခုလို့မျှ။

### ပေါက်လျင်ဇာ လိုရာကိဖြည့်

ဘယ်လိုများပါလဲဆိုတော့ အိမ်များကို လုံအောင်မိုးထားတယ် မဟုတ်လား၊ မိုးရွာတဲ့အခါကျဂျို့ မိုးယိုလာတယ်ဆိုရင် သိတယ် မဟုတ်လား။ (သိပါတယ်ဘုရား။) သိတော့ ဒီနေရာကို ဘယ့်နှုန္ဓုလုပ်မလဲ။ (ဒီနေရာကို ထပ်ဖာပါတယ်ဘုရား။) အတော့ နောက်တစ်ခါ ယိုသေးသလား။ (မယိုပါ ဘုရား။)

အခုလဲ စီရိယနဲ့ ထူထောင်တဲ့အခါမှာ လွှတ်သွားတဲ့ အချိန်ရှိပါလိမ့်မယ်။ “သည်အချိန်မှာ သည်လိုဂွတ်တတ်တယ်”ဆိုတာကို သိပြီးတော့ အခုနက အိမ်ကို မယိုအောင် အသလိုဖာများ၊ နောက်တစ်ခါ ဒီနေရာက ယို့လို့မှာ မဟုတ်ပါဘူးများ။ (ကရောက်မယ် တက်ပြီးဖေတော့ ထပ်ယိုပြန်ပါတယ်ဘုရား။)

အဲဒါကတော့ အဟုတ်လုံအောင် အတာလား၊ လုံချင်လုံ-မလုံချင်နေဆိုပြီး အတာလား။ (တပည့်တော်တို့ကတော့ လုံချင်လုံ မလုံချင်နေဆိုပြီး အသလိုဖြစ်နေပါတယ်ဘုရား။) အဲဒါ လုံချင်ရင်တော့ လုံအောင် အလိုက်တာပေါ့လေ၊ လုံချင်လို့ လုံအောင်ဖာလိုက်ရင် အပြီးသည်နှင့် တစ်ပြိုင်နက်တည်း မိုးယိုပါ၍ မည်လား။ (ဒီတစ်ခါတော့ သေသေချာချာ နှစ်ထပ် သုံးထပ် ထပ်ထပ်ပြီး အလိုက်ပါမယ်ဘုရား။) ကောင်းပါများ၊ လုံတော့မှာပါပဲ၊ ခက်သလားများ။ (မခက်ပါဘုရား။)

### တစ်ညီတည်း ဖြစ်ချင်တယ်ဆို

ဘုရားရွှေလက်ထက်တော်က ဘုရားဆုံးမတာကို အဲဒီလို ဆောင်ကတာများ။

သို့သော်လည်းပဲ “အားလုံး တစ်ညီတည်းဖြစ်ချင်တယ်”ဆိုလို့မို့ တစ်ညီတည်းသိတာ လျောက်ပြောတာနော်၊ သို့သော်လည်းပဲ စာထဲက ကိုယ်မှတ်ထားတာတွေရှိတော့ “ဒါတော့ မပြုချင်ဘူး၊ ဘယ်ဟာမှုပြုမယ်”ဆိုရင်လဲ ဖြစ်သတဲ့ များ။

ဘုရားပောတာကတော့ အကုန်လုံး အတူတူချုည်းပါပဲ။ (သတိ မလွတ်တာ လိုချင်ပါတယ်ဘုရား။)

အေး.... ခုနက ပြောတာကို မိုးစိုစွတ်တာကို မခံချင်ဘူးဆိုရင် မိုးစရာတွေ

အမျိုးမျိုးအဖြောဖော့တွေ ရှိကြပါတယ်။ အခု အိမ်တွေဘာတွေ ဆောက်လုပ်ကြတာဟာ မိုးစွဲတ်မခံရအောင် နေပါမခံရအောင် ဆောက်လုပ်ထားကြတယ် မဟုတ်လား။ (ဟုတ်ပါတယ် ဘူရား။) အားလုံး တစ်ညီတည်း မိုးသလား၊ ဘယ်လိုများ မိုးသလဲ။ (တချို့က အုတ်ကြွဲ့ မိုးပါတယ်၊ တချို့က သွ်မိုးပါတယ်၊ တချို့က တော့ ဓနိုးပါတယ်ဘူရား။ အခု နောက်ဆုံး အက်တေပြားတွေတောင် ပေါ်လာပါ ပြီဘူရား။ အေး.... အဲဒါ မိုးထားတော့ ဘယ့်နှယ်လဲ၊ မိုးလုံမှုချည်း ရှေးရှုပြီး မိုးတော့ အက်တေပြားကြီး မိုးတာကတော့ လုံရဲ့လားများ။ (လုံပါတယ်ဘူရား။) သွ်တွေ အပ်ကြွဲ့တွေ မိုးတာကရော့။ (လုံပါတယ်ဘူရား။) ဘာတဲ့ အခုနှင့် သူလျောက်ပြီး ပြောလိုက်တာ ဓနို့ပျော်တို့ မိုးတာကတော့ကော့။ (လုံတာပါပဲဘူရား။) အဲဒါတွေ အကုန်လုံးကို လုံအောင် အဟုတ်မိုးတော့ လုံတာချည်းပဲမဟုတ်လား။

(လုံပါတယ်ဘူရား)

အခုလို ဘူရားဆုံးမပါတဲ့ အဆုံးအမတွေဟာ မနည်းပါဘူးများ။ အဲဒီမှတ်ပြီးသားတွေထဲက တစ်ခုခုသာမိုးများ၊ အကုန်လုံး မိုးလုံမှုချည်းပဲ။  
မေး ။ ။ တော်သလို လျော်သလိုမိုးရင်တော့ အက်တေပြားကြီး မိုးတာကကော့။

ဖြေ ။ ။ တော်သလိုသာမိုးရင်တော့ သူလည်း ယိုမှာပါပဲဘူရား။  
မေး ။ ။ သွ်ပိတ္တိ အပ်ကြွဲ့ပိတ္တိကကော့။  
ဖြေ ။ ။ ယိုမှာပါပဲဘူရား။  
မေး ။ ။ ဒီယိုတာတွေက ဘူးကြောင့်လဲ၊ အမိုးမကောင်းလို့လား။  
ဖြေ ။ ။ အမိုးကတော့ ကောင်းပါတယ်ဘူရား၊ အလုပ်မကောင်းလိုပါ။

### ရှုပ်စရာမရှိ လုပ်သာကြည့်

အေး.... ဒါကြောင့် အခုနှင့် ဘူရားဆုံးမဆဲ့ အဆုံးအမမှန်သမျှ အကုန်လုံးဟာ “ဆင်းရမှ လွှတ်မှုချည်း”ပဲ။ ဒါကြောင့် အတူတူချည်းပဲလို့ မှတ်ရမယ်၊ အခုလည်းပဲ အဆုံးအမ မှန်မှန်တစ်ခုကို လိုက်နာကြော်ပြီးဆိုမဖြဲ့ အကုန်လုံး ဆင်းရက လွှတ်မှုချည်းပါပဲများ။

အခုနှင့် ဘယ်ဟာမိုးမိုး လုံအောင်မိုးရင် မိုးမယိုဘူး၊ အဲဒါနဲ့တူတယ်

မျှာ ဒါကြောင့် မိုးလို့ ဝိရိယနှင့် ထူထောင်ပြီး အဲဒီလိုပြုကြ။

“သူတ် အသိမွှာ ဝိနည်း ခန္ဓာ အာယတန် ပညာတ် ပရမတ် သစ္စာ သဏ္ဌာယဒို့” ဆိုတာတွေကတော့ သွက်လက်ဖျော်လတ်ပြီးသားပါ။ “ရပ် အန္တ ဝိသ-နာမ်တောပညာသ” ဆိုတာတွေလည်း သွက်လက်ဖျော်လတ်ပြီး သေသေ ချာချာကို ပြောတတ်ပါတယ် ထင်ပါခဲ့။ (ပြောရုံပြောတတ်တာပါဘုရား၊ တပည့် တော်တို့ဖြင့် “အသက်ရှုတာနဲ့သစ္စာလေးပါး ဘယ်လို ဆက်ရမှန်းတောင်” မသိ ပါဘုရား) အမယ်မင်း... ဒါကတော့ ပြောတတ်ပါတယ်မျာ၊ သစ္စာလေးပါး ဆိုတာလည်း သေသေချာချာ ပြောတတ်တယ် မဟုတ်လာ။ (ကဘောက်တိ ကဘောက်ချာတောင် တယ်ပြီး မပြောတတ်ပါဘုရား။ မဟုတ်ပါဘူးလေ၊ သေ သေချာချာကို ပြောတတ်ပါတယ်မျာ၊ တစ်ခါတည်း ပီပီသသ ရှင်းရှင်း လင်း လင်း ဘွင်းဘွင်းကြီးကို သူတာကာကိုပဲ နေဝန်းကြီးကို သေသေချာချာ ဉာဏ်ပြီး “ဒါ နေဟဲ့”လို့ ဆိုပြီး သည်လိုလို ပြောတတ်တယ် မဟုတ်လား။ (မပြောတတ်ပါဘုရား။) ပြောတတ်ပါတယ်မျာ။

“မသိတာရပ်၊ သိတာနာမ်” ဆိုပြီး မေတ္တာရှင် ကရာဏာရှင်တွေက ခုံးမ ထားတော့ ဒီလိုချဉ်းပဲ သေသေချာချာ မှတ်သားပြီးသား၊ ပြောတတ်ပြီးသား မဟုတ်လားများ။

အေး... မသိတာရပ်၊ သိတာနာမ်ဆိုတော့ အခုနကပြောတဲ့ နာသီးများ နှာဝကလေးဆိုတာ ရှုပ်လားနာမ်လား။ (နာသီးများဆိုတာကတော့ ရှုပ်လို့ ခေါ်ပါတယ်ဘုရား။)

ထိနေတာကို သိနေတာကကော (နာမ်လို့ ခေါ်ပါတယ်ဘုရား။) နာသီးများ ဆိုတာကတော့ ရှုပ်အငွေးပို့သ ဘယ်သင်း ဘယ်သင်းမှာ နာသီးများ မပါတော့ တော်တော်ကြာ မပါဘူးလို့ ပြောနေဦးမှာများ၊ ဒါကတော့ ရှုပ်စရာ မရှိပါဘူး ထင်ပါရဲ့။ (မရှုပ်ပါဘုရား။)

### အခို့ နေရာ အဆွယ်မရွေး

အဲဒီတော့ အခုန်း “နာသီးများကလေးမှာ သိပြီးနေပါ” ဆိုတော့ သိတယ် မဟုတ်လား။ (သိပါတယ်ဘုရား။)

မေး။။။ သိပြီးနေလိုက်တဲ့အခါကျတော့ ရှုပ်နဲ့နာမ် နှစ်ခုစလုံးဟာ ရှုလျက်

မှတ်လျက် မရနော်းလား။  
 ဖြေ ။ ။ ရှင်ရော နာမ်ရော တစ်ခါတည်း ရှုလျက် မှတ်လျက် နေပါတယ်  
 ဘုရား။

ဒီလိုရပ်နဲ့နာမ် သိတဲ့အခါကျပြီဆိုတော့ ဒီရပ်နဲ့နာမ်ကို သိနေတဲ့ဟာက  
 ဘာတုံး ဝိဇ္ဇာလား အပိုဇ္ဇာလား။ (ဝိဇ္ဇာပါဘုရား။)  
 အပိုဇ္ဇာ ဝင်နိုင်ပါဦးမလား။ (မဝင်နိုင်ပါဘုရား။) အဲဒီတော့ ဝိဇ္ဇာဖြစ်သွားမယ်  
 ဆိုလိုရှင် အပိုဇ္ဇာဟာက်ငံးကွာတယ်မဟုတ်လား။ (ကင်းကွာပါတယ်ဘုရား)  
 အေး ထားရမယ်ဆိုတဲ့ နေရာကလေးမှာ ထားတော့ အချိန်တိုင်း အချိန်တိုင်း  
 သိ နေတယ် မဟုတ်လား။ (သိနေပါတယ် ဘုရား။)

ထိုင်ပြီးထားရင်ကော မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား။)  
 မတ်တတ်ရပ်ရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 လမ်းခရီးသွားရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 စားဖွံ့သောက်ဖို့ အလုပ်တွေလုပ်ရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 ရှင်ဘုရင်လုပ်ရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 သူငွေးလုပ်ရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 ကောရာမောင်းကြီးလုပ်ရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 စကြော်တေးမင်းကြီးလုပ်ရင်းကောာ။ (ဖြစ်ပါတယ်ဘုရား။)  
 ဘယ်အလုပ် လုပ်ရင်းဖြစ်ဖြစ် ဒီလိုထားရင် မဖြစ်ပေဘူးလား။ (ဖြစ်ပါ  
 တယ် ဘုရား။)

ရှင်ဘုရင်တွေနဲ့တကွ သူငွေးတွေ အားလုံးတို့ဟာ ဘုရားဆုံးမတာကို  
 မှတ်ပြီးတော့ ဒီလို လိုက်နာကြတာပါပဲဗျာ။

အဲဒီလိုလိုက်နာတော့ ကိုယ်အလိုရှုပါတဲ့ နှစ်သက်တဲ့ ဗျာမိတွေ မှန်းထား  
 တဲ့ အတိုင်းဟာ အပြီးအဆုံးတိုင် မြောက်ပါတယ်ဗျာ။ ဘယ်အချိန်မှာမဆို ဒီလို  
 ထားလို့ မဖြစ်တဲ့အချိန်ရယ်လို့ကောရှိသေးသလားဗျာ။ (အချိန်အခါ မရွေး ဖြစ်ပါ  
 တယ်ဘုရား။) ဒီလိုဖြစ်ပြီးနေတယ်ဆိုတော့ကို ကိုယ် တောင့်တဲ့ ရည်ရွယ်ချက်  
 အတိုင်းဟာ ပြီးစီးအောင်မြင်ကြတယ်ဗျာ၊ အေး... ဒါကြောင့်ဆို ဒီလိုထားကြော်။  
 ထားပြီးဆုံးမြှုဖြင့်ရင် အစဉ်အတိုင်းကတော့ တိုးတက်ပြီးသွားပါလိမ့်မယ်။  
 အခုန်က ထားဆိုတဲ့ နေရာကလေးမှာသာ ထားကြော်။ ထားလို့ ဘွင်

ကျယ်သွားတဲ့ အခါကျတော့ အတူတူမရှိတဲ့ ဘုရားရှင်သာသနာ ရှိတဲ့အခါ  
ဖြစ်တော့ ကြာဖို့ရာမရှိပါဘူး၊ လွယ်ပါလိမ့်မယ်၊ တော်တော်ကြာ တိမ်းတောင်  
တိမ်းနော်းမှာများ၊ မတိမ်းရတူးလားများ၊ တစ်ခါတလေ တစ်နဲ့ အားထုတ်မယ်  
ဆိုရင် မဖြစ်ဘူး၊ မဖြစ်ဘူး စောစောကပြန်ပဲ”လိုများ မပြောဘူးလား။ (ဒို့ပဲ  
ရှုံးတိမ်းထွက်နေတာမပဲ ဘုရား။)

### လိမ်တတ်သောစိတ်

အေး...အခုနကလိုသာ ထားကြုံဗျာ၊ ထားကြပြီဆိုမှဖြင့် ဘယ်လိုတွန်း  
ဆိုရင် “ကြုံယာပုံတေးပါလုံးမှာ ငယ်ငယ်ရွယ်ရွယ်တော့ ဟုတ်တာပေါ့၊  
အသက်ကြီးပြီဆိုတော့ ဖြစ်နိုင်မှာမဟုတ်ဘူး”နဲ့ အဲဒီလိုပဲ တစ်ခါတလေ ဒကာ  
ကြီးတွေမှာ လာသေးသလား။ (တစ်ခါတလေတောင် မဟုတ်ပါ ဘုရား၊ အမြဲ  
တစေကို ပို့ရောင်ရောင်တောင် ဒီလိုဖြစ်နေပါတယ် ဘုရား) အဲဒါကတော့  
ကိုယ်ဟာကိုယ် ရမ်းတာကိုးများ၊ ဘုရားဟောတော်မှုတာကတော့ ဒီလိုမဟုတ်  
ပါဘူး၊ ဒါက ကိုယ်တွေးချင်သလို တွေးတာနဲ့ တူပါတယ်။

မေး ။ ။ “အသက်ကြီးတော့ မဖြစ်ဘူး”လို ဘုရားဆုံးမတာများကို ဒကာ  
ကြီးများ မှတ်သားထားတာ ရှိသာလားများ။

ဖြေ ။ ။ ဒါက တပည့်တော် အရမ်းတွေးတာပါ ဘုရား။

အေး... ဒါဖြင့် ဘုရားဆုံးမတဲ့အတိုင်းသာ လိုက်နာအားထုတ်မယ်ဆိုရင်  
လိုက်နာသာ လိုက်နာလိုက်၊ ကြားလား။ (လိုက်နာပဲမယ်ဘုရား။) လိုက်နာမယ်  
ဆိုပြီး တော်တော်ကြာ ဘုရားဟော ဆုံးမတာမှာ “စိတ်ဆိုတာမျိုးဟာက မျက်  
လှည့်သမားနဲ့တူတယ်” လို့ ဟောတယ်မဟုတ်လား။ တယ် အလိမ်ကောင်း  
သတဲ့များ။

မေး ။ ။ ဟုတ်ကဲ့လား၊ တစ်ခါတလေ ကိုယ်ပြောချင်တာ ပြောပြီးနေမယ်  
ဆိုရင် ဘယ်လောက်ကြာကြာအောင် ထို့ပြီး ပြောနိုင်သလဲ။

ဖြေ ။ ။ အကြာကြီးပါပဲဘုရား၊ တစ်ခါတလေ တစ်ညွှန်းတောင် ပြောနိုင်  
ပါတယ်ဘုရား။

အခုလို အားထုတ်မယ်ဆိုပြီး၊ ခေါ်လေးထိုင် အားထုတ်တယ် ဆိုရင်ပဲ  
ဘယ့်နှယ့်ဖြစ်လာသလဲ။ (ငါးမိနစ်လောက်ဆိုရင်ပဲ ညောင်းလာပြီ ဘုရား) အေး  
... ငါးမိနစ်လောက်ဆိုရင် တကယ့်ကို ဆယ်ခါလောက် ပြောင်းချင် လာပြီးများ

ဟုတ်ကဲ့လား။

### စိတ်လိမ်ပုံကလေးများ

မေး ॥ ॥ အဲဒီတော့ ဒီလို စိတ်ကလေးက “ညောင်းလာပြီ၊ ပြောင်းပါဦး”  
ဆိုတော့ ဒကာကြီးက ဘယ့်နှယ့် ပြောသလဲ။  
၆၆ ॥ ॥ တပည့်တော်ကတော့ ဘာမှမပြောဘဲ ပြောင်းလိုက်တာပါပဲ  
ဘုရား၊ ခံမနေပါနဲ့။  
အဲဒါက လိမ်တာဗျာ၊ သူ့ကိုပြန်ပြောရမယ်၊ ဘယ်လို ပြန်ပြောရမလဲ  
ဆိုရင်...”

“ဟဲ အခုဘာမှ မကြာသေးဘူး၊ ခကလေးရှိသေးတယ်၊ မင်းငါ့ကို လိမ်  
တာ၊ ငါ့မညောင်းသေးဘူး၊ ငါ့ကိုမညာနဲ့” ဆိုပြီး အဲဒီလိုပြောရင် သူက နား  
လည်သွားမှာပဲမဟုတ်လား။ (နားလည်သွားမှာပါပဲ ဘုရား။) အဲဒီလို နားလည်  
သွားတော့ “ငါက လိမ်နေကျမ့် အခါ ငါလိမ်တာသိသွားပြီ” ဆိုပြီး နောက် လိမ်  
ပါဦးမလား။ (မလိမ်တော့ပါဘုရား။) အေး အဲဒီလို ပြောဟုတ်လား။

“နင်လိမ်တာ ငါသိတယ်၊ ငါ တစ်ညွှေ့ မရပြောင်းဘူး၊ အခါ နင်ဟာ  
လိမ်တာ အဟုတ်မညောင်းသေးဘူး” ဆိုပြီး အဲဒီလိုပြော ကြားလား။

ဒီတော့ သူက ဘယ်လိုပြန်ပြောမလဲဆိုတော့ “အဟုတ်ကို ညောင်းတာ  
ပါ၊ ဒီလိုသာနေရင် ဘယ်လိုပြစ်လိမ့်မယ်၊ ဝေဒနာဖြစ်လိမ့်မယ်” လို့ ပြောလိမ့်  
မယ်ဗျာ၊ အဲဒီတော့ ဘယ့်နှယ့်ပြန်ပြောမလဲ။ “မင်း ငါကိုလာမလိမ့်နဲ့၊ ဖွဲ့ကြည့်  
တုန်းကတော့ မင်းမညောင်းဘူး၊ အခုမှညောင်းရာလား” ဆိုပြီး သူ့ကို မာန်လွှတ်  
လိုက်တာပါပဲဘုရား။

ကောင်းပဲဗျာ၊ သူ့ပြောရင် သူက နားလည်ပါတယ်ဗျာ၊ ဒကာကြီးတွေ  
ဒကာမကြီးတွေက မပြောကြဘူး ထင်ပါရဲ့၊ ဟုတ်လား။ (တပည့်တော်က မာန်  
ပေမယ့် အားရပါးရ မမာန်ပဲပါဘုရား။) ဘာဖြစ်လိုလဲဗျာ။ (နောက် မလာဘဲ  
နေမှာ စိုးလိုပါဘုရား။)

### အလုပ်ခွင်မှာ နာဖူး သေဖူးတယ်ရှိအခာ်

မေး ॥ ॥ လုံးလုံးရိုက်ပါ။ ဘယ်လိုတုံးဆိုတော့ အခါ ဒကာကြီးဟာ  
ဘုရားဆုံးမတဲ့ အဆုံးအမကို မလိုက်မနာဘဲ သည်လိုနေလာ

တယ် မဟုတ်လား၊ ဘယ်လောက်ကြာဖြို့လဲ။

ဖြေ ။ ။ မငိုက်နာဘဲနေတာ ကြာလုပါပြီဘုရား။

ဘယ့်နှယ်လဲ ဝေဒနာဆိုတာ အမျိုးမျိုးအဖြေဖြေရှုပါတယ်၊ ရာသီဥတု အပြောင်းအလွှာဆိုရင် များတတ်တယ်၊ ဒက္ခာကြီး ဘယ်နစ်ခါ များဖူး သလဲ။ (တပည့်တော်ကတော့ ဆေးရုံတက်ရတာ များလုပါပြီဘုရား။) ဒီလို ဝေဒနာဖြစ်လို့ ဆေးရုံတက်တယ်ရတာဟာ ဘာဖြစ်လို့လဲ၊ ဒီဟာကို အားထုတ်လို့လား။ (မဟုတ်ပါဘုရား၊ သွားရင်း လာရင်း နေရင်း ထိုင်ရင်း ဖြစ်တာပါဘုရား။) ဘာလုပ်ရင်းများ များဖူးသလဲ။ ဒီလို သွားရင်း လာရင်း ပြစ်တာပါပဲဘုရား။) ဟုတ်ပါများ၊ ဒီတော့ နေမကောင်းရင် ဒီလိုပြော...။

“ငါအလျင်တုန်းက ဘာသိဘာသာ စားစွဲသောက်ဖို့ အလုပ်တွေ ချက်ဆောင်ရင်း များခဲ့တယ်။ အခါ ငါ ဒါလုပ်လို့များ နေမကောင်းတယ်ဆိုတာက တော့ တစ်ခါမှ နေမကောင်းဖူးဘူး။ အဲဒီတော့ အခုလို လုပ်ရင်းများ နေမကောင်း မယ် ဆိုရင် အမှတ်တရ နေမကောင်းချင်လိုက်တာ ဒါကြောင့် နေမကောင်းတာ ဝမ်းမြောက်လိုက်တာများ၊ အဲဒီလို နေမကောင်းတာများ ဖြစ်ချင်စမ်းပါဘိတော့ များ၊ ဒါကြောင့် ငါလုပ်မယ်”ဆိုပြီး ဒီလိုလုပ်များ၊ ဒီလို ဆိုတော့ နေမကောင်းဖြစ်ပါမဲ့။ (ဖြစ်မယ်မဟုတ်ပါ ဘုရား။)

### သေမင်းကို အနုတုရဲသောအလုပ်

အဲဒီတော့ သူက ဒီထင်တိုးပြီး နေမကောင်းရုံမဟုတ်ဘူး၊ “သေသွားလိမ့်မယ်မျာ့”လို့ ပြောချင် ပြောဦးမှာ။ အဲဒီလိုပြောရင် ဘယ့်နှယ်မြောမလဲ။

“အမယ်မင်း အခုလို သေကြေတဲ့ ဥစွာဟာ သံသရာတစ်လျောက်လုံးမှာ ခါတင်ခု ခါတင်ခု သေကြေတယ်မဟုတ်လား။ (တပည့်တော်တို့မှာတော့ သေတယ် ဆိုတာ ဆန်းတော် မဆန်းတော့ဘုရား။) ဒီတော့ ဘာအလုပ် လုပ်ရင်း သေသလဲ။ (ပုံးတုန်းက အပိုဇ္ဈာဏ်းတွေနဲ့ တစ်လျောက်လုံး လာလိုက်တာ၊ သေတော့လည်း အဲဒါနဲ့ချည်းပဲ သေတာပါပဲဘုရား။) အဲဒါ အပိုဇ္ဈာဏ်းမဟုတဲ့ ဝိဇ္ဇာနဲ့များ သေဖူးသလား။ (ဝိဇ္ဇာနဲ့မသေဖူးလို့ အခုလို လာပြီး လူပ်လူပ်ရွှေနဲ့ သွားလာလုပ်ကိုင် နေရတာပါဘုရား။) နောက်တုန်းက အပိုဇ္ဈာဏ်းနေပြီး အပိုဇ္ဈာဏ်းချည်း သေခဲ့တယ်။ ဝိဇ္ဇာနဲ့နေပြီး ဝိဇ္ဇာနဲ့ မသေခဲ့ဖူးသေးဘူး။ ဒါကြောင့် ဝိဇ္ဇာနဲ့ သေလိုက်ချင်တာ၊ ဒီလို တရားအားထုတ်ရင်းများ တစ်ခါမှ မသေဖူးဘူး၊ ဒီလို

လုပ်ရင်းများ သေချင်လိုက်စမ်းပါ ဘိတော့၊ သေချင်သေပါစေ ”လို အဲဒီလို ပြော  
လိုက်တာပေါ့များ။ ဟုတ်ကဲ့လား၊ အဲဒီလိုပြောတော့ သေမှာလားများ။ (ဒီလိုပြော  
လည်းပဲ မသေပါ ဘုရား။)

ဟုတ်ပါများ၊ ဒါနဲ့ သေမှာများဟာ ကြောက်စရာကောင်းသလားများ။  
(ကြောက်စရာမကောင်းပါဘုရား။) ဒါကြောင့် “ထားဆိုတဲ့ နေရာမှထား၊ သိဆို  
တဲ့နေရာမှာ သိ” ဦးနေမယ်ဆိုရင် နိုင်မြတ်ကြောင့်ကြစရာများ ရှိပါၤီး မလားများ။  
(မရှိပါဘုရား။)

### ငရာရပ်ရှင်ကြည့်ကမလား

ဧေး ။ ။ ဒါဖြင့် ဟိုလိုနေရင်တော့ ကြာကြားထားမယ်၊ အခုလိုနေရင်  
အခုချက်ချင်း သေရမယ်ဆိုရင် ဘယ့်နှယ့်လဲ၊ ဘယ်ဟာက  
ကောင်းသလဲများ။

၉၆ ။ ။ အခုချက်ချင်း ဝိဇ္ဇာနဲ့ သေရတာက ကောင်းတာပေါ့ဘုရား။

အဲဒီလိုပြောပါများ၊ ဟုတ်ကဲ့လား။ (အခုနက ပြောလိုက်တာကတော့  
ပရီသတ်အကြောက်ကို ပြောလိုက်တာပါဘုရား၊ တပည့်တော်စိတ်ထား အမှန်က  
တော့ဖြင့် အခုချက်ချင်း ဝိဇ္ဇာနဲ့ သေမလားဆိုရင် “ခဏထိုင်ပါၤီး”လို ရက်ချိန်း  
ကလေးတော့ တောင်းချင်သေးတယ်ဘုရား။)

ဘာဖြစ်လိုလဲ၊ ဘယ်လို နေချင်လိုလဲ။ (ဒီလိုပဲ ပျော်ပျော်ပါးပါး ကလေး  
နေချင်သေးလိုပါ ဘုရား။) ကဲ-ဒါဖြင့် ဝိဇ္ဇာနဲ့ နေတာဟာ ဆင်းရဲသလား၊  
ချမ်းသာသလား။ (ဝိဇ္ဇာနဲ့နေတာ ချမ်းသာပါတယ်ဘုရား)

ဒီတော့ “ဝိဇ္ဇာနဲ့နေရတာ နည်းနည်းကြာသွားပြီ၊ အနားယူလိုက်ရှိုးမယ်”  
လိုဆိုပြီး အနားယူရော၊ အနားယူတော့ ဘယ့်နှယ့်လဲ၊ ချမ်းသာသလား။ (အဝိဇ္ဇာ  
တွေ ဝင်လာတာပေါ့ဘုရား။) အဲဒါ ချမ်းသာသလားများ။ (မချမ်းသာပါ ဘုရား၊  
ဒါပေမယ့် တပည့်တော်လိုက အပိုဇ္ဇာနဲ့နေရမှ၊ အော်မှ၊ ဟစ်မှု-အမယ်လေး...  
အမယ်လေးနဲ့ အော်ရမှ အတော်ပျော်တာပါ ဘုရား။) ပျော်ရင် ပြီးပြီးကြီး နေပါ  
လား၊ ဘာဖြစ်လို ငါသလဲ၊ (ငါရတာက သိပ်ပျော်တယ် ဘုရား၊ တပည့်တော်တို့  
ရပ်ရှင်များ သွားကြည့်ရင် တယ်ကောင်းတဲ့ ရပ်ရှင် ငါလိုက်ရတာ၊ သိပ်တန်တာ  
ပဲ”နဲ့ ငါရတာကောင်းလို တိုးတိုးနေတာပဲ ဘုရား။)

ဧေး ။ ။ က... ဒါဖြင့် တကတည်းပါမယဲ၊ ရပ်ရှင်မကြည့်ဘဲနဲ့ ဒီလောက်ကြီး

ငိုရတဲ့ နေရာမရှိဘူးလား၊ အကုသိုလ်တွေ ပြုပြုပြီးပြီခိုရင် သေတွေ့ ငရဲရောက်၊ ရောက်တော့ ပြီးနေရပါမလား။ (ပြီး မနေရပါဘုရား၊) ဒါဖြင့် ဘယ်နှင့်နေရမလဲ။

၆၆ ။ ။ လူပြည်က ရပ်ရှင်ထက် ငိုရမှာပေါ့ ဘုရား။

ဒါဖြင့် အဲဒီကိုရောက်အောင် ဆူတောင်းသလား။ (ဆူတော့မတောင်းပါဘုရား။) ဒါပေမယ့် အဲဒီကိုရောက်အောင်ချည်း လုပ်နေတာပါ ဘုရား။ ဆူတောင်းတာကတော့ “နိဗ္ဗာန်ကို ရလိုပါ၏” လို့ ဆူတောင်းပြီး ညတိုင်းမန်က်တိုင်း ဘုရား ရှိုးတိုင်း တောင်းတာပါပဲဘုရား။ ဒါက ပါးစပ်တောင်း တောင်းပြီး လုပ်တော့ဖြင့် အပါယ်သွားအောင်ချည်း လုပ်တာပါပဲဘုရား) အခုပြောတာ ဒကာကြီး တစ်ယောက်တည်း။ (အခြား ဒကာကြီးတွေကို မပေါ်လုပ်ပါဘုရား၊ တပည့်တော်ကိုယ် တပည့်တော်ပြောတာပါ ဘုရား။) ဒကာမကြီးတွေကာ။ (ဒကာမကြီးတွေ ကတော့ အခုချက်ချင်း တစ်မဂ္ဂ တစ်ဖိုလ်ရအောင် ကြိုးစားမယ့် ဒကာမကြီးတွေ ဒီနေ့ညွှန် အများကြီး ရှိပါတယ် ဘုရား။) ဟုတ်ကဲ့လား ဗျား။ (တပည့်တော်လဲ ဒကာကြီးမို့ ဒကာကြီးအချင်းချင်း ဓာတ်သိပါဘုရား။)

### နေရာမကျမှန်းသိမှ နေရာကျ

သို့သော်လဲ အခုလို မိမိတို့ကိုယ်ကို မိမိတို့ ပျင်းတာ၊ ဖျင်းတာ၊ လျောာတာ ပေါ့တာကို သိကြတယ်ဆုံးရှင်ပဲ တို့ကတော့ ဝိုင်းမြောက်လျပါပြီဗျား။ ကိုယ့်မှာ ဖျင်းတာ၊ ဖျင်းတာကို မသိလို့ရှုရင်တော့ သူ့ဟာ ဒီအပျင်း၊ အဖျင်းက လွတ်အောင် ဆောင်မယ် မဟုတ်ဘူးဗျား။

ခုတော့ ပျင်းတာ၊ ဖျင်းတာကို သိတယ်။

သိပြီဆုံးမှဖြင့် ပျင်းမှု ဖျင်းမှုက ရှောင်မှလို့ သူနားလည်တော့ သည် အပျင်း အဖျင်းကလွတ်အောင် ကြိုးစားလိုတဲ့ဆန္ဒဟာ ပေါ်ပေါက်လာတယ်။

ပေါ်ပေါက်လာပြီဆုံးမှဖြင့် ဆန္ဒအားလျော်စွာ ပိုမိုယော်တော့မယ်။

ထူးထောင်ကြပြီဆုံးမှဖြင့် အကုန်စလုံးတို့ဟာ တောင့်တတဲ့အတိုင်း ပြီးစီးကြမှာပါဗျား၊ ဟို... မသိတဲ့သူတွေကတော့ ဒီလိုမဟုတ်ဘူးတဲ့ဗျား။

အခုလို စေတီရင်ပြင် ဗောဓိရင်ပြင် ရောက်ကြတယ်ဆုံးတာ ဉှိုကဲ့သို့ ဖျင်းတာ ဖျင်းတာ ဖျင်းတာကိုသိပြီး ဒီအပျင်း၊ အဖျင်းက လွန်မြောက်အောင် ရောက်ကြ

တာဗျာ။


ဘုရားချေလက်ထက်တော်က ဤကဲ့သို့ ပျင်းတဲ့-ဖျင်းတဲ့နယ်က လွန်မြောက်ချင်လွန်းလို့ ဘုရားထံမောက်သို့ ရောက်ကြတယ်၊ ရောက်ကြတော့ ဘုရားရှင်က အစဉ်သနားလို့ ဈာန်ကြားဆုံးမပါတဲ့ အဆုံး အမကို ရသည်နှင့် တစ်ပြိုင်နှက်တည်း မှတ်သားပြီးတော့ ဝိရိယတွေနဲ့ တူထောင်ကြတဲ့အခါကျတော့ ပျင်းတာ၊ ဖျင်းတာတွေက တစ်ခါတည်း လွတ်မြောက်ကြပါရော့။

အဲဒီလို လွတ်မြောက်တဲ့ သူတော်ကောင်း အစားစားတွေက မရေ့ မတွက်နိုင်အောင် များပြားပါတယ်ဗျာ၊ ဒါကြောင့် အခုလည်းပဲ အားလုံးတို့ဟာ ဝိရိယတူထောင်ပြီးတော့ ဘုရားအဆုံးအမတွေကို မှတ်သားထားကြတဲ့ အတိုင်း ပြီးအောင် ကြုံးစားက အားထုတ်ကြပျား။

**သာရု...သာရု...သာရု...။**

(သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသည့် သနိုင်းက တရားတော်များနှင့် သနိုင်းကဓမ္မလမ်းစဉ် စာအုပ်(၁၉၇၈)မှ ၁၁၃)

ကျေးဇူးတော်၏ ဝေမြှုပ်နှံသရာတော်ဘဏ္ဍားကြီး၏  
ထောဂျွဲဗြို့အတွင်း (၁၂၀-၁၃၇)



ဆရာတော် အလောင်းလျာာကို ပခန်းစီရင်စု၊ ရေစွဲမြို့မယ်၊ နှစ်ဦး  
ကျေးဇူး ၁၂၆၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ ကြာသပတေးနေ့  
နံနက် ၄ နာရီ အချိန်၌ ဖွားမြင်တော်မှုသည်။ မိဘများမှ ဦးချော်ယ်၊ ဒေါ်  
အေးချုပ်တို့ ဖြစ်သည်။ မွေးချင်းခြောက်ယောက်အနက် ခုတံယာမြောက် သား  
ရတနာဖြစ်သည်။ အမည်မှာ မောင်ဦးလုံဖြစ်သည်။

၉ နှစ်သားအရွယ်တွင် အဘိုးဖြစ်သူ ဦးသာညာဏ်၏ ကျောင်းတွင် မြန်မာ  
၈၁ သင်ယူသည်။ ၁၁ နှစ်အရွယ်တွင် နှစ်ဦးမင်းကျောင်း ဆရာတော်ကို  
ဥပမာဏပြု၍ ကိုရင်ဝတ်သည်။ ဘွဲ့တော်မှာ “ရှင်မုနိန္ဒ” ဖြစ်သည်။ ကိုရင်ဘဝ  
ဖြင့်ပင် မင်းကျောင်းဆရာတော်ထံ၌ မဟာနမက္ခာရာရာရားရှိခိုး၊ ပရိတ်ကြီး စသာ  
သူငယ်စာများ၊ သဒ္ဓာ သရီပြိုဟ်၊ ဉာဂါစသာ ပရိယတ် အခြေပြုကျမ်းစာများကို

သင်ယူသည်။ ဦးကောကျားတက်ပြီးသောအခါတွင် စာသင်ဖက် ကျောင်းသား ကိုရင်များအား သပြုဟံကျမ်း တစ်ဆင့်ပို့ချပေးရသည်။

၁၄ နှစ်သား အချေထွင် လူဝတ်လဲသည်။ ၁၆ နှစ်သား အချေထွင် ကိုရင်ပြန်ဝါတ်သည်။ မင်းကျောင်း ဆရာတော်ထံမြိုပင် ပါမိုတော် အဋ္ဌကထာ များကို ဆက်လက် သင်ယူလေသည်။ ၁၂၇၉ ခုနှစ်၊ တပိုဘဲလပြည့်ကျော် ၅ ရက်၊ နေ့လယ်တွင် မင်းကျောင်းတိုက် (မြောက်ကျောင်း) ဆရာတော် အရှင် သုဇာတုကို ဥပမာဏပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မှုသည်။ ရဟန်းဒါယကာမှာ နှစ်ဦးသူကြီးမင်း သွေးသောက်ဘွဲ့၏ ဦးမောင်မောင် ဒေါ်တင်ပုံ မိသားစုတို့ ဖြစ်လေသည်။

ရဟန်းဖြစ်ပြီးနောက် မင်းကျောင်းဆရာတော် အရှင်ကောတုထံတွင် ဝိနည်းငါးကျမ်းနှင့်တကွ ပိဋကတ် အမြခံကျမ်းစာများကို ဆက်လက် သင်ယူ သည်။ ရဟန်း ၃ ဝါအရ ၁၂၈၈ ခုနှစ်တွင် ပခုဏ္ဏမြို့၊ မဟာဝိယောရာမ (အရှေ့) တိုက်သို့ကြွော်သည်။ အရှင်ဝေန (အရွှေမဟာဝန္တတ္ထာ) ထံ၌ သီလက္ခန်း အဋ္ဌကထာကို ဆိုခွင့်ရသည်။ ထိုနောက် ရဟန်း ၅ ဝါအရတွင် သုတေမဟာဝါ အဋ္ဌကထာကို ဆိုရသည်။ ထိုကျောင်းတွင် စာချေတာဝန်နှင့် တရားဟော တာဝန်ကို ယူခွင့်ရလေသည်။ ရဟန်း ၉ ဝါအရ ၁၂၈၈ ခုနှစ်တွင် မန္တလေးသို့တက်၍၍ စာလိုက်ပြန်သည်။ တောင်ထီးလင်းတိုက် ဓမ္မသီံး ကျောင်း၊ အနောက်ပြန်တိုက်တော်၊ အရှေ့ပြင် အန်းမောင်တိုက်၊ တောင်မြို့၊ ထို့မြို့ သီတင်းသုံးတော်မူခဲ့သည်။

ဘုရားကြီးတိုက် ဆရာတော် ဦးကောရကြီးထံ၌ ဘေဒစိန္တာ သွှေ့ကျမ်း၊ ဆရာတော်အရှင်နာရဒထံ၌ မူလိုကာ၊ ဆရာတော်ဦးပခန်း၊ ဓမ္မသီံးကန်တိုက် ဆရာတော်အရှင်ကြန့်ထံတွင် မန္တလေးစာသင်နည်းကို သင်ယူပြန်သည်။ ထနောင်းတိုက် ဆရာတော် အရှင်လက္ခဏာ၊ တောင်သမန်တိုက် ဓမ္မဝတီ ဆရာတော် အရှင်ဝမလတို့ထံ၌ ဦးကောကျားတက် ထပ်ဆင့်သင်ယူခဲ့သည်။ ဘုရားကျော်တိုက် ဒေါင်းကျောင်း ဆရာတော် အရှင်ပောသီတာထံတွင် အဋ္ဌသာလိန့်ကျမ်းကို သင်ယူခဲ့သည်။

၁၂၉၂ ခုနှစ်တွင် တရားအားထုတ်ရန် ဓမ္မသီံးပျော်ရွာတော်သို့ ကြွော်လွန်းတော် ဆရာတော်ထံတွင် တရားအားထုတ်တော်မှုသည်။

ထိမှ ဘိပုံးကျန်း ကွမ်လှာရွာပေါ်ကျောင်းသို့ ကြွာသည်။ ၁၂၃ခနှစ်တွင် ရေးမြို့၊  
ကလိန်စိတောင်သို့ ကြွေရောက်သီတင်းသုံးသည်။ တရား အားထုတ်ပြီး ၁၂၃  
ခနှစ်တွင် အတိရှာကျောင်းသို့ ပြန်ကြပြီး ၁၂၄ ခနှစ် တွင် မြင်းမြို့၊ စွန်းလွန်းဂူ  
ကျောင်းသို့ ကြွေလေသည်။ စွန်းလွန်းဆရာတော်ထံ၌ ကျေနပ်လောက်အောင်  
အားထုတ်ပြန်သည်။ ၁၂၅ ခနှစ်တွင် ဆားလင်းကြီးတောင်ကြား တောရသို့  
ကြေရောက်သီတင်းသုံး၍ အားထုတ် တော်မူသည်။ ထိုနောက် မိုးညှင်းသို့ကြခြား  
မိုးညှင်းဆရာတော် ဘုရားကြီးထံတွင် ၁၅ ရက်ခန့် အားထုတ်လေသည်။

၁၃၀။ ပြည့်နှစ်တွင် မော်လမြိုင်ကျန်းမြို့နယ် မြတ်သာကြီးရွာ အောင်  
လိုင်ချောင်းမြွှေ့ ပါကပ်သည်။ ၁၃၀၇ ခနှစ်တွင် မော်လမြိုင်ကျန်းမြို့သို့  
ပြောင်းရွှေ့သီတင်းသုံးသည်။ ၁၃၀၇ ခနှစ်တွင် မြောင်းမြေသို့ကြခြား ပါစကယ်ကုန်း  
ဥယျာဉ်ကျောင်းမြွှေ့ သီတင်းသုံးနေလေသည်။ ၁၃၁၀ ခနှစ်တွင် ၁၀၂၀၉  
ကမ္မာန်းတိုက်ဟု သီတင်းသုံးသော ကျောင်းကို အမည်သမတ်လေသည်။  
၁၀၂၀၉ ကျောင်းတိုက်တွင် ကျောင်းကြီးကယ် ၆၀ ကျော်ရှိပြီး မြေ ၇ ဧကမျှ  
ကျယ်ဝန်းလေသည်။ ယောက်များကို တရားပြ တရားစစ်ဆေးကိစ္စတို့ ကိုယ်  
တိုင်ဆောင်ရွက်တော်မူလေသည်။

ဆရာတော်ဘုရားသည် ယောက်များကို တရားပြ၊ တရားစစ်၊ တရား  
ဟောဖြင့် ၁၀၂၀၉တိုက်၌ပင် သီတင်းသုံးတော်မူသွားခဲ့လေသည်။

၁၃၁၇ ခု၊ နောင်းတန်းလဆန်း ၁၄ ရက်နေ့၊ ည ၉ း ၁၇နာရီ အချိန်  
တွင် မြောင်းမြို့၊ သံပဲ၊ ဆေးရုံးနှင့် နှလုံးရောဂါဖြင့် ပုံလွန်တော်မူခဲ့လေသည်။

ကျေးဇူးတော်ရွင်  
ဝေမျှပါးသရုပ်သံ  
ရိုးရန်နည်း

ဂိယသနာလုပ်ထုံးတရားတော်  
သတောဝ အသေသတိ၊ သတောဝ ပသေသတိ။  
သတောဝ၊ သတိထား၍သာလျှင်။ အသေသတိ၊ ဝင်လေကို ရှိက်၏။  
သတောဝ၊ သတိထား၍သာလျှင်။ ပသေသတိ၊ ထွက်လေကိုရှု၏။  
ဝင်လေ ရှိက်လေသည် အသေသ၊  
ထွက်လေ ရှုလေသည် ပသေသ၊  
ဒါက သုတ္တန်အငွေကထာအလို။  
အသေသတိ၊ ထွက်လေကိုရှု၏။ ပသေသတိ၊ ဝင်လေကိုရှိက်၏။  
ထွက်လေ ရှုလေသည် အသေသ၊  
ဝင်လေ ရှိက်လေသည် ပသေသ၊  
ဒါက ဝိနည်းအငွေကထာလို၊ အဲဒီလို စာအနေနဲ့ နှစ်မျိုးကွဲပြားနေတယ်၊  
ဘာပြုလို ကွဲပြားနေရသလဲဆိုရင်။  
သုတ္တန် အငွေကထာအလိုက ပဝတ္ထိအခါ တရားဘာဝနာ အားထုတ်သော  
ကာလည် ပထမ ဝင်သက်လေကိုရှိက်၍ ဒုတိယ ထွက်သက်လေကို ရှုထုတ်ရ<sup>၁</sup>  
တယ်၊ အဲဒီကာလကို အကြောင်းပြု၍ ဝင်လေ ရှိက်လေသည် အသေသ၊ ထွက်  
လေ ရှုလေကို ပသေသလို ဆိုတယ်။

ဝိနည်းအန္တကထာအလိုက ကွဲသေယျက ပုဂ္ဂိုလ်တို့အား အမိဝမ်းတိုက်မှ  
ထွက်သောအခါ၌ ပထမ ထွက်လေကိုရှု၍ ဒုတိယ ဝင်လေကိုရှိက်တယ်၊ အဲဒီ  
မိခင်ဝမ်းတွင်းမှ ထွက်လေသောကာလကို အကြောင်းပြု၏...

ထွက်လေ ရှူလေသည် အသေသာ၊

ဝင်လေ ရှိက်လေသည် ပသေသလို့ ဆိတယ်။

ဒီတော့ မိခင်ဝမ်းတိုက်မှ ထွက်လာသောကာလနှင့် ပဝတ္ထိ တရား အား  
ထုတ်သော ကာလ၊ ဒီကာလနှစ်မျိုးကို အခြေပြုပြီး ဂွဲပြားနေသော်လည်း  
နှစ်နည်းလုံး သူ့နည်းနှင့်သူ အမှန်ချည်းပင် ဖြစ်ပါတယ်။

ဒါပေမယ့် တရားအား ထုတ်ရာမှာတော့ သုတေသန အသနာတော် အတိုင်း  
ပထမ ဝင်လေကိုရှိက်၍ ဒုတိယထွက်လေကို ရှုပါ။

စင်စစ်တော့ ရှူလေတို့ ထွက်လေတို့ဆိုတာက သတ္တဝါများ အပန်းဖော်  
တဲ့ လေပဲ၊ အပန်းဖြေတော့ ပထမ ရှိက်သွင်းလိုက်ပြီးမှ ပြန်ထုတ်လိုက်တယ်၊  
ဒါကို အပြန်းပြေတယ်လို့ ခေါ်တယ်။

ဒီတော့ကာ အာနာပါနလုပ်ထုံးမှာ သုတေသနနည်းအတိုင်း လုပ်ဖို့လိုတယ်၊  
တစ်ခါ ဒီနေရာမှာ-

၁။ သမထယာနိကနည်း

၂။ ဝိပသေနာ ယာနိကနည်းလို့ ဒီလို နှစ်မျိုး လာပြန်တယ်၊ သမထ  
ယာနိက နည်းအတိုင်းဆိုရင်-

၁။ ပထမ စတုတ္ထ

၂။ ဒုတိယ စတုတ္ထ

၃။ တတိယ စတုတ္ထ

၄။ စတုတ္ထ စတုတ္ထ - အဲဒီလို ၁၆ နည်းနဲ့ သွားတယ်။

ဝိပသေနာယာနိကနည်းကျတော့ အဲဒီ ၁၆ နည်းစလုံး လုပ်ဖို့မလိုပါဘူး။  
ပထမစတုတ္ထနည်းဖြစ်တဲ့ “သတောကာရီ စတုတ္ထ” သတိဖြစ်အောင် လုပ်ဖို့ပဲ  
လိုပါတယ်၊ ဒါကြောင့် သတိပဋိနှင့်ကျတော့ အဲဒီ ၁၆ နည်းစလုံး မဟောတော့ဘဲ  
ပထမစတုတ္ထဖြစ်တဲ့ သတိဖြစ်အောင်လုပ်ဖို့ရာ “သတော ကာရီ စတုတ္ထ” တစ်ခု  
တည်းပဲ ဟောခဲ့တယ်။

ယခုလုပ်ထုံးနဲ့ကျတော့ “သတောဝ အသေသတိ သတောဝ ပသေသ

တိ” လယ်တိဆရာတော်ဘုရားကြီးလက်နဲ့ဆိုရင် “သတိမြှုပါရာ ပထမာ”

ပထမစဉ်လုပ်တဲ့ ယောကိုပူရှုလုပ်သည် “သတေဝဝ၊ သတိထားရှုသာ

လျှင်။ အသေသတိ၊ ဝင်လေကိုရှိကြ၏။ သတေဝဝ၊ သတိထားရှုသာလျှင်။

ပသေသတိ၊ ထုတ်လေကိုရှိ၏။

ရှိက်ရင် ရှိက်မှန်းသိအောင် သတိထား။

ရှာရင် ရှိမှန်းသိအောင် သတိထား။

ရှိက်တိုင်း-ရှိက်တိုင်း၊ ရှုတိုင်း-ရှုတိုင်း သတိမလစ်စေနဲ့။

သတိမြှုပေးအောင် ထင်လာအောင် လုပ်ပါ။

အဲဒီ ရှိက်လေ ရှိက်နေရင်း၊ ရှုလေ ရှုနေရင်း စိတ်က အပြင်သို့ ထွက်သွားတတ်ပါတယ်။ အဲဒီလို စိတ်အပြင်သို့ ထွက်သွားတဲ့အခါ ယောကို ပူရှုလုပ်၏  
အလိုက ဘယ်လိုဖြစ်လာတတ်သလဲဆိုရင်-

စိတ်အပြင်ထွက်တာဟာ တရားမဟုတ်ဘူး၊ စိတ်ပြုမဲ့လာမှ တရား ဖြစ်မယ်၊ အခုတ္တာ စိတ်က အပြင်ထွက်နေတယ်၊ အပြင်ကို လွှဲနေတယ်။ ဒါတရားမဖြစ်ဘူးလို့ အဲဒီလို အယူမျိုး ဖြစ်လာတတ်ပါတယ်။

ဒီလို အယူအဆမျိုး ဖြစ်လာရင် ယောကိုပူရှုလုပ်ဟာ မိမိကိုယ်ကို မိမိပြန်၍  
စစ်ဆေးပါ။ ဘယ်လိုစစ်ဆေးရမလဲဆိုရင် ယခု အပြင်သို့ စိတ်ထွက်သွားတာ  
ဟာ

ဝင်လေ ထွက်လေကို သတိထားလို့ ထွက်တာလား၊

ဝင်လေ ထွက်လေကို သတိမထားလို့ ထွက်တာလား၊

(တစ်နည်း) တရားအားထုတ်ခါမှ ထွက်တာလား၊

တရားအားမထုတ်ဘဲနဲ့ ထွက်တာလားလို့ အဲဒီလို စစ်ဆေးမေးမြန်းလိုက်  
တဲ့အခါကျတော့ “တရားအားထုတ်ခါမှ ထွက်တာပါ” လို့ ဆိုတာ အဖြေထွက်  
လာပါလိမ့်မယ်၊ တရားအားမထုတ်ဘဲနေရင် စိတ်ဟာ သူ့ဟာသူ ဖြစ်ချင်ရာ  
ဖြစ်နေတာပဲ၊ ဒါဖြင့် စိတ်အပြင်ထွက်တာဟာ တရားအားထုတ်ခါမှ ထွက်တာ  
ပလို့ဆိုတာ ထင်ထင်ရှားရား တွေ့ရပါလိမ့်မယ်။

အဲဒီလို တရားအားထုတ်ခါမှ ထွက်တာပါ လွှဲနေတာပါလို့ တွေ့ရင် ယောကို  
ပူရှုလုပ်အလိုက-

ဒီလို ထွက်နေတာ လွှဲနေတာကို မကြိုက်ဘူး၊ ပြုမဲ့နေမှ ကြိုက်မယ်လို့

အခါ ကြိုက်-မကြိုက်ပါနေတယ်၊ ဒီကြိုက်-မကြိုက် မပါရဘူး၊ ကိုယ် လုပ်နေ ကျပဲ လုပ်ရမယ်။

ဝင်ရင် ဝင်မှန်းသိအောင် သတိထား၊

ထွက်ရင် ထွက်မှန်းသိအောင် သတိထား၊

ဒါကိုပဲ စိတ်အပြင် အထွက်ခံပြီး အလွင်ခံပြီး သတိထားလုပ်နေပါ၊ ဒီလို လုပ်တော့—

ဝင်တာကိုလည်း သိနေတယ်၊

ထွက်တာကိုလည်း သိနေတယ်၊

တိုးတာကိုလည်း သိနေတယ်၊

ထိတာကိုလည်း သိနေတယ်၊

နှာခေါင်းငါးတစ်နေရာတည်းကနေပြီးတော့ သိစရာအများကို သိနေတယ်၊ အဲဒီလို သိစရာအထူးကို သိနေတာဟာ သတိထူးထောင်မှု၏ အခြေခံ ပါပဲ၊ ဒီ အခြေဖြစ်တဲ့ သတိကို ထူးထောင်နေတဲ့ အခါမှာ စိတ်အပြင်မထွက်စေနဲ့ မလွှဲ စေနဲ့။

နှာခေါင်းမှာ စိတ်ကပ်ထားတယ်ဆိုတော့ စိတ်ဟာ သမာဓာက်လည်း သွားတတ်တယ်။ “သတိပွဲအလိုက် သတိမြေအောင်လုပ်” သတိဆိုတာ အာရုံ အများနဲ့ ဆက်ဆံတယ်၊ ဘာဖြစ်လာလာ သတိသာ မလစ်စေနဲ့လို ဆိုလိုတယ်၊ ဝေဒနှုဖြစ်လာလည်း ဝေဒနာကိုသိ၊ သတိကိုထူးထောင်ရာမှာ အာရုံများများ သိနိုင်လေ သတိအားကောင်းလေလေ ဖြစ်တယ်၊ ဟိုလိုဒီလို ဖြစ်တာကို မသိနဲ့၊ ဝင်လေ ထွက်လေကိုသာသိ၊ အဲဒီလို လုပ်နေကြတာဟာ မှားနေကြတယ်။

ဒီတော့ စိတ်အပြင် ထွက်ချင်ထွက် မထွက်ချင်နေ၊ လွှင့်ချင်လွှင့် မလွှင့်ချင် နေ၊ ထွက်လို လွှင့်လိုရှုရှုလည်း အဲဒီ ထွက်တဲ့စိတ် လွှင့်တဲ့စိတ်ကို ပြန်ပြီးတော့ သိမ်းမနေနဲ့၊ ကိုယ်လုပ်နေကျကိုသာ လုပ်နေပါ။ သတိထားနေပါ။ အဲဒီလို ကိုယ်လုပ်နေကျအတိုင်း ဝင်လေ ထွက်လေကို သတိထားသိနေပေမယ့် လွှေ့တာ ကိုယ်သိနေတာပါပဲ။ ဒီတော့ စိတ်အပြင်ထွက်ရင်၊ လွှင့်နေရင် အထွက်ခံပြီး၊ အလွင့်ခံပြီးလုပ်ပါ။

လွှင့်စရာရိုရိုသားနဲ့ မလွှင့်ရရင် ဒီယောကီသန္တန်မှာ လွှင့်စရာဖြစ်တဲ့ စာတော် ဆိုး စာတ်ဝါး၊ ကိုလေသာတွေဟာ ကိန်းနေတယ်၊ ဒီလိုကိန်းနေရင် “သွဩ့။

ဝိရိယ၊ ခန္ဓာ သတိ၊ ပညာ” ဆိုတဲ့ တိုးတက်ရမည့် ဒီတရားတွေဟာ မတိုးတက် တော့ဘူး။ သို့ပေမယ့် သတိအခြေမခံဘဲနဲ့ တိုးတက်စရာရှိရင်လည်း တိုးတက်ပါ သေးတယ်။ သို့သော် သတိအခြေမခံရင်ဖြင့် ဒီလိုရင်း အကျိုး တရား “သွှဲ၊ ဝိရိယ၊ ခန္ဓာ သတိ၊ ပညာ” တို့ဟာ ခိုင်မြို့နေလိမ့်မယ်လို့ ဒီလိုတော့ မဆိုနိုင်ဘူး။  
တရားလုပ်တယ်ဆိုတာဟာ ဒီအကျိုးများကို ရအောင်လို့ လုပ်တာ၊ ဒီတော့ ငါတရားလုပ်တယ်၊ တရားလုပ်တော့-

ငါ့စိတ်ဟာ ကြည်လင်မှုသွှဲဖြစ်ရဲ့လား

ငါ့စိတ်ဟာ အားထုတ်မှု ဝိရိယကောင်းရဲ့လား၊

ငါ့စိတ်ဟာ အရာရာမှာ သည်းခံမှု ခန္ဓာရှိရဲ့လား။

ငါ့စိတ်ဟာ အာရုံတိုင်းမှာ သတိပါရဲ့လား၊

ငါ့စိတ်ဟာ အသိဉာဏ်ပညာ ပွဲနဲ့လင်းလာရဲ့လားလို့ အဲဒီလို မေးကြည့်  
ဒီငါးပါး ခိုင်ခိုင်မြို့မြို့ ဖြစ်မလာသေးရင် တရားလုပ်နေရတဲ့အတွက် အကျိုး တရား  
မပေါ်သေးဘူး၊ အဲဒီ တရားငါးပါး ခိုင်ခိုင်မြို့မြို့ပေါ်လာရင် တရားအားထုတ်မှု၏  
အကျိုးတရား ရခြားလို့ မှတ်ပါ။

ဒီတော့ တရားလုပ်တဲ့အခါ သည်းခံပြီးအားထုတ်ပါ၊ လွင့်စရာရှိတာ လွင့်  
ပါစေ၊ ချုပ်တည်းမထားပါနှင့်၊ သိမ်းဆည်းမထားပါနှင့်၊ စင်စစ်မှာတော့ အဲဒီ  
လွင့်တဲ့စိတ်ဟာလဲပဲ “စိတ်ဝေဒနာ” တစ်မျိုးပဲ၊ ရင်ထဲမှာ လွင့်စရာရှိနေသေးလို့  
လွင့်နေတာ လွင့်နေရင် စုံးစားကြည့်ပါ။

ရှေ့လှမ်းပြီး လွင့်တာလား၊

နောက်ကပြီးခဲ့တာတွေ လွင့်တာလားလို့၊

အဲဒီလို စဉ်းစားကြည့်ရင် နောက်က ပြီးခဲ့ပြီးသား အဟောင်းတွေ လွင့်တာ  
ဆိုတာ အဖြေထွက်လာလိမ့်မယ်။ အဲဒီအဖြေကို ထောက်သဖြင့် ရင်ထဲ နှလုံး  
ထဲမှာ ရှိပြီးသားတွေ ထွက်လာတာပဲဆိုတာ သိရမယ်။

ဒီလိုမှမထွက်ရင် ရင်ထဲမှာရှိတဲ့ ကိုလေသာဓာတ်ဆိုး ဓာတ်ဝါးတွေဟာ  
စင်ကို မစင်ကြယ်ဘူး၊ ဒီတော့ တရားလုပ်တယ်ဆိုတာ ရှေးလီးစွာ ရင်ထဲမှာ ရှိ  
နေတဲ့ ဓာတ်ဆိုးဓာတ်ဝါး ကိုလေသာတွေကို ထုတ်ပစ်ရသေးတယ်။ အဲဒီ ဓာတ်  
ဆိုး ဓာတ်ဝါး စင်ကြယ်လေ ခုန်ပြောခဲ့တဲ့ အကျိုးတရားတွေဟာ ခိုင်မြို့ တည်တဲ့  
လေပဲ။

စင်စစ်မှာတော့ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲ့မှ စတဲ့ ၃၁၃နာ ဖြစ်ပေါ်လာတာလည်း ဒီမာတ်ဆိုးမာတ်ဝါး၊ ကိုလေသာတွေကြောင့် ဖြစ်တာပဲ။ စိတ်အပြင် ထွက်သွားတယ်၊ ဝင်သွားတယ်ဆိုတဲ့ စိတ်၆၁၃နာ ဖြစ်ပေါ်တာလည်း မာတ်ဆိုးမာတ်ဝါး၊ ကိုလေသာတွေကြောင့် ဖြစ်တာပဲ။ ဒါဖြင့် ဒီက ဝင်လေထွက်လေကို သတိထားပြီး သိနေတဲ့ ယောကီပုဂ္ဂိုလ်ဟာ ဝင်လေထွက်လေကိုလည်း သိတာပဲ၊ နာကျင်ကိုက်ခဲ့မှ စသည်ကိုလည်း သိတာပဲ၊ လွင့်နေတဲ့စိတ်ကိုလည်း သိတာပဲ။ အဲဒီလို သိတာကို သတိအားကောင်းလို့ သိတာလို့ ခေါ်တယ်၊ ဒီသတိ အား ကောင်းလို့ သိတဲ့ လမ်းက ဘယ်တော့မှ လမ်းမချော်ဘူး။

“စိတ်မလွင့်အောင် လုပ်တဲ့နည်း” က စိတ်တော့ ဌိန်ပါရဲ့၊ သမမီတော့ အားကောင်းပါရဲ့၊ သို့ပေမယ့် သတိကို သမမီက ဖုံးသွားတော့ သတိအားက သေးသေးလာပြီး ပိုင်တိုင်တိုင် ငေးတေးတေး တစ်ယောက်တည်း နေချင် သလို လို့ သံဝေါဖြစ်သယောင်ယောင် အဲဒီလို ဖြစ်လာတတ်တယ်။

“ပြင်းပြင်းထန်ထန် အားထုတ်တဲ့နည်း” က အလွန်အမင်း အားထုတ်ရင် ဝိရိယအားတော့ တက်လာပါရဲ့၊ သို့ပေမယ့် သတိကို ဝိရိယက ဖုံးသွားပြန်တော့ သတိက အားသေးသေးလာပြီး အဲဒီ ယောကီပုဂ္ဂိုလ်ဟာ ကူးနှေ့မရဘူး၊ စိတ်ကြုံကြုံ ကြွန်တတ်တယ်။

ဒီတော့ သတိအခြေမခံဘဲ ဖြစ်ပေါ်လာတဲ့ သမမီ ဝိရိယတို့ဟာ လမ်းမမှန်ဘူး၊ ဘာပြုလိုလဲဆိုရင် သတိဆိုတာ အကုသိုလ်နဲ့ မဆက်ဆံဘူး၊ ဘယ်သတိဖြစ်ဖြစ် ကုသိုလ်ချည်းပဲ၊ သို့သော် မိမိရဲ့ အိမ်ရာ တိုက်တာ၊ သားသမီး၊ နေးး စတဲ့ လောကစီးပွားရေး ကြီးပွားရေးတွေ အမှတ်ရနေမှုဟာ “သတိ”လို့ အမည်ရနေသော်လည်း စင်စစ်က သမ္မာ သတိ မဟုတ်ဘူး၊ တရားအားထုတ်တဲ့ သမ္မာသတိ၏ ဆန့်ကျင်ဘက်ဖြစ် သော မိစ္စာသတိသာ ဖြစ်တယ်၊ အဲဒီ မိစ္စာသတိက အကုသိုလ်၊ ယနှင့် တရားအားထုတ်တဲ့ သတိက ကုသိုလ်လို့ ဒီလိုလဲ ကွဲပြားအောင် သိထားဖို့ လိုတယ်။

ဒါကြောင့် မြတ်စွာဘူးရားက တရားနဲ့ ပတ်သက်လာရင် ကုသိုလ်ဖြစ်

တဲ့ သတိအခြေခံဖို့ရာ “သတိပဋိန်”ကိုပဲ အမိကထားပြီး ဟောထားတော်မူခဲ့တယ်။

ဒီတော့ ဖြစ်ပေါ်လာတဲ့ သမဂ္ဂ ဝိရိယတို့ လမ်းချောမသွားအောင် “သတိပဋိန်”ဒေသနာတော်အတိုင်း သတိအခြေခံဖို့လွန်စွာပင် အရေးကြီးပါတယ်။

“ဝိရိယခြေ၊ သီလမြေထက်၊ သွွှေ့လက်ဖြင့်၊

ကမ္မဘာယိန်၊ ဉာဏ်ပုဆိန်ကို၊ ရွယ်ချိန်မိုးလျက်၊

ချိုးဖျက်တော်မူလေပြီ...”

ဆိုတဲ့ အရဟံရက်တော်မှာ ဝိရိယတည်းဟူသော ခြေသည် သီလ တည်းဟူသော မြေပေါ်မှာ ထောက်ရမယ်လို့ ဒီလိုဆိုထားတော့ သီလ တည်းဟူသော မြေဟာ ယျောနေလိုကိုရင် ဝိရိယတည်းဟူသော ခြေဟာ ထောက်လို့မြှော်ဗူး။ ဥပမာ- ချို့ဖွံ့ဖြိုးတဲ့ လတာတဲ့မှာ တိုင်စိုက်ရသလို ယိုင်လှပ်နေမှာပဲ မမြှော်ဗူး။ အဲဒီ ဥပမာ အတိုင်းပဲ။

ဒီတော့ ထိုထိုဓာတ်ဆိုးဓာတ်ဝါးကိုလေသာတွေကို ပယ်သတ်ဖို့ရာ အရှင်းခံဖြစ်တဲ့ တရားကိုအားထုတ်တဲ့အခါ ဝိရိယတည်းဟူသော ခြေဟာ မြေပေါ်မှာ တိုင်စိုက်သလို ခိုင်ခိုင်မြှော် ဖြစ်လာအောင် မြေနှင့်တူတဲ့ သီလဟာ မာဖို့ အရေးကြီးတယ်၊ စင်စစ် သီလတည်းဟူသော မြေဆိုတာ သတိ အထမြှောက်လာလို့ ဖြစ်ပေါ်လာတဲ့ သွွှေ့၊ ဝိရိယ၊ ခွဲ့နှီး၊ သတိ၊ ပညာဆိုတဲ့ အကိုးး တရား ငါးပါးထဲက-

ဝိရိယက ဝိရိယ သံဝရသီလ၊

ခွဲ့နှီးက ခွဲ့နှီး သံဝရသီလ၊

သတိက သတိသံဝရသီလ၊

ပညာက ပညာသံဝရသီလ။

အဲဒီ သံဝရသီလတွေ ပြည့်စုံလာမှုကို ဆိုလိုတာပါပဲ။

အဲဒီ သံဝရသီလတွေ ကျပ်ကျပ်ခိုင်မြှောရင် ထောက်စရာတည်း ဟူသော သီလမြေက ခိုင်မာလာတော့ ဝိရိယတည်းဟူသော ခြေထောက်ဟာ တည့်မတ်ခိုင်မြှောပဲ ထောက်လာနိုင်ပါတယ်။

ဒီအခါမျိုးမှာ သတိအခြေခံကင်းမဲ့သည့် ဝိရိယလွန်မှုမြှောင့် ဖြစ်ပေါ်လာတဲ့ လူရော စိတ်ရော ကြွောမှု၊ ကြော်မရမှုတို့ဟာလည်း မပေါ်လာတော့ဘူး။

## ၂၀၄၂၀တိ ဆရာတော်ဘုရားကြီး

၂၂၁

ပြီးတော့ သမာဓိလွန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ငေးတေးတေး၊ ဂိုင်တိုင်တိုင်၊ မိုင်တိုင်၊ သံဝေးယောင်ယောင်တို့ဟာလည်း မပေါ်လာတော့ဘူး။

ဒီတော့ “သတိမြဲရာ ပထမ” ဆိုတဲ့အတိုင်း အခြေခြားဖြစ်တဲ့ သတိ ယောဂါ ပုဂ္ဂိုလ်သန္တန်မှာ ခိုင်မြေနေရင် အပြင်ဗဟိုဒ္ဓတွေနှင့် ခိုင်ရာဖြစ်တဲ့ ထိုထို အရာ ဝါယာတွေကို ကိုင်ရင်လည်း ကိုင်မှန်းသိလာတယ်၊ လက်လျှပ်မှု၊ ခြေလျှပ်မှု စသည် တို့ကိုလည်း အလိုလို သိလာတယ်။

အဲဒီအပြင်နှင့် ဆိုင်ရာတွေကိုလည်း အလိုလိုသိလာသည့် အဆင့်သို့ ရောက်လာရင် ဒီယောဂါပုဂ္ဂိုလ်မှာ သတိအထမြောက်လာပြီလို့ ဆိုရပါတယ်၊ အပြင်နှင့် ဆိုင်ရာ ပြောမှု၊ ဆိုမှု၊ လုပ်မှု၊ ကိုင်မှု၊ သွားမှု၊ လာမှု၊ စားမှု၊ သောက်မှု၊ အပိုမှု၊ လျောင်းမှုစာတဲ့ ထိုထိုအမှုတွေမှာ သတိ အချင်းခပ်သိမ်း အလိုလို လိုက် မလာသေး၊ သိမလာသေးရင် ဒီယောဂါပုဂ္ဂိုလ်၏ သန္တန်မှာ သတိထူးထောင်မှု အထမြောက် မလာသေးဘူးလို့ ဆိုရပါတယ်၊ ဆိုလိုရင်းကား “အတွင်းသတိ မြို့ရှိမှန်ရင် အပြင်သတိလည်း မြှုပါတယ်၊ အပြင်သတိမပါသေးရင် အတွင်း သတိမြဲတာ မမှန်သေး၊ အထမြောက်သေးလို့ ဖြစ်ပါတယ်။”

အထူးသတိထားဖို့ရာက သတိက အာရုံအများနှင့်ဆက်ဆံတယ်။ သမ ဓိက အာရုံတာစုနှင့်သာ ဆက်ဆံတယ်ဆိုတာကိုလည်း အထူးသတိပြုပါ။ ဒီတော့ အဲဒီလောက် သတိမြဲလာပြီ၊ အပြင်သတိတွေပါ အလိုလို လိုက်လာပြီ ဆိုတဲ့ အဆင့်အတန်းလို့ ရောက်နေတဲ့ ယောဂါပုဂ္ဂိုလ်ဟာ-

“သတိမြဲရာ ပထမ၊ ဒု-မှာ ရှည်တိသိ” လို့ လက်ဗောက်မှု ဒီလိုဆိုထားတော့ သတိမြဲလာပြီ။

ဒီယံ ဝါ အသုသဇ္ဈာ ဒီယံ အသုသာမိတိ ပဇော်တိ။

ဒီယံ ဝါ ပသုသဇ္ဈာ ဒီယံ ပသုသာမိတိ ပဇော်တိ။

ရသံ ဝါ အသုသဇ္ဈာ ရသံ အသုသာမိတိ ပဇော်တိ။

ရသံ ဝါ ပသုသဇ္ဈာ ရသံ ပသုသာမိတိ ပဇော်တိ။

လို့ ဟောတော်မှုသည့်အတိုင်း တစ်ခါထပ်ပြီး အရှည်အတိုကိုသိအောင် လုပ်ရှုံးမယ်လို့ ဒီလို သဘောပေါက်နာကြတယ်။ အမှန်က လုပ်ထုံးအနေနဲ့ ကျတော့ ဒီလို မလုပ်ရတော့ပါဘူး။ နှစ်သီးဝါမှာ သတိကပ်လာရင် တိုမှန်း ရှည်မှန်းကို အထူးသတိမထားနေရတော့ဘူး၊ အလိုလို သိလာပြီးသား ဖြစ်တယ်။

သတိဖြစ်ပေါ်လာအောင်၊ ထင်လာအောင် ထူထောင်စဉ် အခါက။

သတေသဝ အသေသတိ၊

သတေသဝ ပသေသတိ၊

ဝင်မှန်းထွက်မှန်းသီအောင် သတိထားရုံပဲထားလို့ အဲဒီလိုပောထားတယ်၊  
အရှည်အတိသီဖို့ရာ ဟောတော်မူတဲ့အခါကျတော့ “ပဇ္ဈာတိ”ဆိုတဲ့ ကြိယာ  
ပါလာတယ်။

ပဇ္ဈာတိဆိုတဲ့ ကြိယာအရရှိ မြန်မာလိုပြန်တော့ “ထင်ရှားသတိ ဉာဏ်  
ဖြင့် သိ၏”လို့ အဲဒီလိုပြန်ရတယ်၊ ဒီတော့ အရှည်အတိကိုသိတာဟာ သာမည့်  
သိ မဟုတ်ဘူး၊ သတိထင်ရှားလာလို့ ဉာဏ်ပါလာပြီလို့ အဲဒီလို ဆိုလိုပါတယ်။  
ဒါဖြင့် ရှုံးတစ်ဆင့်တက်လိုက်တော့။

“လုံးစုံလင်းရာ၊ တ-ဗြိုသာ”ဆိုတဲ့ တတိယနည်းကျတော့ “သဗ္ဗကာ ယပွဲနိုင်း  
သံဝေဒီ အသေသီသာမိတိ သီကွ္ဗာတိ”။ သဗ္ဗကာယံပွဲနိုင်း သံဝေဒီ ပသေသီသာ  
မိတိသီကွ္ဗာတိ”ဟု ဟောတော်မူသည့် အတိုင်း ဝင်လေ၏ အစကား နှာသီးဖျား။  
အလယ်က ရင်ချိုင်း၊ အဆုံးကား ချက်တိုင်း၊ ထွက်လေ၏ အစကား ချက်တိုင်း  
အလယ်ကား ရင်ချိုင်း၊ အဆုံးကား နှာသီးဖျား။

ပါ့်ကြတော်ကို အငွေကထာက အဲဒီလိုပဲဖွင့်တယ်၊ ဒီကျတော့ စာအဓိက  
‘သီကွ္ဗာတိ’ လေ့ကျင့်ပါ။ အစကအဆုံးတိုင်အောင် သီဖို့ရာ လေ့ကျင့်ပေးပါလို့  
ဒီလိုဆိုထားသော်လည်း အမှန်က ပုဂ္ဂလူ့ပါရရှိက်ထုတ်ပြီး လေ့ကျင့် ပေးရ  
မယ်လို့ မဆိုလိုပါဘူး၊ နောက်တစ်ခါ –

“စ-မှာ ြိမ်းလေဘီ” ဆိုတဲ့ စတုတွေနည်း ကျပြန်တော့လည်း ပသေမှုယံ  
ကာယသံဌား၊ အသေသီသာမိတိ သီကွ္ဗာတိ၊ ပသေမှုယံ ကာယသံဌား၊ ပသေ  
သီသာမိတိ သီကွ္ဗာတိ။

ကာယသံဌား၊ အရှိုက်အရှူး ပြင်း၍ ရှန်ရင်းသော ကာယသံဌားရကို။  
ပသေမှုယံ ပသေမှုယံဇွန်၊ သာယာဖြည်းညွင်း ရှာ့ရှိုက်ခြင်းဖြင့် ြိမ်းစေလျက်။  
အသေသီသာမိ၊ ထွက်သက်ကို ဖြစ်စေ၏။ ပသေသီသာမိ၊ ဝင်သက်ကို  
ဖြစ်စေ၏။

ဒီစတုတွေနည်း ကျပြန်တော့လည်း စာအဓိက ပြင်းနေတဲ့ အရှိုက်အရှူးကို  
ပျော်ဘူးအောင် ပုဂ္ဂလူ့ပါရအနေနဲ့ အားစိုက်ပြီး လေ့ကျင့်ပေးရမယ်လို့ ဆို

ထားသော်လည်း အမှန်က ဒီတတိယနည်း၊ စတုတ္ထနည်းတို့မှာ ပုဂ္ဂလူဟပါရ အနေနဲ့ အားစိုက်ပြီး လုပ်မနေရတော့ပါဘူး၊ ငါဒီလိုသိတော့မယ်လို့ အဲဒီ နှင့်း သွေးကလေးပဲ လိုပါတော့တယ်။ ဘာပြုလို့ ပထမနည်းအတိုင်း သတိကို ထံမြောက် အောင်မြင်အောင် ထူးထောင်ပါပြီး၍ ဒုတိယနည်းမှာလည်း ထပ်ပြီး ဥက္က ပါ အလိုလို ပါလာပြီးသည့်အတွက် နောက်ကျနိုင်တဲ့ တတိယ၊ စတုတ္ထနည်း တို့မှာ အလိုလို နှလုံးသွေးကာမျှနှင့်ပင် သိပြီးသားဖြစ်လာပါတယ်။ အဲဒါ “သတိပဋိနှစ်ပါငြိုတော်”မှာလော့တဲ့ အာနာပါနအဆုံးအဖြတ်ပဲ၊ သတိပဋိနှစ်မှာ ဒီလေးခုပဲ ရှုတယ်၊ ဒီလေးခုထက်လဲ ပထမနည်းတစ်ခုသာ အဓိကထားပြီး သတိ အထံမြောက်အောင်သာ လုပ်ပါ။ ဒီဝင်မှု ထွက်မှုမှာ သတိမြောပြီဆိုရင် ကျနိုင်တဲ့ သုံးခုနှင့်တကွ အပြင်နှင့်ဆိုင်တဲ့ သမ္မတနှင့်ပွဲပါ အလိုလို သိပြီးသား ဖြစ်လာပါတယ်၊ ဒီတော့ စာအလိုကသာ တစ်ခုပြီးမှတစ်ခု လုပ်ရတော့မလို ရှည်နေတာပါ။ လုပ်ထုံး အနေနဲ့ ပြောရရင်။

သတောဝ အသေသတိ၊ သတောဝ ပသာသတိလိုဆိုတဲ့ ဒီပထမနည်းတစ်စုံကို သတိအထံမြောက်လာအောင်လုပ်ရင်း ကျနိုင်တဲ့ အတွင်းအပြင် သိရမည့် အမှုကိစ္စတွေဟာ အလိုလို “ကွဲကူးရေပါ”ဆိုသလို သိပြီးသား ဖြစ်လာပါတယ်။ အာနာပါနကနေပြီး သတိကို ထူးထောင်တော့ ယခုပြောခဲ့ပြီးသည့်အတိုင်း ထူးထောင်ရပါတယ်။

ဒီအာနာပါနသတိ အထံမြောက်လာလို့ သတိအားကောင်းလာတဲ့ ယောက် ပုဂ္ဂလူလို့ လမ်းမမှားနိုင်တော့ဘဲ သမာဓိ ဒီရိယတို့ဟာလည်း တစ်ပါတည်း လိုက်လာပါတယ်၊ ဘာပြုလို့ ဒီသမာဓိနှင့်ပို့ယူတို့ဟာ လမ်းမမှားနိုင်တော့သာလဲ ဆိုရင် “သီလပထဝိယံ ငြွေွာ” ဆိုတဲ့အတိုင်း သတိကုသိုလ် အရင်းခံပြီး ဖြစ်ပေါ်လာတဲ့ သီလတည်း ဟူသော မြေပေါ်မှာ တည်ရလိုပင် ဖြစ်ပါတယ်။ ထိုသီလ အမခံဖြစ်တဲ့ သတိကုသိုလ်ဟာ အထံမြောက် အောင်မြင်လာပြီ ဆိုရင် ယောက်ပုဂ္ဂလ်တို့ဆိုင်ရာ သိက္ခာပုံဒ်တို့ဟာလည်း ပုဂ္ဂလ်သတ္တာဝါ အလိုနှင့် မစောင့်ရှောက်ရတော့ဘဲ သူ့အလိုလိုပင် လုံခြုံပြီးသား စောင့်ရှောက်ပြီးသား ဖြစ်လာပါတယ်။ အဲဒီလို သီလဟာ အလိုလိုလုံခြုံပြီးလာတော့မှ ထိုသီလဟူသော မြေပေါ်မှာ သမာဓိနှင့် ဒီရိယတို့ဟာ အကုသိုလ်ဘက်သို့ လုံးဝ မယိမ်းမယိုင်တော့ဘဲ မှန်မှန်ကန်ကန် တည်နေပါတော့တယ်။

တစ်ခါ အာနာပါနကို သတိထားနေရင်း နံဘကိုယ်တစ်နေရာရက ဖြစ်တဲ့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်၊ ဒူး၊ ပေါင် စတဲ့ နေရာတွေက နာကျင် ကိုက်ခဲ့မှု ပေါ်နာ ပေါ်လာတဲ့အပဲမှာ အာနာပါနရှုဖြစ်သေးရင် အသာနေပါ၊ အာနာပါန ထက် ပေါ်နာက ထင်ရှုးလာပြီဆိုရင် စိတ်ဟာ အာနာပါန အပေါ်မှာ မကပ်တော့ဘဲ သူအလိုင်း ပေါ်နာပေါ်သို့ ကပ်လာပါတော့တယ်။

သက်သာလာပြီး ခံနိုင်တာလည်း ရှိတယ်။

ပြင်းထန်လာပြီး မခံနိုင်တောလည်း ရှိတယ်။ အကယ်၍ ပြင်းထန်လာလို့ အေဒါနကို မခံနိုင်တောဘူးဆိုရင် ဒီအခါမှာ နည်းစွမ်းမျိုးရှိတယ်။

၁။ အာနာပါနဲ့ ၂၀၃နာကို ခံနည်း။

၆။ သို့ သို့ သို့လို အသံထက်အောင် လိုက်ပြီး ဝေဒနာဂိုခံနည်းလို။

အဲဒီလို နှစ်မျိုးရှိသည့်အနက်က (၁) အာနာပါနနဲ့ ဝေဒနာကိုခံနည်းဆိုတာ ပေါ်လာဆဲဖြစ်တဲ့ ဝေဒနာပေါ်မှာ စိတ်ထားပြီး အာနာပါနကို ရှုပေးပါ။ အဲဒီလိုရှုပေးရင် ဝေဒနာဟာ ခံနှစ်လာတတ်ပါတယ်၊ သက်သာလာတတ်ပါတယ်။ သို့ပေမယ့် ဒီနည်းက ဝေဒနာကိုခံနှစ်အောင်လို့သာ လုပ်ရတာပါ။ အကျိုးမမှားပါဘူး။

“မခံနိုင်တဲ့စိတ်”ကို ဝေဒနာ တစ်ခုတည်းအပေါ်မှာ မထားဘဲ သိ၊ သိ၊ သိ လို့ အသံထွက်အောင် လိုက်နေဆဲအခါမှာ ဖြစ်ပေါ်နေတဲ့ လျားထိပ် ထိမှုနှင့် ဝေဒနာပေါ်ကို တစ်ဝါက်စီ စိတ်ထားပြီး ‘သိ’ ထုတ်လိုက်ရင် ခံနိုင်တတ်ပါတယ်။ အမှန်က ဒီ “မခံနိုင်တဲ့စိတ်” ကို တစ်ဝါက်စီ ထားမှုမှာလည်းပဲ ပုဂ္ဂိုလ်အလိုနဲ့ ထားရတာ မဟုတ်ပါဘူး၊ သူအလိုပင် ‘သိ’လိုက်လိုရှိရင် ထားပြီးသားပင် ဖြစ်ပါတယ်။

ဘယ်လိုလဲဆိုရင် ပြင်းထန်တဲ့ ဝေဒနာကို ‘သီ’ အသံထွက်အောင် လိုက်နေတဲ့ ယောကိုပုဂ္ဂိုလ်သည် ဝေဒနာပေါ်သို့ စိတ်ရောက်လိုက် ‘သီ’ လို့ ခိုနေသည့် လျှာပေါ်သို့ စိတ်ရောက်လိုက်၊ အဲဒီလို သူ့အလိုလို ရောက်နေဖြီး ဖြစ်ပါလိမ့်မယ်။

သို့သော ဒီအခါမျိုးမှာ ယောကိုပုဂ္ဂိုလ်အား ‘သီ’ အသံထွက်လာအောင် အား ထုတ်၍လိုက်နေမှာ ဝိရိယော် ဆန္ဒကျင်ဖက်ဖြစ်သော ကောသူဇ္ဈိုက်လေသာ၏ ဖြားယောင်းမှုကို အသီမသာသော်လည်းကောင်း၊ ထင်ထင်ရှားရှား သော လည်း ကောင်း ခံရတတ်ပါတယ်။ ဖြားယောင်းပုံမှာ ယခုလို ‘သီ’ ထုတ် ပြီး လိုက်နေသည့်အခါ ဝေဒနာ၏ သောသာသက်သက်ကလေးကိုမမိဘဲ ဟိုရောက် ဒီရောက် (လျှာနှင့် ဝေဒနာပေါ်သို့) စိတ်ရောက်နေတယ်။ ဒီတော့ သောသာ သက်သက်မိအောင် ‘သီ’ ထုတ်မလိုက်ဘဲ စိတ်နှင့်ကပ်ထားမှ ဖြစ်မယ်လို့ အဲဒီလို ‘သီ’ ထုတ်၍ လိုက်ရမှာ ပျင်းမှုပေါ်တဲ့ ကောသူဇ္ဈိုက်လေသာဟာ ဖြားယောင်း တတ်ပါတယ်။

အဲဒီလိုဝင်လာပြီး ဖြားယောင်းတဲ့အခါ ထိုကောသူဇ္ဈိုက်လေသာကို အား ထုတ်မှု စွဲ၊ လွှဲလာ ဝိရိယြိုင်း ‘သီ’ အသံထွက်အောင် လိုက်ပြီး တွန်းလှန်ပစ်ပါ၊ အမှန်က ဝေဒနာလိုက်တဲ့အခါ လိုရင်းဖြစ်တဲ့ ‘သီ’ ကို အသံထွက်အောင် လိုက်ဖိုးစွာပထမ အများကြီး လိုပါတယ်။ ဒီလိုသိလိုက်လို့ ‘သီ’ သီ၊ သီ’ ဟာ ဝေဒနာပေါ် ရောက်ချင်ရောက်၊ မရောက်ချင်နေပါတီး၊ ပထမ လျှာလည်းဖို့ပဲ အရေးကြီး ပါတယ်၊ ပုဂ္ဂလွှာပါရအနေနဲ့ အားစိုက်ပြီး ‘သီ’ လိုက်နေတဲ့အခါမျိုးမှာ အဲဒီလို လျှာနှင့်ဝေဒနာပေါ် တစ်ဝိုက်စီ စိတ် ရောက်နေမှုလဲ ဝေဒနာဒဏ်ကို ခံနိုင်ပါတယ်။

ပုဂ္ဂိုလ်အနေနဲ့ ‘သီ’ ဟာ မလိုက်ရတော့ဘူး၊ လျှာဟာ သူ့အလိုလို လည်းလာပြီး ‘သီ’ လိုက်လာတဲ့အဆင့်သို့ ရောက်တဲ့အခါ ထို သီ၊ သီ၊ သီက ပို့လိုက်သော စိတ်ဟာ ဝေဒနာပေါ်သို့ လာကပ်နေပါတော့တယ်။

အဲဒီလို ပုဂ္ဂိုလ်အနေနဲ့ မလုပ်ရတော့ဘူး ‘သီ’ သီ’က ပို့လိုက်သော စိတ်ဟာ ဝေဒနာပေါ်ကပ်နေတဲ့အခါမှာ မခံနိုင်မှုဟာလုံးဝမရှိတော့ဘူး။ ဘာပြုလိုလဲ ဆိုရင် လျှာသူ့အလိုလိုလည်းလာပြီး ‘သီ’ သီ’ကို အားထုတ်လာသည့် ဝိရိယာ နောက်မှာ သည်းခံမှု ခန္ဓိပါလာလို့ ဖြစ်ပါတယ်။ ဒီတော့ ‘သီ’ သီ’ကလည်း ပုဂ္ဂလွှာပါရက်းတဲ့ ဝိရိယာကြောင့် သူ့အလိုလိုဖြစ်ကာ ခန္ဓိသည်းခံမှုကလည်း တစ်ပါတည်း ပါလာပြန်တော့ ဝေဒနာပြင်းထန်ပေမယ့် ထိုဝေဒနာဒဏ်ကို ခံနိုင်ပါ တော့တယ်။ ဒီလိုဝေဒနာဒဏ် ခံနိုင်တော့ ဒီဝေဒနာဒဏ် ခံနိုင်မှုမှာ ပုဂ္ဂိုလ်

အနေနဲ့ ခံမှုမဟုတ်တော့ဘဲ သတိ၊ ဝိရိယ၊ ခန္ဓိတို့ အနေနဲ့ ခံမှုဖြစ်ပါတော့တယ်။

အမှန်က ဝိရိယဖြစ်လာရင် သည်းခံမှု ခန္ဓိဆိတာ အလိုင်းပါမြေပင် ဖြစ်ပါတယ်။ ဥပမာ လောက်စီးပွားရေးကို ရှာဖြေနေတဲ့ပုဂ္ဂိုလ်ဟာ ထိုစီးပွားရေးကို မရရအောင် ရှာမယ်ဟဲလို့ စိတ်အားထက်သန်မှု ဝိရိယ အားကောင်း နေခိုက်မှာ စီးပွားရေးနှင့် ပတ်သက်လို့ ဘယ်လိုအက်အခဲမျိုးနှင့် ရင်ဆိုင်ရ ရင်ဆိုင်ရ ထိုအက်အခဲကို ကျော်လွှားနိုင်သည်အထိ အပင်ပန်းခံနှင့်မှု ခန္ဓိဟာလည်း အလိုင်းပါလာမြေပင် ဖြစ်ပါတယ်။

**မှတ်ချက်။ ။ စိတ်အားထက်သန်မှုကို ဝိရိယခေါ်သည်။**

**အပင်ပန်းခံနှင့်မှုကို ခန္ဓိခေါ်သည်။**

အဲဒီနည်းအတိုင်းပဲ ဝိရိယနောက် ခန္ဓိပါလာတော့ ပေါ်လာဆဲ ဝေဒနာကို ‘သိ’၊ ‘သိ’ သူ့အလိုလို လိုက်နေတဲ့အဆင့် ရောက်တဲ့အခါ အသိလျာသည် လိုက်လာတာကို အကြောင်းပြုပြီးတော့ စိတ်အားထက်သန်မှုဟာ ပေါ်လာတယ်။ ဘယ်လိုပေါ်လာသလဲဆိုရင် ကိုယ်နှင့် အသက်လုံးဝ ငဲ့ကွက်ခြင်းမရှိတော့ဘဲ ငါသေသွားတော့ ဘာဖြစ်သေးသလဲဆိုတဲ့ ပဟို တတ္ထိစိတ်ဟာ ပေါ်လာတယ်။ ပဟိုတတ္ထိစိတ်ဆိုတာတရားကိုယ်က ဝိရိယပဲးပဲး ပေါ်လာပြန်တော့ အပင်ပန်းခံနှင့်မှု ခန္ဓိဟာ အလျှော့ မပေးတော့ဘူး။ အဲဒီ သတိ ဝိရိယ ခန္ဓိသုံးမျိုးနဲ့ ဝေဒနာကို အသိလိုက်လိုက်တော့ ဝေဒနာနဲ့ သတိကပ်မိနေတဲ့အချိန်မှာ သမာဓိဟာ ပါလာပြန်တယ်။ ပါလာပြန်တော့ သမာဓိသဘောက ဇက္ခာတာဆိုတဲ့ အတိုင်း အာရုံကို အများကြီး မယူတော့ဘူး။ ဇက္ခာတာဆိုတာ “ဇကာ အရှိ ယသာတိ ဇကရှိ” ယသာ၊ အကြိုင်စိတ်အား။ ဇကာ၊ တစ်ခုတည်းသော။ အရှိ၊ အာရုံသည်။ အတ္ထို ရိုက်၏။ ကူးတို့ တို့မကြောင့်။ ဇကရှိ၊ တစ်ခုတည်းသော အာရုံရှိသော စိတ်။

ဇက္ခာသာ ဘာဝါ ဇက္ခာတာ။

ဇက္ခာသာ၊ တစ်ခုတည်းသော အာရုံရှိသော စိတ်၏။ ဘာဝါ၊ အဖြစ်တည်း။ ဇက္ခာတာ၊ တစ်ခုတည်းသော အာရုံရှိသော စိတ်၏ အဖြစ်။

တစ်ခုတည်းသော အာရုံရှိသော စိတ်၏ အဖြစ်ဆိုတော့ ဇက္ခာတာ စေတသိက်ကို ခေါ်တယ်။ အဲဒီ ဇက္ခာတာ စေတသိက်ဆိုတဲ့ သမာဓိကျတော့ အာရုံကို ကျယ်ကျယ်ပြန့်ပြန့်ကြီးမယူတော့ဘဲ တဖြည်းဖြည်း ဝေဒနာဟာ

ကျမ်းသီးလုံးလောက်က နေပြီး ဆီးစွဲလောက်၊ ဆီးစွဲလောက်က နေပြီး မန်ကျည်း စွဲလောက်၊ မန်ကျည်းစွဲလောက်ကနေပြီး နှမ်းစွဲလောက်၊ အဲဒီလိုတဖြည့်ဖြည့်သေးသေးလာတယ်။ တခါးများ အပ်ယူးတစ်ထောက်စာလောက်ပဲ ရှိတော့တယ်။ ဒီတော့ သမမိအား ကောင်းလာလေ အာရုံဖြစ်တဲ့ ၃၁နာဟာလည်း ကျဉ်းလာလေပဲ၊ သေးသေးလာလေပဲ၊ ၃၁နာကျယ်ကျယ်ပြန်ပြန်ကြီးအချောင်းလိုက်အရှည်လိုက်ကြီးဆိတာ အမှန်က သမမိ အားမကောင်း သေးလို့ အဲဒီလို ဖြစ်နေတာ၊ အဲဒီလို ၃၁နာဟာ သေးသေး ကျဉ်းကျဉ်းလာတဲ့ အခါကျတော့ ဒီ၃၁နာကို ပုဂ္ဂိုလ်လိုလိုနဲ့ အာရိုက်ပြီး သိမနေရတော့ဘဲ လျှေ သူ့အလိုလိုလည်လာလိုက်သည့် 'သိ'၊ 'သိ'ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာကြတဲ့ စိတ်အားထက်သန့်မှု ဝိရိယာအလျှော့ မပေးနိုင်သည့်အထိ အပင်ပန်းခိုင်သည့် ခနီးတို့ဟာ ၃၁နာနှင့် အသိနဲ့ ကပ်နေသည့်တိုင်အောင် သူ့အလိုလို သည်းခံပြီးတော့ သိလိုက် နေကြတော့ တာပါပဲ။

အဲဒီလို လိုက်နေကြတဲ့အခါမှာ သမမိအားက အင်မတန် ကောင်းနေတော့ ခေါင်း၊ ကိုယ်၊ ခြော၊ လက်၊ ဇူး၊ ပေါင်း၊ ခါး စသည်တို့ကို မတွေ့ရ တော့ဘဲ ၃၁နာသဘာဝသက်သက်ကိုပဲ တွေ့ပါတော့တယ်။ ၃၁နာနဲ့ အသိနဲ့ပဲ ကပ်နေတော့တယ်လို့ ဆိုလိုပါတယ်။

သို့သော် ဒီနေရာမှာ တစ်ခါ သမမိအားက သေးလာပြီး အသိကပ်နဲ့ ၃၁နာမှတစ်ပါး လက်ရှိ ခန္ဓာကိုယ်ထဲက အာရုံတစ်ခုခုကိုဖြစ်စေ၊ အပြင် ဗဟိုဒ္ဓအာရုံတစ်ခုခုကို ဖြစ်စေ၊ စိတ်ရောက်သွားရင် ၃၁နာဟာ ငုပ်သွားတတ်တယ်။ ငုတ်သွားတယ်ဆိတာ အမှန်က ၃၁နာ အာရုံမှာ ထားနေတဲ့စိတ်ဟာ အေားအာရုံတစ်ခုခုကို ချော်သွားတာကို ဆိုလိုပါတယ်။ အတိအကျ ဆိုလိုရှင်းကား - ၃၁နာအာရုံမှ တစ်ခုတည်းကိုသာသိရှိုးမှန်ရင် ပျောက်သွားတတ်တယ်။ တစ်ပါး အာရုံကို ချော်သွားရင် ငုပ်သွားတတ်တယ်၊ ၃၁နာ အဲဒီလို နှစ်မျိုးရှိတဲ့အနက် ဝိရိယာ၊ ခနီး၊ သတိ၊ သမမိတို့ဟာ သူ့အလိုလို ၃၁နာကို အသိကပ်နေရာက သမမိအား သေးလာပြန်တဲ့ အတွက် အာရုံချော် သွားလို့ ငုပ်သွားတဲ့ အဲဒီလိုနှစ်မျိုးရှိသေးတယ်။ အဲဒီ နှစ်မျိုးလုံး ငုပ်သွားသွား ပျောက်သွားသွား အကိုးမားသူး၊ အကျိုးမရှိဘူးလို့ မထင်ပါနှင့်။ ငုပ်သွား ပျောက်သွားတဲ့ အချိန်အခါ မျိုးမှာလည်း ယောက် ပုဂ္ဂိုလ်မှာ ပေါ့တယ်၊ ကြည်လင်တယ်၊ တစ်ခါ သီလကို

လည်း ကျေးဇူးပြုသေးသည့်အပြင် စိတ်အားထက်သန်မှု ဝိရိယှ၊ သည်းခံမှု ခဲ့၏ သတိပြုခြင်း အဲဒီ အကျိုးတွေလည်း ရပါသေးတယ်။ ဒီတော့

အသိလိုက်လို ချော်သွားရာက ငုပ်သွားတဲ့ ဝေဒနာဖြစ်ဖြစ် ပုဂ္ဂိုလ် အလိုနဲ့ ‘သိ’ လိုက်ရှုံး ပည်တံမလွတ်တဲ့ ဝေဒနာဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်နေပစ္စ ဝေဒနာ ကိုသာ ကျပ်ကျပ် ‘သိ’ လိုက်နေတဲ့ ယောကိုပုဂ္ဂိုလ်တိုင်းဟာ စောင့်ထိန်းမှု သီလ ကို ကျေးဇူးပြုတာချည်းပင် ဖြစ်ပါတယ်။

အာရုံမှန်တစ်ခုတည်းကိုသာသိပြီး တဗြားအာရုံကိုမချော်တော့တဲ့ ဝေဒနာ နဲ့ လမ်းဆုံးသွားတာကိုတော့ ပျောက်သွားတယ်လို ခေါ်ပါတယ်။ ဒီပျောက်သွား မှုကျလော့ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ မလိုက်ရတော့ဘဲ ဝိရိယှ ခဲ့၏ သတိ သမဆိတိ သူ့အလိုလို ဝေဒနာနဲ့ အသိနဲ့ ကပ်ပြီး လမ်းဆုံးသွားလို ပျောက်သွားမှုကိုသာ ယူပါ။

ဒါဖြင့် ဝေဒနာပုံသွားမှုနဲ့ ဝေဒနာပျောက်သွားမှု ဘယ်လို့ခြားနား သလဲ ဆိုရင် ငုပ်သွားတဲ့ ဝေဒနာက နောက်တစ်ခါ တရားပြန်လုပ်ရင် အဲဒီ ဝေဒနာပဲ ပြန်ပေါ်လာပါတယ်။ ဥပမာ ပထမအကြိုမ် တရားထိုင်စဉ်အခါက ကူးခေါင်းက ဖြစ်တဲ့ ဝေဒနာ ငုပ်သွားခဲ့သော်လည်း ဒုတိယအကြိုမ် တရားပြန်ထိုင်တဲ့အခါ ထို့ေးခေါင်းကပဲ ဝေဒနာကို ပြန်ပေါ် လာတတ်ပါတယ်။

ပျောက်သွားတဲ့ ဝေဒနာက ဘယ်နေရာပဲပျောက်ပျောက်၊ ပျောက်သွား ရှိုးမှန်ရင် နောက်တစ်ကြိုမ် တရားပြန်ထိုင်တဲ့အခါ အဲဒီဝေဒနာဟာ ပြန်ပေါ် မလာတော့ပါဘူး။

ဘာပြုလို ထိုဝေဒနာပြန်မပေါ်သလဲဆိုရင် ဓာတ်ဆိုး၊ ဓာတ်ဝါး ကိုလေ သာတို့ကြောင့် ပြန်ပေါ်လာတဲ့ ဝေဒနာကို အသိနဲ့ကပ်ပြီး တစ်ပါတည်း လမ်းဆုံးသွားသည့်အထိ သိလိုက်ရတော့ အကျိုးဖြစ်တဲ့ဝေဒနာလည်းပျောက်၊ အကြောင်း ဓာတ်ဆိုးဓာတ်ဝါး ကိုလေသာပါ ပျောက်သွားလိုပင် ဖြစ်ပါတယ်။ ဒါဖြင့် အကြောင်း ကိုလေသာပါ ပျောက်သွားသည့် အတွက် ဝေဒနာ ပြန်မပေါ်တော့ ဘူးဆိုရင် နောက်ထပ် ဝေဒနာ လုံးဝ ဘယ်နေရာကမှ မပေါ်တော့ဘူးလားလို အဲဒီလို မေးစရာရှိပါတယ်။ သို့သော် မေးခွန်းကို မေးတဲ့အခါ –

“ဘယ်နေရာကမှ” ဆိုတဲ့ စကားကိုတော့ ထည့်သွင်းမေးခွင့်မရှိပါ။ ဒီတော့ အဲဒီမေးခွန်းရဲ့ တိကျမှန်ကန်သောအဖြေမှာ ယခု ပျောက်သွားသော အကျိုး

တရားဖြစ်တဲ့ ဤဝေဒနာကို ဖြစ်စေတတ်တဲ့ ဓာတ်ဆိုး၊ ဓာတ်ဝါး၊ ကိုလေသာ ကြောင့် ဥပမာ ဒုးခေါင်းက ဝေဒနာ ပျောက်သွားရှိုးမှန်ရင် နောက် တစ်ကြိမ် တရားထိုင်တဲ့အခါ ထိုဗုးခေါင်းကတော့ ဘယ်နည်းနဲ့မှ ဝေဒနာ နောက်ထပ် မပေါ်တော့ပါဘူး။ ဒုးခေါင်းမှ အခြားတစ်ဝါး၊ ကျွန်ုတေသနရှာဖြစ်တဲ့ ပါင် စသည် တိုကတော့ ကျွန်ုရှိနေကြသေးသည့် ဓာတ်ဆိုး၊ ဓာတ်ဝါး၊ ကိုလေသာ တို့ကြောင့် ဝေဒနာ ပေါ်နိုင်ပါသေးတယ်။ အတိုချုပ်ဆိုလိုရင်းမှာ ပထမပျောက် သွားသော ဝေဒနာသည် အသိနှင့်တကွပျောက်ခဲ့သော ဝေဒနာကို ဖြစ်စေတတ် တဲ့ ဓာတ်ဆိုးဓာတ်ဝါး၊ ကိုလေသာပါ ပျောက်ပါတယ်။ နောက် တွေး နေရာ က ဖြစ်ပေါ်သည့် ဝေဒနာသည် ကျွန်ုရှိနေကြသည့် ဓာတ်ဆိုး၊ ဓာတ်ဝါး၊ ကိုလေ သာတို့ကြောင့် ပေါ်သည်လို့မှတ်ပါ။ အကယ်၍ ပထမအကြိမ် ဒုးခေါင်းက ပျောက်သွားသည်ဟု ပုဂ္ဂိုလ်အလိုနှင့် ထင်လိုက် ရသော ဝေဒနာသည် ဒုတိယ အကြိမ် တရားအားထုတ်သောအခါမှ ထိုဗုးခေါင်းကပင် ပြန်ပေါ်လာသည်ဟု ဆိုပါက အမှန်ပျောက်မဟုတ်ဘဲ အထင်နှင့် ပျောက်သွားသော ဝေဒနာ ဖြစ်စေ သောကြောင့်ဟု ဆိုရပါမည်။

အထင်နှင့်ပျောက်သွားသော ဝေဒနာဆိုတာ ယောက်ပုဂ္ဂိုလ် အနေနှင့် ဖြစ် ဆောင်ရွက်သော့ဘဲ ပိုရိယ၊ ခန္ဓိ၊ သတိ၊ သမာဓိတို့ဟာ သူ့ အလိုလို လျှောား ‘အသိ’ လိုက်လာမှုကို အခြေခံပြီး ဝေဒနာနှင့် အသိ ကိုက်နေ ခိုက်မှာ အခြားအာရုံတစ်ခုခုသို့ ချော်သွားစဉ် ငုံသွားပေမယ့် ယောက်ပုဂ္ဂိုလ် အလိုက်ချော်သွားလို့ ငုံငုံသွားတာဟု မထင်ဘဲ အမှန်တကယ် ပျောက်သွားတာ ပဲလို့ အဲဒီလို ထင်လိုက်ရတတ်ပါတယ်။ အဲဒီအပျောက်မျိုးကို အထင်နှင့် ပျောက် သွားသော ဝေဒနာဟု ဆိုလိုပါတယ်။ ထိုဝေဒနာမျိုးဟာ နောက်ထပ် ထိုင်တဲ့ အခါ ထိုနေရာမျိုးကပင် ပြန်ပေါ်တတ်ပါတယ်။ အသိမှန်နှင့် ပျောက်သွားသော ဝေဒနာမျိုးကား တစ်ကြိမ်ပျောက်ပြီးသော နေရာက နောက်ထပ် ဆက်လက်ပြီး မပေါ်တော့ပါ။

ဒီတော့ နောက်တစ်နေရာပြောင်းရွှေလာပြီး ပေါ်လာတဲ့ဝေဒနာဟာ ကျွန်ု ကိုလေသာကြောင့် ပေါ်တာလို့ တစ်ထစ်ခု မှတ်ထားပါ။ အမှန်က ဝေဒနာ ပေါ်တာဟာ ကိုလေသာကြောင့် ပေါ်တယ်လို့ မှတ်ထားပါ။ ရာက်ကြောင့်လည်း ပေါ်တယ်၊ ဒေါသကြောင့်လည်း ပေါ်တယ်လို့ မှတ်ပါ။ ဒီတော့ ဖြစ်စေတတ်တဲ့

အကြောင်း ကိုလေသာ ကွာသွားရင် အကျိုးဖြစ်တဲ့ စေဒနာကို တကယ်အမှန် သိနိုင်တဲ့ အသိပညာညာ၏ တိုးတက်လာလို့ ဖြစ်ပါတယ်။

အဲဒီ အသိညာ၏ပညာကို ဘာပညာလို့ခေါ်သလဲဆိုရင် သတိနိုပက သတိရှင်ကျက်လာလို့ ဖြစ်ပေါ်လာတဲ့ “သတိနေပဲ့ပညာ” လို့ ခေါ်တယ်။ အဲဒီ “သတိနေပဲ့ပညာ”ကိုပဲ အဋ္ဌကထာဆရာက “ပါရိဟာရိယပညာ”လို့ တစ်ခါထပ်ဆင့်ပြီး ခေါ်ပြန်ပါသေးတယ်။ ဒီ “ပါရိဟာရိယပညာ”ကို မြန်မာလို့ ပြန်တော့ “လုပ်ထုံးကျင်လည်မှု”လို့ အဲဒီလို့ နားလည်သဘောပေါက်အောင် ပြန်ဆိုရပါတယ်။ ဒီတော့ “လုပ်ထုံးကျင်လည်လာတဲ့ ပုဂ္ဂိုလ်ဟာ ဒီတရားလုပ်ထုံးနဲ့ ပတ်သက်လာရင် ကျင်လည်ပြီး၊ နားလည်ပြီး ဖြစ်တဲ့ အတွက် ဘယ်တော့မှ လမ်းမချော်နိုင်တော့ပါဘူး။ မမှားနိုင်တော့ပါဘူး။

အဲဒီလို့ လုပ်ထုံးအရာမှာ ကျင်လည်တဲ့ ယောက့ပုဂ္ဂိုလ်ဟာ ဖြစ်တိုင်း ဖြစ်တိုင်းသော စေဒနာကို သိတိုင်း သိတိုင်း စေဒနာဟာ တဖြည်းဖြည်း ပါးလာ သည်နှင့်အမျှ၊ သေးသေးလာသည်နှင့်အမျှ ကိုလေသာလည်း ပါးပါး လိုက်လာပြီး ခေါင်း၊ ကိုယ်၊ ခြော၊ လက်၊ စသည် မဟုတ်မှန်း အတွေ့ဒီဇိုင်း ကွာသည်အထိ ပိုင်ပိုင်နိုင်နိုင် သဘောပေါက်လာပါလိမ့်မယ်။

ဒီနေရာမှာ ဒီဇွဲပစ္စက္ခညာ၏နဲ့ အနွယ်ညာ၏ကို သတိထားဖို့ လိုပါတယ်။ ဒီဇွဲပစ္စက္ခညာ၏ဆိုတာ စေဒနာနဲ့ အသိနဲ့ ကပ်နေတာကစြိုး ပျောက်သွားသည့် အထိ သဘာဝသက်သက်ကို သိနေတာကို ခေါ်ပါတယ်။ အနွယ်ညာ၏ဆိုတာက အဲဒီလို့ ဒီဇွဲပစ္စက္ခညာ၏နဲ့ ပျောက်သွားသည့်အထိ သိပြီးသည့် အခါကျတော့ ဘယ်မှာလဲ ခေါင်း၊ ကိုယ်၊ ခြော၊ လက်၊ အစိုင်အခဲ၊ အကောင်အထည်၊ သဏ္ဌာန် ပြပ်ဆိုတာ ဘာမှမရှုပါကလားလို့ အဲဒီလို့ သဘောပေါက်လာ၊ သိလာတာကို ခေါ်ပါတယ်။

အမှန်က ခေါင်း၊ ကိုယ်၊ ခြော လက်၊ အကောင်အထည်၊ သဏ္ဌာန် ပြပ်စသည်တို့ကို ပညာတ်လို့ ဆိုတာက သဘာဝသက်သက်ကို အမှန်သိနိုင်တဲ့ အသိညာ၏ ပညာမပေါ်သေးလို့ ခေါ်ဆိုနေတာ၊ ပညာတ်တဲ့အတိုင်း အသိ မှားနေတာပါ။ အသိ ညာ၏ပညာ အမှန်ပေါ်သည်နှင့် တစ်ပြိုင်နက် အဲဒီ ပညာတ်ဖြစ်တဲ့ တရားတွေဟာ အလိုလို ကွာသွားပြီးသား ဖြစ်နေပါတယ်။ ဒီပညာတရားကို ပုဂ္ဂိုလ် သဏ္ဌာဝါအသိနဲ့ ကွာစေတာက စိတ်ကူးစဉ်းစားပြီး ကွာစေတာမျိုးသာ

ဖြစ်ပါတယ်။ ဂွာအောင် စဉ်းစားနေတဲ့အခိုက်မှာ ပည်တ် အပေါ် စိတ်မရောက်အားသေးလို့ ဂွာတဲ့အကွားမျိုးဖြစ်ပြီး မစဉ်းစားတဲ့အခိုက်မှာ ပည်တ်အပေါ် အလိုလို စိတ်ရောက်ပြီး ခေါင်း၊ ကိုယ်၊ လက်၊ ခြား ပုဂ္ဂိုလ် သတ္တဝါတို့ဟာ အလိုလို ပေါ်လာပြီး ဖြစ်ပါတယ်။ အမှန်က ပည်တ် ပြန်ပေါ်လာလို့ သူကောင်ငါကောင် ပြန်ထင်လာခြင်း ဖြစ်ပါတယ်။

ဒီတော့ကာ သဘာဝသက်သက်ဖြစ်တဲ့ ရုပ်သဘာဝ၊ နာမ်သဘာဝ၊ ရုပ်နာမ် သဘာဝကို အမှန်သိတဲ့ ဉာဏ်ဖြစ်ရိုးမှန်ရင် အကျိုးတရားဖြစ်တဲ့ အတ္ထဒိဋ္ဌး သူကောင် ငါကောင် အထင်ဟာ အလိုလိုကွားမျိုးသား ဖြစ်ပါတယ်၊ နာမ်ရုပ် အမှန်သိတဲ့ အကျိုးက အတ္ထဒိဋ္ဌးကွားမှုသာ ဖြစ်တယ်လို့ ဆိုလိုတယ်။ နာမ်ရုပ်ကို တော့ အမှန်သိပါတယ်။ အတ္ထဒိဋ္ဌးကွားမှု အကျိုးပေါ်မလာသေးဘူး ဆိုရင် နာမ်ရုပ်ကို အမှန်သိပါတယ်။ အတ္ထဒိဋ္ဌးကွားမှု အကျိုးပေါ်မလာသေးဘူး ဆိုရင် နာမ်ရုပ် သားမထုတ်ခင်ကတည်းကိုက အကြောင်းကင်းပြီး ဖြစ်တယ်လို့ ဘယ်ဟာတစ်ခုကိုမှ မယူခဲ့တော့ ဖြစ်ဖြစ်သမျှ အကျိုးတရားတွေဟာ သူ့ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ ကြောင့်သာဖြစ်တာပဲလို့ သဘာဝရုပ်နာမ်ကို သိ သည်နှင့်တစ်ပြီးနှင့် ပစ္စယပ်ရိုက်ဟာညွှန်ပေါ်လည်း အလိုလို အကြောင်း သိမ်းဆည်းပြီး ဖြစ်လာပါတယ်။ ဒီနေရာမှာ စာအလိုနဲ့ပြောရရင် အကျိုး တရားတို့၏ အကြောင်း တရားကို သိတဲ့ ဓမ္မားတို့တို့ အကြောင်းတရားကို သိတဲ့ ပဋိစ္စ သမ္မတ္မားတို့ (အကျိုးတရား သက်သက်ကို သိတဲ့ ပဋိစ္စသမ္မတ္မားတို့တို့ အော် တယ်။) ဒီဉာဏ်တွေဟာ ဖြစ်ခဲ့ ရုပ်နာမ်သဘာဝ၏ အကြောင်းကို သိမ်းဆည်းသည့် ပစ္စယပ်ရိုက်ဟာညွှန်အလားတူည်းတွေ ဖြစ်တယ်။ ယထာဘူးတည်က ကျတော့ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်လို့ သိတာကို ဆိုပါတယ်။ ဒီတော့ကာ ကိုယ်ခန္ဓာတဲ့ ဖြစ်ဖြစ်သမျှ ရုပ်သဘာဝ၊ နာမ်သဘာဝ၊ ရုပ်နာမ် သဘာဝတွေကို အတ္ထဒိဋ္ဌးကွားသည်အထိ ဉာဏ်မှန်နှင့် သိရှိမှန်ရင် လက်ရှိ ခန္ဓားကိုယ်ကြီးနှင့်တော်ကိုယ်လောကလုံး ဖြစ်ဖြစ်သမျှတွေကိုလည်းပဲ သဘာဝတွေ ချည်းပဲလို့ အတ္ထဒိဋ္ဌးကွားသည်အထိ သိလာပြီး ဖြစ်ပါတယ်။ အတိုချုပ်ကား...

ဒေသနာသဘာဝ အမှန်ချုပ်ဖူးရင် ကျွန်ုတာကိုလည်း သဘာဝ ချဉ်းဟု သိပါတယ်။ ဘာပြုစွဲ သိသလဲ၊ ဒေသနာချုပ်စဉ်က သဘာဝ သက်သက်ပင် ချုပ်သွားလို့ ဖြစ်ပါတယ်။

အဲဒီလို ရုပ်နာစ်သဘာဝကို အကြောင်းနှင့်တကွ သိခဲ့သော ထိုယောကို ပုဂ္ဂိုလ်ကို “စူွှေသောတာပန်”လိုပေါ်ပါတယ်။ “စူွှေသောတာပန်”အဆင့်သို့ရောက်တဲ့ ပုဂ္ဂိုလ်သည် သာသနာတော်နှင့် တွေ့ကြိနေရတဲ့အတွက် လွှာသောသ၊ ကိုလေသာ မိမိကို မနိုင်စက်နိုင်တော့တဲ့ သက်သာရာရလေပြီ။ လဒ်ပတိနှင့် အပါယံသံသရာမှာ မကျိုင်း မမျော်နိုင်တော့တဲ့ ထောက်ရုတာည်ရာ ရှုံးနိယတ ကတိက ကောင်းသော ကတိ ခြေသုည်လို့ မှတ်ပါ။ အဲဒီ “စူွှေသောတာပန်”အဆင့် သို့ ရောက်အောင်ဆိုရင် “တိဟိတ် ခွိုဟိတ်”မရွေးရပါဘူး။ “ခွိုဟိတ်”ပုဂ္ဂိုလ်လည်း ရိုင်ပါတယ်။ အားထုတ်ဖို့ တစ်ခုပဲ လိုပါတယ်။ ဥဒုယွှေယဉ်ကဲ စခန်းရောက်မှသာ ခွိုဟိတ်ပုဂ္ဂိုလ် မရတာပါ။

အဲဒီ“စူွှေသောတာပန်”အဆင့်သို့ရောက်အောင် အားထုတ်ထားတဲ့ ယောကို ပုဂ္ဂိုလ်သည် (၁) ယခုဘာ တရားအားထုတ်ရှင်လည်း မဂ်စိုလ် ရှိနိုင်ပါတယ်။ (၂) အားထုတ်ရင်း မရခဲ့သော သေခါနီးမှ ရှိနိုင်ပါတယ်။ (၃) သေခါနီး မရခဲ့သော နှုတ်ပြည့်ကျ ရှိနိုင်ပါတယ်။ (၄) နှုတ်ပြည့်မှာ မရခဲ့သော နောက်ဘုရားသာသနာမှာ သုခေါ်ပို့ပဒ် ခီးပွဲတို့ညာနွား ဖြစ်နိုင်ပါတယ်။ (၅) နောက်ဘုရားသာသနာမှာ ရဟန်းမဖြစ်သော ပစ္စကဗုဒ္ဓိ ဖြစ်နိုင်ပါတယ်။

အဲဒီလို “ဒေသနာတော်”မှာ အစဉ်အတိုင်း ပြထားတာ ရှုပါတယ်။ ဘယ်တော့မှ ဒီအကျိုးတရားကနေပြီး နောက်ကို မဆုတ်တော့ပါဘူး။ ဒါဖြင့် ဒီအကျိုးတရားရအောင် ဘာကိုအမြဲ့ရမလဲဆိုရင် သတိတစ်ခုကိုသာ အမြဲ့ထားပြီး လုပ်ပါ။ ဒီတော့ အမြဲ့ဖြစ်တဲ့ သတိကိုသာ လိုချွေတဲ့စိတ်နဲ့ လုပ်ပါ။ သတိဟာကုသိုလ်လား၊ အကုသိုလ်လားလို့ မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ အဲဒီအခါမှာ...

**သို့...** ရှိက်ရင်ရှိက်မှန်းသိအောင် သတိထားတာ၊ ရှာရင် ရှုမှန်းသိအောင် သတိထားတာ၊ ဒါတွေဟာ အမှန်စင်စစ် ကုသိုလ်တရားဖြစ်ပါကလားလို့ အဲဒီလို အပြောက်လာပါလို့မယ်။ အဲဒီလို အပြောက်လာတဲ့ “သတိကုသိုလ်”ကို သာ အလိုဂိုပြီးလုပ်လို့ “သတိနိပက” ဒီသတိ ရင်ကျက်လာပြီ၊ ထမြောက်ပြီ အပြင်ကိစ္စတွေပါ သတိလိုက်ပြီဆိုတဲ့အခါကျတော့ သတိရင်ကျက်မှုမြတ်ငါး

ဖြစ်ပေါ်လာတဲ့ (နေပတ္တပညာ)တို့က ဂျုပ်သဘာဝ၊ နာမ်သဘာဝ၊ ရုပ်နာမ်သဘာဝတို့ကို အမှန်သိပြီး ရွှေတက်ရမည့် တစ်မင်၊ တစ်ဖိုလ်ဆိုတာ ပါရမီအားလုံးဖြစ်လာကြပါလိမ့်မယ်။

အမှန်က အခြေခြားဖြစ်တဲ့ “သတိကုသိုလ်” မှ အထမမြောက်သေးဘဲနဲ့ သီလ၊ သမခို၊ ပညာ စသည်တို့ ဖြစ်နေကြရင် အဲဒီ ဖြစ်ဖြစ်သမျှတွေဟာ လမ်းချော်မှာ ချဉ်းပဲ။ ဒီတော့ကာ သတိကုသိုလ်ကို အထမြောက်အောင် လုပ်လို့ ဒီသတိကုသိုလ်ဟာ သီလ၊ သမခို၊ ပညာတဲ့က ဘာအတဲ့မှာ ပါဝင်သလဲဆိုရင် သီလထဲမှာ ပါဝင်တယ်။ အဲဒီ သတိကုသိုလ် အခြေခံ ရထားတဲ့ သီလမျိုး ပြည့်စုံလာတဲ့အခါကျတော့ ဝိရုဟအမှန်လည်း ထောက်ရာ တည်ရာရာ သမခိုကို လည်း သတိကတိန်းပြီး ပညာရယ်လို့ဖြစ်လာပြန်တော့လည်း သတိရှုအောင်နဲ့ ဖြစ်လာတော့ ဒီသီလ၊ သမခို၊ ပညာတို့ဟာ ဘယ်တော့မှ လမ်းမချော်ပါဘူး၊ ရွှေတက်တဲ့ လမ်းမချော်တော့ဘူး၊ အမှန်က သီလ၊ သမခို၊ ပညာ စသည်တို့ဟာ ပုဂ္ဂိုလ်အလိုနဲ့ ဖြစ်စေရနှုန်း မဟုတ်ဘူး၊ သူ့အလိုလို ဖြစ်လာရမည့် တရားတွေပါ။ အခြေခံဖြစ်တဲ့ သတိကုသိုလ်မှုလည်း မဖြစ်သေးခင်၊ အထမမြောက်သေးခင်သာ မိမိအလိုနဲ့ လုပ်နေရတာ၊ သူ့အလိုလို ဖြစ်လာတဲ့အခါမျိုးကျမှ ဒီသတိကုသိုလ်ဟာ အပြင်သတိပါ လိုက်လာပြီး အမှန်ဖြစ်လာတယ်၊ အမှန်ဖြစ်လာတယ် ဆိုတာ ပုဂ္ဂိုလ် သတ္တဝါ လွှတ်လာတယ်လို့ ဆိုလိုပါတယ်၊ သို့သော် အထမမြောက်သေးမီ စပ်ကြား မိမိအလိုနဲ့ “သတိကုသိုလ်” ကို အမိက လိုချင်တဲ့ စိတ်နဲ့ လုပ်ပါ။

အဲဒီလို “သတိကုသိုလ်” ကို အလိုရှိတဲ့စိတ်နဲ့ အမြဲတမ်း အတွင်းအပြင် အရာရာမှာ သတိမကင်းအောင်နေတဲ့ ပုဂ္ဂိုလ်မျိုးကို-

‘သတိအဓိပ္ပာဇာဌာန်’ လို့ ဟောတော်မူတဲ့အတိုင်း အပွဲမဘပုဂ္ဂိုလ်၊ အပွဲမာဒိုဟာရုပုဂ္ဂိုလ်လို့ခေါ်ဆိုရပါတယ်။

ဟွှားပေါ်ပေါ်မသုတေသန ဘယ်သတ္တဝါ ခြေရာပဲဖြစ်ဖြစ်၊ ဆင်ခြေရာနဲ့တိုင်းရင် ဆင်ခြေရာထဲသို့သာ အကုန်ဝင်ရသကဲ့သို့ ပိဋကတ်သုံးပုံတွင် ဟောတော်မူသမျှ တရားတော်တွေဟာလ ဒီအပွဲမာဒိုတရားထဲမှာ အကုန်လုံး ပါဝင်တယ်။ ဒါကြောင့် သတိကုသိုလ်လို့ဆိုတဲ့ အပွဲမာဒိုတရားဟာ အားလုံးကုန် ရှိရှိသမျှ တရားတော်တို့၏ အခြေဆိုတာ မှတ်ပါ။

အဲဒီ အမြဲခြားဖြစ်တဲ့ “သတိကုသိုလ်”ကို အထမြာက်လာအောင် အစဉ်းစွာ ပထမ လိုချင်တဲ့စိတ်နဲ့ လုပ်ရမှာကိုး၊ ယခုတော့ တရားက ယခုမှ စံပြီး အား ထူတ်တယ်။ သတိကုသိုလ်ဆိုတာ အထမြာက်လာဖို့ မဆိုထားနဲ့ ဘယ်ဆီနေ မှန်းတောင် မသိသေးဘူး။ ရှုံးလှမ်းပြီး ပညတ်ကွာချင်တာက အလျင်၊ ရပ်နာမ် သဘာဝသိချင်တာကတစ်ခုဗျား၊ သီလာ သမဓိ၊ ပညာ ဖြစ်ချင်တာက တစ်သွယ်၊ အဲဒီလို အမယ်မယ်တွေ အလိုချင်နဲ့ နှလုံးသွင်းတွေက မှားနေကြတယ်။ အရေး ကြီးတာ နှလုံးသွင်းမမှားဖို့၊ အလိုချင်မမှားဖို့ အရေးကြီးတယ်။ အဲဒီ အရေးကြီးတဲ့ နှလုံးသွင်းတို့၊ အလိုချင်တို့ မှားနေကြရင် ရသင့် ရထိက်တဲ့ဟာပေမယ့် မရဘူး။

နှစ်းစဉ် ပတ္တမြားငောက်ဆိုတာ အားလုံး ကြားဖူးကြပါလိမ့်မယ်။ ဟရီ၍၊ နယ် ဆားလင်းကြီးရွာကို အမှန်ပြုတဲ့ တောင်ကြား တောကြား၏ အရှေ့ဘက် မနီးမဝေးမှာ ငောက်ဆိုတဲ့ လှည်းသမားက နေ့တိုင်း ကျွေကျောင်းသတဲ့။ အ... တစ်နေ့ကျတော့ ကျောက်ကြီးတစ်လုံးက နေဝါဒ်ချုပ် ကျေရင် အလင်းရောင်တွေ ထွက်နေတာမြင်တော့ အင်း... ငါ ဒီကျောက်လုံးကြီးကို အိမ်ယဉ်သွားရရင် တို့ အိမ် မီးမထွန်းရတော့ဘူးဆိုပြီး ယူသွားတာကိုး။ ဒီအကြောင်းကို ရင်ဘုရင် ရွှေနားတော်ကြားလို့ လာဆက်ရမယ်ဆိုတော့ သွားဆက်ရတာပေါ့။

ဒီတော့ ရင်ဘုရင်က မောင်မင်း ဘာအလိုရှုတုံး၊ အလိုရှုရာ တောင်းလို့ အဲဒီလို ငောက်ကိုမေးတော့ ကျွေနှင့်တော်ချိုး အလိုရှုရာ တောင်းရမယ်ဆိုရင်ဖြင့် ကျွေစားကျက် ကျယ်ကျယ်လိုချင်ပါတယ်ဘုရားလို့ တောင်းသတဲ့။ အဲဒါနဲ့ ရင် ဘုရင်က သူ့ကို ကျွေစားကျက်ကျယ်ကျယ် ပေးလိုက်တာ ယခု ထက်ထိ တောင် ကြားတော်၏ အရှေ့ဘက် မနီးမဝေးမှာ “ငောက် ကျွေစားကျက်” ဆိုတာ ရှိ သေးတယ်။ “နှစ်းစဉ်ပတ္တမြားငောက်” ဆိုတာ အဲဒီနေရာက ထွက်တာ။ “ငောက်ဆိုတာက လူနာမည်၊ အဲဒါ အလိုချင်မှားနေလို့ ကျွေစားကျက်ရတာ၊ ရသင့်ရထိက်တာကို လိုချင်ရမှာ၊ သတ္တာဝါက ကိုယ်စိတ်ကျရာ လိုချင်နေတာ။ ဒီတော့ အလိုချင် မှားနေတာပေါ့။

ပြီးတော့ အညာက ထန်းသမားတစ်ယောက်က ငါ ရင်ဘုရင်ဖြစ်ချင် လိုက်တာကွာလို့ ပြောတော့ တစ်ဦးသော ထန်းသမားက မင်းရင်ဘုရင် ဖြစ်တော့ ဘာလုပ်မှာလဲကွာလို့ မေးတဲ့အခါး၊ ‘ဟာ ငါရင်ဘုရင်ဖြစ်ရင် ထန်း ကောင်းကောင်း ရွေးတက်မှာပေါ့ကွာ’ လို့ ပြန်ပြောသတဲ့။ ဒီတော့ စိတ်ဆိုတာ မခက်ပေဘူးလား။

တစ်ခါ “ဓနချေသေမွေး” ဝတ္ထုမှာလည်း ပစ္စကဗုဒ္ဓကို ဆွမ်းလှူပြီးတဲ့အခါ ကျတော့ ဆုအသီးသီး ဘယ်လိုတောင်းကြသလဲဆိုရင် သူမွေးကြီးက ဆံပင်ဖြန့် ချုလို ကောင်းကင် မူးကြည့်လိုက်ရင် “စိတ်” ထဲမှာ အလိုလို စပါးများရှုပြီးတော့ စပါးတွေ ပြည့်ပါစေသား။ သူမွေးကတော်ကလည်း ထမင်းဒီး တစ်လုံးချက် ထားရင် ဘယ်လောက်ကျေးကျေး ရူးလို့ ယောက်မရာ မထင်ပါစေသား။ သား ကလည်း ငွေတစ်ထောင်အိတ် ကိုင်ပြီးတော့ လာသမျှလူကို ပေးလျှင် ငွေ တစ်ထောင်ထက် မလျော့ပါစေသား။ ချွေးမကလည်း စပါးတစ်တင်း ရှုမှာ ချုပြီး လာသမျှလူဂုဏ်ပျော် ဒီစပါးတစ်တင်း မလျော့ပါစေသား လို့ ဆုတောင်းကြတော့ အဲဒါတွေ အသီးသီး ပြည့်ကြတယ်။

ကျွန်မောင်ပုဂ္ဂိုလ်ကျတော့ ဘာဆုတောင်းသလဲဆိုရင် ထွန် တစ်ကြောင်း ထွန်လိုက်ရင် ထွန်နှင့်ကြောင်းရာ ထင်ပါစေသားလို့ အဲဒီလို ဆုတောင်းလိုက် တယ်။ ဒီဝတ္ထုမှာ ရနိုင်တဲ့အကျိုးတွေကို ဆုတောင်း အားလုံးစွာ စိတ်ထား အားလုံးစွာ ရကြပေမယ့် စိတ်ထားအောက်ကျ နေတော့ အကျိုးလည်း အောက် ကျ နေတာပေါ့။ ဒီတော့ ဘယ်တော့မှ စိတ်ထားကိုတော့ အောက်တန်းချု မထား နဲ့ နှလုံးသွင်းမထားစေနဲ့။ ဒါဖြင့် ဘာကို လိုချင်ရမလဲ၊ သာသနာတော်နဲ့ ကြိုကြိုက်တဲ့အခါ သာသနဲ့ သီးလ၊ သာသနဲ့ သမာဓိ၊ သာသနဲ့ ပညာရှိုံးရာ အခြေခံဖြစ်တဲ့ “သတိကုသိုလ်” ကိုရအောင် လိုချင်တဲ့စိတ်နဲ့ အမိကထားပြီး လုပ်ရ မယ်။

မိမိကိုယ်ကို ပြန်ပြီးမေးကြည့်ပါ။ ငါဟာ ယခု သာသနာတော်နဲ့ တွေ့မြှုပြီ။ သာသနဲ့သီးလ ငါမှာဖြစ်ပလား၊ သာသနဲ့သမာဓိ ငါမှာဖြစ်ပလား၊ သာ သနဲ့ ပညာ ငါမှာဖြစ်ပလား။ လမ်းစဉ်လမ်းမှန်သွားလိုတဲ့ ယောကိုပုဂ္ဂိုလ်တိုင်း အဲဒီလိုပြန်၍ မေးကြည့်ပါ။

အဲဒီ လမ်းမှန်အတိုင်း သွားနိုင်အောင် ဘာကို အရင်းတည်ပြီး လုပ်ရမလဲ ဆိုရင် ပင်ရင်းဖြစ်တဲ့ ဝေဒနာကို အရင်းတည်ပြီး လုပ်ရမယ်။ ဘာပြုလို့ အရင်း တည်ပြီး လုပ်ရသလဲ၊ အဲဒီ သဘာဝသက်သက်ဖြစ်တဲ့ ဝေဒနာကို အာရုံပြု ဘာကိုက သတိပညာကို ဖြစ်စေတတ်လို့ အရင်းတည်ပြီး လုပ်ရတယ်။ အဲဒီ ဝေဒနာကို အာရုံပြုလို့ရတဲ့ သတိ၊ ပညာကမှ သာသနဲ့သီးလ၊ သာသနဲ့ သမာဓိ၊ သာသနဲ့ ပညာဆိုတဲ့ ဝေဒနာကို အာရုံပြနိုင်ဖို့ရာ ဘာကိုအခြေခံရမလဲဆိုရင်

အာနာပါနကို အခြေခံရမလဲဆိုရင် အာနာပါနကို အခြေခံရမယ်။ ဘာပြုလို အာနာပါနကို အခြေခံရသလဲ၊ ပကတီ ရိုင်းနေတဲ့ထိတ်နဲ့ ဝေဒနာ သဘာဝ သက် သက်ထိအောင် ဘယ်နည်းနဲ့မှ အာရုံမပြနိုင်ပါဘူး။

အဲဒီ အာနာပါနကို စိတ်အားကောင်းလာအောင်၊ သတိအားကောင်း လာ အောင်၊ စိတ်အား သတိအား ကောင်းလာသည်အထိ အာနာပါနကို အာရုံပြုရပါ သေးတယ်။ ဒါကြောင့် “အာနာပါန” ကို အခြေခံ ရတာ။ ဒါဖြင့် အဲဒီ သတိဟာ ဘာရှိမှ ရမလဲ၊ ဝီရိယ၊ ခန္ဓိရှိမှ ရမယ်။ ဝီရိယ၊ ခန္ဓိရှိမှ ရနိုင်တာဖြစ်ခြင်းကြောင့် ဝီရိယကို ဖြစ်စေတတ်တဲ့ စကြိကို များများလျောက်ပေးပါ၊ စိတ်အား တက်လာ သည်အထိ လျောက်ပေးပါ။ လူရိယာပုတ် လေးပါးထဲက စကြိ လျောက် တဲ့ လူရိယာပုတ်သည် ဝီရိယကို များစွာပင် ဖြစ်စေပါတယ်၊ စကြိ ဘယ်လိုလျောက် ရမလဲ၊ ကြမ်းနှင့်ခြေဖဝါး၊ တိုက်ဆိုင်တဲ့အခါတိုင်းမှာ ဖြစ်ပေါ်လာတဲ့ ထိဆဲခဏ၊ ထိဆဲခဏတိုင်းကို သိ၊ သိလို့ သတိမလစ်အောင် သိပေးပါ။ အမှန်က အောက် ကြမ်းကလည်း ပညတ်၊ အပေါ်က ခြေဖဝါးကလည်း ပညတ်၊ ဒီ ပညတ်ဖြစ်တဲ့ ကြမ်း၊ ခြေဖဝါးတို့ကို အာရုံမပြုဘဲ တိုက်ဆိုင်ဆဲ ခဏမှာ ဖြစ်ပေါ်လာတဲ့ ထိမှ သဘာဝ ပရမတ်ကိုသာ သိပေးနှုံး လိုပါတယ်။

သို့သော် ပထမ စလုပ်ခါစ ယောက်ပုဂ္ဂိုလ်ဟာ သတိအား မကောင်းသေး မိ ကြမ်းနှင့် ခြေဖဝါးတို့ကို ထိမှန်င့်ရောပြီး အာရုံပြုမိကောင်း ပြုမိနေပါ လိမ့်းမြို့ မည်။ ဘယ်လိုပဲဖြစ်စေ၊ (ရောချင် ရောပါစေ) ထိမှုကိုသာ အမိကထားပြီး ‘သိ’ ပေးလို့ သတိအားကောင်းလာတဲ့ အခါကျတော့ ပညတ်ဟာ သူ့အလိုလို ကွာ သွားပြီး ဖြစ်ပါမယ်။

လျောက်တဲ့အခါ သိ မလွှတ်စေဘဲ စိတ်အားကောင်းလာအောင် နာရီ ဝင်၊ တစ်နာရီ စသည်ဖြင့် မြန်မြစ်လျောက်ပေးပါ။ အဲဒီစကြိကို အာနာပါန မလုပ်မိဖြစ်စေ၊ ဝေဒနာကို သိပြီးသောအခါမှာ ဖြစ်စေ၊ တရားမထိုင်သော အခါ မှာဖြစ်စေ လျောက်ဖို့များစွာလိုအပ်ပါတယ်။ အဲဒီ စကြိ လျောက်ပြီးတဲ့ အခါမှာ အခြားဘာကိုမှမလုပ်ဘဲ ထိုင်တဲ့ လူရိယာပုတ်ကို မိမိတို့ (တရား အားထုတ်သူ တိုင်း) ထိုင်တတ်သော ကြောရည်စွာ ထိုင်နိုင်မည့် လူရိယာပုတ်မျိုးဖြင့် ဘယ် လက်ဖဝါးပေါ် ညာလက်ဖဝါးတင်ပြီးထိုင်ပါ။ ဒီအခါမှာ နောက်က ပြောခဲ့ပြီး သည့်အတိုင်း အာနာပါနနှင့် ဝေဒနာကိုလုပ်ပါ။ ဝေဒနာကို လုပ်တဲ့အခါ အထူး

သတိထားစို့ရှက လျှောလည်လာအောင သိအသံကို ထုတ်ပြီး လိုက်ပေးပါ။ ဆောင်ရွက်ချင်လည်းရောက် မရောက်ချင်လည်း နေပါ၌။ ပထမ သိ သိကို လျှောလည်လာသည့်အဆင့်သို့ ရောက် အောင်၊ စိတ်အားတက်လာ သည့် အဆင့်သို့ ရောက်အောင အားစိုက်ပြီး လုံးပမ်းပေးပါ။ ‘သိ သိ’ လိုက်သည့် လျှောသည် ပူဂ္ဂလဗျာပါရ လွတ်ကင်းပြီး သူ အလိုလို လည်လိုက်လာသည့် အခါ ကျတော့ “သိ သိ သိ” နှင့်တကွ အားကောင်းလာသည့် အခါ စိတ်တို့ဟာ ဆောင်ရွက်ချင်လည်း တင်ပြည့်ကျပ်ပြည့် ရောက်နေပါလိမ့်မယ်၊ ဒါဖြင့်-

၁။ ပထမစကြောက် (သတိအခြေခံတဲ့ ဝိရိယရဖို့) ၂။ ဒုတိယ အာနာ ပါန အားထုတ် (သတိုးစီးတဲ့ သမာဓရဖို့) ၃။ တတိယ ဆောင်ရွက်လုပ် (သတိ ရှေ့ဆောင်တဲ့ ပညာရဖို့)

တို့လုပ်ငန်းစဉ်ဖြစ်တဲ့ တရားမှာ များများစားစားမရှိပါဘူး။ ဒီသုံးခုပဲ ရှိ ပါတယ်။ အဲဒီသုံးခုလုပ်လို့ အထမြောက်လာတဲ့ အခါကျတော့ သာသနာတော် နှင့်ခိုင်တဲ့ သီလာ၊ သမာဓာ၊ ပညာတို့ဟာ အလိုလို ရင်ထဲ နှလုံးထဲ ရောက်ရှိ လာကြပြီး သာသနာနဲ့ ကြံ့တွေ့ရတဲ့အတွက် လူဖြစ်ကျိုးနိုပြီ၊ အပါယ်တံ့ခါး ပိတ်ပြီးစိုးတိပါ။ ဘာဖြစ်လို့ အခြေခြားဖြစ်တဲ့သတိ၊ ပညာ အထမြောက် အောင်မြင် လာလိုပင် ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ကြီးက ဓမ္မပဒါနိတော်မှာ...

ပထုံး ကေရဇ္ဇနာ၊ သရုပ်သု ကမနေန ဝါ။

သူ့လောက်ခိုပဲဇွန်၊ သောတာပတ္တိ ဖလံ ဝရံ။


သောတာပတ္တိဖလံ၊ သောတာပန် ဖြစ်ရခြင်းအို အကျိုးသည်။ ဝရံ။

ဘယ်လောက်မြတ်သလဲဆိုရင်။ သူ့လောက်ခိုပဲဇွန်၊ ပုထုဇွဲဖြစ်တဲ့ တစ်လောကလုံးကို အိုးရနေတဲ့ ပြဟ္မာမင်းကြီးထက် မြတ်တယ်။ ဘာပြုလို လဲဆိုရင် ဒီက အိုးတစ်လုံး ဖျာတစ်ချပ်သာ ရှိတဲ့ သောတာပန်ပုဂ္ဂိုလ်က အပါယ် တံ့ခါးပိတ်သွားလို့ ဖြစ်တယ်။ သက္ကသယဒို့တန်းလန်းကြီး ရိုနေသေးတဲ့ ပုထုဇွဲ ပြဟ္မာကြီးက တစ်လောကလုံးကို အိုးရနေပေမယ့်လို့ သံသရာနဲ့စာရင် တစ်ချိန် မှာ “ပြဟ္မာပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ တရှုပုရှုပ်” ဆိုတဲ့အတိုင်း အပါယ် သံသရာကို ပြန်ရလိုးမှာ။ တစ်ခါ သရုပ်သု ကမနေနတဲ့၊ ပုထုဇွဲ အဖြစ်နဲ့ နတ်ပြည် ရောက်ရတာထက် မြတ်သည်။ ပြီးတော့ ပထုံး ကေရဇ္ဇနာ၊ ပုထုဇွဲအဖြစ်နဲ့ ဇာရာမင်း ဖြစ်ရတာထက်လည်း မြတ်သည်-လို့။

အဲဒီလို သောတာပန်ဖြစ်ရခြင်း၏ အကျိုးကို ဟောတော်မူထားတာ ရှိပါတယ်။ ဒီတော့ ဆိုရိုရင်းက အိုးတစ်လုံး ဖျာတစ်ချပ်သာရှိတဲ့ သောတာပန် လူဆင်းရဲပုဂ္ဂိုလ်က မိမိတို့ဆိုင်ရာ ယခု တစ်ဘဝကလေးမှာ အထက်တန်း ကျ ကျ လူစည်းစိမ် ပြဟွာစည်းစိမ် နတ်စည်းစိမ်တွေကို ခံစား ခံစား နေကြလည်း ပုထော်ပုဂ္ဂိုလ်တွေထက် ခြေတဲယ်လို့ ဆိုပါတယ်။ ဘာပြုလို့ အပါယ်မကျလို့။

ဒီတော့ သာသနာတော်ကြီးနဲ့ ကြိုကြိုက်ပါလျက် အပါယ် သံသရာမှာ ပြန်ကျရေးမယ်ဆိုရင် သာသနာတော်နဲ့ တွေ့ရကျိုး၊ လူဖြစ်ရကျိုး မန်ပိတော့ပါ ဘူးလို့ မှတ်ပါ။ ဒါကြောင့် မဟာသာတာပန်အဖြစ်သို့ မရောက်သေးစေကာမူ “တိဟိတ်၊ ဒိုဟိတ်”ရယ်လို့ ရွေးချယ်မနေရဘဲ အားထုတ်သူမှန်သမျှ ဘယ်လို့ ပုဂ္ဂိုလ်မျိုးမဆို ရနိုင်ပြီး ပြောခဲ့ပြီးတဲ့ အကျိုး တရားငါးပါးမှ တစ်ဖုန် အောက်သို့ ပြန်၍ မဆုတ်ကောင်းတော့ဘဲ စူးစွဲသာတာပန်အဖြစ်ကိုတော့ သာသနာတော်နဲ့ တွေ့ကြိုကြရဆဲ၊ လူဖြစ်လာဆဲ အချိန်အခါ တွေ့ကြိုကျိုး၊ ဖြစ်လာရကျိုး နပ်ကရလေအောင် မသေမီကာလ အတောအတွင်း “သတိ ကုသိတ်”ကို ထမြေက် အောင်ဖြင်သည်အထိ ရဖို့ရာ နေရောညာပါ အထူး ကြီးစား အားထုတ်နိုင်က ပါစေကုန်သတည်း။

ကျေးဇူးတော်၍ မျှောက်တစ်ရှာတော်ဘဏ္ဍာတော်ဘုရားကြီး၏  
ထေရ့ပွဲတို့အကျင့်။



မျှောက်တစ်ရာ ဆရာတော်ဘုရားကြီး၏ ထေရ့ပွဲတို့အနေဖြင့် မှတ်တမ်း တင်မှု၊ မှတ်တမ်းမှတ်ရာ နည်းပါးသဖြင့် အတိအကျ မသိရပေ။ သို့သော် ဆရာ တော်ကြီး စီရင်တော်မူခဲ့သည့် ၁၃၁၉ ခု၊ ပြာသိလဆုတ် ၁၀၄၅၇ ကျမ်းကြီးဟု ကဗျာည်း ထိုးထားသော ဝိပဿနာအလင်းပြကျမ်းကို မူတည်၍ လက်လှမ်းမိ သမျှ ဖော်ပြုအပ်ပါသည်။

ထိုကျမ်းတွင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး ထေရ့ပွဲတို့အကျဉ်း ပါ လေသည်။ ထိုထေရ့ပွဲတို့ကိုမိုး၍ မိမိတို့ ကြားသိသလောက်ဖြင့် မှတ်တမ်းပြု ပါသည်။

မျှောက်တစ်ရာကျွန်းသည် ၈၂ ၂၀၀၀ခန့် ကျယ်ဝန်းသည်ဟု သိရပါ သည်။ ထိုကျွန်းသည် ဧရာဝတီဝိုင်း မြစ်ဝကျွန်းပေါ်အေသာဖြစ်သော ဘုံကလေး

မြို့၏ အောက်ပိုင်း မိန်းမလှကျွန်း၏ အဝန်းအပိုင်းတွင် ပါဝင်ပါသည်။ အပိုင် အားဖြင့် ဘိုက်လေးမြို့ အောက်ဘက်ရှိ ကုခုံကနိုဒ္ဓကြီး၏ အပ်ချုပ်မှုအောက် တွင် ရပ်တည်နေပေါ်သည်။

တစ်ချိန်တွင် တောကြီးမျက်မည်းဖြစ်ပြီး မျောက်များ ပါများသဖြင့် မျောက်တစ်ရာကျွန်းဟု ခေါ်ပေါ်သမှတ်ကြပေါ်တို့သိရသည်။ ယခုတိုင် တောရ အဖြစ် တည်ရှိနေပေးသေးသည်။

မူလတွင် ထိကျွန်း၌ ကျောင်းမရှိချေ။ တောကြီးဖြစ်၍ ဓမ္မများ၊ တော ကောင်များ မြှုခိုက်စားရာနေရာတော် ဖြစ်ပေါ်သည်။ တောခုတ် သမားများမှ လွှဲ၍ မည်သူမျှ အသွားအလာ မရှိသော တောကြီးဖြစ်ပေါ်သည်။

၁၃၁၉ ခုနှစ်တွင် ထိမျောက်တစ်ရာတောထဲသို့ တောရဆောက်တည် သော ဆရာတော်နှစ်ပါး ရောက်ရှိလာခဲ့လေပေါ်သည်။ တစ်ပါးမှာ မျောက်တစ်ရာ ဆရာတော် အလောင်းအလျော်ဖြစ်သော ဆရာတော် ဦးအာစရဖြစ်ပြီး ကျွန် တစ်ပါးမှာ ဆရာတော်နှင့်အတူ လိုက်ပါလာသည့် ပုံးဖောင်မှ ဆရာတော် ဦးနှန်ကူန္စာ ဖြစ်ပေါ်သည်။

ထိုဆရာတော်နှစ်ပါး တောရဆောက်တည်သည်ကို ဒကာဒကာမများ သိရှိကြ၍ တစ် များပြားလာကာ တရားပြနေကြသဖြင့် ဆရာတော်မှ တရား ဟောခြင်း၊ တရားပြသခြင်းစသည်တို့ကို ပြုလုပ်ရပေါ်သည်။ ထို မျောက်တစ်ရာ ကျွန်း၏ ဂါစရရာမှာ ဘုရားချောင်း၊ စက်ဆန်း၊ ပျော်ဘိုးကြီး၊ ဒမြော်င်း၊ လွှာထောင်ရွာတို့ ဖြစ်ကြပေါ်သည်။

ဆရာတော်အား ကျောင်းဆောက်၍ ကိုးကွယ်ကြသည်။ ထိုပြင် တော်း ပန်ကြသဖြင့် ပုံလွန်တော်မှုမီ နိဗ္ဗာန် အလင်းပြကျမ်းကို ရေးသားခဲ့ခြင်း ဖြစ် ပေါ်သည်။

ဆရာတော်၏ ကိုယ်တိုင်ရေး ထောရပွဲတိုးအရဆိုလျှင် မော်လမြှင့်ကျွန်းမြို့၊ သုသာန်ကျောင်း ဆရာတော် ဦးယဉ်ကန်ထံတွင် ကမ္မဋ္ဌာန်းများကို အားထုတ်ခဲ့ဖူး သည်။ ဒေါင့်ချောင်း သစ်ပုတ်ကြီးဦးနှင့် မြတ်သာကျေးရွာ သုသာန်တို့၏ သုသာန်ခုတင်ကို အတော်ကြောကြာ ဆောက်တည်ခဲ့ဖူးကြောင်း တွေ့ရပေါ်သည်။ မျောက်တစ်ရာတောရရှိ ဗဟိုထားလျက် အနီးနားရှိ ကျွန်းများ၊ တောများထဲတွင် အချိန်အတော်ကြောကြာ လှည့်လည်၍ တောရဆောက်တည် စကစာရှိ ကျင့်သုံး

ကြောင်း တွေ့ရှိရပေသည်။

ရန်ကုန်မြို့ မင်းကွန်းတော့ရတွင် အားထုတ်ပြီး မဟာဓန် ဆရာတော် ဘုရားကြီး၏နည်း၊ စွန်းလွန်းဆရာတော် ဘုရားကြီးတို့၏ နည်းကိုလည်း အား ထုတ်ဖူးကြောင်း သိရပေသည်။ မျာ်က်တစ်ရာကျွန်းပေါ်ရှိ ကျောင်းတွင် အနေနည်းပြီး မန်သို့ဟဲ အမည်ပေးထားသောရှုနှင့် သမျှပံ့ပိုး၏ လိုက်ခေါင်း ထဲတွင် ခုတင်ဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်းတို့ကို အချိန်ပြည့် ရှုမှတ် တော်မူသည်။

သက်တော် ၆၉ နှစ်ခု ပုံစွဲနှင့်တော်မူသည်ဟု ဒကာဒကာမများထံမှ သိရှိ ရသည်။ ပုံစွဲနှင့်တော်မူပြီး ၆ နှစ်ကျော် တိုင်တိုင် မှန်ခေါင်းတွင် ထည့်ထားသော် လည်း ပုံပို့ခြင်း မရှိချေ။ စာရေးသူတို့ ငယ်စဉ် ၁၉၆၂–၆၃ ခုနစ်တိုင်အောင် ဆရာတော်ကြီး၏ အလောင်းတော်ကို ထားရှိဆဲပင် ရှိသေးသည်။

နောင်တွင် ဒကာ ဒကာမများ တိုင်ပင်၍ မျာ်က်တစ်ရာကျွန်းပေါ်၍ပင် မီးသြီးပြီးခြင်း ပြုလုပ်ခဲ့ကြပေသည်။

ဆရာတော်ကြီးအနေဖြင့် မြန်မာပြည်တစ်လွှား ကျော်ကြားခြင်း မရှိသော် လည်း မြစ်ဝကျွန်းပေါ်ရှိ ဘိုကေလေးမြှုံနှင့်တက္က၊ မော်ကျွန်း၊ ကုဋ္ဌကနီ စသည့် မြို့များ၊ ကျေးများမှ ဗုဒ္ဓဘာသာဝင်တို့အတွက် ဝိပဿနာလမ်းကို ဆရာတော် ကြီးက စတင်၍ လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုရမည်ပင်ဖြစ်ပါသည်။

ကျေးဇူးတော်ဦး

## မျှောက်တစ်ရွာတော်ဦးရာတော်ဘုရားကြီး၏

ဂိပသုနာရူနည်း

(ဘုရားပင့်-ပရိကံ)

ဘုန်းတော်အနှစ် ကံတော်အနှစ် ဥက္ကာက်တော်အနှစ် စကြေဝါး ကမ္မာမြေး  
ဖြန်းဖြန်းကျိုးမျှ တန်းထော်အနှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ တပည့်  
တော်၏ ဦးခေါင်းထက်၌ ထက်ဝယ် ဖွဲ့စွဲ တည်နေတော်မူလှည့်ပါ အရှင်  
ဘုရား၊ ။ (၃-ခေါက်ဆိပါ။)

မိမိကိုယ်ကို ဘုရားမှာလျှော့ဒီန်းပါ

အနိစ္စကာယံ ဗုဒ္ဓပူဇော်။

ဒုက္ခကာယံ ဗုဒ္ဓပူဇော်။

အနတ္ထကာယံ ဗုဒ္ဓပူဇော်။

အနက်ကား ။ ။ အနိစ္စကာယံ၊ အနိစ္စဖြစ်သော ခန္ဓာကိုယ်ရပ် အကောင်  
ပုဂ္ဂိုလ် ပရမတ်-ပည်တ်အရပ်ရပ် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော  
မြတ်စွာဘုရားကို လျှော့ဒီန်းပါ၏ အရှင်ဘုရား။

ဒုက္ခကာယံ၊ ဒုက္ခဖြစ်သော ခန္ဓာကိုယ်ရပ် အကောင်ပုဂ္ဂိုလ် ပရမတ်-  
ပည်တ် အရပ်ရပ် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရားကို

များက်တစ်ရာတောရ ဆရာတော်ဘုရား<sup>တို့</sup>

၂၄၃

လူၢဒီန်းပါၢ၏ အရှင်ဘုရား။

အနတ္ထကာယံ၊ အနတ္ထဖြစ်သော ခန္ဓာကိုယ်ရပ် အကောင်ပုဂ္ဂိုးပရမတ်-  
ပညတ်အရပ်ရပ် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရားကို  
လူၢဒီန်းပါၢ၏ အရှင်ဘုရား။

### မေတ္တာပို့အမျှမေ

အထက်ဘဝင်၊ အောက်အပို့၊ ဒီလာထုတ်ချင်း၊ အကြွင်းအကျိန်မရှိ  
ငော်ယျာတွေဝါ အပေါင်းတို့ကိုလည်း ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ ကျွန်ုးမာကြ  
ပါစေ၊ ချမ်းသာကြပါစေ။

ကုန်းနောကိုးကုနဲ့၊ ရေနေဆယ်ကုနဲ့ သတ္တာဝါအပေါင်း သူတော်ကောင်း  
တို့ကိုလည်း ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ ကျွန်ုးမာကြပါစေ၊ ချမ်းသာကြပါစေ။

သတ္တာလောက၊ သချို့ရလောက၊ သုကာသလောကဟု ဆိုအပ်သော  
လောကသုံးပါးနယ်အတွင်း၌ ရှိရှိသမျှသော လူနတ် ဖြုပ္ပာသတ္တာဝါ အပေါင်း  
တို့ကိုလည်း ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ ကျွန်ုးမာကြပါစေ၊ ချမ်းသာကြပါစေ။

စကြော်အနန္တရှိသော လူနတ်ဖြုပ္ပာသတ္တာဝါအပေါင်းတို့ကိုလည်း ကျွန်ုပ်  
တို့နှင့် ထပ်တူထပ်မျှ ကျွန်ုးမာကြပါစေ၊ ချမ်းသာကြပါစေ။

### ကမ္မဋ္ဌာန်းတောင်း

ကိုဝါယူ သဲစဗော ပွင့်တော်မူကြွာကုန်သော ဘုရားရှင်တို့ လက်ထက်က  
စဉ် ယနေ့တိုင်အောင် သူတော်ကောင်း အရိယာပုဂ္ဂိုလ်တို့ကို ကိုယ်အမှုအရာ၊  
စိတ်အမှုအရာ၊ နှုတ်အမှုအရာဖြင့် ပြစ်မှာမိခဲ့သည်ရှိသော ဝန်ချုပါၢ၏၊ တောင်း  
ပန်ပါၢ၏၊ ယခုအားထုတ်သော ‘သမထ ဝိပသာနာ’ ကမ္မဏ္ဍာန်း တရားတော်များ  
ကို လျင်မြန်စွာ ပေါက်ရောက် သိရပါလိုၢ၏ အရှင်ဘုရား။

### သမထ ရှုနည်း

တရားအားထုတ်ရာတွင် သမထယာနိကလမ်း၊ ဝိပသာနာယာနိကလမ်း  
ဟူၢ၍ နှစ်ပါးရှုၢ၏။ သမထ ယာနိကမှာ သမထ တစ်မျိုးမျိုးကို ပရိကမ္မ သမထ  
မှစဉ် အပွန်သမာစိသည်းကောင်း၊ ထိုထက်အလွန် ပွဲမစွာန အထိ ထိုရာသို့  
ရောက်အောင် အားထုတ်ၢီးမှ ဝိပသာနာတက်ၢ၍ အားထုတ်ရၢ၏။ ဝိပသာနာ

ယာနိကမာ စလျင် စချင်း ဝိပဿနာကိုပင် အားထုတ်၍ သွားနိုင်၏။

### သမထနည်းကို ရေးပြပါအံ

သမထနည်းမှာ ကမ္မာဌာန်း လေးဆယ်ရှုံးသည်တွင် ကြိုက်ရာ ကမ္မာဌာန်း ကိုသာ အားထုတ်နိုင်၏။ လုပ်တီဆရာတော် ဘုရားကြီးသည် အာနာပါနကို ပို၍လိုလားတော်မူ၏။ အကြောင်းမူကား၊ ဥပရိပုဇွာသ ပါ၌တော်၌ အာနာပါန တစ်မိုးတည်းနှင့်ပင် ကာယကတာ သတိဘာဝနာကိစ္စ၊ အပွဲနာစွာန် လေးပါး ဟူသော သမထ ဘာဝနာကိစ္စ၊ ဝိပဿနာ ဘာဝနာကိစ္စ၊ ပိမှဲ့ဟုဆိုအပ်သော မဂ္ဂဘာဝနာကိစ္စ၊ ဖလသွှုံးကိုရုပာ ကိစ္စတို့သည် ပြီးစီးနိုင်ကြောင်း ပါရှိ၏။ ငှါးပြင်လည်း ခံသိမ်းသော မြတ်စွာဘုရားတို့သည် အာနာပါနသတိကို လက် မလွှတ်ဘဲ ဘုရားအဖြစ်သို့ ရောက်တော်မူ မြှု ဓမ္မတာဖြစ်ကြ၏။

သမထ ကမ္မာဌာန်း ၄၀ တွင်လည်း အာနာပါနသည် အစဉ်စွဲမြှု ဗျားများ ခြင်းဘာ အလွယ်ကူဗျား ဖြစ်၏။ ဘုရားကိုယ်တော်မြတ်ကြီးကလည်း အခြားသော ကမ္မာဌာန်းတို့တက် မြင်မြတ်လွန်ကဲသော ရှာက်ပုဒ်ဖြင့် ဗျားစွာချီးမွမ်းတော်မူ၏။ အဋ္ဌကထာ ဆရာမြတ်ကြီးတို့ကလည်း မဟာပုရိသာ-ဘူမိဟု မိန့်တော်မူကြ၏။ ပုရှိလိုတိုင်း အတွက်လည်း အချိန်အခါနေရာ လူရှိယုပ် မရေးသဲ အားထုတ် ရန် လွယ်ကူလှသောကြောင့် အာနာပါနနည်းကိုပင် ရေးပြပါအံ။

တစ်နာရီ-တစ်နာရီခဲ့ ထိုင်ပါမည်ဟု အဓိကာန်ပြုပြီး ရေးပီးစွာ ဘုရားရှိခိုး၊ ကြိုက်ရာ သီလခံ၊ အနှစ်ငါးပါး ကန်တော့၊ ၃၁ ဘုံသားတို့ မေတ္တာပို့ အမျှဝေ သာသနာစောင့်နတ် စသည်တို့ကို စောင့်ရှောက်ရန် တောင်းပန်၊ ပြစ်များဖူးတာ များရှိက ကျေပါရန် တောင်းပန်၊ မိမိအား သူတစ်ပါးက ပြစ်များဘာရှိလျင်လည်း ကျေနှုပ်ပါသည်ဟု ခွင့်လွှတ်။ ရုပ်နာမ်နှစ်ပါးကို ဘုရားလျှူး၊ အတိတ်ဘာဝများမှ စ၍ ယခုအချိန်ထိ ပြဖူးသော ကုသိုလ် ကောင်းမှုအကျိုးကြောင့် ယခု တရား အားထုတ်ရှုတွင် အောင်မြင်ပေါက်မြောက်ပါလို၏။ ဆုတောင်းပြီး...

ထုံးခံအတိုင်း ထိုင်၊ ထွက်လေ ဝင်လေထိရာ နာသီးဖျားမှာ စိတ်ကို ထား ဘာဘာဥာဉာဏာ မတေားမတော့ မစဉ်းစားနှင့်။ ထွက်တိုင်း ဝင်တိုင်း ထိထိ သွားတာကိုသာ ကရစိုက်၍၍နေပါလျင် အာနာပါနနိမိတ် ၁၂ ဖြာ ဖြစ်စေ၊ အခြားသော နိမိတ်အမျိုးမျိုးဖြစ်စေ သမခိုဖြင့် မြင်လာသောအခါ ဝိပဿနာကို ပြောင်းပါ။

### ဝိပသသနာရှုနည်း

ဝိပသသနာပြောင်းသောအခါ နှာသီးဖျားမှာ စိတ်မထားသဲ မိမိ၏ ကိုယ် ရင်ချိုင့်နေရာတွင် စိတ်နိုက်ထားပြီး မှတ်သားနေပါ။ မှတ်ပါများသော သမဂ္ဂ အားကောင်းလာပြီး အတွင်းဖော်ဖွံ့ဖြိုးချင်း ထိခိုက်ကြရာ ကိုယ်ထဲတွင် တရှိန် ရှိနိုင် တုဒိတ်ဒိတ်၊ တလူပ်လူပ်၊ တရာ့ရာ၊ တမ္မမ္မ၊ တစိစိ၊ ယိမ်းယိုင် ဉောင်းသာ၊ ထုံကျင်ကိုက်ခဲ့၊ တောင့်တင်းလျက်၊ ဓာတ်သဘောတို့သည် သူဖြစ်ချင်သလို ဖြစ်လာတတ်သည်။ ဖြစ်ချင်သလိုဖြစ်ပါစေ နေရာမပြင်နှင့် ကျမ်းကုန်တွင် ဒုက္ခနာပထ ဖုံးထားသည်ဟု ဟောထော်မှုသည်။ အတိုင်း လူရိယာပုတ်ကို ပြင် လိုက်လျှင် ဉောင်းညာကိုက်ခဲ့၊ တောင့်တင်းသော ဒုက္ခနာဝေဒနာတွေ ပျောက် သွားတတ်သည်ဟု ကျမ်းကုန်ကဆိုသည်။

ဆိုပုံမှာ။ ၁။ ဒုက္ခနာလက္ခဏာ၊ ဒုက္ခနာလက္ခဏာကို။ လူရိယာပထောက်၊ လူရိယာ ပုတ်တို့သည်။ ပဋိနှုန်းတွေ၊ ဖုံးလွှာများမြင်းကြောင့်။ နှုပ္ပါးတို့၊ မထင်။

သို့ဖြစ်ပါသောကြောင့် ဘယ်လိုပဲ ဉောင်းဉောင်း ကိုက်ခဲ တောင့်တင်း နေသော်လည်း နေရာမပြတ်ဘဲ မို့နှုန်းထားသော အချိန်ကာလ ထိအောင် ဆက် ၍ ရှုနေပါ။ ဤသို့ ဆက်ရှုနေလျှင် ဉောင်းညာ၊ ကိုက်ခဲ၊ တောင့်တင်းမှုတွေ သည် တိုးချုပ်တိုး၍ လာလိမ့်မည်။ အဲဒါတွေဟာ ဓာတ်သဘောကလေးတွေ ကြောင့် ဒုက္ခနာဝေဒနာဖြစ်တာတွေပါကလားဟု မှတ်ယူရမည်။ မို့နှုန်းထားသော နာရီစွဲလျှင် အဉောင်းအညာ ဖြေလိုက်-ထနိုင်၊ အဉောင်းအညာ မြန်းနိုင် သည်။ အဉောင်းအညာမဖြော ဆက်လက်၍ ရှုသွားနိုင်လျှင် သာ၍ ကောင်း သည်။

အချို့သောသူတို့မှာ ဘယ်လိုပဲ ဉောင်းဉောင်း၊ ထုံကျင်၊ ကိုက်ခဲ၊ တောင့် တင်းသော်လည်း ဉောင်းညာ၊ ထုံကျင်၊ ကိုက်ခဲ၊ တောင့်တင်းသော ဉောင်း ညာ၊ ထုံကျင်တာ၊ တောင့်တင်းတာ ငါမဟုတ်၊ ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါမဟုတ်၊ ဓာတ်သဘောတွေပါကလားဟု သဘောထားပြီး ဆက်လက်၍ ရှုသွားလျှင် ဉောင်းညာ၊ တောင့်တင်း၊ ထုံကျင်၊ ကိုက်ခဲမှု တွေသည်။ အစွမ်းကုန် တိုးတက် လာပြီးလျှင်၊ တဖြည့်းဖြည့်း ပြန်၍ လျှော့နည်း၊ လျှော့နည်း ပျောက်ကွယ် ဒုက္ခ ဝေဒနာတို့သည် သုညာ၊ အနိမိတ္ထာ၊ အပတ္ထာ၊ သမဂ္ဂတို့နှင့်၊ ဘယာ၊ အာဒီ နာဝါဘြက် တို့သည် မွေတာအတိုင်း တစ်ဆက်တည်း ထင်မြင်၍ လာတော့

၏။ ။ ထိုအခါ ကူရိယာပုတ်ကို မပြင်ဘဲနှင့် ဇွတ်တိုး၍ လွတ်မြောက်သည့်  
တိုင်အောင် ရှာသွားနိုင်လျှင် ဒီတစ်ချိတ္တည်းနှင့် ခုံကွာခနိုဗာန်သို့ ရောက်  
သွားတတ်သည့်ဆိတ္တကို ယုံကြည်ရန်သာ အရေးကြီးသည်ကို သတိမှပါလေ့  
-ယောကီမြတ်တွေ။ ။

### ရပ်သတ်သတ် ရှုနည်း

သံသရာအစမထင် ဘဝအစဉ်တို့က တကွ္ပြစ်ခဲ့ကြသော ရပ်နာမ် နှစ်ပါး  
တို့အနက် ရပ်ကိုမှတ်၍ စတိသွားလာရင်း၌သော်လည်းကောင်း၊ ကိုယ်ထဲတွင်  
ဖြစ်ပျက်သောကိုသာ မှတ်သားပါများသော် ကြွတာက ဝါယောသော့၊  
လူပ်ရှုံးတာဝါယော သော့၊ မော်ကြီးနှင့် ပဝါးထိမိ၍ ပူမှု-အေးမှု သိရခြင်းမှာ  
တေဇောသော့၊ ပထဝါ၊ တေဇော၊ ဝါယော သုံးပါးသော သောာတရားတို့  
သည် မကွဲမပြား တစ်သားတည်း ပေါင်းမိန့်ရလေအောင် အာပေါ်ဓာတ်  
သောာက ဖွဲ့စည်းလျက် ငင်းဓာတ်လေးပါး၊ ပေါင်းစု၍နေကြသည်ကို မိမိ  
ညာ၏ထဲ၌ ဖြင်လာသည့်မှာ ဓာတ်လေးပါး သောာတို့သည် မာမှု၊ ပျောမှုသည်  
တေဇော၊ အာပေါ့၊ ဝါယောဟု ဆိုအပ်သော အကြောင်းသုံးပါး ထောက်ခံသဖြင့်  
မာနိုင်၊ ပျောနိုင်ခြင်း ဖြစ်သည်။

မူမှု၊ အေးမှု တေဇောမှုလည်း ပထဝါ၊ အာပေါ့၊ ဝါယော ဟု ဆိုအပ်သော  
အကြောင်းသုံးပါးထောက်ထဲ၍ ပူနိုင် အေးနိုင်ပေသည်။ လူပ်ရှုံးထောက်ခံ ပြီး  
လွင့်မှု ဝါယောမှုလည်း ပထဝါ၊ တေဇော၊ အာပေါ်ဓာတ် သုံးပါးတို့နှင့် နီးကပ်၍  
သာ လူပ်ရှုံးနိုင်၊ ထောက်ခံနိုင်၊ ပြီးလွင့်နိုင်လေသည်။ ဖွဲ့စည်း စီးယိုသော  
အာပေါ်မှုလည်း ပထဝါ၊ တေဇော၊ ဝါယော သုံးပါးသောသောတို့က  
ထောက်ခံကြသဖြင့် ဖွဲ့စည်းနိုင် စီးယိုနိုင်ခြင်းသာဖြစ်သည်။ ဓာတ်လေးပါးတို့  
သည် လွန်သော ဓာတ်ကိုဖွဲ့၍ မာသည်၊ ပျောသည်၊ အေးသည်၊ လူပ်ရှုံးသည်၊  
ထောက်ခံသည်၊ ပြီးလွင့်သည်၊ ဖွဲ့စည်းသည်၊ စီးယိုသည်ဟု ဝိညာ၏က သိမြဲ  
နိုင်၏။ ငင်းဓာတ်လေးပါးတို့ တဗြားစီ၊ တစ်ပုံစိစွဲထားပြီး ညာ၏နှင့်ကြည့်လျှင်  
အားလုံးဓာတ်တို့သည် သောာသက်သက်တွေသာ ဖြစ်ကြလေသောကြော့  
အတ္ထာ ဖွဲ့စရာမရှိတော့ဘဲ အနတ္ထကို ကိုယ်ကိုမပိုင်ကြ။ အနှစ်သာရလည်း မရှိ  
သော ဓာတ်လေးပါးတွေသာ ဖြစ်ကြသည် ဟူ၍ သိလေတော့၏။

မာမှာ ပျောမှာ အေးမှာ လျှပ်ရှားမှာ ထောက်ခံ ပြေးလွင့်မှာ ဖွံ့စည်းမှာ ယိုစီး မူတွေဟု ဝိဉာဏ်ဖြင့် သိရတော့မှ ဓာတ်သောတွေကို တပါင်းတည်း မနေရ လေအောင် ဓာတ်တစ်ပါးပါး နှစ်ယူထားပြီး အာကာသခြား၍ ကြည့်လျင် အဘယ်မှာ မာနိုင်၊ ပျောနိုင်၊ ပူနိုင်၊ အေးနိုင်၊ လျှပ်ရှားနိုင်၊ ထောက်ခံနိုင်၊ ပြေးလွင့်နိုင်၊ ဖွံ့စည်းနိုင်၊ စီးယိုနိုင်တော့မည်နည်း။

စိန်နားတောင်းကောင်းရွှေ ပါးပြောင်သည်ဟု ဆိုရပေလိမ့်မည်။ အသခ် တ အနတ္ထနယ်က ဓာတ်သောတို့သည် အကြောင်းတိုက်ဆိုင်၍ သံ့တနယ် မှာ တွေ့သောအခါ သံ့တနယ်မှာပင် အဆုံးမသတ်၊ အသခ်တ အနတ္ထနယ်သို့ ပြန်ဆိုက်ရောက်အောင် လိုက်၍ ဓာတ်ကိုခွဲပြီး ညက်က ကြည့်မှ ပရမထွေ အနတ္ထ ကို ဒိဋ္ဌမသွေ မြင်နိုင်လေတွေ့၏။

ငှုံးဓာတ်လေးပါးတို့မှာ အကြောင်းတိုက်ဆိုင်၍ ရုပ်ဖြစ်လာလျင် ချက် ချင်း (ခကာ) အပျက်မြှန်ကြလေသောကြောင့် ဖြစ်စ (ခကာ) မှာလည်း အနိစ္စ၊ ပျက်အဆုံး (ခကာ) မှာလည်း အနိစ္စ၊ ဖြစ်စ (ခကာ) မှာလည်း ဒုက္ခ၊ ပျက်အဆုံး (ခကာ) မှာလည်း ဒုက္ခ၊ ပျက်အဆုံး (ခကာ)မှာ လည်း အနတ္ထတွေပါကလားဟု သဘာဝကိုမိအောင် ညက်အမြင်ဖြတ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္ထဟု ပြောရလေတွေ့၏။

### နာမ်သက်သက် ရှုနည်း

သံ့သရာအစမထင် ဘဝစဉ်တို့က တက္ကဖြစ်ပျက်ခဲ့သော ရုပ်နာမ်၊ နှစ်ပါး တို့အနက် နာမ်ဓာတ် လေးပါးတို့သည် မှတ်စရာ-ခွံစရာ ရုပါရုံ၊ သွွှုံးရုံ၊ ဂန္ဓာ ရုံ၊ ရသာရုံ၊ ဖော်ဇူးရုံ၊ ဓမ္မရုံဟု ဆိုအပ်သော အာရုံ ဖြ ပါးနှင့် အဆင်း၊ အနုံ၊ အရသာ၊ ပြုသော၍ ဥပါဒါန် ရုပ်လေးပါး ရှိကြ၏။

အထက်ပါရုပ်တို့ကို တစ်ပါးပါးသော မှတ်စရာ ခွံစရာ ဥပါဒါန်ရုပ်ကို အာရုံပြုမိသော အာရုံကိုအမြိုပြု၍ ပိတ်ကသိမြင်တွေ့၏။ ငှုံးသိမြင်သောစိတ် ကိုပင် မနောဝိဉာဏ်ဟူ၍ ခေါ်ရပေ၏။ ဝိဉာဏ်ကွဲနွောက့်လိုလည်း ခေါ်ရလေ၏။ မှတ်သားခြင်းသညာ စေတသိက်ကိုလည်း သည်ကွန်လို့ခေါ်ရ၏။ ငှုံးမှတ်သား နှုတ္ထိကို ခံစားလိုက်မိသော ဖြစ်ပျက်ကောင်းဆိုး သာယာခံစားသော စေတသိက် ကိုလည်း ဝေဒနွောက့်လို့ ခေါ်ရ၏။ ငှုံးဝေဒနာ သာယာခံစားမှုကြောင့်

သခ္ပါရက္ခန္တာ ဖြစ်ပြန်ရ၏။

သခ္ပါရ သာယာခံစားမှုတိ နောင်အသစ်တစ်ဖန် ဆက်လက် ခံစားရန် ပြုပြင်၍ ပေးလေသောကြောင့် အကြောင်းတရားဟု ခေါ်ရ၏။ ထိုအကြောင်း တရားသည် တဏော၏ အစွမ်းသတ္တိပေတည်း။ တဏော၏ အစွမ်းသတ္တိ ကြောင့် သမှုဒယသစွာဟု ခေါ်ရ၏။ သခ္ပါရတုဂ္ဂန္တနယ်၌ ဆင်းရဲတကာဝါး၏ စုံဝေး တည်ရာ ဌာနဖြစ်သော ရပ်နာမ် ဖြစ်လာမှုကြောင့် အမျိုးမျိုးသော ဒုက္ခတွေ တွေ့ကြုံရ၏။

သိမှာ မှတ်မှာ ခံစားမှာ ပြုပြင်မှုဟုဆိုအပ်သော နာမ်ခန္ဓာလေးပါးတို့သည် သိမှုမှုမှုလည်းသဘောပဲ၊ မှတ်မှုမှုမှုလည်းသဘောပဲ၊ ခံစားမှုမှုမှုလည်း သဘောပဲ၊ ပြုပြင်မှုမှုမှုလည်း သဘောပဲ၊ နာမ်စာတ်လေးပါးတို့၏ သဘောတွေကို သိရ တော့မှ သိစ်(ခကာ)၊ မှတ်စ်(ခကာ)၊ ခံစားစ်(ခကာ)၊ ပြုပြင်စ်(ခကာ) တို့မှုမှုလည်း မမြိုက့်အနိစွဲပဲ။ သိအဆုံး(ခကာ)၊ မှတ်အဆုံး(ခကာ)၊ ခံစားအဆုံး(ခကာ)၊ ပြုပြင်အဆုံး(ခကာ)တို့မှုမှုလည်း မမြိုက့်အနိစွဲပဲ။ သိစ်(ခကာ)၊ မှတ်စ်(ခကာ)၊ ခံစားစ်(ခကာ)၊ ပြုပြင်စ်(ခကာ) တို့မှုမှုလည်း ဆင်းရဲတဲ့ဒုက္ခပဲ။ သိအဆုံး(ခကာ)၊ မှတ်အဆုံး(ခကာ)၊ ခံစားအဆုံး(ခကာ)တို့မှုမှုလည်း ဆင်းရဲတဲ့ဒုက္ခပဲ။ သိစ်(ခကာ)၊ မှတ်စ်(ခကာ)၊ ပြုပြင်အဆုံး(ခကာ)၊ ခံစားစ်(ခကာ)၊ ပြုပြင်စ်(ခကာ) တို့မှုမှုလည်း တို့မှုမှုလည်း အနှစ်သာရ မရှိ ပြုပြင်အဆုံး(ခကာ) လေသောကြောင့် အနတ္တပဲ။ သိအဆုံး(ခကာ)၊ မှတ်အဆုံး(ခကာ)၊ ခံစားအဆုံး(ခကာ)တို့မှုမှုလည်း အနှစ်သာရ မရှိ အစိုးမရ လေသောကြောင့် အနတ္တသောတွေပါကလားဟု ဉာဏ်ထဲတွင် ကွင်းကွင်းကြီးမြင်လာမှတော့ သဘာဝကိုမိအောင် ဉာဏ်က ဖမ်းပြီး အနိစွဲ ဒုက္ခ၊ အနတ္တဟု ပြောချက်လေသည်။

ဤကဲ့သို့ ရပ်-နာမ် နှစ်ပါးတို့ကို ပြန်ကာ လှန်ကာ ဝေဖန်သိနေခြင်းကို ဓမ္မာန်ပသုနာ သတိပဋိနှစ်ဟု ခေါ်ပြန်၏။ ရပ်-နာမ် နှစ်ပါးကို ဝေဖန် ပိုင်းစွာ ၍ သိရလေသောကြောင့် နာမရပါ၊ ပရိစွေ့ဒူဏ်လို့လည်း ခေါ်နိုင်သေး၏။ ရှုံးသောတာပန်တို့၏ အတန်းအစားထဲ ရောက်လေ၏။ ခေါ်သင့်၏။

ဉာဏ်အဆင့်ဆင့်တွေ့ကို စံအောင်ရေးနေမည်ဆိုလှုပ် ရှုံးလျားနေတော့ မည်စိုး၍ မရေးတော့ပြီ။ ဉာဏ်စဉ်များသည် တတ်သိလိမ္မာ ကျမ်းကျင်ပြီးသော သရာတော်ဘုရားကြီးများ ရေးသားပြီးသော ကျမ်းစာတွေကို ဖတ်ရှုကြရ၍ နား

များက်တစ်ရာတောရ ဆရာတော်ဘုရားကြီး

၂၄၉

လည်းသောပုဂ္ဂိုလ်တို့သာ ယခုအတ်မှာ များကြားဖြင့် စာမတတ်သူများ လွယ်  
လင့်တကူ သိလွယ် တတ်လွယ်နိုင်ကြဖောင်းအကျိုးဌာ သဒ္ဓါတရား ထက်သန်  
လျ၍ တိုတိတုတ်တုတ် ဥပါဒါန်ရပ်ကို အကြောင်းအစ အမျှားထားပြီး သခ္ပါ  
ရပေါ်ဘုရားကိုနှင့် ဆက်စပ်၍ ဘွင်းဘွင်း ကြီး သိလွယ် မှတ်သားလွယ်အောင်  
ရေးသားလိုက်တော့သည်။

ဥပမာ။ ။ အလွန်ရှင်းနှီးလှသော မယားနှင့်သားအပေါ်မှာ ကြီးမားသော  
အပြစ်ကို တွေ့ရသည့်အတွက် မချစ်မခင် အပြစ်မြင်းသော သားမယားတို့ကို  
ပြန်လျှော်စုံစုံပေါင်းသင်းဆက်ဆံ့ပြင်းမှ ကင်းမဲ့သော အသိဉာဏ် ပေါ်ပေါက်လာပြီး  
ထိရှပ်နာမြန်ပါးတို့ကို မချစ်မခင် အပြစ်လည်းမထားဘဲ ရပ်-နာမ် နှစ်ပါးတို့၏  
ကြားတွင် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည်တည်မတ်မတ် ဥပေါ်ဘု  
အနေဖြင့် လျှို့လျှော်စုံ နေလေတော့သည်။

နောက်သတိရလာတော့မှ သခ္ပါရပေါ်ဘုရားကိုသည် ရပ်-နာမ်နှစ်ပါးတို့  
အပေါ်တွင် မနှစ်သက်လိုသော အပြစ်တွေ့မြင်လေသောကြောင့် ဥပေါ်ဘုရား  
သည့် အချိန်ကာလအတွင်းမှာ ခင်မင်တွယ်တာ သာယာမှာ အကြောင်းတရား  
ကင်းဆိတ်နေသည့်အခါနာ သခ္ပါရပြုပြင်မှု ရပ်နေသောကြောင့် ရပ်-နာမ်တို့ကို  
လျှို့လျှော်နေသည်ကို ကျွမ်းကန်စကားနှင့်ညီလှပသည်ဟု သိရတော့မှ ဘုရား  
ကို ယုံကြည် ကြည်ညီမှာ တရားကို ယုံကြည်-ကြည်ညီမှာ သံသာကို ယုံကြည်-  
ကြည်ညီမှုတို့သည် ရေးကန်းမှာ လတူ လွန်စွာထက်သန်လာတော့၏။

နောက်ညာက်စဉ်ကို လျောာကြုံ ထိုညာကို ထင်ခါထင်ခါ စဉ်းစား  
ဆင်ခြင် ပေဖန်ပါများသော် ရပ်နာမ်နှစ်ပါးတို့ကြားတွင် ဥပေါ်ဘုရားအနေနှင့် လျှို့  
လျှော်နေစဉ်အခါနာ ရပ်ပေါ်မှာလည်း စွဲလမ်းစရာမရှိ နာမ်ပေါ်မှာလည်း စွဲလမ်း  
စရာမရှိ၊ ခေတ္တက်းပြတ်နေလေသောကြောင့် ထိအချိန်အခါ ကာလအတွင်းမှာ  
အဝိဇ္ဇာ ပစ္စယာသခ္ပါရာ၊ သခ္ပါရ ပစ္စယာ ဝိဉာဏ်ဆိုသည့်အတိုင်း ပဋိနှံသမုပ္ပါဒ်  
စက်ကြီး ခေတ္တရပ်၍ နေလေတော့၏။

စက်ရပ်၍ နေသည်ဟု ဆိုအပ်သော စကားမှာ ရပ်နာမ်နှစ်ပါးတို့ အပေါ်  
ဥပါဒါန် မစွဲလမ်းဘဲ လျှို့လျှော်စုံ နေတုန်းခဏ်ဗုံပင် သခ္ပါရ ပြုပြင်မှု ကင်းဆိတ်  
နေသည့် အချိန်မှာ...

ဥပမာ။ ။ မင်းတုပ်ထိုးလျှက် ပိတ်ထားသော အနုလောမညာက်၏ တံ့ခါး

မင်းတုပ်ကို ဉာဏ်သမဂ္ဂတိုက ဖွင့်ရန် ကြီးစားရှု ကြံးစည်နေသော အချိန်အခါ နှင့် တူလှပေ၏။

ငှင့်ဉာဏ်ကို ဆင်ခြင်ပါများသော အနဲ့လောမ ဉာဏ်၏ မင်းတုပ်ရှုက် ကို နှုတ်ဖွင့်လေတော့၏။ အနဲ့လောမဉာဏ် မင်းတုပ်ကို နှုတ်ဖွင့်လိုက်လျှင် ဂေါတ္တာ တံခါးရွက် ပွင့်တော့၏။ ဂေါတ္တာတံခါးရွက် ပွင့်သွားလျှင် မဂ်ဉာဏ် နှင့် ဖိုလ်ဉာဏ်တို့သည် ဒီးနှင့်အရောင်ကဲသို့ တစ်ပြိုင်နောက် တစ်ချက်တည်း မရှေး မနေ့ဝင်း ဖြစ်ပေါ်၍နေလေတော့၏။

နောင်လွန်ခဲ့သည့် အနာဂတ် ကာလက ကံ၊ စိတ်၊ ဥတ္တ၊ အာဟာရဟု ဆိုအပ်သော အကြောင်းတဏ္ဍာကြောင့် ဖြစ်ပေါ်လာရသည့် ဥပါဒါန်ရုပ်ကို အာရုံပြုမိ၍ သိမှတ် ကောင်းဆိုး စံစားခဲ့သောကြောင့် ကောင်းကံ၊ မကောင်းကံ တို့ ဖြစ်ပေါ် ဖြစ်ပေါ်ပြီး သာ်ရကာ ပြုပြင်၍ ပေးပြန်သဖြင့် ယခု ပစ္စဖွန်မှာလာ၍ အသစ်တစ်ဖန် ကံ၊ စိတ်၊ ဥတ္တ၊ အာဟာရဟု ဆိုအပ်သော အကြောင်းတရား လေးပါးတို့ကြောင့် ထပ်မံ၍ ဖြစ်ပေါ်လာရပြန်သော် ဥပါဒါန်ရုပ်ကို အာရုံက ပြုမိ၊ စိတ်က သိမြင်၊ စေတသိက် သညာက မှတ်သား၊ ဝေဒနာက ခံစားရှု ဖြစ်ပျက်တွေကို ဉာဏ်ကသိမြင်လာ၍ဗီး မှန်းသည်လည်းမဟုတ်၊ ချစ်သည်လည်း မရှိတော့ဘဲ၊ ဥပေကွာအနေဖြင့် လျှစ်လျှော့လွှာက် ရပ်-နာမ်နှစ်ပါးတို့၏ ကြေးမွှေ့ ဉာဏ်သိလွှက် တိတိမတ်မတ် မယိုင်းမယိုင် ကျောက်စာတိုင်လိုဖြစ်နေပြီး အနဲ့လောမဉာဏ်သို့ ရောက်အောင် မတတ်နိုင်လျှင်း၍။

ရပ်နာမ် နှစ်ပါးတို့ကို လျှစ်လျှော့လွှာနေသည်ဆိုသော သာ်ရှုပေကွာဉာဏ် သည် ရပ်နာမ်နှစ်ပါးတို့ လွန်မြောက်အောင် လျှစ်လျှော့မရှုနိုင်ဘဲ ပြန်ပြီး ခင်မင် တွယ်တာ သိမှတ်ခံစားရှု နေရလေပြန်သောကြောင့် ရပ်-နာမ်နှစ်ပါးတို့ကို စွာ လိုက်-ကပ်လိုက်နှင့် ဒီသာကာက ကျေးလင်းယဉ်တိုင် နားလိုက် ကမ်းရှာလိုက် နေသလို သာ်ရှုပေကွာဉာဏ်ဖြစ်နေသည်ကို ဒီဇိုင်းကပ်စွာ နေသည်ဟု ဆိုရပ် ၏။ ဉာဏ်ပို့သား၊ တိရက္ပပို့သား၊ ပဟာနပို့သားသို့ မဆိုက်ရောက်သေးသဖြင့် အပြန်ပြန် အခေါက်ခေါက် တက်ချိဆင်းချိ ဖြစ်နေလေသောကြောင့် ခန္ဓာ၏ သံသရာမှာပင် အပြန်ပြန် လည်နေသည်ဟု သိရလေတော့၏။

တစ်နည်း။ သာ်ရှုပေကွာဉာဏ်ဟာ သာ်ရအကြောင်းရင်း တဏ္ဍာ-သမှုဒယပြုပြင်မှုကို ခေါ်ရပ်ထားသော ဉာဏ်ဖြစ်သဖြင့် ရပ်-နာမ် နှစ်ပါးတို့ကို

## များက်တစ်ရာတောရ ဆရာတော်ဘုရားကြီး

၂၅၁

အချစ်မဝင် အပြစ်သာ မြင်လေသောကြောင့် ရုပ်-နာမ် နှစ်ပါးတို့ကို ချစ်သည် မှန်းသည်မထားတော့ဘဲ ရုပ်-နာမ်နှစ်ပါးတို့ကို လျှော့လျှော့လျက် မယိမ်းမယိုင် တည့်တည့်မတ်မတ် ရပ်တန်နေသည် အချိန် ကာလအတွင်းမှာ ရုပ်-နာမ်တို့ကို သာယာစွဲလမ်းခြင်းတို့မှ ကင်းပြတ်လေသောကြောင့် အကြောင်းရင်းတော် ဖြစ် သော သမှုဒယသစွာ ရုပ်နေသည်ကိုပင် အကျိုး ကုန္တသစွာ မဖြစ်ပေါ်နိုင်တော့ ဘဲ ပျက်ရလေတော့၏။

မင်-ဖိုလ် နိုဗ္ဗန်ကို ရဂုံးသူတို့သည် ရုပ်စစ်-နာမ်စစ်တို့ကို အမှန် တကယ် သိအောင် အရေးကြီးလျဉ် အောက်၌ ရုပ်ကို ရေးပြပော့။

ရုပ်စစ်ဟုဆိုအပ်သော သမုပ္ပန်ပါဒါန် သဏ္ဌာန်သန္တတိဟု ဆိုအပ်သော ပည်တို့ကို လွတ်မြောက်မှ ရုပ်စစ်သည်ဟု ဆိုရပေမည်။ အဆင်းလုံးကြီးတွေ ကို မြင်တာ ပည်တွင်းလွှာ မှတ်ပါ။ အသံလုံးကြီးတွေကို ကြားတာ ပည်ကြား ဟု မှတ်ပါ။ အနဲ့လုံးကြီးတွေကို နံတာ ပည်နဲ့ဟု မှတ်ပါ။ အတွေ့အထိလုံးကြီးတွေကို တွေ့ထိတာ ပည်နဲ့ တွေ့ထိတာဟု မှတ်ပါ။

ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက စပ်ဆိုတော်မူသည်မှာ- အဋ္ဌကလာပ်၊ ဓာတ်ခဲအပေါင်း၊ ထောင်သောင်းမက၊ အနှစ်များစွာ၊ ပေါင်းစု လာသော်၊ အမာ အပျော်၊ အပြောအလေး၊ အသေးအကြီး၊ အနည်းနည်း အတွေ တွေ့၊ အဖွေဖွေ အလီလီ၊ အရည်အဖတ်၊ ပြပ်သဏ္ဌာန်၊ ပေါ်လာပြန်က၊ မှားရန် အကြောင်း၊ နိမိတ်ပေတ်ည်း။ အရိပ်အရောင်၊ အမျှင်အသံ၊ သဏ္ဌာန်အဆင်း၊ ခုခံလျှင်းက၊ ညာဏ်နှင့်ရှင်း၍၊ အတင်းရှုမှာ၊ အနိစ္စကို၊ ဒီဇိုင်သွေ့၊ မြင်နိုင်ချော် တကားဟု စစ်ဆို၏။ ၂ ထိုကြောင့် ပည်တွေ့မှ ရုပ်စစ်ဟုမှတ်ပါ။ ရုပ်စစ် စစ်ဆိုတာ ဖောက်ပြန်တာတ်သော သဏ္ဌာန်တို့သာ ရုပ်စစ်ဟု ဆိုသည်။

အပူသတ္တာ၊ အအေးသတ္တာ၊ နှစ်သက်မှု မနှစ်သက်မှုနာမ်ရဲသတ္တာ အစရို သည်တို့ကြောင့် ဖောက်ပြန်မှု ဖြစ်ပေါ်လာသည်ကိုသာ ရုပ်စစ်ဟု ဆိုလိုသည်။ ဤ ရုပ်စစ်သည် ပည်နှင့်မရော၊ သမုပ္ပန်-သဏ္ဌာန် အစရိုသော ပည်တို့ သည် ရုပ်စစ်၊ နာမ်စစ်၊ ဓာတ်စစ်တို့နှင့် မရောမယုက်ကြပေါ်။ ဘာကြောင့် မရော သနည်းဟု ဆိုသော် ရုပ်စစ်၊ နာမ်စစ်၊ ဓာတ်စစ် အစရိုသော ပည်တို့၊ တို့သည် အနိစ္စဓာတ်မျိုး ဖြစ်ကြကုန်၏။ သမုပ္ပန်၊ သဏ္ဌာန်၊ အစရိုသော ပည်တို့၊ တို့သည် အနိစ္စဓာတ် မဟုတ်ကြကုန်၊ အနိစ္စဓာတ် မထိုက်ကြကုန်။ အနိစ္စ မထိုက်လျှင် လက္ခဏာ

ဥက္ကာ အစစ် မဖြစ်ကြကုန်။ လက္ခဏာဥက္ကာ အစစ် မဖြစ်ကြသူင် သစ္စာဥက္ကာ  
မပေါ်နိုင်။ သစ္စာဥက္ကာမပေါ်နိုင်လျှင် မင်မရရှိနိုင်။ မင်မရရှိနိုင်လျှင် နိုဗ္ဗာန်ကို မဆိုက်၊  
မရောက်၊ မသိ မမြင်နိုင်ဟု မှတ်ကြပါ လေ ယောကိုမြတ်တွေ့။

**ရပ်စစ်စစ်ကို အောက်၌ ရှင်းပြေားအံ့။**

ပညတ်ထဲမှာ ပေါက်ပွားသော နာမ်သည် ပညတ်နာမ်မည်၏။ ပရမတ  
ထဲမှာ ပေါက်ပွားသော နာမ်သည် ပရမတ နာမ် မည်၏။ ပညတ်ထဲမှာ ပေါက်  
ပွားသော နာမ်သည် အဘယ်နည်းဟု မေးရာ၏။ အဖြေကား ပုဂ္ဂလ၊ သတ္တ၊  
အတ္ထ၊ ဒီဝ၊ သမ္မဘ၊ သဏ္ဌာန အစရှိသော ပညတ်ထဲမှာ ပေါက်ပွားသော နာမ်။  
ပထဝီ၊ အဘပါ၊ တေဇော၊ ဝါယော အစရှိသော ဓမ္မပညတ် အမျိုးမျိုးထဲမှာ  
ပေါက်ပွားသောနာမ်။ ဤနာမ် နှစ်ခုတို့ကို ပညတ်နာမ်ဟု ဆိုရပေ၏။

ဤ ပညတ်နာမ်ကို လွန်မြောက်၍ ပရမတ ဆတ်ဆတ်မှာ အမည်  
ဧောက်၍ ပေါ်သော သိသော သတေသာ နာမ်ကိုသာ ပရမတနာမ်စစ်ဟု မှတ်ယူ  
ကြရာ၏။ နာမ်စစ်ကို သိပုံ မြင်ပုံကား တက္က ဖြစ်သော သတေသာ တရားတို့ကို  
ဤလိုဖြစ်သည်။ ဤလိုပျက်သည်၊ ဟိုလိုပျက်သည်ဟု အမှတ်  
မပြု သူ့သဘာဝဓမ္မအတိုင်း ဖြစ်မှု၊ ပျက်မှုတို့ကို သိမြင်သော နာမ်ကိုသာ နာမ်  
စစ် ပေတည်း။ ဤနာမ်ကို သိမြင်ပုံကား အထူးသိ မြင်ပုံပေတည်း။ အထူးသိမြင်  
သည်ကို ဥက္ကာမြင် ပညာမြင်ဟု ဆိုပေ၏။ ဒါကြောင့် လယ်တီဆရာတော်  
ဘုရားကြီးက 'ရပ်နာမ်နှစ်ခု၊ နှစ်ဘူးပြု၍၊ ရပ်စု နာမ်စု၊ တစ်ခုခုခု ကြီးဖန်စွော့ုံး  
စိုက်၍'၊ ခာတ်ရင်းမှုလ၊ သဘာဝကို၊ ဒီဇို့မသွေ့၊ မြင်နိုင်ခြေ၏ တကား... ဟု  
စပ်ဆိုတော်မှုပေ၏။ သတိမှုကြောင် ယောကိုသူ့မြတ်တွေ့။

[မျောက်တစ်ရာ ဆရာတော်ဘုရားကြီး၏ ၁၃၁၉ ခုနှစ် ထုတ်  
ဝိပဿနာအလင်းပြကျမ်းမှ ထုတ်နှစ် ဖော်ပြပါသည်။]

ကျော်နှုန်းအောင်

ဘန်းတော်ကြီး ဦးသီလ  
ဟုတေသန။ အရှင်တိုက် ဆရာတော်ဘဏ္ဍာကြီး  
ကန့်ကျော်မြင်တော် တော် ဆရာတော်ဘဏ္ဍာကြီး  
ပြည်ပြို့ နိဂုံး ဆရာတော်ဘဏ္ဍာကြီး  
သပိတ်အိုင်တော် ဆရာတော်ဘဏ္ဍာကြီး  
ဝန်းသို့ သိုး ဆရာတော်ဘဏ္ဍာကြီး  
ဝေါ့ ဆရာတော်ဘဏ္ဍာကြီး  
ဝေါ့ဝေါ့ ဆရာတော်ဘဏ္ဍာကြီး  
ပျောက်တစ်ဖာ တော် ဆရာတော်ဘဏ္ဍာကြီး  
... ဆရာတော်ကြီး ၉ ပါး၏ ထောရပွဲထိန်း ဂိပသုနာရာတည်းများ